

သစ်တောရေးရာဝန်ကြံးဌာန
သစ်တောဦးစီးဌာန



တောအုပ်လက်စွဲ

နိုင်ငံအဝန်းသမိတ္တာစွမ်းပြု
မီမံးလန်းစေရမည်

နိုင်ငံတော်အမျှမြို့သာယာစရွတ်ဖြူဇူဒကာဝင်ခီးမြှော

မိုလ်ဆုံးပြုသန်ဒွေ့ကဲ

ဘန်တော်ကဗျာနှင့်ပတ်သက်သော လမ်းညွှန်ချက်များ

မေတာက်နှင့်မျှတ်များ

- တရားမဝင် သစ်ထုတ်ယူမြင်းများမဖြစ်စေရန် စနစ်တကျသစ်ထုတ်ယူနိုင်ရေး အတွက် အသစ်များက အနီးကျပ်ကြုံကြပ်သွားရန်၊
- နိုင်ငံတစ်နိုင်ငံ၏ အခြေခံသယ်စာတော်များ ပြော ရော တော်တော်နှင့် ရာသို့ တို့ဖြစ်၍ တော်တော်ပျက်စီးပါက မြှုပ်လည်းပျက်၊ ရောလည်းပျက်စီးကာ ရာသို့ တို့ အတွက်ပြန်လာသဖြင့် သစ်တော်များ မပျက်စီးစေရန်အတွက် တိန်းသိမ်း ကာကွယ်စောင့်ရောက်ကြရန်၊
- စိမ်းလန်းစိပ်ပြည်အတွက် သစ်တော်များ ပြုစုနှုံးစောင် ကာကွယ်စောင့်ရောက်တွင် ပြစ်တွန်းပြီးသစ်တော်များကို ကာကွယ်စိန်ရေးအတွက် ထင်းအဓိုဒီးလောင်စာ များ ထုတ်လုပ်ပြန်ပြီးနိုင်ရေးကို အလေးထားစောင်ရွက်ရန်၊
- စီမံတို့ပတ်ဝန်ကျင်ရှိသစ်တော်များ ပြန်းတီးပျက်စီးပူပို့ဆောင် အစေးထား ထိန်းသိမ်းကာကွယ်ရန် လိုအပ်သက္ကတို့ သစ်တော်စိုက်စုံအသစ်များ ပြစ်တွန်း လာဆောင် စိုင်းဝန်းကျည်စောင်ရွက်ရန်၊
- ကိုးခရိုင်စီမံးလန်းစိပ်ပြည်ရေးအတွက် သစ်တော်ပြုစုတိန်းသိမ်းရေး အစိုအပ်များ ကို တိကျွောဇူးဆွေရန် လိုအပ်သက္ကတို့ တစ်ပြည်လွှားအတိုင်းအတောအနုပြင် သစ်တော်များ ပည်သိမ်းပြုစုတိန်းသိမ်း ကာကွယ်စောင့်ရောက်သွားမည်ကိုလည်း အစိုအပ်များ ရေးဆွဲထားရန်၊
- သစ်တော်ထွက်ပစ္စည်းများကို နည်းနည်းရောင်းပြီး ဝင်ငွေ များများရရန် လို ကြောင်း၊ Value Added လုပ်ရှုဗ္ဗာပြစ်ကြောင်း Efficient ရှိရှိ၊ အတော် ရှိရှိ လုပ်ငန်းများကို လုပ်ကြရမှုပြစ်ကြောင်း၊
- သစ်တော်ကဗျာကို တိုးတက်ပြုပြီးအောင် ဆောင်ရွက်ရှုဗ္ဗာပြန်လည် ပြုစုတိန်းသိမ်းရေး၊ ထုတ်လုပ်ရေး၊ ရောင်းချေရေးတို့ကို စနစ်တကျ အကောင် အထည် ဖော်စောင်ရွက်ရန်၊

အဲနှင့်ကြားစရေဆုံးပြုပို့ ဥဇလျာ၏။

သစ်တောဝန်ထမ်းအဆင့်ဆင့်သည် သစ်တော့ပြုစတိန်းသီးးရေး၊ သစ်တော့စွဲက် ပစ္စည်း ထုတ်လုပ်ခြင်းနှင့် အစွမ်းတော်လုပ်ငန်းများကို အောင်ဆွက်ရာတွင် သတ်မှတ်ပြု၍ ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ပြုစာများနှင့် အဲနှင့်ကြားရွက်များကို တိကျော့လိုက်နား၍ အောင်ဆွက်ရပါသည်။

တော့အပ်လက်ခွဲစာအပ်သည် သစ်တောဝန်ထမ်းများအင်ပြင် လုပ်ငန်း၊ စွားလွှားလွှားရာတွင် လိုက်နာရမည့်အချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ သီသင့် မီးထိုက်သည့် အကြောင်းအရာများကို ထုတ်နှစ်၍ ပြုစတိတေရိန် စိစဉ် အောင် ရွက်ခဲ့ပါသည်။

တော့အပ်လက်ခွဲစာအပ်အား ယခုထပ်မံရှိကိုပြတ်ထုတ်ဆေရာတွင် ကိုန်းကတန်းများအား ၂၀၀၂ရန် ဒီဇင်ဘာလအထိ ပြင်ဆင်ပြည့်စွဲကိုခြင်းအကြော်သင့် သီ ထိုက်သော အချက်အလက်များ ဖြော်ဆွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

သစ်တောဝန်ထမ်းများ သီရိလိုက်နာရမည့် စာအပ်စာတမ်း၊ အဲနှင့်ကြားရွက်များစွာအနက်မူ လက်တွေ့လုပ်ငန်းအောင်ဆွက်ရာတွင် အရေးကြီးသော အချက်အလက်များကို စုစုပေါင်း ပြုစတိသုတေသနပြင် တော့အပ်လက်ခွဲစာအပ်သည် လက်အောက် သစ်တောဝန်ထမ်းများအတွက် တန်ဖိုးမပြတ်နိုင်သော လက်ကိုင်စာအပ်တစ်ခုပဲ ပြစ်ကြောင်းနှင့် ဝန်ထမ်းများအင်ပြင် ကျော်ကိုအောင် ပတ်ရွှေလုလှပုတ်သား၏ စိုးလိုက်ပါဘဲ ည်း။

ဦးမွှေ့ကျိုး
အဲနှင့်ကြားရေးမှူးချုပ်
သစ်တော်းစီးဌာန

ပြန်မာနိုင်ငံသစ်အတော့ကျောင်။ အကျောင်းခုံမှုပုံကြီးဖော်လျော့စွဲ ဥပဒေများစည်

ပြင်ညီးလွှင်ပြီး၊ ပြန်မာနိုင်ငံ သစ်တော့ကျောင်းသို့ သစ်တော့ရေးရာဝန်ကြီး
ဌာန ဂုဏ်ယဝန်ကြီး စိတ်များကြီး သိက်ထွန်းမှ ၂၀၀၀ ပြည့်နှစ် ဒြူးလာအတွင်း
လာအောက်စစ်ဆေးစဉ် လမ်းညွှန်ချက်အရ 'တော့အပ်များလက်ခွဲ' တာအုပ်အား
ရေးသားပြုစွဲခြင်း ပြစ်ပါသည်။

တော့အပ်များသည် ပြန်မာနိုင်ငံ သစ်တော့ရှိုးစီးဌာနများလုပ်ငန်းများ အဆောင်
ရွက်ရာတွင် အနိကာအခန်း၊ ကာစွာမှု အဆောင်ရွက်နေဖြတ်ရားပြင် ဤတော့အပ်တွင် သိ
သင့် သိတိက်သော အရွက်များနှင့် ပြည့်လုပ်ကိုင်ရာတွင် ထိစွေးရမည့် လုပ်ငန်း
များအား တိုတိရှင်းရှင်း ရေးသားပြုစွဲထားခြင်း ပြစ်ပါသည်။

ရေးသားပြုစွဲရှုံး ပြန်မာနိုင်ငံသစ်တော့ကျောင်းတွင် သင်ကြားသို့မဟန်သော
ဘာသာရပ်များအရသော်လည်းကောင်း၊ သင်တန်းသရာများ၏ အတွက် အကြွောင်း
ဆောင်လည်းကောင်း တတ်စွမ်းသုသွေးသား၏ ပြုသား ပြင်းပြီး အနိကာအား ပြင်
သစ်တော့ရှိုးစီးဌာနမှု ဖုတ်ပြန်ထားခဲ့သော လက်အောက်ဝန်ထမ်းများ လိုက်နာ
ရန် အပို့ဗျက်ခွဲ့ ဌာနဆိုင်ရာ အွေးကြုံးချက်များ၊ သစ်တော့သပဒေ၊ နည်းသပဒေ
များနှင့် ထာဝစ်တည်တွဲများ သစ်တော့လပ်းကွွန်း သည့်အပ်များကို မြို့ပြုး
ပြုထားပါသည်။

ပြန်မာနိုင်ငံသစ်တော့ကျောင်းသည် သစ်တော့ရှိုးစီးဌာန၏ အမာဓာဝန်ထမ်း
များ ပြစ်သည့် တော့အပ်များကို နှစ်စဉ်များထုတ်ပေးနေသကုံသို့ ဤကျောင်းမှ ရေး
သားပြုစွဲလည်းကောင်းသားသည် ဌာနတွင်းရှိ တော့အပ်များအတွက် လုပ်ငန်းများ
လုပ်အောင်ရာတွင် အဖုန်တကယ်လက်ထွေးအသုံးဝင်မည် လက်ခွဲ့အပ်ကောင်း
ဘားအပ်ပြစ်မည်ဟု ဖျော်လုပ်ပို့ပါကြား အော်ပြအပ်ပါသည်။

ကိုယိုယ်
ကျောင်းအပ်ကြီး

မာတိကာ

၁။	နိုလ်ချုပ်နှင့်၏ လပ်: အဲနှစ်မျက်မြား၊ ကော်မူတဲ့ရျက်များ၊ သစ်တော်စီးဌာန အဲနှစ်မြား၊ ရှုံးချုပ်၏ ဥပမာဏ၏	(၂)
၂။	မြန်မာနိုင်ငံ သစ်တော်ကျောင်း၊ စက္ကာင်းအုပ်ကြီး၏ ဥပမာဏ၏	(၃)
၃။	မြန်မာသစ်တော်များ၏ (၆) ချက်	(၄)
၄။	သစ်တော်စီးဌာန လက်အောက်အမြဲထဲးများ၊ လိုအပ်မှုတွင်၏ ရမည့် ဆောင်ရည်၊ ရှုပ်ရန်အဲနှစ်များ	(၅)
၅။	တော်အုပ်ဝိုင်းတာဝန်ဝေါယာရားများ	(၆)
၆။	သစ်တော်လုပ်ငန်းများ	(၇)
(၁)	ကျွန်းသင်းသတ်ခြင်းလုပ်ငန်း	(၈)
(၂)	သစ်မာပင်ထောင် ရိုက်မှုတ်ခြင်းလုပ်ဝန်းများ	(၉)
(၃)	ပင်ကျော်နတ်ခြင်းလုပ်ငန်း	(၁၀)
(၄)	အပ်မိုးကာလိုင်း၊ ရုတ်လွှာခြင်းလုပ်ငန်း	(၁၁)
(၅)	ပမာဏပျိုးဆက်ခြင်းလုပ်ငန်း	(၁၂)
	- ခိုက်ခင်းအမျိုးအစားများ	(၁၃)
	- ခိုက်ခင်းနယ်နိုင်တုဘုတ်တိုင်း	(၁၄)
	- ပျိုးဥယျာဉ်များတည်ဆောင်ခြင်း	(၁၅)
	- သစ်တော်ရိုက်စင်း၊ ကွင်ဆင်းစင်ဆားခြင်းမှတ်တမ်း	(၁၆)
	- ပန္တက်အကျွာအဝေး၊ အတွက်၊ စွဲက်ချက်နည်း	(၁၇)
	- ပန္တက်ရိုက်ရာတွင် အများပြုသည့် (Three Pole Method)	(၁၈)
	- နှုန်း (Three four, five Method)၊ သုံးနည်း	(၁၉)
	- ရိုက်ခင်းခြောင်းရိုက်ယာ(ဒက)တိုင်းတော်ခြင်း	(၂၀)
(၁၁)	ဒယ်ဖြတ်၊ လျှောင်ပတ်လွှာခြင်းလုပ်ငန်း	(၂၁)
(၁၂)	ကြိုးစိုင်းနယ်နိုင်တုဘုတ်(အသာမ်)ပြုလုပ်ခြင်းလုပ်ငန်း	(၂၂)

(၁)	ကြုံးရိုင်းနယ်နိမိတ်ပြင်ဆင်ခြင်းလုပ်ငန်း	၈၁	၈၃
(၂)	အကွက်နယ်နိမိတ်ပြင်ဆင်ခြင်းလုပ်ငန်း	၉၁	၉၃
(၃)	ဒီးကာဂျယ်ခြင်းလုပ်ငန်း	၉၃	၉၃
၅။	အသခြေည့်သာစာအဖွဲ့ရိုင်းပါဏ်တော်ပြင်းလုပ်ငန်း	၉၇	၉၇
၆။	သစ်တော်လုပ်ငန်းများ လုပ်ဂိုလ်ပြီးဒီးသောအော် အပြီးသတ်	၉၇	၉၇
	အစိရင်ခဲ့သာရရာသားခြင်း (သင်းသတ်ခြင်း)၊ သစ်မှာပင်ထောင်ရှုကိုပြင်း		
	ပင်ကျပ်နတ်ခြင်း၊ စိုက်ခင်းတေညာ်ထောင်ခြင်း)		
၇။	အရွယ်အစားသတ်မှတ်ချက်	၁၀၀	၁၁၁
	(က) သစ်လုံး၊ တိုင်း၊ များ အရွယ်အစားသတ်မှတ်ချက်		
	(ခ) ကိုင်းများ၊ ကိုင်းနှား အရွယ်အစားသတ်မှတ်ချက်		
	(ဂ) ဓလိုားတုံး အရွယ်အစားသတ်မှတ်ချက်		
	(ဃ) ဒေကါတဘက္ဗ အရွယ်အစားသတ်မှတ်ချက်		
၈။	သစ်ပင်အပြင့်တိုင်းတော်နည်း	၁၁၁	၁၁၁
၉။	ပင်ထောင်လုံးပတ်နှင့်		
	သစ်လုံးခါးလည်လုံးပတ်တိုင်းသည်အခါက္ခာခြားမျှ		
၁၀။	သစ်လုံးထုထည်တွက်နည်းများ	၁၁၃	၁၁၃
	(က) ထုထည်ပွန့်တွက်နည်း		
	(ခ) အသင့်တတ်ပွန့်တွက်နည်း		
	(ဂ) ခါးလည်လုံးပတ် လော့တစ်စုတွက်နည်း		
	(ဃ) ပုံမှန်သာ သစ်လုံးထုထည်တွက်နည်း		
	(၄) လုံးပတ်ချက်ခြင်းပြောင်းသာ သစ်၏ ထုထည်တွက်နည်း		
	(၅) သစ်ခြမ်းထုထည်တွက်နည်း		
	(၆) သစ်ပုံထုထည်တွက်နည်း		
	(၇) (၇)ရှိသောသစ်ထုထည်တွက်နည်း		
	(၈) ခါးချေပြီးသော ထုထည်တွက်နည်း		
	(၉) များစာခွက် (ဆို) ထွောင်းထားသောလျှော့ထုထည်တွက်နည်း		
၁၁။	ပျဉ်များ၏ ထုထည်တွက်နည်း	၁၁၇	၁၁၇
၁၂။	ထင်းပုံ ထုထည်တွက်နည်း	၁၁၇	၁၁၇

၁၃။	ရီးသွေးနိုင်တွက်နည်း	၁၁၈
၁၄။	မြန်မာသစ်လုပ်ငန်းအတွက် ဘွဲ့နှင့်သစ်မာ သစ်လုံးများ) အကောက်ရိုက်ရာတွင် လိုက်နာရမည့် စဉ်းကားရုက်များ	၁၁၉
၁၅။	သစ်များကို အကောက်တဲ့ဆိတ် ရိုက်ပွဲတို့ရာ၌ ဝိုင်းတော်မြင်းနှင့် အဝိုင်းစာရင်း စာအုပ်တွေရေးမှတ်မြိုင်း	၁၂၀
၁၆။	ရုက်စာတွေတဲ့ပေါ်မြိုင်းနှင့် စစ်ဆေးမြိုင်း	၁၂၁
၁၇။	စစ်တဲ့ဆိတ်ရိုက်ပွဲမြိုင်း	၁၂၂
၁၈။	သစ်တော်ပြစ်မှုစုစုပေါ်မြိုင်း	၁၂၃
၁၉။	လွှေစက်နှင့် ဉွှေစက်များ	၁၂၄
၂၀။	တဲ့ဆိတ်းများ	၁၂၅
၂၁။	နှုန်းစွဲမှတ်တမ်းရရှိရန် စာရင်း	၁၂၆
၂၂။	သစ်တော်ပွဲရေးနှင့် နည်းလုပ်ခုပေါင်များ	၁၂၇
၂၃။	အပူပိုင်းဒေသ စီမံးလန်းရိုက်ပြည်းစီးဌာန	၁၂၈
၂၄။	အပူပိုင်းသားဥယျာဉ်များနှင့် စော့နှုန်းတော်များစာရင်း	၁၂၉


မှားကိုဆောင်တွဲများ

- (က) မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသိုက် သစ်တော်များလျမ်းသည့်
ဤဗိုးပိုင်းရိုက်ယာတော်များ
- (ခ) သစ်မာသစ်မျိုးအုပ်စွဲမြိုင်းမှု
- (ဂ) မြန်မာသစ်လုပ်ငန်းမှ မယူလိုသည့်သစ်များ
- (ဃ) (၁) မြန်မာနိုင်ငံရှိတော်အမျိုးအစားနှင့်သာဘဝပေါက်ပင်များ
(၂) မြန်မာနိုင်ငံရှိ သာဘဝပေါက်ပင်များစာရင်း
- (င) မြေပုံများ၌ သသုံးပြုရန်သတ်မှတ်ထားသော တော်မျိုးခြားမှုအတွက်
ဆေးရောင်သက္ကတများ
- (စ) မြေပုံများတွင် သစ်မျိုးနှင့်ဝါးမျိုးများ အတွက်ရရှိသွင်းရမည့်
သက္ကတများ
- (ဆ) သစ်မျိုးအလိုက် (သစ်စွဲ) ပါဝင်မှုအရေအတွက်များ
- (ဇ) သစ်စွဲများစွဲအောင်ရမည့် အရှင်ကာလများ


- နှစ်များ
နှစ်များတွင် ပစ္စည်းမြန်မာရုံး
နှစ်များ
(၅) အောက်တော်သွက်ပစ္စည်းမြန်မာရုံး
နှစ်များ
(၆) တိုင်းတာများနှင့် ပြောင်းလဲသွေ့သွေ့ပူ အဆင့်နှစ်များ
(Conversion Factors)
(၇) သစ်တော်များထာဝစ်ဖြိုးတို့တက်ရန် စံနှစ်များ
(Sustainable Forest Management) S.F.M.
(၈) ဝန်ထမ်းကျင့်ဝတ်နှင့် ဝည်းကမ်းများ
(၉) ဝန်ထမ်းဆိုင်ရာပြစ်များ
(၁၀) ၂၀၁၂ ခုနှစ်အတွင်း သစ်တော်လုပ်ငန်းများ
အောင်ရွက်ရန်ပြုသွားရမည်
(၁၁) သစ်တော်ထွက်ပစ္စည်းအွန်ထော် / အွန်အစ် နှစ်များ
(၁၂) သစ်တော်အောင်ပုဒ်များ
(၁၃) ကိုယ်ပိုင်တာဆိပ် / ပိုးတာဆိပ်အသားမြှင့်

DOMINANT TYPES OF FORESTS

SCALE 1[°] = 125 MILES



FOREST COVER STATUS MAP OF MYANMAR



အပုပိုင်းဒေသခိုင်းလန်းစီပြည်ရေးဦးစီးဌာန
လုပ်ငန်းတည်နေရာမြေမြို့ပုံ



စောင်: ၁: ၂,၇၀၀,၀၀၀



၁။ သစ်စတာပုဂ္ဂနိုင်ခြင်း၊ ပစ္စာ၊ ပုဂ္ဂန်သာ ဘဏျက်(၆)ရှုက်

၁။ ကာကွယ်ခြင်း(Protection)

ရေးပြောတော်ရှုံးတိုက္ခာနှင့် အိမ်မြို့မြို့တွင် သဘာဝဝန်ကျော်ကိုကာကွယ်ရမည်။

၂။ ထာဝစဉ် တည်တဲ့ခေါ်ခြင်း(Sustainability)

လက်ရှိပြည့်သူမှုတုန် နောက်လာမာက်သားများ၊ ပါသစ်တော့များ၊ မှ ရှိ
နိုင်သည့် တိုက္ခာရှိနှင့် သွယ်ပိုက်သော အကျိုးများ၊ ကိုစဉ်ဆက်စပ်တဲ့ခေါ်ခြင်း
သစ်တော်သယ်ယူတော်အပြုံးများ၊ ကိုထာဝစဉ်တည်တဲ့နေ့ခေါ်ရောဘတ္တက် ထိန်း
သိမ်ရမည်။

၃။ ဘင်ခြား စားဝတ်နေရဏ လိုအပ်ရှုက်များ ပြည့်ဆည်းပေးခြင်း(Basic Needs)

ပြည့်သူမှုတုန်၏ လောင်စာ၊ နေအိမ်၊ သစ်တော်အား အားအား၊ အစာနှင့်အပန်
ခြေားနေမှ အစရိသည့် ဘင်ခြား၊ ဝတ်နေရဏ လိုအပ်ရှုက်များ၊ ကိုပြည့်ဆည်းပေးရ
ပည်။

၄။ စွမ်းဆောင်ရည် တိုးတက်ပြင်းမား ပေါ်ခြင်း(Efficiency)

သစ်တော်သယ်ယူတော်များမှ ရရှိနိုင်သည့် မြို့မြို့များ၊ ရောဘက္ခိုအား ပြတ်တိုအား လုံ
ငြှန်နှင့် သဘာဝဝန်ကျော် ထိန်းသိမ်ရေးနှင့်ရှာ ဟထိန်းရေးသား အပြည့်အဝ အသုံးဖြတ်
စီမံရမည်။

၅။ ပြည့်သူတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း(Participation)

သစ်တော်များ ပြရတိန်းသိမ်ရေးနှင့် သစ်တော်သယ်ယူတော်များ အသုံးဖြတ်
လုပ်ငန်းတို့တွင် ပြည့်သူတို့က ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်။

၆။ ပြည့်သူတွင်း နှိုက္ခားထိုက္ခားထိုက္ခား ပြည့်သူတွင်း အသုံးဖြတ်သုန်နေ့ခေါ်ခြင်း(Public Awareness)

နိုင်ငံတော်၏ လူမှုမြို့မြို့များ၊ ရေးဖွံ့ဖြိုးတိုးတက်ကုန် ဖော်ဆောင်ရွက်ွင်း သစ်တော်
များသည် အမိဘအခန်းမှ ပါဝင်နောကြောင်း ကိုပြည့်သူတို့တွင်း နှိုက္ခားသည့်အသိ
ရှင်သုန်စေရန်စဉ်၌ လုပ်ဆော်သွားရမည်။

၂။ သမိတေဘာင်းစီးအာရာ လတ်စားကောက်ဘဏ္ဍာဝါထိးများ
လိုက်ခုံဘဏ္ဍာခြဲ့ရေည် စောင်ရွက်၊ ဓရာင်ရွက် ဘချက်များ

- (က) မြို့နယ်ဦးစီးအရာရှိနှင့်ငင်းမှ ၁၉၆၄ ခုနှစ်ပြုထားသူမှုတစ်ပါး ပည်သူမျှ သစ်တော
အခြားငွေကို လက်ခံခြင်း ဖြော်ရ။
- (ခ) မြို့နယ်ဦးစီးအရာရှိမှုတစ်ပါး ပည်သူမျှ ဘဏ်ကို ပေးသွင်းရန် ငွေအတွက် ချလဲတွင်
လက်မှတ်ရောထိုးပေးခြင်း ဖြော်ရ။
- (ဂ) အခွန်ဝတ်ငွေကို ကောက်ခံရရှိလျှင် ပြုလွန်းထားသောပုံစံပြင်ငွေရင်ပြစာကို ချက်ချင်း
ထုတ်ပေးရမည်။
- (ဃ) ပည်သည့်သစ်တေားမှုတစ်ပါး ပစ္စာ ပိမိအထက်အရာရှိထဲမှ ခွင့်ပြုပိန် မရရှိဘဲ ပိမိ
တောင်ကျေရာနမ်ပြုဖူးကြော်လျှော့၍ ထွက်ချွော့ခွင့်မရှိ အရေးပြုသော ကိစ္စအတွက်
ထွက်ချွော့သွားပိုလျှင် အကျိုးအကြောင်းနှင့်တကွ ပိမိ၏ အထက်အရာရှိထဲသို့
ချက်ချင်း အစိရင်ခံရမည်။ အကြောင်းပြုချက်သည် ကျေနပ်ဖွယ်မရှိ၊ မလုပ်လောက်
ဟု ပေါ်လွင်ပါက အမိန့်မလိုက်နာခြင်းနှင့် ပတ်သက်စသာအပြစ်ပင် ဖြစ်သည်။
- (င) လက်အောက်ဘဏ္ဍာလုံးသည် မကျိုးမာခြင်း၊ အလုပ်မဆင်နိုင် ပြစ်ခြင်းကို ထွေး၍
ရှုပြု ထိုသို့ ဖြစ်နေရခြင်းသည် (၅)ရက်ထက်ကျော်လျှော့မည်ဟု ယူဆပါက အနီးအေး
ဆေးရုံသို့သေးရောက်ကုသရန် စုပြင် အွေ့ကြား၍ ပိမိအထက်အရာရှိထဲသို့လည်း
အစိရင်ခံရမည်။ ကျေနမာခြင်းအောင်လက်မှတ်ထပ်ပြုခြင်းမရှိခဲ့သေးပိုင်းအမှတ်ကို
အလုပ်ပြန်ဝင်ဆင် ဖြော်ရ။
- (၁၀) ဆေးလက်မှတ်ပြင် ပည်သည့်ခွင့်အမျိုးအစားကို ပစ္စာ ထိုးခံစားထားသော အမှတ်း
သည် အလုပ်ခွင့်သို့ ပြန်ဝင်ရန် အတွက် တာဝန်ရှိ ဆရာဝန်က ထုတ်ပေးသည့်
ကျေနားမာကြောင်း ဆေးလက်မှတ်ကို တင်ပြရမည်။ မတင်ပြနိုင်ကျော်ဝင်ခွင့်ပြု။

- (၈) လုပ်သက်ခွင့်တောင်းခံလိုကျင် မလွှဲမတရှင်သာသော ကိန္ဒဗျားမှတစ်ပါး အမြား
အခါများမြှေခွင့်စဲယူလိုသည်ရက်မတိုင်းခံအနည်းဆုံး(၁)လကြံ့တင်၍ တောင်းခံရမည်။
- (၉) ခွင့်ရက်ကုန်ခုံးသည်အခါ အလုပ်သို့ပြန်ဝင်ရန် ပျက်ကွက်ခဲ့လျှင် အရေးယဉ်အပြစ်
ပေးခံရမည်အကြောင်းကို လက်အောက်အမှတ်များကို သတိပေးရမည်။
- (၁၀) အလုပ်မှ မှတ်ထွက်လိုသော ဝန်ထမ်းသည် အနည်းဆုံး(၁)လကြံ့တင်၍ လျောက်
ထားရမည်။ ထွက်ခွင့်မရဘေးပီမီသာလုပ်ဝတ္ထားများကိုအောင်ရှုက်ရမည်။ထွက်
စာတင်ပြီး အလုပ်ဝတ္ထားများကို စွန့်လွှတ်လျှင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း
ခံရမည်။
- (၁၁) အမှတ်များသည် အလုပ်မှုမှတ်ထွက်ခွင့်ပြုခြင်း၊ ရပ်စဲခြင်းခံရသည့်အခါင်းထံတွင်
ရှိသည့် အိမ်ရောစွဲများလောင်းစဉ် သတ်မှတ်ထားသည် တူညီဝတ်စုံပစ္စည်းများအားလုံးကို ပြန်လည်အပ်
ရမည်။
- (၁၂) သစ်တော့လက်အောက်အမှတ်များ အားလုံးတို့သည် တေဝန်ထမ်းအောင်နေစဉ်၊
တေဝန်နှင့် ရရှိသွားလောင်းစဉ် သတ်မှတ်ထားသည် တူညီဝတ်စုံကို ဝတ်ဆင်
ရမည်။ သန့်ရှင်းသပ်ယာပါမှု ရှိစေရမည်။
- (၁၃) အမှတ်များသည်ပြင်ပပူရှိလျှေားအား ယဉ်ကျော်ဆက်ဆံရမည်။ အမြားလွှာမှု
အရာရှိကိုလည်း ထိုက်သင့်သော ရှိသေသူများမြှုပ်ရမည်။
- (၁၄) မည်သည့် သစ်တော့လက်အောက်အမှတ်များ မဆိုအောက်ပါ ပြစ်မှု တစ်ခုခုကို
ကျေးဇူးဂွဲ့ခြင်းလျော့ရှုနှင့်ရာထူးမှတ်သယ်ခြင်း၊ သိမ်ဟန်ဝန်ထမ်းမှာ အပြစ်မှတ်
ပယ်ခြင်းအထိ အပြစ်ပေးခြင်းခံရမည် -
- (၁) အမြာတ်းအကြြေးများစွာ တင်ရှိခြင်း၊
- (၂) အမှတ်များသွေ့ချင်းသော်လည်းကောင်း၊ သစ်နှင့် သစ်တော့ထွက်
ပစ္စည်းများဖြင့်လုပ်ကိုင်လျှောက်ရှိသွားအား သော်လည်းကောင်း ငွေ
ချေးခြင်း၊ ထိုသွားစုံများအားယူခြင်း၊
- (၃) အထက်အရာရှိရွေ့ပေးချောနှင့် ခွဲ့ပြုသော သစ်တော့လုပ်နှင့် အတွက်
ငွေကို ထုတ်ပေးရမည်အခိုန်တွင် ထုတ်မပေးခြင်း၊ ဆိုင်းငဲ့ထားခြင်း။

- (c) ပေးဆပ်ရန်ရှိနေသာ ပစ္စည်များအတွက် ကျသင့်နေဂုဏ် အခြားမျှမြင်၊
ပေးဆပ်ရန်ရှိနေသာ လုပ်အား ခင်ဗျားကို အငြပ်မပေးချေမြင်။
- (g) လုပ်သားအငြပ်စွာတွင် စောင့်ပြထားသည့်အုပ်စုတော် လျှော့နည်းပြုပေးချေ
မြင်။
- (b) နောက်မှတ်ဘာ၏ (သီမံဟူတ်) အခြားပုဂ္ဂိုလ်များကို လိုပ်လည်စော်သားမြင်၊
- (g) သစ်တော်ပြစ်မှု ကျေးမှုနှင့် ခြောက်မြင်ကို ပို့ဆောင်ရွက် သတင်းပေးခြင်း၊ အရေးမပျော်ခြင်း၊ အစီရင်မခံခြင်း၊
- (e) လာသ်ပေးလာသ်ယူပြုလုပ်ခြင်း၊ ခြောက်လျှော်၍ လာသ်တောင်းမြင်း။
(S.O.S - လက်အောက်အမှုထပ်များ အပြုလိုက်နာရန် အမိန့်လက်ခွဲ
တာအပ်အပို့ - ၇၄၂၂ အထိ)

၃။ စတားဘူပ်တို့၏ တာဝန်ဝါဒရှေးများ

- (a) မြို့နယ်ရှိုးစီးပါ တာဝန်ခွဲဝေသတ်မှတ်ပေးသည့် နယ်မြေအတွင်း သစ်တော်စိုက်
စင်းများ၊ တည်းထောင်ခြင်း၊ အသစ်းလန်းစိုးပြည်ရေးလုပ်ငန်းများ၊ စီးပွားရေးချုပ်ချုပ်
၍ ဆောင်ရွက်သော ထူးခြားသည့် အသန် သစ်တော်ပြန်းတို့ နေသည့် တောင်
ကတ္တုများ၊ အစိုကလမ်းပြေားများ၊ ဘေးတစ်ကျောက်နှင့် တစ်ရွာ၊ တော်ကန်၊ တစ်
တော် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများကို တာဝန်ယူအ
ကောင်အထည်ဖော် ဆောင်ရွက်ရမည်။
- (e) ပြို့စိုင်တော်များအတွင်း ကျူးကျော်ဝင်ရောက်ခြင်း၊ ဝတော်ယာများ ပြုလုပ်ခြင်း၊ စား
ကျက်ချုပ်ခြင်း၊ တရားမဝင် ခုတ်လွှာခြင်း၊ မူလမြေအနေအထားကို ပျက်ပြားအသေးစိုင်
ပြုလုပ်ခြင်း၊ တိရှာ့နှင့်များ ပိုးဆီးခြင်း၊ ဘမဲ့လိုက်ခြင်း၊ ငါးပေါ်ခြင်း၊ မီရီးခြင်း၊ စသည်
များ၊ ပရီးစေရန် လိုက်လဲကြည့်ရှုခြင်း ပြင်းထိန်းသိုး၊ ကာကွယ်ရမည်။ ပြစ်မှုကျူး
လွှာနှင့်ကြောင်း၊ စစ်ဆေးတွေ့ရှုပါက သက်ဆိုင်ရာ ဦးစီးအရာရှိထဲ ဆောလွင်စွာ
တင်ပြရမည်။

- (၈) ကွဲစက်များနှင့် လွှဲစင်များကို စစ်ဆေးကြပ်ပတ်ရမည်။
- (၉) အဖိုးရ အဆောက်အအုံများ၊ တံတားများ၊ ဘူတ်တိုင်များ၊ နယ်နိမိတ်တိုင်များနှင့်၊ အား ဂုသစ်ပျော်များကိုဖြောက်ခဲ့သော စစ်ဆေးရမည်။ လုပ်ငန်းလုပ်ငန်းတွင် မီကာကုယ်ခြင် လုပ်ငန်းကို ဆောင်ရွက်ရမည်။
- (၁၀) ကွဲသန်းရောင်ဝယ်ရေးဘဏ်ကို လိုင်စင်များနှင့် အသေးအွဲလိုင်စင်များကို စစ်ဆေးရမည်။
- (၁၁) လိုင်စင်ရောင်းချွဲများ၏ လက်ရှိစာအပ်များကို မကြေခဲားစစ်ဆေးရမည်။
- (၁၂) ဗျာများ၊ ရပ်ကွက်များ၊ တရားမဝင်သစ်နှင့် သစ်တော့ထွက်ပစ္စည်းများအား သိပေါ်လုပ်ထားခြင်း၊ ရောင်းချွဲခြင်းများကို စစ်ဆေးဖော်ထုတ်ရန် ဘဏ်ကိုလည်းကောင်း၊ စုစုမြတ်စွာလည်းကောင်း၊ တိုင်းတွေ၏ အကောက်တံဆိပ် ရိုက်မှတ်ပေးခြင်း၊ ငတ်စစ်ဆေးခြင်းများကို ဆောင်ရွက်ရမည်။

ကြော်က်သည့်အခါတိုင်းတွင်

- (၁၃) ဧည့်ပြောင်း ဆောင်ယူဆဲဖြစ်သော သစ်နှင့် သစ်တော့ထွက်ပစ္စည်းများကို စစ်ဆေးရမည်။
- (၁၄) ဝါးနှင့်ထင်းများ၊ ခုတ်လုံးထွက်ယူခြင်း၊ မီးသွေးဖုတ်ခြင်း၊ ကြိုးများနှင့် အားအွေး အဖွဲ့သစ်တော့ထွက်ပစ္စည်းများ၊ စုစုမြတ်စွာလည်းကောင်း၊ ထုတ်ယူခြင်းကို စစ်ဆေးရမည်။
- (၁၅) သစ်တော့ပြစ်မှုများ၊ တော့ရှိုင်းတို့မြှောနှင့် သားရှုက်ပြစ်မှုများ၊ ကျူးဇာန်ခြင်းအား လုံးကို အစိရင်ခံရမည်။
- (၁၆) သစ်တော့ဦးစီးဌာနပိုင် ပစ္စည်းများ၊ အဆောက်အအုံများ၊ ပျက်စီးဆုံးရှုံးခြင်းများကို အစိရင်ခံရမည်။

ပေးပို့ရမည့် လချုပ် အစိရင်ခံစာများမှာ -

- (က) ငှါတ်စခန်းခြင်းလချုပ် (Forest S-34 ပုံစံခြင်း)
- (ခ) လွှေက်၊ လွှေစင်များ စခန်းခြင်း (Forest S-19 ပုံစံခြင်း)
- (ဂ) တောရိုင်း တိရှေ့ဗုံးနှင့် သားင်္က် သတ်ဖြတ်ခြင်း (Forest S-27 ပုံစံခြင်း)
- (ဃ) လိုင်စင်အရှုထုတ်သည့် သာစ်တောထွက်ပစ္စည်းများ တရုင်း
- (င) သစ်တောလုပ်ငန်းများ လုပ်ကိုင်ပြီးသည့်အခါလုပ်ငန်းပြီးဆုံးကြောင်း အစိရင်ခံစာ

X X X X X

ပြုတော်း ဒုက္ခိုဒ် ပုံစံခြင်း လုပ်ငန်း

ပြုတော်း ဒုက္ခိုဒ် ပုံစံခြင်း လုပ်ငန်း

ပြုတော်း ဒုက္ခိုဒ် ပုံစံခြင်း လုပ်ငန်း

၄။ သမ်ဆတာလုပ်ငန်းများ

၄(က) ကျွန်းသင်းသတ်ခြင်း

ကျွန်းသင်းသတ်ခြင်းဆိုသည်မှာကန့်သတ်လုပ်ပတ်ဝန်သော ကျွန်းပင်များနှင့်ပင်ကျော်မှတ်ရန်အတွက် ကျွန်းပင်များကို ဖြောက်ခြင်းနှင့်အတာတိနိုင်ဆုံးနီးကပ်စွာ ပင်စည်၏ အကောများကို အနှစ်ပေါ်သည်အထူး ခုတ်ထွင်ခြင်းကိုခေါ်သည်။

ကျွန်းသင်းသတ်ခြင်းလုပ်ငန်းကို ဖြောက်ဆိုင်ငဲ သစ်တော့ကျောင်း ပုံသဏ္ဌာန်းကောင်း၊ သစ်တော့တွေ့ဆုံးလုပ်မှု သောင်းလည်းကောင်း၊ အောင်မြင်ပြီးသည့် သစ်တော့အရာရှိများသာ ပြီးကြပ်ဆောင်ရွက်သင့်သည်။

(ခ) ကျွန်းသင်းသတ်ခြင်း၏ ရည်ရွယ်ချက်များ

(က) နောက်ထွက်မည့် အနာဂတ်တော့ထွက်မှ ရရှိနိုင်မည်ကျွန်းပင်များကို ချုပ်ပင်အဖြစ် စာရင်းကောက်ယူခြင်း၊

(ခ) သဘာဝတော့များမှ နှစ်စဉ် တော့ထွက်ကို ရိုတ်သိမ်းခြင်း၊

(ဂ) သဘာဝတော့များမှာ ပိုမိုဝါးတက်ကောင်းမွန်လာစေရန်အတွက် ပြုစုံပျိုးဆောင်ရပ်မှုပါးစဉ်ခြင်း၊

(ဃ) ကျွန်းသင်းသတ်ခြင်းကြောင်း ရရှိသော အကျိုးကျေးဇူးများ

(က) ကျွန်းပင်ကို သင်းသတ်၍ သုံးနှစ်ကြာမှထုတ်ယူခြင်းကြောင်း၊ ကျွန်းသစ်မှာ ပြောက်သွေ့နေသဖြင့် ကွဲအက်မူနည်းပါးခြင်း၊ အတွင်းသား အသင့်အတင့် ပြောက်သွေ့နေခြင်းကြောင်း၊ ဝက်တင်ခွဲပြီးသောအခါ တိုက်ရှိက်သုံးစွဲနိုင်ခြင်း၊

(ခ) သစ်လုံး ပြောက်နေသဖြင့် ကျွေးဆင်များပြင် ငါတ်ထုတ်ရာ တွင် လွယ်ကူပေါ်ပါးခြင်း၊ မြစ်ချောင်းများတွင် ဓမ္မရာရာတွင် လည်း ဧရာဝါးပေါ်သဖြင့် သယ်ယူစရိတ် သက်သာခြင်းတို့ ဖြစ်ပါသည်။

ရှေ့သိတ်တော်လောင်မြင်

(၃) ကျွန်းသင်းသတ်ခြင်း၊ ပြုစီ ကြိုတင်ပြင်ဆင်ခြင်း

(က) လုပ်ငန်းဆောင်ရွက်ခြင်းပြုစီ အောက်ဖော်ပြပါ အချက်အလက်များ ရှာမဖွဲ့စွာ စောင်းထားရပါမည်-

(ခ) ပြန်ဟနိုင်းအတွင်းကျွန်းသင်းသတ်ခြင်းနှင့် စည်းမျဉ်းစာဖုပ်၊

(ဂ) သက်ဆိုင်ရာ ခရိုင် ဦးစီးမျှုး၏ ကျွန်းသင်းသတ်ခြင်း၊ အပိန်စာ၊

(ဃ) ကျွန်းသင်းသတ်ခြင်းဆောင်ရွက်ရမည့် ကြီးစိုင်း၊ အကွက်များ၏ စုစုပေါင်းများ၊ မိမိဝင်းကော်မီသော မြှုပ်နည်းများ၊

(င) ကျွန်းသင်းသတ်ခြင်း ပုံစံရာတူဘုံး S.32(၅) နှင့် သပတ်စဉ် တင်ပြရမည့် သင်းသတ်စာရင်းချုပ် တရွက် S.32(၆) များ၊

(၅) ကျွန်းသင်းသတ်ခြင်း၏ ငရှုံးဆီပိ / ဇန်က်တဲ့ ဆီပိတုံး တစ်လုံးစိနှင့် နံပါတ်စဉ်တုံးတစ်ခု၊

(၆) လူးပတ်ဝိုင်းရန် ဆီပိပါ ပေကြီးတစ်လုံး၊

(၇) ပုံစံထစ်များ၊ ထစ်ရန်နှင့် သာမန်နှင့်ပို့များ၊ ပြတ်နှင့် သော အနုတ်းဆုံး ဥပုံလေက်မာရှည် ခါ့၌ ရှိတ်ရသော စားတစ်ချောင်း၊

(၈) ငြေပေါ် ဒေသက်မာ အမြှင့်ရှိ ခိုင်ခဲ့သော ဝါးတုတ်တစ်ချောင်း၊

(၉) မှန်ထစ်များတွင် ရရှိသားရန် Copy pencil ခဲ့တဲ့

- (၁၀) သတ်ပင်များနှင့် ချွန်ပင်များကို တာလိုခြစ်ရန် အတွက် မှတ်ပုံတင်စာအုပ်တစ်အုပ်၊ မင်ခံစည်များ၊ ခဲတံနှင့် ပင်အပ်များ။
- (၁၁) ကျွန်းသင်းသတ်ရန် အတွက်အဆင့်ဆင့် ဆောင်ရွက်ရန် ထုပ်ငန်းများ။
- (၁၂) ကျွန်းသင်းသတ်ခြင်း၊ မှတ်စုစာအုပ်ထိပ်တွင် သင်းသတ်မည့် အကျက်၏ ဂလက်မ = ၁ပိုင်စဝေး၊ မြေပုံ၊ ကို ကပ်ထားရန်။
- (၁၃) Copying ခဲတံနှင့် အရှင်လုပ်သူ ဖြော်ဖြင့်ချည်
ပြီး မိမိ၏ လည်ပင်း၍ ချိတ်ဆွဲထားရန်။
- (၁၄) သက်ဆိုင်ရာ ခိုင်းမီးများ၏ ကျွန်းသင်းသတ်ခြင်း၊ အမိန့်စာကို နားလည်သဘောပေါက်အောင်ဖတ်ထား၍၊ အောက်ပါဘဏျက်များကို မှတ်သားထားရန် - ကန့်သတ်လုံးပတ်သကန်းအစား (Grill Limit)
ဥပမာ - အထက်တန်းလုံးပတ်အကန့်အသတ်

H - 7' 6"

-ရောင်းတန်းဝင် သစ်သမ္မားအစား (Market ability)

ဥပမာ - လုံးပတ်လုံးပေဝလက်မ၊ ပေရည် ၁၀၆၅၀
လက်မ၊ ကုမ္ပဏီ - ၁၀။

-သတ်မှတ်ထားသော တွေက်ပင် (Yield Trees)

-ပြန်မာနိုင်ငံ ကျွန်းသင်းသတ်ခြင်း စည်မျဉ်းစာအုပ်
အပိုဒ်ခြော်ပါဝင်သည့်မှတ် တမ်းသွေးဌားစည်တွင်ဝင်ငံသော ဘဏျက်များ၊ သတ်မှတ်ထားသော အမှတ်
အသားများကို မှတ်စုစာအုပ်၌ မပါသော် ရေးမှတ်

ထားရန်၊ ဥပမာ - အောက်ခြော့ပါးလောင် (BB)၊

-ကျွန်းပင်များ သင်းသတ်မှန်းထားများ၊ အုပ်မိုကာ
ဆိုင်းပင် လုံးသည်မှန်းထားများကို မှတ်စုစာအုပ်

တင်ကပ်ထားရန်။

-ကျွန်းကောင်းပေါက်သောတော်၏^(a) အထက်တန်း
ကန့်သတ်လုံးပတ်(H)နှင့် ကျွန်းညွှန်းပေါက်သော
တော်၏အောက်တန်း ကန့်သတ်လုံးပတ်(L)တို့
ကို ကျွန်းပင်တစ်ပင်ချင်းအပေါ် မှတ်ညျှေးဖုံးပြတ်
ရမည်ကို အထူးကရပြုရန်။

(၄) ကျွန်းသင်းသတ်မည့်အကွက်၏ နယ်နိမိတ်ကိုပြင်
ဆင်ပြီး ဖြစ်ရပါမည်။ အကွက်အတွင်း နှစ်ဦးသင်း
သတ်သင်း Sub Compartment ကို ပြုပြင်ခြုံခြေား
သတ်မှတ်ထားရမည်။

(၅) ကျွန်းစတင်သင်းသတ်ရမည်နေရာ Starting Point
ကို ရှာဖွေ၍ ပြုပို့၍ ပြသထားရမည်။


(၆) ကျွန်းသင်းသတ်ခြင်း၊ ကျွန်းစိရိက်မှတ်ခြင်းနှင့်
ပင်ထောင်ရှိက်မှတ်ခြင်း လုပ်ငန်းတို့အောင်ရှုက်
ရှာတွင် အကွက်တစ်ကွက်အတွင်း အကွက်ငယ်များ
ကို A, B, C စသည်ပြင် လက္ခာရှစ်အတိုင်း ဘယ်တော်
စဉ်တပ်ရမည် / ဘဆိုပါ အကွက်ငယ်များ အတွင်း
သင်းသတ်အမှတ်စဉ် / ပင်ထောင် အမှတ်စဉ်များ ကို
အောက်ပါအတိုင်း ပေးသွားရပါသည်။

ဥပမာ -


အကွက်ငယ် A အတွက် (၁) မှ ၁၀၂၂ (၃၀၀) အထိ
အကွက်ငယ် B အတွက် (၃၀၁) မှ (၆၀၀) အထိ
အကွက်ငယ် C အတွက် (၆၀၁) မှ (၉၀၀) အထိ
(အကွက်ငယ်တိုးတွင် အမှတ်စဉ် - ၁ မှ ၁၀၂၂ အမှတ်
စဉ် မပေါ်ရပါ။)

(၇) ကျွန်းသင်းသတ်ရှာတွင် ခင်ကျော်၊ ချောင်းပြတ်
ပြုအပ်ဆိုသည့်စကား နှင့် အညီ ကျွန်းပင်များ ကို
ရောင်ရောင်အတိုင်း ခင်ကျော် ချောင်း၊ ချောက်

များကိုဖြတ်ပ အကွက်အတွင်း ဂွင်းနှင့်ရှာဖွေ
ဦးပထမဆုံး ကျွန်ုပ်တစ်ပုံကို တွေ့ဆောင်ရွက်
-ရှင်ခိုလုံးပတ် င့်ပေါ်လက်မရှိ တုတ်ကို ထောက်
၍၍ တဲ့ ရာပေး ဦးလုံးပတ်ကို ပေါ်လွှားဖြင့် တိုင်းပါ။
ကျွန်ုပ်တွေးကို တိုင်းတော်ရာတွင် တောင်စောင်ရှုသ
ပင်များကို အမြင့်ပက်ကာနေပြီး မှန်ကန်စွာတိုင်းပါ။
ပုံမှန်အပင်ဖြစ်၍ ကန့်သတ်လုံးပတ်ပိုပြီး H-7'8"
တိုင်း၍ ရှုတ်ရွှေ့လွှား လွှေ့လွှေ့လပ်လပ်နေရာ၌
အောက်ပါအတိုင်းရရှိသွင်းပါ။ မှတ်စုစာအုပ်တွင်
လည်း စာရင်းသွင်းပါ။



ကန့်သတ်လုံးပတ်မပိုသော အပင်ဖြစ်ပြီး င့်ပေါ်
လက်မနှင့် အထက်ဖြစ်ကျွေ ကျွန်ုပ်အဖြစ်စာရင်း
သွင်းရန်အတွက် မနှင့်တကို ငွေးချယ် တားထစ်မှတ်
ထားသော င့်ပေါ်လက်မ၏ အောက်လွှေ့လွှေ့လပ်လပ်နေရာ၌
လပ်လပ်နေရာတွင် မှန်ထစ်ထံ၌ စာရင်းသွင်းပါ။
မှတ်စုစာအုပ်တွင်လည်း စာရင်းသွင်းရမည်



-ကျွန်ုပ်ပင်သည် ချပင်ဖြစ်ခဲ့သော် ...

- * ငါပေမြဲလက်မဘောက်၍ ခွဲလျှင် နှစ်ပိုင်ကဲ့သို့သတ် မှတ်၍ ဆက်လက်ဆောင်ရွက်ရမည်။
- * ငါပေမြဲလက်ပဘထက်၍ ခွဲလျှင် သာမန်တစ်ပင် ကဲ့သို့ သတ်မှတ်၍ ဆက်လက်ဆောင်ရွက်ရ မည်။

-မယုန်သော လုံးပတ် (False Grith)ပင်ဖြစ်လျှင်၊ ထိ သပင်ကို လုံးပတ်အနှစ်မှန်းပါ။ သင်းသတ်ခြင်း၊ အျော် ပင်တရှင်း၊ သွေးခြင်း၊ ကိုခန့်မှန်းလုံးပတ်နှင့် တရှင်း၊ သွင်းရမည်။ သင်းသတ်အနှစ်မှန်းထားပေးအေးသော မယုန်သော လုံးပတ်အတိုင်း ပေးအေးပါ။

ဥပမာ - H - 10' ၃" (8' ၇")

(မယုန်သောလုံးပတ်) (ခန့်မှန်းလုံးပတ်)

- ဧည့်ပတ်ပင် ဖြစ်ခဲ့ရသူ...

ဤဗ္ဗား၍ သင်းသတ်ရမည်။ ဧည့်ပတ် ၌ မယုန်ထစ်မြှုပ်လုပ်မရရသူ နဲ့ ရာအပင်၌ မှန်ထစ်ရည် ၍ သော်လည်းကောင်း၊ ငါင်းဧည့်ပတ်ပင်တွင် စာရွက်ကပ်၍ သော်လည်းကောင်း၊ မှတ်သားထား

ရုပည်။ သင်းသတ်၍ မသေခဲ့သော သင်းသတ်အ^၁
ရှာရှိချုပ်ထဲတင်ပြခွင့်ပြုဆုက်ရမှုသာ သင်းသတ်အ^၂
ရှာရှိက ခုတ်လျှော့ရန် စေခိုင်းရမည်။ ဧည့်ပတ်ပင်^၃
များ၌ လုံးပတ်ပပါသလိုက် မျှန်းသတ်မှတ်ထား^၄
သည်။ သင်းသတ်၍ သေသော် တိုင်းတရသော^၅
ဧည့်ပတ်လုံးပတ်ထဲ ဂလက်မရှိလျှင် ၁ပေလျှော့^၆
၍ တရာ့သွင်းရမည်။

ဥပမာ - ဧည့်ပတ်လုံးပတ် ၁၉'၀
ဧည့်ထဲ၊ ၂၇၅'၀ - ၁၀' = ၁၈'၀
- အနာပင်ပြစ်ခဲ့လျှင်.....

- ဘထူးသတ်ထား၍ ၂၇၅'၀ရမည်။
- ကန့်သတ် လုံးပတ်မီသော် ဧရာဝ်းတန်း ဝင်မ^၁
ဝင်လေ့လာပါ။ ဒီဟာပြစ်လျှင် ဧရာဝ်းတန်းဝင်^၂
သည်ဟု သတ်မှတ်ရမည်။
- ကန့်သတ်လုံးပတ်မီသော် ဧရာဝ်အနာစ်(၃၀)^၃
ဘတ် ခံမခ စစ်ဆေးပါ။ မခဲ့ဟု ယူဆလျှင် -^၄
ဧရာဝ်းတန်းဝင်မဝင် လေ့လာ၍ ဝင်သည်ဟု^၅
သတ်မှတ်ကသင်းသတ်ပါ။ အနာစ်(၃၀)ခံသည်^၆
ဟု ယူဆလျှင် ချုန်ထား၍ ချုန်ပင်တရာ့သွင်းသွင်း^၇
ရမည်။

- အောက်မှန်ထစ်ကို ၁ပြုကြီးနှင့် နှီးနှင့်သူ၌ နှီးနှီး^၈
တွင် ပြုလုပ်၍ နံပါတ်ဝင်နှင့် ရှုတ်ဆိပ် နှစ်လုံး^၉
စာကို ထင်ရှားစွာ ရှိက်ရမည်။ အောက်မှန်ထစ်^{၁၀}
ကိုပြုင်စေရပါ။ ပြုင်လျှင် သစ်ငါတ်ပြုင်ပည်ပြစ်^{၁၁}
၍ လေလွှင့်မှုများပါမည်။

- သင်းပင်အပေါ်တွင် နွှေ့လှုံးများ၊ ကိုင်းပြောက်များ^{၁၂}
ရှိပါက ဖြတ်တောက်ဖယ်ရှား၍ အောက်ခြေကို^{၁၃}
လည်းရှင်းဝေရမည်။

-သင်းသတ်ရန်အတွက် သင်းကွင်းကို အဆက်မှ
ပြတ်ဘန်စ် ဂလက်မခန့် ပေါ်စေရမည်။ သင်ကွင်း
၏အပြင်ကို ဘဖြစ်နိုင်ဆုံး ဥပဒေပောပြင်ထက်
မပို့စေရ။

-သင်းသတ်သည် ကျွန်းပင် သေချာစွာ သေပြီဟု
ယုံကြည်သောအခါ အထက်မှန်ထစ်ကို ငဲပေါ်
လက်မအပြင်ထက် မကျော်လှန်အောင် အနှစ်
ပေါ်သည်ဘထိ အျော့ဇွဲစွာ ပြုလုပ်စေရမည်။
ငွေးတွင်လည်း နံပါတ်စဉ်နှင့် အောက်တံဆိပ်နှင့်
လုံးစာကို ထင်ရှားစွာ ရှိက်မှတ်ရမည်။ သင်းသတ်
စများကို သတ်ပင်၏ ပတ်လည် ၃ပေခန့်အတွင်း
ရှုံးလင်းစေရမည်။ အားလုံးပြုစီးသောအခါနောက်
တံဆိပ် တော်ခေါင်းက လက်မှတ်နှင့် နေ့စွဲ ရေး
တို့ရမည်။

-သင်းသတ် အရာရှိသည် ရေဝါဒရေးလုပ် အတိုင်း
လိုက်၍ သင်းသတ်ခြင်း၊ ချုန်ပင်တိုင်းတာခြင်း၊
အုပ်စိုးကာလိုင်း၊ ခုတ်လုပ်စေခြင်း၊ သောင်ပင်များ၊
လူခြင်းတို့ကို အောင်ဖွေက်ရမည်။ အကျက်ပိတ်
သောအခါ စာရင်းချုပ်ကို အောက်ပါခေါင်းစဉ်များ
ပြင်စာရင်းပိတ်ရမည်။

(က)အကျက်(သို့မဟုတ်)အကျက်ငယ်၏စာရင်း

ချုပ်-

(က)အပင်ဘားလုံး၏ အမှတ်စဉ်

(ဂ)ကန့်သတ်သည် လုံးပတ်များ

(ဃ)ရောင်းတန်းစဉ် သင်းသတ်ပင်များ၏

လုံးပတ်အလိုက် စာရင်းများ

-စာရင်းစဉ်ပင်

-စာရင်းမောင်ပင်

(၄) အရိဂုံရန်သတ်မှတ်ထားပင်များ

(၅)လုပ်များ၏ အမှတ်စဉ်

(၆) အနာဂတ်တော့ထွက်ပင်များ (H&L)

အလိုက်

(၇) ဧရာင်းတန်းဝင် အော်လဲ / နတ်သံ့ပင်

များ

-အကျက်(သီ္မာဟိုတ်) အကျက်ငယ်တစ်ကျက်သင်:
သတ်ပြီးခုံးသောအခါ အောက်ပါခေါင်းစဉ်တို့ဖြင့်
သင်းသတ် အစိရင်ခဲ့တရေးသား၍ ခိုင်သစ်တော်
ထပ်ပါးတင်ပြရမည်-

(က) အကျက်အမှတ်

(ခ) အရိယာ

(ဂ) နယ်နိမိတ်အလားအလာ

(ဃ) ပြုမျိုးနှင့်ပြုမျက်နှာပြင်အပြုံးအမြတ်

(င) ပေါက်ရောက်ခသာ အပင်များနှင့် တော့အ^{မျိုးအတားပျေား}

(စ) ဝုတေသနီးဆက်ခြင်းအပြုံးအမြတ်

(ဆ) လုပ်ပတ်အကန့်အသတ်

(ဇ) သင်းသတ်ပင်စာရင်းများ (H&L) အလိုက်

(ဈ) ဧရာင်းတန်းဝင် အော်လဲနတ်သတ်၊ သစ်လုံး^{ကောင်းများ}

(ည) အနာဂတ်တော့ထွက်ပင်များ အတန်းအတာ^{အလိုက်}

(င) သစ်ထုတ်ခြင်းအပြုံးအမြတ်

(ဋ) ခုပံမိုးကာဆိုင်းခုတ်လှုခြင်း

(၂) ပင်ကြပ်မှတ်ခြင်း၊

(အ) အနေအထာက်အတွက် ဘဝါဘ(၅)

(ပ) ကုန်ကျစရိတ်

(က) အထွေထွေ

(တ) အသုံးပြုသော တဲ့ဆိပ်တုံးပုံစံများနှင့် ကိုင်
ဆောင်သူ၏ အမည်

(ဧ) ပြုပုံများ

-တော်မျိုးခြေခြားပုံ

-သင်းသတ်ပင်များ တည်နေရာပြုပုံ

(၈) မှတ်တမ်း ရရှိသွင်းခြင်း

ကျွန်းသင်းသတ် အရာရှိသည် ရုံးမှ ထုတ်ပေးသော
သင်းသတ်မှတ်စုစာ အုပ်ကို တိုက်ရိုက်ရေးသွင်းခြင်းမပြုဘဲ
မှတ်စုစာအပ်သူများ ပြုလုပ် စတာတွင်းဆောင်ရွက်ပြီး နောက်
မှတ်စုစာအပ် (S - 32(a)) သို့ရေးသွင်းက အများနည်း၍ ပိုမို
သပ်ရပ်မူရပါမည်။ ကျွန်းသင်းသတ်ပင်များကို တစ်လိုင်းချို့
ရရှိသွင်း၍ ကျွန်းပင်များကို ပေါက်ရောက်မှု အနည်းဆုံး အများအ
ပေါ်မှုတည်၍ တစ်လိုင်းလျှင် J / 2 ပင် သင့်တော်သလိုရေး
အားလေးရှိပါသည်။ ဥပမား -

နှုတ်-၁ H - 7' 8" မောင်ကို ၆ ကျပ် ၅၀ပါ:

(၁) H - 4' 6" (၂) H - 5' 0" (၃) H - 6' 1"

စခန်းသို့ရောက်သောအခါ နောက်ဆောင်ရွက်ပြီး
သောလုပ်ငန်းများကို အသင့်ပြုလုပ်ထားသောစာအုပ်ဖြင့်
သင်းသတ်ပင်၊ ကျွန်းပင်တရှင်းများကို (H & I) အရတာလီခြစ်
ပြုစရုပါမည်။ ပိုမို၏ အနာက်တဲ့ဆိပ်၊ တော်ခေါင်းနှင့် သတ်
ပင်စာရင်းများ၊ အုပ်စိုးကားဆိုင်း၊ မှတ်လုပ်ပင်စာရင်း၊ ဆညာင်
ပတ်လုပ်ပင်စာရင်း၊ စသည်တို့ကို တိုက်ဆိုင်စစ်ဆေးရပါမည်။

အလုပ်သမားများအတွက် ပေးအချိန်ဖွင့်ကိုလည်း ထိန်း
ဖြင့် နောက်ပြီး ပေးရန် အတော်ကြီးသည်။

နောက်ပြီး သင်းသတ်ပင် စာရင်းများ ပြုစဉ် လုပ်ရက်
(၆)ရက်တွင် တစ်ရက်နားရ၍ နားသောရက်၌ အပါတ်ဝင် စာ
ရင်းချုပ်ကို ပြုစဉ် နောက်မှတ်တမ်းနှင့် အတူ သက်ဆိုင်ရာသို့
တင်ပြရမည်။

ထိကဲသို့တင်ပြရာတွင် နောက်မှတ်တမ်းများ၏ ရည်
လျားစွာ ရေးသားရန်မလိုဘဲ လိုရင်းကို ရေးသားရမည်။

ဥပမာ -

၁ ရက် အကွက်(၁၄) တင်းပါးကြီးစိုင်းကို သင်းသတ်ရာ

ချုပ်ပင်	ပုံ	-	15
သတ်ပင်	ပုံ	-	20
တော့ထွက်ပင်	ပုံ	-	18
တော့ထွက်မဟုတ်ပင်	ပုံ	-	2

ပြီးစီးသောရိယာ (၁၀၀) မကပြီးပါသည်။

ထိန်းသာတူပင် သင်းသတ်စာရင်းချုပ် မှတ်တမ်း
၂.၃၃(ခ)ကွင်လည်း ရှင်းလင်းစွာ ရေးသား တင်ပြရမည်။

ဥပမာ -

ယခင်အပါတ်ကစာရင်း
ယခုအပါတ်စာရင်း	ပုံ
ယခုအပါတ်အထိ	ပုံ

ပုံစံတွင် တော့ထွက်ပင် (Columba) ပါရာ ငှုံးကို မင်္ဂလာဖြင့်သား
ပြီး ပြထားရမည်။ အကွက်(သိမ္မဟာတ်) အကွက်ငယ်ပြီးစီးတိုင်း
၁.၃၃(ခ)ကိုအသစ်ပြုလုပ် တင်ပြရမည်။

၄။(၁) သစ်မာ ပင်ဆောင်ရှုက်မှတ်ခြင်း

(၁) ရည်ရွယ်ချက်

ကြီးရင့်ဝန်ဖြစ်သော အပင်ကြီးများ ကန့်သတ်လုံးပတ် ပြည့်မိကျော်စွန် စောင့်သော အပင်များ၊ အခြားထုတ်ယူရန် သင့်လျဉ်သော အပင်များကို ပင်ထောင် မှတ်ထဲဆိပ် မရှိက်မိခြင်း၊ ကန့်သတ်လုံးပတ် မပြည့်မိသော တိုးများလျက်ရှိသည့် အနာဂတ်တော့ထွက်ပင်များကို လွှာများစွာ ပင်ထောင်ရှိက်မှတ်မိပြီး ထုတ်ယူမိပါက (သို့မဟုတ်) အမှားကျူးလွန်မိပါက နိုင်ငံတော်ဘဏ္ဍာက်ဘဏ္ဍာတော်ငွေ ထိခိုက်စောင့်မျှမာက အနာဂတ်တော့ထွက်များကိုလည်း ထိခိုက်နိုင်ပါသည်။ ထိုသို့ မှားယွင်း ဆောင်ရွက်မှု ပရှိစေရန် ကရပြုသောင်ရှုက်ရန် လိုအပ်သော လုပ်ငန်း ဖြစ်ပါသည်။

ပြန်ဟန်နိုင်ငံ သစ်တော်ဦးစီးဌာနမှုသစ်များကို ထုတ်ယူရန်ဖွင့် “ပြန်မာ ရွေးချယ် ခုတ်လုံစနစ်” (Myanmar Selection System) ဖြင့်သာ ခုတ်ယုံသုံးစွဲခွင့် ပြုပါသည်။

သစ်မာ ပင်ထောင်များ ထုတ်ယူခွင့် ပြုရာတွင် မှန်ကန့် တိကျေမှု ရှိစေပြီး ရောင်အနာဂတ် တော့ထွက်ပင်များ၏ စာရင်းကိုပါ ကောက်ပုံနှင့်ရန် “ရွေးချယ် သစ်မာ ပင်ထောင်ရှိက်မှတ်ခြင်း” လုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

(၂) သစ်မာပင်ထောင်ရှိက်မှတ်ခြင်းဆိုင်ရာ စည်းမျဉ်းများ

(၁) ရောင်းတန်းဝင် သစ်လုံးတစ်လုံးရပြီး ကန့်သတ်လုံးပတ်မိသည့် သစ်အား လုံးကို တဲ့ဆိပ်ရှိက်ရမည်။

(၃) ကန့်သတ်လုံးပတ် မပြည့်မိသော်လည်း ပျက်စီးယိုယွင်းမည့် လက္ခဏာ များ တွေ့လျှင် ပြစ်စေ၊ ငြင်းထက်ကောင်းမှန်သော အပင်များကိုအနောက် အယုက်ပေးနေလျှင် ပြစ်စေ၊ ရောင်းတန်းဝင် သစ်ရရှိနိုင်ပါက တဲ့ဆိပ်ရှိက် မှတ်ရမည်။

(၅) သိုးချုပ်ပင်အဖြစ် လိုအပ်လျှင် သတ်မှတ်လုံးပတ်ထက်ကြီးသော်လည်း လုံးပတ် စပေထက်မကြီးလျှင် ငြင်းအပင်ကို တဲ့ဆိပ်မရှိက်ဘဲ ချုပ်ထား နိုင်သည်။

(b) အကယ်၍ တဲ့ဆိပ်ရှိက်ပြီး လွှာမည့် အပင်သည့် ငှင့် ထက် အဖိုးတန်သော အနီးရှိ အပင်ကို ပျက်စီး စေရန် ဘန္ဒအထား ရှိတူ့ အပင်ကို တဲ့ ဆိပ် မရှိက်ရှု (သိမ်ဟုတ်) ပျက်စီး မည့် အပင်ကိုပါ ကန်သတ်လုံပတ်မဖို့သော လည်း ပင်ထောင်ရှိက်မှတ်ရမည်။ (ပတ်ဝန်းကျင် အငြောနေ့ပေါ်မှ တည်ပြီး စဉ်းစားရမည်။)

(c) ဧေးချော် တဲ့ ဆိပ်ရှိက်မှတ်သည့် အပင်ကို ရင်နိလုံး ပတ်ဝါပေမြဲလက်ပ အောက်မှာ တွင် တော်ချေက်၊ ပမြဲနှင့် နီးကပ်သည့် နေရာတွင် တွင်ချက်မှု ထစ်ကောင်း စွာထံ၍ ပင်ထောင်ရှိက်မှတ်ရမည်။ ဖုန်ထစ်များ သည် အနုစ်သား လုံလောက်စွာပေါ်ရမည်။

(2) ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ

ပင်ထောင်ရှိက်မှတ်ခြင်း ပမြဲပါး အောက်ပါတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရ

ပါမည် -

(a) ပင်ထောင်ရှိက်မှတ်ခြင်း အမိန့်စာအား သက်ဆိုင်ရာ ပြည့်စုံလို တိုင်း ခရိုင်များ မှတ်ဆင် ဖြူနှစ်ယုံးစီး အရာရှိထံမှ ရယူပြီး အမိန့်စာပြည့်နှစ်ကြား ရွက်များ၊ စည်းကောင်း ရွက်များ၊ ဆောင်ရွက်ရမည် လုပ်ငန်းများ ကို ပတ်မှတ်သား ပလုလာရပါသည်။

(b) ပင်ထောင်ရှိက်မှတ်ရန် အတွက် ပမြဲပုံသား ဖြူနှစ်ယုံးစီး အရာရှိရှုံးမှ ပျော်ရွက်ပ ပါမိန်စကေး ပမြဲပုံရေး ဆွဲရပါသည်။ (ပါဝင်ပင် ပမြဲပုံရှုံးပါက ပိုမိုထံရောက်ပါသည်)

(c) ပင်ထောင်ရှိက်မှတ်ရမည် အပင်အမျိုးအစား၊ အရေအတွက် သိရှိထားရမည်။

(d) ပင်ထောင်ရှိက်တဲ့ ဆိပ်တုံး မှတ်စုံစာအုပ်၊ တောာသုံး ခဲ့တဲ့ ပေါ်မြှုံးနှင့် အခြား လုံအပ်သော ပစ္စည်းများ ရွေ့ဆောင် ထားရမည်။

(e) ပင်ထောင်ရှိက်အရာရှိ (Marking Officer) တာဝန်များ ကို ကြိုတင် တာဝန်ပေးထားရမည်။

- (၁) တွေဖက်လုပ်ကိုင်ရမည့် ဝန်ထမ်းများ စီစဉ်တာဝန်ပေးထားရမည်။
- (၂) ဂိဏ္ဍာဝယ်ယူခြင်းနှင့် နှီးစပ်ရေ ကျေးဇာများမှ လုပ်သားရှာဖွဲ့ခြင်းတို့အား ဆောင်ရွက်ရပါမည်။
- (၃) လုပ်ငန်းဆောင်ရွက်ရာတွင် သတိပြုရမည့် အချက်များ
- (က) သစ်မာပင်ထောင်များကို "ခင်ကျော်၊ ချောင်းဖြတ် မပြုဘပ်" ဆိုသော ဆောင်ပုံံနှင့် အညီရောင်ရောလအတိုင်း ခင်ကြားချောင်း၊ ချောက်များ ကို မဖြတ်ဘဲ အကွက်အတွင်း ကွင်းနှင့်ရှာဖွဲ့ပြီး လုပ်ကိုင်ဆောင်ရွက်ရမည်။
- (ခ) လုပ်ငန်းစတင်မည့် စနာရာနှင့် အခုံသတ်မည့် စနာရာများ ရွေးချယ် သတ်မှတ်ရမည်။
- (ဂ) ကွန်တို့အတိုင်း ရှာဖွဲ့ကွင်းနှင့် ဆောင်ရွက်ပါက အပင်များ "ကျွန်" နှင့် မည်မဟုတ်ပါ။
- (ဃ) ပြေည့်၊ ပြေပြန့်တွင် ပင်ထောင်ရိုက်မှတ်ရပါက ထင်ရှားသော နယ်နိမ်တ်များ၊ လူသွားလမ်း၊ လူညွှေးလမ်းများနှင့် ယာယိမှန်ထစ်ငယ်များ ပြုလုပ်၍ ငွေးတိုကြားတွင် စနစ်တကျ သွားလာပြီး သစ်ပင်များ ရွေးချယ် ပင်ထောင်ရိုက်မှတ်ရမည်။
- (၅) ရင်ခိုလုံးပတ်တိုင်းရာတွင် လိုက်နာရမည့် စည်းကမ်းများ သစ်မာပင်ထောင်ရိုက်မှတ်ရာတွင် ကုန်သတ်လုံးပတ်ပြည်မီသော အပင်များကို ရွေးချယ်ရပါမည်။ ရင်ခိုအမြင် (ငွေပေါ်လက်မ) တွင် တိုင်းရမည်။ ထိုသို့ တိုင်းရာတွင် -
- (က) ပေကြီးသည် ပောင်းနှံပြီး အနားများ စုတ်ပြုတ်ခြင်း မရှိ၏

- (၉) လုံးပတ်တိုင်းရာ၌ ပေကြီးသည် သစ်ပင်ပေါ်၌ ပြားကပ်၍နေရမည်။
တွန့်လိပ်ခြင်းမရှိစေရ။
- (၁၀) ပေကြီးကို ပင်ထောင်နှင့် ရိပ်ထောင်ကျေဘာင် ဖတ်ရမည်။
မှတ်ချက်။ ညျပြင်လည်းစုံရှိုင်းရသည်။ သို့သော် များသော
ဘားပြင် ပေကြီးကို လုံးသည်။
- (၁၁) ဒမြေဆောင်း(တောင်တောင်း)ရှိ အပင်များကို တိုင်းတာပါက အမြင်ဖက်မှ
တိုင်းရမည်။
- (၁၂) တိုင်းကွင်းအတွင်းရှိ ရရည်နှင့် နှယ်များ ဖယ်ရှားပြီးမှ တိုင်းရမည်။
- (၁၃) တိုင်းကွင်း၌ ဘုရှိလျှင် ဘုဂ္ဂတ်ရာ အထက်အောက် ညီမှုသော အကျ
အဝေးမှ နှစ်ခါတိုင်းပြီး ပျမ်းမွှုပုံရမည်။
- (၁၄) ပါးပျော်း၊ ပါးသောင်ရှိသော အပင်များ ကို ငါးငါးတို့အထက်မှ တိုင်းပြီးရသော
လုံးပတ်နှင့် ဖြစ်သင့်သော လုံးပတ်တို့ကို ဖော်ပြရမည်။
- (၁၅) ရင်စီအပြင် (ငွေပေါ်လက်မ)အောက်တွင် ခွဲသော အပင်များကို နှစ်ပင်
ဟုသတ်မှတ်ရမည်။ တိုင်း၍ရသော အပင်များကို ကွင်းပိတ်၍ ပုံတစ်ခု အပ်တွင်
ဖော်ပြရမည်။

**(၆) ချုန်ပင်စာရင်း ကောက်ယူခြင်းနှင့် မှတ်တမ်းရရှုသွင်းခြင်း
ချုန်ပင်ယူခြင်း**


- (၁၇) ကန်သတ်လုံးပတ်အောက် တစ်ပေအတွင်းရှိ ရောင်းတန်းဝင်သစ်မျိုး
အားလုံးကို ချုန်ပင်အဖြစ် စာရင်းကောက်ယူရနိုင်။
- (၁၈) ထိုကြောင်းပင်ထောင်ရှိကို မှတ်ရမည် စာရင်းတွင်ပါဝင်သော သစ်မျိုး
အားလုံးကို ချုန်ပင်စာရင်းတွင် ရရှုသွင်းရမည်။
- (၁၉) ငြင်းချုန်ပင်စာရင်းကို ပင်ထောင်မှတ်ရတဲ့အုပ်စွဲ၏ ရရှုသွင်းဖော်ပြရမည်၊
ချုန်ပင်အတွက် တိုင်းကွင်းအောက်တွင် မှန်ထစ်ငါးပြုပြုလုပ်ပြီးပင်ထောင်
ရှိက်အရာရှိက အောက်ပါသတိုင်း ပြုလုပ်၍ ရရှုသွင်းရမည် -

(၁) နောက်ဆုံးမှတ်ပင်ကိုအမျိုးပြု၍ ချုန်ပင်အရေအတွက်အလိုက် အမှတ် စဉ်ပေးရမည်။ ဥပမာ - နောက်ဆုံး(သို့မဟုတ်) အနီးကပ်ဆုံးမှတ်ပင်နဲ့ပါတ်သည် (၁၀၀) ပြစ်လျှင် ချုန်ပင်နဲ့ပါတ်သည် ၁၀၀/၁၊ ၁၀၀/J စာည်ဖြင့် -

(၂) ချုန်ပင်၏ သစ်မျိုး သတို့ဇကာက်၊ ဥပမာ - Po, Pk,

(၃) ချုန်ပင်၏ လုံးပတ်

(၄) လက်မှတ်တိုနှင့် တိုင်းသည် ရက်စွဲ
သစ်ဟပင်ထောင် မှတ်ပင်အဖြစ် ဧည့်ချယ်ရှုံး ဧည့်ချယ်ထားသော အပင်တိုင်းတွင် ပုန်ထပ်ပြုလုပ်၍ လည်းကောင်း၊ ချုန်ပင်များတွင်လည်း တိုင်းကွင်းမြှုံး ပုန်ထပ်ပြုလုပ်၍ လည်းကောင်း အောက်ပါအတိုင်း ရေးမှတ်ရမည်။



ပုန်ထစ်များ

မှတ်ပင်အဖြစ် ဧည့်ချယ်ထားသော အပင်တိုင်းတွင် အောက်ပါအတိုင်း အစင့်ဆင့် ပြုလုပ်ရမည် -

- (က) အပေါ်ပုန်ထစ်နှင့် အောက်ပုန်ထစ်(၂)ရဲပြုလုပ်ပေးရမည်။
- (ခ) အပေါ်ပုန်ထစ်ကို ရင်စိုးအဖြင့် (ငပေမြေလက်မ) အောက်နားတွင် သလ္ား (၁၈)လက်မအကျယ် နဲ့ပါတ်စဉ် (၂)တန်းရိုက်နိုင်သည်အထိအနှစ်သား ကောင်းစွာ ပေါ်အောင် ပြုလုပ်ပေးရမည်။
- (ဂ) အပေါ်ပုန်ထစ်ကို ထောင်ကြော်ပေါ်သို့ မျက်နှာများထဲ ထစ်ရမည်။ (သို့မှ သာ ပုန်ထစ်ကို အလွယ်တကူ ပြင်နိုင်မည်)

(၆) အောက်မှန်ထစ်ကို ပြနိုင်ရာဘက် ပြေားနှင့် နိုင်သူမျှနှီးကပ်နိုင်သူမျှနှီးကပ် ဖော်ပြုး တည်ပတ်စွာ ထစ်ရမည်။ ထို့ကြောင် မှန်ထစ်အပေါ်မှ ခုတ်လျှော့ ပည့်ဖြစ်ခဲ့သံဆုံးရှုံးမှုပုရှိစေရန် ဖြစ်သည်။
ရှင်းအပြင် အပင်ခုတ်လျှော့ရှုံး ငုတ်ရင်းတဲ့ ဆိပ်ကျွန်းရှိငါးစေရန် ရည်ရွယ်၍ နိုင်နိုင်သူမျှ နိုင်၍ ထစ်ပေးရန် လိုအပ်ပါသည်။



(၇) မှန်ထစ်ပေါ်တွင် တံဆိပ်ရှိက်မှတ်ခြင်း

(က) မှတ်ပင် နံပါတ်စဉ် (၂)တန်း

(ခ) သစ်မျိုးအတိုကောက်

(ဂ) မှန်ထစ်၏ အထက်တွင် မှတ်တံဆိပ်တစ်ခု၊ အောက်(၂)ဖက်တွင် မှတ်တံဆိပ်တစ်ခုစိတိကို "ပို့ခဲနောက်ဆိုင်" ၍ ထင်ရှားစွာ ရှိခိုက်မှတ်ရမည်။
(ဃ) ပင်ထောင်နောက်တံဆိပ် စာသုပ်တွင် အထက်ပါမှတ်သားမျက်မှားကို စာရင်းရရှုံးသွင်းပြီး စခန်းသို့ ပြန်လောက်သော ဘဏ်ရွှေတိုင်းတော်မှုနှင့် တိုက်ဆိုင်စစ်ဆေးရမည်။

ဥပမာ



(က) ခန့်မှန်: တန်တွက်ယူခြင်း

မှတ်ပင် တစ်ပင်ချင်းအလိုက် ခန့်မှန်: တန်တွက်ယူရပါသည်။ ပင်ထောင်မှတ်စု စာအုပ်တွင် တစ်ပင်ချင်း၏ ခန့်မှန်: တန်ကို အောက်ပါယေးကို အခြေဖြေ၍ တွက်ချက်ထည့်သွင်းဖော်ပြရမည်။

ရန်းနှီးလုံးပတ်သောပြင်	ခန့်မှန်: တန်
၄'၀'	၂
၄'၆'	၂
၅'၆'	၂
၅'၀'	၂
၇'၀'	၂
၈'၀'	၂
၉'၀'	၂
၉'၁၁'	၂
၇'၁၁'	၂
၈'၁၁'	၂
၉'၁၁'	၂
၉'၁၁'	၂

(ခ) အော်လုံးအမြောက်နှင့် သစ်လုံးဟောင်းများ

(က) ချုန်ပင်စာရင်း: ကောက်ယူရှုတွင် ကန့်သတ်လုံးပတ်မပို့သော အပင်များ ကို ဖုန်ပါတ်စဉ်မပေးရသူကဲ့သို့ ရောင်းတန်းဝင် အော်လုံးနှင့်သတ်ပင်များ ကို ဖုန်ပါတ်စဉ်မပေးရ။

(ခ) ရောင်းတန်းဝင် သစ်လုံးသတိုင်း: အတော် အလျေားနှင့် လုံးပတ်တို့ကို သစ်လုံးအာမည်နှင့်တော့ မှတ်စုစာအုပ်တွင် ပင်နို့ပြင် ရော်သွင်းရမည်။

(ဂ) ရော်သွင်းရှု့ချုံးရန်းအနီးကပ်ဆုံး မှတ်ပင်ရောတွင် "အုည်" ခံ၍ ငြင်းအမှတ်စဉ် ကို ရော်သွင်းရမည်။ ဥပမာ- ၀/၂

- (၁၁) ပုတ်ရတာအပ် ရေးသွင်းရာတွင် လိုက်နာရမည့် အချက်များ
- (က) ပုတ်ရတာအပ်၏ အယားအကွက် (၁)၊ (၄)၊ (၅)၊ (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၂)၊ (၂၃)၊ (၂၄)၊ (၂၅)၊ (၂၆)၊ (၂၇)၊ (၂၈)၊ (၂၉)၊ (၂၁၀)၊ (၂၁၁)၊ (၂၁၂)၊ (၂၁၃)၊ (၂၁၄)၊ (၂၁၅)၊ (၂၁၆)၊ (၂၁၇)၊ (၂၁၈)၊ (၂၁၉)၊ (၂၁၁၀)၊ (၂၁၁၁)၊ (၂၁၁၂)၊ (၂၁၁၃)၊ (၂၁၁၄)၊ (၂၁၁၅)၊ (၂၁၁၆)၊ (၂၁၁၇)၊ (၂၁၁၈)၊ (၂၁၁၉)၊ (၂၁၁၁၀)၊ (၂၁၁၁၁)၊ (၂၁၁၁၂)၊ (၂၁၁၁၃)၊ (၂၁၁၁၄)၊ (၂၁၁၁၅)၊ (၂၁၁၁၆)၊ (၂၁၁၁၇)၊ (၂၁၁၁၈)၊ (၂၁၁၁၉)၊ (၂၁၁၁၁၀)၊ (၂၁၁၁၁၁၁)၊ (၂၁၁၁၁၁၂)၊ (၂၁၁၁၁၁၃)၊ (၂၁၁၁၁၁၄)၊ (၂၁၁၁၁၁၅)၊ (၂၁၁၁၁၁၆)၊ (၂၁၁၁၁၁၇)၊ (၂၁၁၁၁၁၈)၊ (၂၁၁၁၁၁၉)၊ (၂၁၁၁၁၁၁၀)၊ (၂၁၁၁၁၁၁၁၁)၊ (၂၁၁၁၁၁၁၁၂)၊ (၂၁၁၁၁၁၁၁၃)၊ (၂၁၁၁၁၁၁၁၄)၊ (၂၁၁၁၁၁၁၁၅)၊ (၂၁၁၁၁၁၁၁၆)၊ (၂၁၁၁၁၁၁၁၇)၊ (၂၁၁၁၁၁၁၁၈)၊ (၂၁၁၁၁၁၁၁၉)၊ (၂၁၁၁၁၁၁၁၁၀)၊ (၂၁၁၁၁၁၁၁၁၁၁၁)၊ (၂၁၁၁၁၁၁၁၁၁၁၂)၊ (၂၁၁၁၁၁၁၁၁၁၁၃)၊ (၂၁၁၁၁၁၁၁၁၁၁၄)၊ (၂၁၁၁၁၁၁၁၁၁၁၅)၊ (၂၁၁၁၁၁၁၁၁၁၁၆)၊ (၂၁၁၁၁၁၁၁၁၁၁၇)၊ (၂၁၁၁၁၁၁၁၁၁၁၈)၊ (၂၁၁၁၁၁၁၁၁၁၁၉)၊ (၂၁၁၁၁၁၁၁၁၁၁၁၀)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၂၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၃၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၄၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၅၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၆၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၇၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၈၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၉၁)၊ (၂၁၁၁၁၁၁၁၁၁၁၁၁၁၁၀၁)

မှတ်ရတာအပ်ရှိ အယားပုံစံ

စဉ်	သစ်မျိုး	လုံးပတ် ပေ/လက်မ	ချို့ယွင်းချက်	မှတ်ချက်
၁	၂	၃	၄	၅

- (၁၂) ဘပင်၏ လုံးပတ်ကို သောချာတိုင်း၍ အယား (၃)တွင် ထည့်သွင်းရမည့်။
- (၁၃) အကွက်တစ်ကွက်စီအတွက် မှတ်ရတာအပ် သီးသန္တထားရမည့်။
- (၁၄) မှတ်ပင်၏ တည်နေရာကို တိကျိန်ငါးသမျှ တိကျိုးအောင် ထည့်သွင်းထား သော် ပြုပုံကို စာအပ်နှင့် ပူးတွဲ တင်ပြရမည်။
- (၁၅) ရေးသွင်းချက်အား လုံးကို မင်္ဂလာ ပိုင်ပြု ထပ်ဖြည့်ရမည်။ တစ်ကွက်စီ၏ မှတ်ပင်၊ ချွေးနှင့် ပိုင်ပြု တို့ကို လုံးပတ်အတန်းအစားအလိုက် စာရင်းချုပ်၍ မှာက်ဆုံး စာမျက်နှာ၌ ကပ်ထားရမည်။

- မှတ်စုစာအပ်၏ ပင်ထောင်ရိုက်မှတ်ထားသော

- (၁) ခုနစ်
- (၂) ကြီးရိုင်း (သို့မဟုတ်) အပနတာ
- (၃) ခုတ်ကွက် (သို့မဟုတ်) အကွက်
- (၄) မှတ်ပင်အစ နှင့် အဆုံး
- (၅) မှတ်ပင် တံဆိပ်ပုံစံ
- (၆) လက်မှတ်၊ အမည်၊ ရာထူး၊ စသည်တို့ပါဝင်ရမည်။

မှတ်စု စာအပ်ရေးသွင်းရာတွင် ရှုက်ခွဲတော်ပြုမည်။ ဒယား(၂)တွင် သစ်မျိုး၊
အမည်များကို ငြင်းတိုး၏ အမှတ်လက္ခဏာများဖြင့် ဖော်ပြရမည်။

ဥပမာ—ပိတေဂါန၏ ပျဉ်းကတိုး၏

- (၁၁) မှတ်ဝင်၊ ချုန်ပင် စာရင်း ပြုလုပ်ခြင်း
- (၁၂) အကွက်တစ်ကွက် လုပ်ကိုင် ပြီးစီးတိုင်း မှတ်ပင်၊ ချုန်ပင်စာရင်းကို မှတ်စု
စာရုပ်မှ ထုတ်နှစ်၍ သစ်မျိုး တစ်မျိုးစီအလိုက် မှတ်ပင် ချုန်ပင်စာရင်း
စုစုပေါင်း ဖော်ပြရမည်။
- (၁၃) မှတ်ပင်၊ ချုန်ပင်တို့ကို တစ်ပေခါး သတ်နှုန်းအတေားအလိုက် ခွဲခြား၍ တာလို
ခြိစာက စာရင်း ချုပ် ပြုလုပ်မည်။
- (၁၄) စာရင်းအုပ်တစ်စောင်ကိုမှတ်စုအပ်၏ကျော်ဘက်တွင်ဗုတ္တာင်ပြရမည်။
- (၁၅) အကွက်ငယ် တစ်ခုစီကို ပူးပေါင်း၍ အကွက်ကြီးတစ်ခုလုံး၏ စာရင်း
ချုပ်တစ်စောင်ကို အစီရင်ခံစာနှင့်အတူ ပူးတွဲပေးပို့ရမည်။
- (၁၆) နေ့စဉ်မှတ်တမ်းနှင့် လုပ်ငန်းတိုးတက်မှု၊ အစီရင်ခံစာ
သစ်မှာပင်ထောင်ရိုက်မှတ်ခြင်း၊ လုပ်ငန်းထောင်ရွက်ဝင်းနေ့စဉ်မှတ်တမ်းတွင်
အောက်ပါအတိုင်း ရေးသားဖော်ပြရမည် -

ပထမအပါတ်	(၁)ရက်မှ	(၇)ရက်အထိ
ဒုတိယအပါတ်	(၈)ရက်မှ	(၁၅)ရက်အထိ
တတိယအပါတ်	(၁၆)ရက်မှ	(၂၃)ရက်အထိ
စတေလျှေအပါတ်	(၂၄)ရက်မှ	လက့န့်အထိ(၄)ကြံ့ချေား

အစီရင်ခံရမည်။

နေ့စဉ်မှတ်တမ်းနှင့်ဘတ္တလုပ်ငန်းဆောင်ရွက်မှုသား၊ စာရင်းချုပ်ပြုလုပ်ပြီးနဲ့တွဲ
တင်ပြရမည်။

နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုကို ဖော်ပြရနိုင် ပင်ဆောင်ရိုက်မှတ်သည့် နေ့များ၊
တွင် တစ်ရက်စီ ဆောင်ရွက်ခဲ့သော အကျက်အမှုများ၊ ရရှိသော ပုတ်ပင်အရေအတွက်၊
ချုန်ပင်အရေအတွက် ပြီးစီးသော ခန့်မှန်းဒဏ်ယာ(ကေ)တိုကို ဖော်ပြရမည်။

(၁၃) လုပ်ငန်းပြီးဆုံးကြောင်း အစီရင်ခံစာ ပေးပို့ခြင်း။

လုပ်ငန်းပြီးဆုံးကြောင်း အစီရင်ခံစာကို အောက်ပါအတိုင်း ခေါင်းစဉ်များ၊ အလိုက်
ရေးသားတင်ပြရမည် -

(က) တည်နေရာ

(ခ) နယ်နိမိတ်အလားအလာ

(ဂ) ပြောဆိုးအစားနှင့် ပြုမှုက်နှုန်းပြင်

(ဃ) ပေါက်ကျောက်သော အပင်များနှင့် တောာ့မျိုးသား

(င) ဝမ္မတာ မျိုးသာက်မှု အခြေအင့်

(စ) ကန့်သတ်လုံးပတ်နှင့် ချုန်ပင်

(ဆ) ပုတ်ပင် စာရင်းချုပ်

(ဇ) ချုန်ပင်စာရင်းချုပ်

(ဈ) သစ်ထုတ်ယူခြင်း၊

(ည) ကုန်ကျေစရိတ်

(၂) ဘသုံးပြုသော တံဆိပ်တုံးပုံစံနှင့် ဘသုံးပြုသူများ

(၅) ပုံးတွဲပေးပို့သော မြေပုံများ

(၃) အကျွော်

၄။(က) ဝင်တူပို့စ်ခြင်း

(က) အပို့စ်

ဘဏ္ဍာက်အယ်က်ပေးနေသည့်အပင်များ၊ ဘပင်ပို့များနှင့် နာပင်များကို ခုတ်၍ ကျွန်းအပင်များ သန့်စွမ်းစွာ ပေါက်ရောက်နိုင်ရန်လုပ်သည့် လုပ်ငန်းကို ခေါ်သည်။

(ဂ) အပင်များကို အဆင့်ခွဲခြား သတ်မှတ်ခြင်း

ပင်ကျပ်မှတ်လုပ်ငန်း မစီ အပင်များ၏ အဆင့်များကို သိရှိထားရမည် -

(က) အုပ်စိုးပင်များ: Dominant trees (သက်တေ)

အမြင့်ဆုံးအပင် (ဘုံမဟာတ်) ခေါင်သာမြင့်ဆုံး အပင်ကြီးများ ဖြစ်ပြီး အပေါ်ဆုံးဘဏ္ဍာအဖြစ် ရှိနေသော အပင်များ ဖြစ်သည်။ ငြင်း၏ ခေါင်ညွှန်များသည် ဘဏ္ဍာက်အယ်က်ကင်းပြီး အလင်းရောင်လုံးဝရှိနေသော အပင်များ ဖြစ်သည်။ (ရိုက်ခင်ခင်၏ အမြင့်ဆုံး ဥက်အုပ်တန်ဖွေ့တွင် ပိုင်သော အပင်များကို ဆိုလိုသည်။)

(ခ) အုပ်စိုးပင်မြိုင်များ: Co-dominant trees (သက်တေ CD)

ခေါင်ညွှန်များ လွှတ်ကင်းနေသော်လည်း အုပ်စိုးပင်အမြင့်၏ % / သာ ရှိ၏။

ဥပမာ- အုပ်စိုးပင်အမြင့် = ၆၀ • ပေါ်ရှိက

အုပ်စိုးမြိုင်ပင်အမြင့် = ၅/၆ × ၆၀ = ၅၀ ပေါ်ဖြစ်၏။

(ဃ) အုပ်စိုးခံပင်များ: Dominated trees (သက်တေ d)

အုပ်စိုးပင်၊ အုပ်စိုးမြိုင်တို့ထက်နိမ့်သော်လည်း ငြင်းအပင်၏ ခေါင်ညွှန်သည် အလင်းရောင်ရှိနေပြီး အခြားအပင်တို့၏ လုံးဝ အုပ်စိုးခြင်းမခံရသော အပင်များ ဖြစ်သည်။ အုပ်စိုးပင် အမြင့်၏ ၂၅% ရှိသည်။

(ဃ) လောင်းနာပင်များ: Suppressed trees (သက်တေ S)

ဥက်အုပ်တစ်ရုံး အခြားအပင်များ၏ အောက်သို့ရောက်နေဖြိုး အလင်းရောင် ပရှိသည် အပင်များ ဖြစ်သည်။ အမြင့်မှာ ဥက်အုပ်စိုးပင်၏၏၂၅% (ဘုံမဟာတ်)

၇/ ခန့်သုရှိ၏။ ကျွန်းဘပင် အမျိုးအစားတွင် ပင်သေး(သို့မဟုတ်) သေတော့
မည် ဘပင်များကိုပါ ထည့်သွင်းနိုင်သည်။


(c) ရောဂါရပင်များ: Diseased trees (သင်္ကာတ K)

ကျွန်းမောက်ဖို့ ရွက်ဖြတ်ပို့ အစရိုသည့်နှင့်များကြောင့် နာဇာ၍ သန့်စွဲ။
စွာမပေါက်နိုင်သည့် ရောဂါရမော်သော ဘပင်များ ဖြစ်သည်။ ဘပင်များ ရှင်သန့်
နေမှုကိုအန္တရာယ်ပေးခြင်း၊ (သို့မဟုတ်) ပါတ်ဝန်ကျင်ဘပင်များကို အနောက်
အယူကြပေးမည့် ဘပင်များ ဖြစ်သည်။

(d) ပင်သေး/ပင်နာများ: Dead or Moribund trees (သင်္ကာတ M)

အကြောင်းအမျိုးမျိုး(သို့မဟုတ်) ရောဂါရမျိုးမျိုးကြောင် လည်းကောင်း
ခွဲယနှင့် ညောင်တို့၏ ဖိန္ပိပြင်း၊ ရစ်ပါတ်ခွဲယောင်းခြင်း၊ ဂါတ်ကြောင့် အလင်း
ရောင် မရရှိဘဲ(သို့မဟုတ်) ဘနာတရ ဖြစ်မှုကြောင့် သေဇာသော ဘပင်များကို
ဆိုလိုသည်။ အပို့မီးပင်မှ လောင်းနာပင်အထဲ တွေ့နိုင်သည်။ အများဆုံး လောင်း
နာပင်၏ တွေ့နိုင်ပြီး ကိုင်းညွတ်နေသော ဘပင်များလည်း ပါဝင်သည်။

ဖော်ပြပါအပင်များ၏ အဆင့်အလိုက် အနေအထားပြု၍



(၂) ပင်ကျပ်နတ်ရာတွင် သတိပြုရမည့် အချက်များ:

အပင်များ အလွန်သိပ်သည်: ထူထပ်နေလျှင် ကြီးထွားမူနေးကော်မည်။ လွန်စွာ ကျော်ပါကလည်း အောက်ကိုင်းများထွက်၍ သစ်တန်ကို ယုတေလျော့မည်။ ထိုကြောင့် ပင်ကျပ်နတ်ရာတွင် အောက်ပါအချက်များကို သတိပြုရမည် -

(က) နိုက်ခင်းတွင် ပင်ကျပ်နတ်ပတ်ရောက်တိုင်း အဆိုနှင့်မှန်မှန် ပင်ကျပ်နတ်ပေးရမည်။

(ခ) စောင့်နှင့် များများနတ်ခြင်းသည် နောက်ကျ၍နှင့်မည်နတ်ခြင်းထက်ပို၍ ကောင်း၏။ (စောင့်များများနတ်ခြင်းကြောင့် ကျွန်းပင်ကို ကျွန်းဖောက်ပို့ရန်မှ ကာဂ္ဂယ်ပေး၏)

(ဂ) ဒေါင်များ ထိုဝင်သည့်နှင့် ပင်ကျပ်နတ်ရှုပည်။

(ဃ) ပင်ပို့ပင်ကျပ်များနတ်ရာတွင် လုလောက်စွာနတ်ပေးရမည် ဖြစ်သော လည်းလွန်မှုံးစွာ မပျားရ၊ ကွက်လပ်ကြီးများ ဖြစ်၍ကျွန်းခဲလျှင် ပင်ကျပ်နတ်ခြင်းများသည်ဟု ဖုန်းရန် သတိပြုပါ။ (မများရန် သတိပြုပါ။)

(င) ကျွန်းခဲသော အပင်များသည် နောက်တစ်ကြိမ် ပင်ကျပ်နတ်သည်အပါ ထိလှန်းပါ။ ရှိနေပေးပြီး ကြားကောလတွင် ထိုဝင်ကျပ်ညွှန်ခြင်းမရှိစေရ။

(စ) နိုက်ခင်းတွင် (Soil Cover) အောက်အကာအကွယ်ရရန်အတွက် အား အောက်ပေါင်းပင် မျိုးများ ရှိနေသင့်သည်။


(ဆ) နောက်ဆုံးထုတ်ပုသည့်အဆိုနှင့်တွင် အောင်လုပ်ခြားစွာတွေ့်၍ အောင်းဆုံး အသာနှစ်းဆုံး အပင်အများဆုံး ကျွန်းရှိအောင် ရည်ရွယ်၍ အောင် ရွက်ရမည်။

(၄) ပင်ကျပ်နတ်ခြင်းလုပ်ငန်း အဆင့်ဆင် အောင်ရွက်ပုံ

(က) ဂုံသေပင်ကျပ်နတ်နည်း

(ခဲ့) ပထမဆုံးကြိမ် ပင်ကျပ်နတ်ရာတွင်မှုလပန္တာက်လိုင်းများတွင် အပင်များကို တစ်ပင်ကျော် နတ်သွားရမည်။ သို့မဟုတ် ဒေါင်းပြတ်တစ်လိုင်းကျော် နတ်သွားရမည်။ များသောအားပြင့် အပင်များ၏ အပြင် (၂၅) ပေမှ (၃၀) ပေတွင်ထုတ်ပစ်ရမည်။

ပထမအကြိမ် ပင်ကျပ်နှစ်ထားဂုဏ်




ပင်ကျပ်မန္တော်မီ ၆ × ၆ အကွားခိုက်ထား

တစ်ပင်ကျပ်နှစ်ပြီးအနေအထား

-မူလကပန္တက်အကွားသင်း (၆ × ၆) ဖြင့် တစ်စက် (၁၂၁၀) ပင်ရှိရာမှ
ပထမအကြိမ် ပင်ကျပ်နှစ်ခြင်း (တစ်ပင်ကျပ်စနစ်) ဆောင်ရွက်ပြီး
သောအခါတစ်ပင်နှင့်တစ်ပင် ၈၂ × ၈၂ ကွားသင်း သွားပြီး ပင်ရေ (၅၀%)
နှစ်ပစ်လိုက်သဖြင့် ပင်ကျပ်နှစ်ပြီး ကျန်ပင်မှာ (၆၀၅) ပင်သာရှိ
သည်။

(j) ခုတိယအကြိမ် ပင်ကျပ်နှစ်ရာတွင် မူလပန္တက်လိုင် တစ်တန်နှစ်ကျပ်ရှိ
အပင်မှား ကိုရတ်လျှော်တွေ့ရသည်။ ခုတိယအကြိမ်ပင်ကျပ်နှစ်ခြင်း
ဘား၊ ကောင်းသော ခိုက်ခင်းများ၏ (၈) နှစ်သား ပြည့်ပြီး သောအခါ
ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့သော် ထောက်ယူအား ဖြင့် (၁၅)
နှစ်သား (သို့မဟုတ်) ပျော်မျှအဖြင့်ပေ (၄၀' - ၅၀') သို့မဟုတ် ထောက်
ယူ (၄၀' - ၄၅') တွင်လုပ်ကိုင်ရပါသည်။

ရုတိယသကြိုင် ပင်ကျေပန်တော်ထား



ရုတိယသကြိုင်ပင်ကျေပန်တော်မဲ့ အနေအထား
တစ်တန်းကျော်နှစ်မည်အနေအထားဖြစ်သည်။

တစ်တန်းကျော်နှစ်မဲ့ အနေအထား
ပန္နက်အကွာအဝေး(၁၂ x ၁၂)

ပထမမာကြိုင်ပင်ကျေပန်တော်ပြီး(၆၀၅)ပင်သာ ကျွန်းသော်လည်း ယခု
တစ်တန်းကျော် နှစ်ပြီးအသာဒေဝါ တစ်ခေကတွင်(၃၀၂)ပင်ခန့်သာ
ကျွန်းတော့သည်။ ၅၀% ထပ်နှစ်မြင်း ပြစ်ပြီး အကွာအဝေးမျှလည်း
၁၂ x ၁၂ ဖြစ်လာသည်။

အထူးမှတ်ရန်။ ပထမနှင့် ရုတိယပင်ကျေပန်တော်မြင်းများတွင် သပင်ကို ဓမ္မားချယ်၍ ဆောင်
ချက်မြင်းမဟုတ်ပါ။ ပင်နားချွေပင်တိုကို ဓမ္မား၍ မထုတ်ဘဲ သစ်ပင်ကောင်း
စွေရှုန်ကိုလည်း မရည်ရွယ်ပါ။ တစ်ပင်နှင့် တစ်ပင် အကွာအဝေး ညီမျှရန် ကိုသာ အမိုက်ထား၍
လုပ်ကိုင်ရမြင်း ဖြစ်ပါသည်။
အချုပ်အား ပြင်းတစ်ပင်ကျော်၊ တစ်တန်းကျော် ပုံမှန်ပင်ကျေပန်တော်မြင်း
ဖြစ်သည်။ တစ်ကြိုင်လျှင် ၅၀% နှစ်မြင်း ပြစ်ပြီး အကွာအဝေး ညီမျှရန်သာ ရည်ရွယ်၍
ကျွမ်းကျင်သူများ မလိုအပ်ပေ။

(၉) မြို့ပြင်ထားသော ပုံစံပင်ကျပ်နှစ်နည်း

ဘက်ယျားကျော်များကျော်သော အမူတမ်း၊ ရရှိနိုင်ပါက ပထမနှင့်
ဒုတိယအကြိုးပင်ကျပ်နှစ်ခြင်းတို့ကို မြို့ပြင်ထားသော ပုံစံပင်ကျပ်
နှစ်နည်းမြို့ပြင် သုတေသနပည့်။ ဦးတည်ချက်မှာ ပင်ရရ (၅၀%) နှစ်၍ အကွာ
အဝေး တူညီစွာ ထားရှိခြင်းပင်ဖြစ်သည်။

(၁၁) အောင်လုံသော အပင်များကို ပုံစံသောတစ်တန်းကျက္ခာနှည်းမြို့ပြင် နှစ်ပါက
အလုပ်ကျင်ရှုက်သည့်တိုင် ချုပ်ထားခြင်း။

(၂၂) ပန်ကျင်ရှုများတွင် အပင်သောကြေပျက်စီးခြင်း၊ ရှိပါက ကျက်လပ်များ
မဖြစ်ပေါ်စေရန် အတွက် အပင်အချို့အား အလုပ်ကျင်ရှုက်သည့်တိုင်
အကွာအဝေး ညီနှင့်သူ့ ညီစေရန် ချုပ်ထားပေးရန် တို့ဖြစ်ပါသည်။

(၁၀) ရှိုးရှိုးပင်ကျပ်နှစ်နည်း

ငဲ့နည်းကို တတိယအကြိုးပင်ကျပ်နှစ်ခြင်းသည်အပါမှ
မြှုလုပ်သည်။ ပထမနှင့် ဒုတိယအကြိုးပင်ကျပ်နှစ်ဦးပြီး ဖြစ်၍ အပင်
များ အမတ်းဘတ်နှင့် ဓလျှော့နည်းသွားပြီး ကျော်အပင်များမှာ လည်း ချက်
အပ်နှင့် ပင်စည်တို့သိသောသာ ကျွဲ့ပြားလာ ပြီးပြု၍ ချက်အပ်နှင့် ပင်စည်
ခေါင်အပြင့် အတန်းအစားများကိုကြည့်ပြီး လုပ်ကိုင်ဆောင်ရွက်ရှုပ်
ပည်။ ထိုကြောင့် ပုံစံသောနည်းမြို့ပြင် ဆက်လက်ဆောင်ရွက်ရန်မသင့်တော်
တွေ့။

အေားပိုင်းတွင် ကျွဲ့ပြားများသည် ဥယျာဉ်လောက် ရှိနေ
ကြသော်လည်း ယခုအချို့တွင် ပြုပြားမှာ မျှ၊ တစ်ပင်နှင့်တစ်ပင်
ယုံးမြို့ပြင်မှုတို့ကြောင် အပ်မှုပင်၊ အရှုံမှုပြုင်ပင်၊ အပ်မိုးခံပင်၊ လောင်း
နှင့် အပင်၏ ပင်သေး/ပင်မှာ၊ သေဆုံးနှင့် ပင်သေးပင်ထိုဟု၍ အမြင်အား
မြို့ပြင် သိသောခွဲ့ပြားနှင့် ပြုင်ပြု့ပြုသည်။

နာမကျန်းပင်ဘားလုံးနှင့်အမြေးချို့တဲ့သော အပင်များယူဝါယြင်
၍၏ ပေါက်ရောက်ရာတွင် ပေါက်ရောက်၊ ပြီးထွေးမှ နေ့ဗျား ည့်သော
သာပင်များမှ လောင်းနာပင်သဖြင့် ကျွန်းများလာည်။ ငြင်းသာပင်များ၏ ခွဲ
ပင်များ ပုံသဏ္ဌာန်မကောင်းသော အပင်များကို စွဲချေယူ၍ ပင်ကျွေပန်တဲ့
ပေးရမည်။ ထို့ကြောင့် ငြင်းကို(Selection Thinning) စွဲချေယ်ပင်ကျွေပန်တဲ့
ခြင်းဟူလည်း ခေါ်ဆိုပါသည်။

သသနှစ်များခုံးသော အုပ်ဖိုးပင်နှင့် အုပ်ဖိုးဖြောင်ပင်တို့ကို သက်
ပတ်အဆုံးထို ချွဲနှစ်ထားရန်လိုသည်။ ကျွန်းရှိမည် (သိမဟတ်) ချွဲနှင့်တို့
၏ အကွားအဝေးသည် တတ်နှင့်သင်လောက် တူညီစွာရှိနောက်ရန်လိုအပ်
ပါသည်။

ရှိရှိပင်ကျွေပန်တဲ့ရာတွင် လောင်းနာပင်များမှစ၍ နတ်ပစ်ရှု
ပါသည်။ တို့သုံး ခေါင်အနိမ့်ဆုံးအပင်များမှစ၍ နတ်ခြင်း၊ ကြောင့် ငြင်း
ခြည်းကိုပင်နိမ့်ပင်ကျွေပန်တဲ့ရည်(Low Thinning)ဟူလည်း ခေါ်သည်။

လောင်းနာပင်များ၊ ပင်သော ပင်နာ၊ ရောက်ရပင်များနတ်ပြီး
နောက် အုပ်ဖိုးခေါင်ထဲမှ ည့်သောအပင်အချို့နှင့် အုပ်ဖိုးပင်ထဲမှ ည့်သော
အပင်များကို သက်လက်နှုတ်ရပါပဲလည်း။

ရိုက်သာမန်ပင်ကျွေပန်တဲ့ခြင်းအောင်းကျွဲခြင်းတားပါသည်။
အဆင့်(၅)ဆင့် ခွဲခြားထားပါသည်။

(၁) A grade thinning - A အဆင့်ပင်ကျွေပန်တဲ့ခြင်း၊ အနည်းဆုံးပင်ကျွေပန်တဲ့ခြင်း၊

(၂) B grade thinning - B အဆင့်ပင်ကျွေပန်တဲ့ခြင်း၊ အသင့်အတင့်ပင်ကျွေပန်တဲ့ခြင်း၊

(၃) C grade thinning - C အဆင့်ပင်ကျွေပန်တဲ့ခြင်း၊ အတောက်များများပင်ကျွေပန်တဲ့ခြင်း၊

(၄) D grade thinning - D အဆင့်ပင်ကျွေပန်တဲ့ခြင်း၊ ပြင်းထန်စွာ ပင်ကျွေပန်တဲ့ခြင်း၊

(၅) E grade thinning - E အဆင့်ပင်ကျွေပန်တဲ့ခြင်း၊ အပြင်ထန်စွာ ပင်ကျွေပန်တဲ့ခြင်း၊

ပြန်မှာပြည်တွင် သောမန်ဘားပြင် (D-grade)ပင်ကျွေပန်တဲ့ခြင်းကို သသုံး

ပြုပြီး နောက်ဆုံးအကြိမ် ပင်ကျွေပန်တဲ့ရာတွင် "E" အဆင် ပင်ကျွေပန်တဲ့ခြင်းကို

အသုံးပြုပါသည်။

- (၁) ပင်ကျော်နတ်ခြင်းလုပ်ငန်း အဆောင်ရွက်ရန် သတိပြုရန် အချက်များ
- (၂) သစ်ပင်ခုတ်လုပ်ရန် ရှုရှုရာ အရပ်ကို ထိန်းချုပ်ကာကွယ်ရန် အတွက်
အောက်ပါတို့ကို ထည့်သွင်းစဉ်စားရှုပုံညွှန် -
- (၃) စောင်းလျော့အလိုက် ရှုရှုရာ အရပ်၊
- (၄) ဆွဲလမ်းကြောင်း၊
- (၅) အပင်ယိုင်များ၊ ကိုင်းညွှတ်များ၊
- (၆) ရွက်အပ်အတွင်း အရွက်များ၊ မည်သိနိုင်ငွေးပေါက်နေများ၊
- (၇) အပင်၏ သစ်ကိုင်းများ အနေအထား၊
- (၈) လေကြောင်းကျများ၊
- (၉) ပြုပြင်အနေအထား၊
- (၁၀) ပြုပြင်နှင့် အောင်းလျော့ပြုသော နေရာများ၏ သစ်ပင်ကို အရင်တွင်သော
ချာ ဖြတ်ပေးခြင်း၊ အပင်လုပ်ရာ အရပ်ကို ထိန်းချုပ်နိုင်ပါသည်။
- (၁၁) ပတ်အောက်သော စောင်းလျော့များ၊ တွင် သစ်ပင်လုပ်ရန် စောင်းလျော့
အတိုင်း လျော့ကျလာတတ်သဖြင့် အခက်အခဲတွေ့နှင့်ပါသည်။ ထို့
ကြောင့် သတိထားရှု ထိန်းချုပ် အဆောင်ရွက်ရန်လိုပါသည်။
- (၁၂) သစ်ရွက်နှင့် သစ်ကိုင်းများ တစ်ဖက်သတ်ပိုရှိနေပါက သစ်ပင်သည်
ငြင်းပက်သို့ စိုက်ချုပ်လကျသွားဖွယ်ရှိပါသည်။
- (၁၃) လေကြောင်းကျသည့်အတိုင်း သစ်ပင်လုပ်ကျနှင့်သဖြင့် ရုစ်နှစ်ခုလေ
ကြောင်းမကျသည့်ဖက်သို့ ပြား၍ လူရှုန် ဖြစ်ပါသည်။
- (၁၄) သစ်ပင်များ၊ ကို သစ်ထုတ်နှင့် ကျောက်တုံးများ ပေါ်သို့ မလကျစေရန် အောင်
လိုက်ကျပြီး ပြုကြီးနှင့် ပြင်းထန်စွာ ပရိုက်ပိုဝင်ရန် ကရာစိုက်ရပါပည်။
- (၁၅) အေးအန္တရာယ်လုပ်ခြိတ်ချေဝေရန် အောက်ပါတို့ကို သတိပြုရမည် -

- (၁) အပင်လုသောနေရာတစ်နေရာနှင့်တစ်နေရာတို့မျဉ်သစ်ပင်
အပြင်၏၁။၅၈ အကွာအဝေးတွင် ရှိရပါမည်။ ဥပမာ—သစ်ပင်
အပြင် ၁၇၀ ရှိက အကွာအဝေး ၂၂၅။
- (၂) အလုပ်လုပ်နေသူဖက်သို့ သစ်ပင်လုပြုခြင်းကို တရာ်ရှားရန်၊
လမ်းမ၊ လွှာဗျားလမ်းဖက်သို့ သစ်ပင်လုပြုခြင်းမှုင်ရှားရန်၊
- (၃) လွှပ်စစ်နှီးကြော်နှင့် အခြားအဆောက်လုပ်မှု လုပ်ငန်းများဖက်သို့
ရှားရှားလုပ်ရန်၊
- (၄) ဝပါးခင်း၊ သီးနှံနှင့် အခြား အများ၊ ပိုင်သောနေရာများဖက်သို့
ရှားရှားလုပ်ရန်၊
- (၅) အပြင်လူများ လာရောက်တတ်သောနေရာများတွင် ပဖြစ်ပဲ
နေသစ်ပင်လုပ်ရန်၊ အပြောင်းရှိခဲ့သော် လွှာနေရာများအတွင်း၊
အပြင်လူများ ပြတ်သန်ခြင်းမပြုရန် လုံးဝတားမြစ်ရမည်။
- (၆) သစ်ပင်လုရာတွင် အခြားအပင်များပေါ်သို့ ချိတ်တင်ပစ္စာ
စေရန် လွှာမည်။
- (၇) နွယ်များတန်းနေပါက နွယ်တွင် ဆိုင်းနေတတ်သပြင် နွယ်များ
ပြတ်တောက်ပြီးမ လွှာသင့်ပါသည်။
- (၈) အပင်ခုတ်လုသုသည် သစ်ပင်ဝါယူလသည်နှင့် ချက်ချင်း လွှတ်ကင်းရန်
နေရာမရှာသင်ပါ။ ကြိုတင်ကြည့်ထားရမည်။ အပင်လဲမည့်ဖက်၏
ဆန်ကျင်ဖက်နေရာရှိ အခြားသစ်ပင်နောက်အကွာအဝေးတော်တော်
များများသို့ ကြိုတင်သတ်မှတ်ပြီး ငရာက်ရှိအောင်ပြုလုပ်ရမည်။
- (၉) အပင်လဲခါနီး၌ အချက်ပေးရှုလည်းကောင်း၊ ဥာသံဆေးရှုလည်းကောင်း၊
အော်ဟစ်ရှုလည်းကောင်း အနီးရှိလျှေား ငရာ်ရှားနိုင်ရန် သတိပေး
နှီးဆော်ရမည်။
- (၁၇) ခုတ်လုသုသည် လွှတ်ကင်းနေရာမ အပင်လဲပြီး ပြုကြီးတွင် တည်ဖြင့်
သွားသည်အထိစောင်းကြည့်ရမည်။

တစ်ခါတစ်ရုံသစ်ပင်သည် အဗြားအပင်များနှင့် ထိမိုးလည်း
ကောင်း၊ နွယ်များကြောင့် လည်းကောင်း လက္ခဏာဘက်ပြောင်းသွား
နိုင်ပါသည်။

ငှင့်အပြင် ကိုင်းကြောက်များနှင့် ခေါင်ကိုင်းများကျိုးပဲလာနိုင်
ပြီး ထက္ခရာသော သစ်ပင်နှင့် ထိမိုးခုတ်လုံသုတေသနလုပ်နိုင်ပါသည်။
သို့ဖြစ်၍ အပင်ခုတ်သုသည် ဘဆိန်ပရွေးလျှင်မြန်စွာ ရှောင်ရားနိုင်ရန်
အရေးကြီးပါသည်။

- (၄) သစ်ပင်ခုတ်လုံရာတွင် ထိရောက်ပြီး အန္တရာယ်ကင်းစေရန် အတားအဆို
များပြစ်သော မျှော်ယူဝေသည်များကို ခုတ်လုံမည့် အပင် ပါတ်ဝန်းကျင်
နှင့် လွှတ်ကင်းစေအင် ကြိုးတင် ရှင်းလင်းထားရမည်။
- (၅) သစ်ပင်၏အမြင့်ပိုင်းရှိနှုန်းများကို ဖယ်ရှားရန် ပြစ်နိုင်က ငှင့်နွယ်များ
ကြောင့် ပြစ်လာနိုင်မည့် အခြေအနေများကို ကြိုးတင်တွက်ဆသိရှိထားရန်
လိုသည်။
- (၆) သစ်ပင်များ လက္ခဏာတွင် များကို ဖယ်ရှားရမည့် သစ်ငတ်ကြီးများကို ကြိုး
တင်ခုတ်တွင်ဖယ်ရှားထားရမည်။
- (၇) အသုံးပြုသည့် ပစ္စည်းကရိယာများ

လူအား ပြင် သစ်ပင်ခုတ်လုံရာတွင် သစ်ငတ်အား ပြင့်ပုဆိုနိုင်
နှင့် လွှာများကို အသုံးပြုကြပါသည်။ ယခုနောက်ပိုင်း စက်လွှာများ အသုံးပြု
လာကြသည်။ မည်သည့် ကရိယာကို သုံးသည်ပြစ်စေ၊ လုပ်ငန်းစေအင်
ရှုက်ရာတွင် အန္တရာယ်ကင်းပြီး တွင်ကျယ်မှုရှုရန် ကရိယာ၊ လက်နှက်များ
ကို ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်ပါသည်။

ပုသံ့နှုတ်များ၊ ဂျာတုံ့များကြောင့် အလုပ်သမားများ ပိုမိုခွဲနှုတ်အား
နိုက်ထုတ်ရှု၍

- မတန်တဆ ခွင့်အားပိုမိုစိက်ထဲတဲ့ရှုံးပိုမိုကိုယ်ကိုထိန်းနိုင်အားလျော့နည်းလာပြီးအေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။
 - လုပ်ငန်းတွင်ကျယ်မှု မရှိခြင်းဖြစ်စေ၏။
- ထို့ကြောင့် ရွှေသွေ့ရန် တဲ့စဉ်း၊ ပုသိန်းသွေ့ရန် ကျောက်နှင့် အမဲဆီစသော ပစ္စည်းများကို လုပ်ငန်းခွင့်သို့ ယူဆောင်လာပြီး လက်နှုန်းကိုယ်များကို ပြုပြင်ပေးနေရပည် ဖြစ်သည်။
- (က) ချိတ်တင်နေသော အပင်များအား အရင်းပိုင်းမှဖြတ်ခြင်း၊ ချိတ်ပင်အား ထောက်ကွယ်သော အပင်အား ခုတ်လုပ်ခြင်း ပြုလုပ်ပြီး၊ ချိတ်တင်ပင်ပေါ်သို့ အဗြားအပင်ကို လုပ်ခြင်း ပြုလုပ်ရပါ။ ထို့အပြင် ချိတ်တင်ပင်အား ငှုံးအတိုင်း ပထားခြင်းများ ဖြစ်ပါ။
- (ခ) ပင်ကျပ်ဆတ်ပုံရှုံးအရှိသော အပင်များသည် ပင်စည်လုပ်ပတ်ကြေးပြီး ပြင်များလျှက် အဝေါအင့်ဘရာရ အန္တရာယ်ဖြစ်စေနိုင်ပါက ငှုံးအပင်အား မရှုတ်ဘဲ သင်းသတ်ပေးရမည်။
- (ဂ) ပင်ကျပ်ဆတ်ခြင်း (သို့မဟုတ်) သင်းသတ်ခြင်း မပြုလုပ်ပါ လုပ်ည့်အပင်နှင့် သတ်မည့်အပင်တို့အား အပင်ရင်းနှင့် တိုင်းကွင်းအောက်သင့်တော်သည်နေရာတွင် အထက်အောက် မှန်ထစ်နှစ်ခုကိုအဖြစ်သားပေါ်အောင် ပြုလုပ်ပေးရမည်။ ငှုံးမှန်ထစ်သည် တဲ့ဆိပ်များရှိကိုမှတ်ရန် လုပ်လေက်သော အကျယ်အဝန်းရှိရမည်။
- (၁၅) အောက်တဲ့ဆိပ်အဖွဲ့မှ တဲ့ဆိပ်ရှိက်မှတ်ခြင်း
- (က) သင်းသတ်ခုတ်လုပ်ထားသော အပင်များ၏ အထက်၊ အောက်မှန်ထစ်များ နောက်တွင် အောက်တဲ့ဆိပ်အဖွဲ့မှ အောက်ပါတဲ့ဆိပ် (နှမာနာပုံစံ)များ အတိုင်း ရှိက်မှတ်ရမည်-

☆ M.F.S ☆

1 2 3 4 5 6 7 8 9 0

- (၅) အထက်ပါတဲ့ဆိပ်များကိုရိုက်ပြီးလုပင်၊ သင်းသတ်ပင်များအား အောက်ပါအတိုင်း နောက်တဲ့ဆိပ်မှတ်စုစာအုပ်တွင် မှတ်သားရမည်။

နံပါတ်	သင်ချို့	လုံပါတ်		ပင်ကျေပုံနှုတ်ရသည် အကြောင်း	မှတ်ချက်
		လုံ	သတ်		
1	Po	1' 7"		လောင်နာပင်(S)	
2	Po	2' 4"		လောင်နာပင်(S)	
3	Po	1' 10"		ရောဂါရပင်(K)	
4	Po	2' 9"		အုပ်စိုးခံပင်(R)	
5	Po	-	4' 11"	ပင်နာပင်(M)	လုံပါတ်ကြေး၍ သတ်

- (၆) ဖော်ပြပါ အယားအတိုင်း စာရင်းသွင်းပြီး ပရှုတိုင်းအဖွဲ့နှင့် စခန်းရောက်လျှင် မှန်/မှုန် တိုက်ဆိုင်စစ်ဆေးရမည်။
- (၇) နောက်တဲ့ဆိပ်စာအုပ်အဆုံးတွင် အသုံးပြုသည့် တဲ့ဆိပ်ပုံစံများ ရိုက်နိုင်ရမည်။
- (၈) ပင်ကျေပုံနှုတ်ပြီး ချုန်ပင်များကို တိုင်းခြင်း
ပင်စိုးအမြင် (၄' ၆') နေရာ၌ နှုန်းပတ်၍ လုံပါတ်များကို တိုင်းယဉ်ရသည်။

- (၁) ဤသိတိင်းရာတွင် ကွန်တိအတိင်း ကွင်းနင်း၍ အပင်ပကျွန်တောင်ဟိုင်း
တော်ဆောင်ရွက်ရမည်။
- (၂) သက္ကက်ဆုံး၍ ပိတ်သောအခါ အဆိုပါနီးများအား စုဆောင်းယူဆောင်ခဲ့
ရမည်။
- (၃) "၁"လက်မှု"၂၂"လက်မ(ဖော်)အထိ(ဘို့ဟုတ်)"၄၀"လက်မ(ဇွော်)
အထိ ရိုက်ပင်၏ လုံးပတ်အကြောင်းကြည်၍ ပြုလုပ်ထားသော ဝါ
ပေတ်အား အစိတ်အပိုင်းဖြုံလုပ်ထားရပါမည်။
- (၄) ငှင့်ဝါပေတ်ပြင် လုံးပတ်တိုင်းခဲ့သော နှုန်းများကို တိုင်းတာမှတ်သားရမည်။
- (၅) တိုင်းတာမှတ်သားထားသော လုံးပတ်သတိုင်းစာရင်းများအား အတန်း
အစား(၆)လက်မစီး၍ တာလိုက်ရင်း ပြုလုပ်ရမည်။ ငှင့်မှ စာရင်း
ချုပ်ရရှိမည် ဖြစ်၏။
- (၇) ရင်းလင်းခြင်း
ရိုက်ပင်များကို ပင်ပျိုးဆွယ်ပုစ်၍ ပေါင်းပင်များ အထက်သို့ ရောက်သောအခါ
ယဉ်ပြိုင်ပေါက်ရောက်နေသည် ပေါက်များခြင်း ပြန်သော အပင်များ၊ ဝါများ ခုတ်ခြင်းနင့်
နွယ်ပြတ်ခြင်းကို ရင်းလင်းခြင်းဟု ခေါ်သည်။
- (၈) ကျွန်းခင်များတွင် ဤလုပ်ငန်းကို(၅)နှစ်အထိလည်းကောင်း ပျဉ်းကတိုး
ခင်းများတွင် အသက်(၇)နှစ်မှ(၁၀)နှစ်အထိလည်းကောင်း လုပ်ရန်လို့
အပ်ပါသည်။
- (၉) အချို့နယ်များတွင် ကျွန်းခင်းများကို ပင်ကျွပ်မန်တို့(၆)လခန့်ကြိုက်
၍၍ရှုံးလင်းခြင်းအလုပ်ကို လုပ်ပေးကြပါသည်။
- ဤသိတိလုပ်ခြင်းဖြင့် ပင်ကျွပ်မန်တို့သောအခါ နွယ်ဆွဲ၍ အပင်များ ပျက်စီးခြင်း
ရှိမည်မဟုတ်တော့ပေါ့။ မပျက်မကွက် လုပ်ကိုင်သင့်သော လုပ်ငန်းဖြစ်ပါသည်။

၄။(၃) ဘုရားကာဆိုင်း စုတ်လွှဲခြင်း(Improvement Felling)(I.F)

(၁) အဝိပါယ်။

အဖိုးတန်သစ်မျိုးများပေါ်စွင် အပ်နေသည်၊ ပို့နေသည့် တန်ဘိုးပရို့သော သစ်များကို ရတ်လွှဲ၍ စိုင်းနေသည့် နှယ်ပင်များကို ဖြတ်တောက်ခြင်း ဖြစ်သည်။

ဤလွှဲပန်းကို ကျော်ပင်အတွက် မည်သည့်နေရာ၏မဆို လုပ်ကိုင်၍ ပျဉ်းကတိုးနှင့် အခြား အဖိုးတန်သစ်များအတွက် ထိုသစ်များကို ထုတ်ယူသုံးစွဲနိုင်သည့် သစ်တော့များ၏ လုပ်ကိုင် ကြသည်။

အပ်မိုကာဆိုင်း ခုတ်လွှဲခြင်းသည် သာမန်အား ဖြင့် တောက်တော် ပေါက်ရောက် နေသော အပင်ကြီးငယ်တို့ကြီးများရန်အတွက်သာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မှတ်ယူနိုင် ပါသည်။ မျိုးဆက်ရန်အတွက် လုပ်ခြင်းမဟုတ်ပါ။

(၂) အပ်မိုးကာဆိုင်း ရတ်လွှဲခြင်း အမျိုးအစားများ

(က) “ခု” လွှဲခြင်း = “O” Felling

ပေါင်းနှင့် ဝါးတို့မှ လွှာတ်ခြောက်ပြီး ဖြစ်သည့် အဖိုးတန်အပင် များအတွက် အခြားအပင်များကို လွှဲခြင်း ဖြစ်သည်။

(ခ) “ဂိုင်” လွှဲခြင်း = “V” Felling

မျိုးဆက်ပင်နှင့် မျိုးပင်များသနစွမ်းရန်အတွက် လွှဲခြင်း ဖြစ် သည်။ သို့သော် မျိုးဦးပင်နှင့် ပင်ပျိုးများ အပြောက်အများ အစုလိုက် တည်ရှိနေသည့် နေရာများ၏သာ ဆောင်ရွက်သင့်သည်။

I.F လုပ်ခြင်းအား ခရိုင်းဦးမျှုး၏ အိုးအပိုးအရ သာ ဆောင်ရွက်ရပါမည်။ ခရိုင်းဦးမျှုးသည် အိုးအပိုးအရ သာ ဆောင်ရွက်ရပါမည်။ ခရိုင်းဦးမျှုးသည် အိုးအပိုးအရ အစိအစဉ်အလိုက်

ဦးစားပေး၍ လုပ်နှင့် သစ်ပျိုးစာရင်းပေးမှ သာ ခုတ်လုပ်သည့် မှန်ကန့်စွာ
ရွှေးချယ် နိုင်ပေမည်။ ဥပမာ -

သစ်ပျိုးစာစ်ပျိုးသည် ဤဒေသအား တန်ဖိုးရှိရှိဆောင်လည်း အမြား
ဒေသတွင် တန်ဖိုးရှိရှိမှုများ ပါမည်။ ငွေးအပြင် လမ်းပန်းဆက်သွယ်ရေး
အခြေသင့်ပေါ်လည်း မှတ်ည်ပါသည်။

I. F လုပ်ငန်းအား ကျွန်းသင်းသတ်ခြင်းနှင့် တပြီးစီးလုပ်
ကိုင်လေရှိပါသည်။ သိမဟုတ် သစ်ထုတ်ပြီးသည့်အခါတွင် တစ်ကြပ်
ဆောက်(၁၅)နှစ်လေလာက်တွင် တစ်ကြပ် အဆောင်ရွက်ရန် ပြစ်ပါသည်။

အဆောင်ရွက်သွယ်သည် အကွက်အတွင်း၌ ပည့်သည့် အလုပ်ကို
မဆိုလုပ်ရှိနိုင်သည့်အခါတိုင်း အကွက်၏ ပါဝင်ပင်ခြေပါ(Stock Map)ကို
ပြုစုထိန်းသိမ်းထားခြင်းအား ပြင်းဆောက်မဝင်မိုက်ပင် ကြိုတင်သိထား
နိုင်သည်။

- (၃) ဆပ်ဖိုးကာဆိုင်း ခုတ်လုပ်ခြင်းလုပ်ငန်းတွင် လိုက်နာရမည့် အချက်များ
(က) အဖိုးတန်၍ သစ်ထွက်နိုင်သော သစ်တော်၏သာ ပြုလုပ်ရမည်။
(ခ) ကျွန်း(သိမဟုတ်) အမြား အဖိုးတန် သစ်ပျိုးများ ပြစ်စေကဗျာမှုများ ပြစ်ထွန်း
နိုင်သည့် တော့အပျိုးအကား၌ ပေါက်ရရာက်နောက် မပြုလုပ်ရ။
ဥပမာ - အင်တိုင်းတော့။
- (ဂ) I. F ခုတ်လုပ်သည်နှင့် ရှိယာရှိနှစ်ယူနှင့် ညောင်ပတ်အားလုံး ခုတ်လုပ်ရမည်။
(ဃ) လုပ်ပေါက်မြေပေအထက်ကြိုးသော အပင်များကိုလည်းကောင်း၊ အပင်ပေါက်
ကလေးကို လည်းကောင်း ခုတ်လုပ်ခြင်း မပြုရ။
(င) ကျွန်းသီးသန့်ပေါက်သည် ဓမ္မတာတော့များတွင် I. F အားပင်ကြပ်မှတ်
ခြင်းသော့ အဆောင်ရွက်ရမည်။

- (၁) လမ်းမများ၊ ပြောလမ်းများ၊ သစ်ပွဲရွှေ့တွင်းများ၊ အနီး၏ I. F လုပ်စာ့၊ အခါ ခုတ်လုံးပိုင်းဖြတ်ထားသော သစ်များနှင့် ပိုတ်မထားရုံ၊ ရှင်းပေးရ ပည့်။
- (၂) အနီးတန် အပင်ကလေးများ၊ အစုလိုက်ပေါက်နေသောနေရာများတွင် I. F လုပ်မည့်အပင်များအား သင်းသတ်ပေးရမည်။ သင်းသတ် မရရှိ ခုတ်လုံပါက အနီးတန်အပင်များပေါ်သိမျှရေးရန် ကရိစ္စက်လုံရမည်။
- (၃) အနီးတန် အပင်ငယ်ကလေးများနှင့် ပွဲရွှေ့အရွယ်အပင်များသည် ပြောင့်တန်းစွာ မပေါက်ဘဲ (သိများတွင်) ခွဲပင်များ၊ ပြစ်နေလျှင် ငုတ်တက်ရှုန် ပေးရမည်။
- (၅) I. F လုပ်၍ ချုန်ပင်များ၊ ကျိုးပွဲသွားပါက ငုတ်တက် ချွဲနှင့်ပေးရမည်။
- (၄) အပ်မိုးကာဆိုင်း၊ ခုတ်လုံးခြင်း၊ အစီရင်ခံစာ
အစီရင်ခံစာတွင် အောက်ပါသူ့ကိုများ ပါရှိရမည်။ ငွေးအစီရင်ခံစာအား၊ အကွက်တစ်ကွက်ပြီးတိုင်း လုပ်ငန်းပြီးဆုံးကြောင်း (၇)ရက်အတွင်း ရရှိသားပေးပို့ရမည်။

အစီရင်ခံစာ

- | | | |
|-----|--|-----------|
| (၁) | ကြိုးစိုင်းအမည် | - |
| (၂) | အကွက်အမှတ် | - |
| (၃) | ဒရိယာဇက | - |
| (၄) | နယ်စိမိတ်များ | - |
| | | ပြောက်ဖက် |
| | | - |
| | | အရှေ့ဖက် |
| | | - |
| | | တောင်ဖက် |
| | | - |
| | | အနာက်ဖက် |
| (၅) | ပြောသုံးအစားနှင့် ပြောမျက်နှာပြင်အခြေအနေ | - |

- (၁၀) ပေါက်ရောက်သောအပင်များ
 (၁၁) ဝွေတာမျိုးဆက်ခြင်း၊
 (၁၂) အသုံးပြုသော ကန့်သတ်လုံးပတ်
 (၁၃) အပ်စိုးကာဆိုင်း ခုတ်လုံးသော အပင်များ
 (၁၄) အမှာဂတ် တောထွက်ချွန်ပင်
 (၁၅) ကုန်ကျေစရိတ်
 (၁၆) အပ်စိုးကာဆိုင်း ပြုလုပ်ခြင်း
 (၁၇) ပင်ကြပ်မှတ်ခြင်း
 (၁၈) အထွေထွေ
 (၁၉) အသုံးပြုသည့် တံဆိပ်ပုံစံနှင့် နံပါတ်စဉ်များ
 (၂၀) I. F ပြုလုပ်သည့် ရေးယာပြီးမြဲပုံ
 (၂၁) မှတ်စုစာအပ်

I. F လုပ်ခြင်းသည် ပြုနှင့် ပိုးစွာသွွှန်းခြင်းကို စကြောင်းလိမ့်င်သော်လည်း

အဖိုးတန်သည့်အပင်များ လျှင်မြှုန်စွာ ကြီးထွားရန် သစ်ကောင်း၊ သစ်ချောများ

ရရန်နှင့် အဖိုးတန် အပင်များ များပြား တည်တဲ့လာစေရန် ရည်ရွယ်၍ လုပ်ပေးရသော
 လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

၄။(c) ဓမ္မတာ ဖျို့စားသံခြင်လုပ်ငန်(Natural Regeneration)(N/R)

ဓမ္မတာမျိုးဆက်ခြင်းဆိုသည်မှာ သဘာဝ အလေ့လျှောက် ပေါက်နရာက်နေသော တုန်ဖို့ရှိသည့်အပင်များအား ထိန်းသိမ်းကာကွယ်ပေးခြင်း၊ အပင်များကို ပြုပြင်ပေးခြင်း ဖြင့် အပင်များ ဆက်လက် ရှင်သနပေါက်ပွား၍ ပျိုးဆက်စေနိုင်ခြင်း ဖြစ်သည်။

(က) လုပ်ငန်းဆောင်ရွက်ခြင်း

(ခ) သဘာဝအလေ့လျှောက်မျိုးဆက်နေသောအပင်များ ပြစ်ထွန်း

လာဝေရန်တော့လျက်များကို ကာကွယ်ထိန်းသိမ်းပေးခြင်း၊

(ဂ) ဖြောင့်တန်းစွာ ပေါက်ရောက်မှု မရှိသော အပင်များကို ပြောကြုံ

နှင့် ကပ်သော နေရာမှ တောင်း(ကော်ပစ်)ချွဲန်ပေးခြင်း၊

(ဃ) ရှင်သနစွာ ပေါက်ရောက်မှု မကောင်းသော အပင်များကို တောင်းခုတ်ပေးခြင်း၊ (ကော်ပစ်) ချွဲန်ပေးခြင်း၊

ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်း လုပ်ကိုင်ရာတွင် အောက်ပါသတိုင်း ဆောင်ရွက်ရမည်-

(က) မျိုးဆက်ရန် သင့်စတ်မည်ဟု ယူဆသော ကြိုးစိုင်းအကွက်များကိုပါဝင် ပြောပုံရေးဆွဲရမည်။ ၁၆၉က်မ = တစ်ပိုင်းဝက်းဖြင့် ၈၄၇ဆွဲရမည်။

(ခ) မျိုးဆက်ခြင်း၊ စိမ့်ချက်(Felling-cum Regeneration Plan)ကို သက်ဆိုင်ရာ ဖြို့နယ်ဦးစီးများမှ ခရိုင်များထဲ တင်ပြရမည်။

(ဂ) ခရိုင်များမှ ကွင်းဆင်းစစ်ဆေး၍ ဘဏ္ဍာရေး ရန်ပုံငွေပေါ်မှတည်၍ ၂၉၂ သည်နည်းဖြင့် ဓမ္မတာမျိုးဆက်မည်ကို ဖြို့နယ်ဦးစီးများထဲ ဆွဲပြေားရန်။

- (ယ) ကုန်ကျမှုအသက်သာဆုံးဖြစ်သော ဝတေသနများကိုသဘာဝအလျှောက်
သကာအကွယ်ပေး၍ ထိန်းသိမ်းခြင်းကို ဦးစားပေးဆောင်ရွက်ရန်၊
- (၁၀)၊ မြှောင့်တန်းစွာ ပေါက်ရောက်မှုမရှိသော သစ်ပင်များ ရှင်သန္တစွာ ပေါက်
ရောက်မှုမရှိသော အပင်များကို ပြေားနှင့် အတတ်နိုင်ဆုံးကပ်၍အပင်
ကြီးကလွှဲဖြင့်ဖြစ်စေ၊ အပင်ငယ်ကတော် ပြုဗြိုင်းဖြစ်စေ တစ်ဖက်တော်၊ သို့
ပုံစံ ငါတ်တက်ချုံ့ခြင်းဖြင့် ဆောင်ရွက်ရမည်။
- (၁) ဝမ္မတာနည်းပြင် မျိုးဆက်ထားသော ဒရိယာများကို ပြေားလွှား
ထား၍ နှစ်စဉ် တိုးတက်မှု အကြောအနေကို စစ်ဆေး၍ တင်ပြရမည်။

၄။(၁) ဝဝဇ္ဈိဓရီးဆက်ခြင်းလုပ်ငန်း

ပဝဇ္ဈိဓရီးပြင် မျိုးဆက်ခြင်းအိုသည်မှာ ရိုက်ခင်းတည်ပတော်ခြင်းလုပ်ငန်းကို
အော်ဆိုခြင်းဖြစ်ပါသည်။

သစ်တော့ရိုက်ခင်းများသည် ရာသို့တော်ပေါ်မှုတည်ဆောင်ရွက်ရသူပြင့်သတ်မှတ်
သရီးနှင့်ယားအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရန် အထူးအရေးပြုဗြိုင်းပါသည်။ ယေဘုယျ
အားပြင် လုပ်ငန်းများကို အောက်ပါအတိုင်း ခွဲဝေသတ်မှတ်၍ ဆောင်ရွက်ရသည်။

- (က) တောင်ယာခွဲဝေခြင်း
ခြိမ်သာလတွင် ခွဲဝေပါသည်။

- (ခ) တောင်ယာခုတ်ခြင်း
နှုန်းဝါရီလတွင် ပြောင်းလဲသွားပြီးရပါသည်။ ဆောင်သူမှာ
တော်ရှုံးပြောင်းနိုင်သမျှ ဘက်ပြောင်းခုတ်ရမည်။ အောက်ပါင်းကိုအရင်

ခုတ်၊ ဝါဗျားကို ပြောကျသည့်အထိ ခုတ်ပြီး သစ်ပင်ငယ်နှင့် သစ်ပင်ကြီး
များကို ဝါဗျားအပေါ် ထပ်တင်စေရန် ခုတ်ရမည်။ အောက်မတ်သော
အောင်းလော့များ၏၌ ခုတ်လုံခြင်း မပြုရပါ။

(၈) မီးကာကွယ်ခြင်း

အောင်းလော့ခုတ်ထားသော ဒရီယာအပြင် ပတ်ပတ်လည်တွင်
မိသားလမ်း ဖောက်၍ မီးကာကွယ်ရမည်။

(၉) ငန်လှန်းခြင်း

မတ်လတစ်လလုံး ငန်လှန်းထားရပါမည်။

(၁၀) မီးရှို့ခြင်း

သကြံန်မကျပ် ဖြော်(၁၀)ရက်မတိုင်စီ မီးရှို့ရပါမည်။

(၁၁) ကျွန်းခွွဲခြင်း

မီးလောင်စဉ် ကျွန်းခွွဲသော သစ်စ၊ သစ်နှုံးကို စုဆောင်း၍
ထပ်မံပိုးရှို့ရသည်။ မီးရှို့ပြီး (၇)ရက်အတွင်း အောင်းချက်ရမည်။

(၁၂) ပန္တက်ရှိက်ခြင်း

(၃) ပော့အမြင့် ဝါးပန္တက်များပြင် ဘုရားကြောင်းကို အောင်းချက်တစ်
ရှုံးတစ်ခုကျအောင် ရှိက်ရပါသည်။ မူလအုပ်ကြောင်းအတိုင်းလိုက်၍
တစ်ပြောင်တည်း တစ်ဆက်တည်း ရှိက်ရသည်။ အလွန် အောက်သော
အောင်းအောင်းများတွင် ပန္တက်ရရှိက်ရပါ။ အပင်ရှိက်၍ရသော အောင်
အောင်းများတွင် ရေပြုင်ညီ အကွာအဝေးပူး၍ ပန္တက်ရရှိက်ရမည်။

(၁) ရိုက်ပျိုးခြင်း

ကျွန်းစောစိုက်ခြင်းကို ဖော်အတွင်း၊ ငတ်တက်နှင့် ပျိုးပင်ကို
ဆုံးလဲ နောက်ဆုံးသာပါတ်(သီမ္မဟာတ်) ဇူလိုင်လ ပထမအပါတ်အတွင်း အပြီး
ရိုက်သွေးရသည်။ ရိုက်သောစနစ်များ ပန္တ်တစ်ခုတွင် ကျွန်းစော(၃)စောကို
ပို့ဆောက်ဆုံး ရိုက်ခြင်း၊ ကျွန်းငတ်တက် ရိုက်ခြင်း၊ ပျိုးအိတ်ပြင် ရိုက်
ခြင်းတို့ဖြစ်သည်။

(၂) သေပင်အထေးခြင်း

မိုးနှင့် မိုးလယ်တို့တွင် သေပင်များကို ငတ်တက်/ပျိုးပင်ပြင်
အထေးရမည်။ ငတ်တက်ပြင် အထေးခြင်းကို ဇူလိုင်လထက် နောက်မ
ကျ၍ ပဆောင်ရွက်သင့်ပါ။

(၃) ပေါင်းခုတ်ခြင်း

- ပထမပေါင်းကို ပန္တ်ဘေး၌(အပြာင်) ၈၇/၈၇
- ဒုတိယပေါင်းကို ဇူလိုင် / ပြဂုတ်
- တတိယပေါင်းကို စက်တင်ဘာ / အောက်တို့ဘာ

(၄) သေပင်၊ ရှင်ပင် ရေတွက်ခြင်း

ဒီဇင်ဘာလတွင် ရေတွက်သည်။

(၅) ပီးကာကွယ်ခြင်း

အန်နဝါရီလမှ ဖော်အထိ။

မှတ်ချက်။ (အထက်ပါအယားအရ ဘဏ္ဍာရေးနှစ်(၂)နှစ်ချွဲ၍ ပဆောင်ရွက်ရသဖြင့်
ပထမ(၆)လနှစ်၊ ဒုတိယ(၆)လ ဟူ၍ သတ်မှတ်ပေးရသည်။)

သစ်စတားစီးဌာနမှ တည်ထောင်လျှက်ရှိခသာ စိုက်ခင်၊
ဘမျိုးဘတား(၄)မျိုး

(က)စီးပွားရေးစိုက်ခင်။

(ခ)ကျော်အထူးစိုက်ခင်။

ကျေးပွားသုံးစိုက်ခင်။

ရေဝါဒရေလုံစိုက်ခင်။

စက်မှုကန်ကြမ်းစိုက်ခင်။

(က)စီးပွားရေးစိုက်ခင်။

စိုက်သည့်သစ်မျိုး

နိုင်ငံဌားဝင်စွဲရရှိရန်သတ်ကျော်နှင့်သုပ္ပါးတန်သစ်ဟာအပ်စု (၁)သစ်မျိုးများ။

ပန့်ကုန်အကျာအဝေး

ဂုံး × ဂုံး။

တစ်စက်ရှိအပင်

၆၀၃ ပင်။

ပေါင်းရှင်းခြင်း

ပထမ ကုတိယ တတိယ စတုတေ

နှစ်	နှစ်	နှစ်	နှစ်	ပေါင်း(၆)ကြို့
------	------	------	------	----------------

၂	J	C	-	ပေါင်း(၆)ကြို့
---	---	---	---	----------------

J	J	J	C	ပေါင်း(၇)ကြို့
---	---	---	---	----------------

J	J	J	C	ပေါင်း(7)ကြို့
---	---	---	---	----------------

၃	J	C	-	ပေါင်း(၆)ကြို့
---	---	---	---	----------------

မီးကာကွယ်ခြင်း

(၅)နှစ်အထိ ကာကွယ်ရန်။

(ခ)ကျော်အထူးစိုက်ခင်။

ရည်ရွယ်ချက်

မြန်မာနိုင်သည်ကျွောပေါ်တွင် သာဘဝကြွန်းတော်

ဒိုယာဘများဆုံးရှိသော စိုင်းပြည်တစ်ခုဖြစ်သည်

သာမက ဘဇရာစ်အလယ်ကတည်းက ကျွန်ုတိက်ခင်းများ စိုက်ပျိုးတည်ထောင်ခဲ့
သောနိုင်ငံအဖြစ်လည်းကောင်း၊ လက်ရှိကျွန်ုတိသစ် အများဆုံး တင်ပို့ရောင်းချွေနေ
သောနိုင်ငံအဖြစ်လည်းကောင်း ရပ်စာညွှန်ရှိပေသည်။ ပြန်ဟူ ကျွန်ုတိသစ်သည်
တော်ဝင်သစ်ဖြစ်ပြီး ကျွန်ုတ်ဖိုးအမြင်ဆုံးသစ်လည်း ပြစ်ပါသည်။ အဆိုပါ အဖိုး
တန်သစ်ကိုသားစဉ်ပြီးသက် အရှည်တည်တွင်ရရှိမှာ သာဘဝကျွန်ုတ်များကို
ထိန်းသိမ်းခြင်းသာမက စိုက်ခင်းများပါ တည်ထောင်ရန်လိုအပ်ပါသည်။ ပြန်ဟူ
နိုင်ငံသည် ကျွန်ုတ်ပေါက်ရောက်ရာ မရှင်းဒေသတစ်ခုအဖြစ် ဆက်လက်တည်
ပြုစေရန်နှင့် အနာဂတ်နိုင်ငံတော်ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ကျွန်ုတ်အထူး စိုက်
ခင်း တည်ထောင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
ပြစ်ပါသည်။

စိုးချက်အသများ။

ကျွန်ုတ်စိုက်ပျို့ရန် သင့်လျှော်သည့်စစ်ကိုင်းတိုင်း၊
ပဋိတိုင်း၊ ပက္ခာတိုင်း (တောင်ပိုင်း)၊ ပန္တလေးတိုင်း
(တောင်ပိုင်း)၊ ရန်ကုန်တိုင်းနှင့် ရရှိဝတီတိုင်း ပျက်စီးလျက်ရှိသာ သစ်တောင်မြှု
များတွင် စိုက်ပျိုးသွားရန်ဖြစ်ပါသည်။

စိုးချက်ကာလနှင့် ရရှိယာ။

ကျွန်ုတ်အထူးလုပ်ငန်း စိုးချက်ကာလမှာ ဘဏ္ဍာဝါ-ဗြိ
ရန်စုံမှ J00 J - J002 ရန်စုံအထိ ပါးနှင့်ဖြစ်ပြီး
တစ်ရန်လျှင် J0000 ကကျွန်ုတ်ဖြင့် ရရှိပေါင်း ရရှိယာစက ၁၀၀,၀၀၀ စိုက်ပျိုး
သွားမည်ဖြစ်ပါသည်။ စိုးချက်တစ်ရာသည် ငါးနှစ်ဖြစ်၍ သက်ပတ်ကာလငွေနှင့်
အတွင်း အလားတွေစိုးချက် ရရှိခြင်း ငရေးဆွဲထောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးမည့် သစ်မျိုး။ အပိုက စိုက်ပျိုးမည့် သစ်မျိုးမှာ ကျွန်ုတ်ဖြစ်သည်။

ပန္တက်အကွာအဝေး။

၉' × ၉'

တစ်ကရီးအပင်အရေအတွက်။

၅၄၀ ပင်မျှနဲ့ဖြင့်စိုက်ပျိုးရန်ဖြစ်ပါသည်။

စိုက်ခင်းပြောနရာဒွေးချယ်ခြင်း။

ကျွန်ုံးစိုက်ပျိုးရန် သင့်လော်သည် ရာသီ
ဥတု၊ ပြောပျိုးအစား၊ ပြောမျက်နှာသွင်
ပြင်နှင့် ကိုက်ညီသော ပျက်စီးပြန်းတိုးလျက်ရှိသည် သစ်တော်ပြောများကို ရွှေးချယ်
ပါသည်။ ရွှေးချယ်သည် ပြောနရာများအနက် ဘွားလာမူ့စွဲယူသည် တောင်
ပြောပြန်ပြန်ကဲသိသော စရိယာများနှင့် ကြိုးစိုင်းစပ်အရိယာများကို ဉိုးတော်ပေးရှုံး
တင်ဆောင်ရွက်သွားပည့်ပြစ်ပါသည်။ ထိုကဲသို့ ပြောနရာဒွေးချယ်ရှာတွင် ကောင်း
ကင်ပြတိုင်း စတ်ပုံများနှင့် ပြုလုပ်တုပြုများကို လေ့လာ၍ လည်းကောင်း သစ်
တော်ကြိုးစိုင်း စရိယာများသို့ ကွင်းဆင်းဆုံးလည်းကောင်း စီစစ်ရွေးချယ်ရန်ဖြစ်
ပါသည်။

သစ်စောစွောင်းခြင်း။

ကျွန်ုံးစောစွောင်းခြင်းလုပ်ငန်းကို သစ်တော်ဦးစီး၊
ဌာနမှု ခရိုင်အလိုက် ဖွဲ့စည်း သတ်မှတ်ထားသည်
သစ်စောစွောင်း စရိယာများနှင့် ကျွန်ုံးပျိုးသန့် ဥယျာဉ်များမှ လည်းကောင်း သင့်လော်
ရာစာသများရှိ သဘာဝကျွန်ုံးတော်များမှ လည်းကောင်း ရယုံစောင်းရန် ဖြစ်ပါ
သည်။

စိုက်ပျိုးခြင်း။

အထူးစိမ်းချက် ကျွန်ုံးစိုက်ခင်းများ တည်တောင်ရာ
တွင် သစ်စောစွောင်းတိုက်စိုက်ချ စိုက်ပျိုးခြင်း၊ ပျိုးပင်ဖြင့်
စိုက်ပျိုးခြင်း၊ ငါတ်တက်ဖြင့် စိုက်ပျိုးခြင်းများ ပြင့်ဆောင်ရွက်သွားပည့်ပြစ်ပါသည်။
စိမ်းချက်ပထပ်နှစ်တွင် စိုက်ပျိုးပည့်စရိယာ၏ ၅၀ % အား ပျိုးပင်ဖြင့်လည်းကောင်း၊

ကျွန်ုရိုင် ၅၀% ကို ကျွန်ု စေ တိုက်ရိုက်ချော်လည်း ကောင်း ရိုက်ပျိုးမည် ဖြစ်ပါသည်။ စိပ်ချက် ၃ တိုင် နှစ်မှ ပွဲမန္တစ်ဘတ်ကာလတွင် ကျွန်ု ပျိုးပင် ၅၀% အထူး တိုက်ရိုက်နိုက် ၂၅% နှင့် တောက်နိုက် ၂၅% မှန်းဖြင့် ရိုက်ပျိုးသွားမည် ဖြစ်ပါသည်။

အထွေထွေ။

ကျွန်ု ရိုက်ခင်းများ တည်ထောင်ရာတွင် ရှုံးယခင် ကတည်းက ရိုက်ခင်းတည်ထောင်ရာတွင် အသုံးပြုခဲ့သည် "တောင်ယာစနစ်" ဖြင့် အကောင်းသထည်းဖော် ရိုက်ပျိုးမည် ဖြစ်ပါသည်။ ရိုက်ပျိုးမြှုံးသည် ကျွန်ု ရိုက်ခင်းများအား သောပင်ဟနေးခြင်း၊ ပေါင်းသင်ရှင်းလင်းခြင်း၊ မီးကာကွယ်ခြင်း၊ ကိုင်းချိုင်းခြင်း၊ ပင်ကျေပန်တဲ့ ခြင်း စသည်များ သက်ပတ် ငွေ နှစ်သတ်မှတ်၍ သတ်မှတ်ချိန်အတိုင်း အောင်၍ ပြုံးသည့်အခါး သက်ပတ် ပြည့်ရိုက်ခင်းများအား အပြောင်ရှင်းခုတဲ့ စနစ်ဖြင့် ထုတ်ယူသွားမည် ဖြစ်ပါသည်။

ကျွေးဇားသုံး ရိုက်ခင်း

(က) သာပန်ရိုက်ခင်း

ရိုက်သည့်သစ်မျိုး။

တိုင်းတွေ့များ၊ ရှို့ရန်နှင့် ထင်းအပြစ် အသုံးပြုနိုင်မည့် သစ်မျိုးများ၊ အကြီးမြန် သစ်မျိုးများ (မယ်ခလီးရှား၊ အော်ရိုရား၊ ဘောဓကိုင်း၊ ယဉ်ကျေမှုများ) အောင် ပြုံးမြန်မားပါသည်။

ပန္တ္တကဲ့သာကွားအတော်။

၆ × ၆ ။

တစ်ကေရှိအပင်။

၁၂၇၀ ပင်။

ပေါင်းရှင်းခြင်း။

မိုးများစာသာ။ ပထမနှစ်(၂)ကြို့၊ ဒတိယနှစ်
 (၂)ကြို့၊ တတိယနှစ်(၃)ကြို့၊ ပေါင်း(၄)ကြို့။
 -အပူပိုင်းဒေသ၊ ပထမနှစ်(၂)ကြို့၊ ဒတိယနှစ်
 (၂)ကြို့၊ ပေါင်း(၄)ကြို့။
မီးကဗျာယ်ခြင်း။ (၅)နှစ်သတိကဗျာယ်ရန်။

(၉)အပူပိုင်းဒေသစိုက်ခင်း။

စိုက်သည့်သစ်များ။ အပူပိုင်းဒေသများတွင် ရှင်သနပါက်ရောက်နှင့်
 မည်သစ်များများ၊ ဒေသခံသစ်များများ

ပန္တက်အကျာအဝေး။

၁၂' × ၁၂' "

တစ်စကာရီ အပင်။

၃၀၃ ပင်။

စိုက်ပျိုးနည်းစနစ်။

မိုးရေစွဲအောင်းရန်အတွက် တောင်စောင်းတွင်
 (၆×၁၂' × ၁၂')၊ ပြေပြန်တွင်(၄×၄×၁၁)အရွယ်
 ကျင်းတုံး၍ အလယ်တွင် ချက်ကျင်းအဖြစ် (၁၂' ×
 ၁၂' × ၁၂') တူးရန်။

(၈)အပူပိုင်းဒေသ တွန်စနစ်စိုက်ခင်း။

ရည်ရွယ်ချက်။

အပူပိုင်းဒေသတွင် မိုးရွာသွန်းမှု၊ စည်းပါးပြီး၊ မြေ
 အလွန်မာကြာသပြင် ရေဖမ်းနိုင်မှု၊ မရှိခြင်း၊ မပြေ
 အလွန်ညြုပြင်းတို့ကြောင် ရေဖမ်းတို့၊ သိမ်းမှု ကောင်းမွန်စေရန်နှင့် ပြေဆိပ်လျာကို
 ဖွေးဆည် သဘောပြင် ထယ်ထိုးခြင်း၊ တွန်ယက်ခြင်းတို့ကို စနစ်တကျ အောင်
 ချက်ရခြင်း ပြစ်သည်။ ပြေပျက်နာပြင် အလွန်မတ်စေက်သော နေရာများတွင်
 ညျှေးစားအား အသုံးမပြုပါ။

တွန်ယက်ခြင်းအောင်ရှုက်သည့်ကာလ။

မိုးရေဆာင်းပိုင်း၊ အောင်းညီးပေါက်
 ကာလတွင် အရို့တတ်သစိုက်

အလျှောက်ရှိနေချိန်တွင် တွန်ယက်ရန်ဖြစ်ပါသည်။

တွန်ယက်ပုံစာစ်။

ဦးစွာ ရသွားထယ်ဖြင့် တစ်ထပ်ထို့၍ ၁မြေသွားထယ်
ဖြင့် နှစ်စပ်ဖွူးလျှင် လက်ကျေနှုန်းစာတ် ဘင်္ဂ၊
ပြန်မှုနှုန်းပါ စေရန် ဆောင်ရွက်ထားရန် ဖြစ်သည်။ နှစ်စဉ် ပေးလေဆန်း ပို့စွာ
သွားသောအခါ ၃သွားထယ်ဖြင့် ၁၂ပေမှ ၂၄ပေမြား၍ တွန်ယက်ပြီး မျဉ်ပြီး
လမ်းကြောင်းများ အသင့်ဖော်ထားရမည်။ ဤသို့ ကြိုက်တင် ပြုလုပ်ထားသည့်များ
ပေးလက်နှင့် ပေးလက်တွင် မို့စွာ သွားသည့်နှင့် စိုက်ပျိုးနိုင်ရန် ဖြစ်ပါသည်။ ပါး ၂-၃
ရက်ရွာပြီး ပြုစွဲပို့ဆို အရို့စာတ် ပြလက်ပမာဏ ပေးလက်မခန့် စီမံဝင်လျှင် စိုက်ပျိုး
ရန် အသင့်ဖြစ်သည်ဟု အုပ်ပြတ်နိုင်သည်။

စိုက်ပျိုးခြင်း။

တွန်ယက်ထားသော ပြပြန်များတွင် သစ်ပင်စိုက်
ပျိုးရန် ၃သွားထယ်ဖြင့် မျဉ်းကြောင့် တွန်ယက်၍
ထယ်ကြောင်း တစ်ကြောင်းနှင့်တစ်ကြောင်း ၁၂ ပေမှ ၂၄ပေအထိ အကွာဘင်္ဂ၊
ထယ် တွန်ယက်လိုင်း ဆွဲရန် ဖြစ်ပါသည်။ ဤသို့ အကွာအဝေးကို အတိအကျမ်း
သတ်မှတ်ဘာထားခြင်းများ သစ်ပင်လိုင်းများ၊ အကြား လယ်ယာသီးနှံစိုက်ပျိုးနိုင်ရန်
နှင့် စိုက်ပျိုးသီးနှံနှင့် လုပ်ကလေးသည် အကွာအဝေး ထားနိုင်ရန် ဖြစ်ပါသည်။ ၃သွား
ထယ်လိုင်း၏ အလယ်လိုင်းတွင် ပျိုးပင်များကို ၃ပေမှ ၆ပေမြား ပြင့်စိုက်ပျိုးလျှင်
တစ်ကာအပင်ပေါင်း (၁၇၀)ကော် စိုက်ပျိုးနိုင်ပည့်ဖြစ်၍ ကျင်းတူး စိုက်ခြင်း
ထက် (၄)ဆောင်သွား၍ စိုက်နိုင်မည် ဖြစ်ပါသည်။ စိုက်သည့် သစ်မျိုးများ အပူပိုင်းအေး
သ ကျင်းစာနိုင်ဖြင့် စိုက်သည့် သစ်မျိုးများ အတိုင်း စိုက်ရန် ဖြစ်ပါသည်။

ပေါင်းသင်ခါးဆွဲခြင်း။

အပူပိုင်းအေးသတွင် ပေါင်းသင်ရှင်းလင်းခြင်း ထက်
သစ်ပင်ဘရှင်းပြုကို ပေါက်ပြားပြင့်ဆွဲ၍ အထက်
အောက်လှန်ဖော်ရန်လိုသည်။ ဤသို့ဆောင်ရွက်ပေးခြင်းသည် ရေစွဲပုံမျက်း
ပြတ်တောက်ပေး၊ ရေရောက်၍ ရေအရို့စာတ်ကို ပို့ဆိုတိန်းသိုးရေရောက်သည်။
ပို့ဆို ကောင်းသည့်များ အနီးရှိ ပြက်များ၊ အရွက်ပြောက်များကို အပင်ခြေသုံးဖုန်း

အုပ်ပေးခြင်း(Mulching)ပြုလုပ်မှသာ ရေဇွဲပျော်ညွှန်းပါး၍ သပင်ရှင်သန္တမှု
ပိုမိုကောင်းပါသည်။ ဤလုပ်ငန်းကို တစ်နှစ်(၂)ကြီးငါးရှုံးပြုလုပ်ရန် ဖြစ်သည်။

ရေဝေရေလုပ်က်ခင်း။

စိုက်သည့်သစ်မျိုး။

ဆည်များ၊ ရေဝေလှောင်တမ်းများ၏ ရေဝေရေလု
ဒေသများတွင် ထိန်းသိမ်ရန်အတွက် သင့်အတောက်သည်
သစ်မျိုးစုံ။

ပန္တက်အကွာအဝေး။

၁၅ × ၁၅ "

တစ်စက်ရှိ အပင်။

၁၉၅ ပင်။

ပေါင်းရှင်းခြင်း။

ပထမနှစ်(၂)ကြိမ်၊ ဒုတိယနှစ်(၂)ကြိမ်၊ ပေါင်း(၄)
ကြိမ်။

မီးကာကွယ်ခြင်း။

(၅)နှစ်အထိ ကာကွယ်ရန်။

(ဤစိုက်ခင်း စတင်တည်ထောင်ရာတွင် တော်ခုတ်ခြင်း၊ မီးရှိခြင်း၊ ပြုလုပ်ရပါ။)

စက်မှု ကုန်ကြော်း စိုက်ခင်း။

စိုက်သည့်သစ်မျိုး။

စက်မှုလုပ်ငန်များတွင် အမိုကာအသုံးပြုရန် ရည်ရွယ်၍
သင့်အတောက်သည့်သစ်မျိုး(ယဉ်ကျေမှု)၊ မီးခြစ်သစ်မျိုး
များ။

ပန္တက်အကွာအဝေး။

၈၃ × ၈၃ "

တစ်စက်ရှိ အပင်။

၆၀၃ ပင်။


ပေါင်းရှင်းခြင်း။

ပထမနှစ်(၂)ကြိမ်၊ ဒုတိယနှစ်(၂)ကြိမ်၊ တတိယနှစ်
(၁)ကြိမ်၊ ပေါင်း(၅)ကြိမ်။

မီးကာကွယ်ခြင်း။

(၅)နှစ်အထိ ကာကွယ်ရန်။

ଶିତକଣ୍ଠ: ବୃକ୍ଷକଣ୍ଠ ଦ୍ୱାରା ନିର୍ମିତ ଟାବାକ୍: ଉପାଦାନକଣ୍ଠ:



ခိုက်ခင်: ဘုတ်တိုင်များ: ခိုက်ထူးခြင်း:

- (က) ခိုက်ခင်: ဘုတ်တိုင်များ: သည် အလွှာ: (၇) ပေရှိ၍ ခဲ့လည်လုပ်ပါတ် အနည်းဆုံး: (၂၆) ရှိရမည်။
- (ခ) ခိုက်ခင်: ဘုတ်တိုင်များ: ကို ခိုက်ထူးရန် ဖြောင် (၃) ပေရှိ၍ ပြောပါတွင် (၄) ပေရှိရမည်။
- (ဂ) ခိုက်ခင်: ဘုတ်တိုင်၏ ထိပ်များ: ကို (၅) လက်မချွန် ပေးထားရမည်။
- (ဃ) ခိုက်ခင်: ဘုတ်တိုင်တွင် ခိုက်ခင်: အမှတ်၊ သစ် မျိုးနှင့် ဒရီယာ ကောက္ခတွင်၍ ရေးသာ: ရန် အတွက် အနည်းဆုံး (၆) လက်မကျယ်သော မှန်ထစ်ငယ်ကို ဘုတ်တိုင်ထိပ်များမှ (၁၂) လက်မနှင့် (၂၀) လက်မအတွင်း မြှုပ်နှံမည်။
- (င) ခိုက်ခင်: ဘုတ်တိုင်၏ ပုတ်ထစ်တွင် ခိုက်ခင်: အမှတ်၊ ခိုက်ပျိုး: သည် သစ်မျိုးနှင့် ခိုက်ခင်: အကျယ်သဝန်: ကောက္ခအက်ပိုင်ဘာသံဖြင့် ဖွံ့ဖြိုးပါတွဲ။
- (၁၂) ခိုက်ခင်: ဘုတ်တိုင်၏ ပုန်ထစ်မျက်နှာပြင်ကို အေးဖြူ အုတ်၍ စာလုံးများ: ကိုထွင်းပြီ: အေးပဲသုတေသာ: ရမည်။
- (၁၁) ခိုက်ခင်: ဘုတ်တိုင်များ: ကို လွှာဝါလွှာတွက်များ: သော နေရာများ: အာဏာ ပိုင်အဖွဲ့အစည်းမှ လာရောက်စစ်ဆေးတတ်သော နေရာများ: နှင့် ခိုက်ခင်: နယ်နိမိတ် အချို့အကျွေး နေရာများ: (Traverse Survey Station) နေရာများ: တွင် လိုအပ်သလို ခိုက်ထူးထား: ရမည်။



ပျီးဥယျာဉ် တည်ဝထားပြုခဲ့ခိုင်း

သစ်တော်ရိုက်ခင်း၊ တည်ဝထားပြုခဲ့ပါသည်။ အောင်မြင်
လုပ်ခန်းများသည် အထူးအစွဲး၊ ပြီးသော လုပ်ခန်းများ ဖြစ်ပါသည်။ အောင်မြင်
ကြော်ခိုင်သည် ပျီးပင်များ၊ ကို ခိုက်ပျိုးချိန်ဘဝီ ထုတ်လုပ်ပေး နိုင်ရန်နှင့် ကုန်ကျေစရိတ်
သက်သာစွာဖြင့် အရည်အစွဲး၊ အကောင်းမွန်သည် ပျီးပင်များ ထုတ်လုပ်ပေးနိုင်
ရန်သစ်တော်ပျီးဥယျာဉ်များ တည်ဝထားရန် လိုအပ်ပါသည်။

(က) အမြှုတမ်းပျီးဥယျာဉ်

အမြှုတမ်းပျီးဥယျာဉ်တစ်ခုတည်ဝထားခိုင်ရန် အောက်ဖော် ပြပါ
အချက်အလက်များကို အလေးထားစဉ်းစားရပါမည်။

ရေဝကာင်းရေသန လုပ်လောက်စွာ ရရှိခိုင်းမြင်း

ပျီးဥယျာဉ်တစ်ခု တည်ဝထားရန်အတွက် လုပ်လောက်စွာ ရရှိ၍
သည် အရေးပြီးပါသည်။ သစ်ရေးများ၊ စစာင်းပျိုးဆောင်သည့် အချိန်မှစ၍ ပို့ကြော်ပျိုး
ချိန်ဘဝီ ပျီးပင်များ၊ ကောင်းမွန်စွာ ဖြစ်ထွန်းချေအောက် ရရှိလောင်းပေးနိုင်ရန်
အထူးလိုအပ်ပါသည်။ သို့ပေါ်၍ လုပ်လောက်ခသာ ရရှိရရှိခိုင်းမည် ငါရာများကို အ
လေးထားရွှေ့ချုပ်ရပါမည်။

လမ်းပန်းဆက်သွယ်ရန် ကောင်းမွန်ပြင်း

ပျီးဥယျာဉ်များသည် တည်ဝထားမည့် ပို့ကြော်ဆက်သွယ်
ရေးလမ်းကြော်ငွောင်းကောင်းမွန်ရန် လိုအပ်ပါသည်။ ပို့ကြော်ခိုင်းအရိယာနှင့် ပျီးဥယျာဉ်
တည်နေရာ နှင့် လေကောင်းလေပြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး
ပို့ကြော်ခိုင်းအရိယာသို့ ပျီးပင်များသယ်ယူရာတွင် ခရီးစားပါက ပျိုးပင်များ ပျက်စီးမှု
များ နိုင်ပါသည်။

ပျိုးဥယျာဉ်လုပ်သားများ လွယ်ကျစွာ ရရှိနိုင်ခြင်း

ပျိုးဥယျာဉ်လုပ်နဲ့သည့် အဆိုနှင့် တစ်ခြား ပျိုးဥယျာဉ်စောင်ရွက်
ရသည့် လုပ်ငန်း ဖြစ်သည့် အတွက် လုပ် သားလိုအပ်ချက် အပြည့်အဝရရှိရန် လို
အပ်ပါသည်။ သိပြို၍ ပျိုးဥယျာဉ်များ တည်ထောင်ရန် နေရာရွေး ချယ်ရှုံး
လွယ်ကျစွာ လုပ်သား ရရှိနိုင်မှု အပြောင်းကိုမှတည်ပြီ ငွေ့ချယ်ရန် ဖြစ်ပါသည်။

ရေစိုးရေလာ ကောင်းမွန်သည့်နေရာဖြစ်ရန် လိုအပ်ခြင်း

ပျိုးဥယျာဉ်များ တွင် ပျိုးပင်များ ကို ပျိုးထောင်ရှုံး လိုအပ်သော ရေရှိ
ရန် လိုအပ်သက္ကသွေးမလိုလား အပ်ပါ ရရှိပြုခြင်း ပဖြစ်စေရန် လိုအပ်ပါသည်။ သို့
ဖြစ်၍ ပျိုးဥယျာဉ်များ ကို တည်ထောင်ရာတွင် ပမွှေ့လင်ပဲရေကြီးခြင်း မျှများ၍
ရရှိပြုခြင်း တို့ကြောင့် ပျက်စီးနိုင်မည့် နေရာများ ကို ပြုတောင်စဉ်းစား ပြီး မျှဇွဲးချယ်
ရန် ဖြစ်ပါသည်။

လေပြင်းတိုက်ခတ်သော နေရာများ ကို ရောင်ကြော်ခြင်း

ပျိုးဥယျာဉ်များ ကို တည်ထောင်ရန် နေရာငွေ့ချယ်ရှုံး လေပြင်းတိုက်
ခတ်မှုပြင်းထောက်ပြီး သဘာဝသစ်ပင် အရိပ်အကာမြဲ့သာ နေရာများ ကို ရှုပ်ကြော်
သင့်ပါသည်။ အရိပ်အကာမြဲ့ပြီး လေပြင်းတိုက်ခတ်သော နေရာများ တွင် ရေငွေ့
ပြုခြင်းများ ပြီး ပျိုးပင်များ ဒါ သန့်စွမ်းပြစ်ထွေးမှု ကို ထိနိုက်နိုင်သဖြင့် သဘာဝ
လေကာ၊ နေကာသစ်ပင်များ မရှိပါက လေကာ၊ နေကာများ ပြုလုပ်ပေးရပါမည်။

လုပောက်သော ပြုနေရာ ရရှိရန် လုံအပ်ခြင်း

ပျိုးဥယျာဉ်များ တည်ဆောက်သည့်အခါ ပျိုးထောင်ပေးရမည့် ပျိုးပင်
အရောအတွက် ကို ပြုစွားရရှိရန် ပျိုးစင် အကျယ်အဝန်း၊ သပြောစွားထားရှိမည့်
နေရာ၊ ဝန်ထမ်းနှင့် လုပ်သားများ နေထိုင်ရန်နေရာ၊ ယာဉ်ယန်ယားများ ထားရှိ

မည်နေရာ၊ ရေစက် ရရစင် ရရကန်များ၊ တည်ဆောက်မည်နေရာ ပျီးဥယျာဉ်
အတွင်း ဖောက်လုပ်ရမည်လမ်းများ၊ နေရာဝသည် လိုအပ် ချက်များရှိသဖြင့် လုံ
လောက်သော အကျယ်အဝန်း၊ ရရှိထားရန် လိုအပ်ပါသည်။

(၁) ယာယိပျီးဥယျာဉ်များ

သစ်တော့စိုက်ခင်းများ၊ တည်ထောင်ရာတွင် အပြုံတမ်း၊ ပျီးဥယျာဉ်ပြီး
များ၊ နှင့် စိုက်ကွက်များ၊ အလွန်ဝေးကွာသည့်အခါ ယာယိပျီးဥယျာဉ်များ၊ ကို စိုက်ကွက်အနီး
ဝရေလုံလောက်စွာ ရရှိနိုင်သည့် နေရာများ၊ တွင် ဧည့်ချယ်ဆောက်လုပ်ရန် လိုအပ်ပါသည်။
စိုက်ပျီးဥယျာဉ်များ၊ အတွက် လိုအပ်သော ပျီးဥယျာဉ်များ၊ ရရှိရေးအတွက် ရည်ရွယ်သော်လည်း
ကုန်ကျေစရိတ် သက်သာမှု၊ ရှိဝင်ရန် ယာယိပျီးဥယျာဉ်များ၊ ကို (၃)နှစ်ကြာအထိ
အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဧည့်ချယ် ဆောက်လုပ်သင့်ပါသည်။



ပြန်လည်ပြန်လည်ပြန်လည်ပြန်လည်

အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဧည့်ချယ် ဆောက်လုပ်သင့်ပါသည်။

**သစ်ဝတ္ထာရိက်ခင်း တွင်းဆင်းစစ်ဆေးပြင်းမှတ်တမ်း
သစ်တောရိက်ခင်း ကွင်းဆင်းစစ်ဆေးခြင်းမှတ်တမ်း**

မှတ်တမ်းအမှတ်။	နှိမ်ခွဲ။
၁။ <u>စစ်ဆေးသောနှုန်း</u>	
၂။ <u>စစ်ဆေးသော</u>	
၃။ <u>ရှင်းလင်းတင်ပြသော တာဝန်ခံ စိုက်ခင်းစစ်ထမ်းနှင့် စိုက်တွက်အဖွဲ့အမှတ်</u>	
၄။ <u>မူလစိုက်ပျီးခဲ့သော တာဝန်ခံစစ်ထမ်း</u>	
၅။ <u>စစ်ဆေးသော စိုက်ခင်းအမှတ်</u>	
၆။ <u>စိုက်ခင်းအမျိုးအစား</u>	
၇။ <u>တည်နေရာနှင့် ပြုအနေအထား</u>	
၈။ <u>စိုက်ခင်းတည်ထောင်သောချုပ်</u>	
၉။ <u>စစ်ဆေးသောအချိန်တွင် စိုက်ခင်းအသက်</u>	

၁၀။	<u>စိက်ပျိုးသော ဇရိယာ(အက)</u>	ရှာ စွဲအတွင်းရှုပေးနည်း ရှာ လုပ်ငန်းအတွင်း
၁၁။	<u>စိက်ပျိုးသော သစ်ချိုး</u>	ရှာ စွဲအတွင်းရှုပေးနည်း ရှာ လုပ်ငန်းအတွင်း
၁၂။	<u>စိက်ပျိုးသည့် ပန္က်အကျာအဝေးနှင့် တစ်ဆက်တွင်စိက်မြောအပ်ပါး။။။</u>	
၁၃။	<u>စိက်ခင်းမှတ်တမ်း ထားရှိမှုအပြုအင်</u>	
၁၄။	<u>စိက်ခင်းနယ်စိမိတ် ဘုတ်တိုင် စိက်ထုထားမှုအပြုအင်</u>	
၁၅။	<u>စိက်ခင်းဘုတ်ပြား တပ်ဆင်ထားမှုအပြုအင်</u>	
၁၆။	<u>သစ်ပင်များ၏ ရှင်သန်မှု အပြုအင်</u>	
၁၇။	<u>ပြုစတိန်းသိမ်းမှုအပြုအင်</u>	

၁၈။ ကာကွယ်နစ်ပျောက်မှု အခြေအနေ

၁၉။ လမ်းပန်းဆက်သွယ်မှု အခြေအနေ

၂၀။ ဝစ်ဆေးနေ့ထိ ကုန်ကျင့်

၂၁။ အထွေထွေ

၂၂။ သုံးသပ်/အကြော်/ညွှန်ကြားချက်

လက်မှတ်.....

အမည်.....

ရာထူး.....

ဖြန့်ဝေခြင်း

၁။

၂။

ဝုဒတ်ဘတ္ထာဘဝေး ဘတ္ထာက်, တွေက်ချေတ်နည်,

သစ်တော်းစီးလှာနအမေဖြင့် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ စိုက်ခင်းအမျိုး
အစားများပေါ်မှုတည်၍ ပန္တ်ဘက္ဗာဘဝေး သတ်မှတ်ခြင်းများ အမျိုးမျိုး ကွဲပြား
ခြားများပါသည်။ ထိုအတူ ပန္တ်ဘက္ဗာဘဝေးပေါ်မှုတည်၍ တစ်ဇက်တွင် စိုက်ရမည့်
အပင်ဘရောအတွက် ကွာမြားမှ ရှိလာပါသည်။

အမြဲခံတွက်နည်း။ တစ်ဇက်ရှိ ဧရိယာဘက္ဗာယ်အဝန်းပေါ်မှုတည်၍
စိုက်ပျိုးမည့် ပန္တ်ဘက္ဗာအဝေးအတွင်းရှိ ဧရိယာနှင့် စားခြင်းဖြင့် တစ်ဇက်ရှိပန္တ်က်
(သိမဟုတ်) အပင်ဘရောအတွက်ကို ရနိုင်ပါသည်။

၃၁၇ -

တစ်ဇက်ရှိ ဧရိယာသည် = (၄၃၅၆၀) စတုရန်းပေ
ရှိမည့်ဖြစ်ရာ ထိုကိန်းကဏ္ဍးဘားတည်၍ ဆောင်ရွက်မည့် ပန္တ်ဘက္ဗာအဝေးအတွင်းရှိ
ဧရိယာ (ဥပမာ ၆၀၀ × ၆၀၀ = ၃၆ စတုရန်းပေ)နှင့် စားခြင်းဖြင့် တစ်ဇက်ရှိ ပန္တ်ပေါင်း
(၁၂၁၀)ကို ရရှိမည့် ဖြစ်ပါသည်။

ပန္တ်အကျောဆင်သူင့် တစ်ကာတွင်ရှိပည့် ပန္တ်အလောက်တွက် (ပုံသဏ္ဌာန်) အချို့
မှာ အောက်ပါအတိုင်း ပြန်ပါသည်။

စဉ်	ပန္တ်အကျောဆင်	တစ်ကာတွင် ရှိပည့် ပန္တ်အလောက်တွက် (ဇွဲ့ရှင်)	မှတ်ချက်
၁။	၆ ပေ x ၆ ပေ	၁၂၀	အချို့ကိုန်းဂဏီန်းများသည်
၂။	၇ ပေ x ၇ ပေ	၁၀၉	အနီးပိပိုး (ကိုန်းပြည်)
၃။	၈ ပေ x ၈ ပေ	၁၆၀	ယွေတားပါသည်။
၄။	၈ ^၃ /၂ ပေ x ၈ ^၃ /၂ ပေ	၂၀၃	
၅။	၉ ပေ x ၉ ပေ	၁၃၀	
၆။	၁၀ ပေ x ၁၀ ပေ	၂၃၆	
၇။	၁၁ ပေ x ၁၁ ပေ	၂၆၀	
၈။	၁၂ ပေ x ၁၂ ပေ	၂၀၃	
၉။	၁၃ ပေ x ၁၃ ပေ	၂၅၀	
၁၀။	၁၄ ပေ x ၁၄ ပေ	၂၂၂	
၁၁။	၁၅ ပေ x ၁၅ ပေ	၂၄၄	
၁၂။	၁၆ ပေ x ၁၆ ပေ	၂၀	သစ်သီပို (ရရှေ့)
၁၃။	၁၇ ပေ x ၁၇ ပေ	၅၀	သစ်သီပို (ကျေး/ထင်း)

**တ္ထကိုဂိုဏ်ရာတွင်ဘာစုပြုသည့်(THREE POLE METHOD)နှင့်
(THREE FOUR FIVE METHOD)ဘုံးစည်း**

စိုက်ခင်းတစ်ခုအား ပန္တက်ရိုက်ခြင်းလုပ်ငန်းအောင်ရှုက်ရာတွင် အဖွဲ့များများခွဲ၍
ရှုက်နိုင်ရန်၊ အချိန်ပါ ပြီးစေရန်နင့် ပန္တက်လိုင်းများ ပုန်ကန် ပြောင့်တန်းစေရန် အတွက်
ပထားများနှင့် Cross Line များကို ဖောက်ရပါမည်။

Base Line သည် ပိုမိုပန္တက်ရိုက်ရမည့် စိုက်ခင်း၏ သလယ်မဟန်းပါး ရှုနေရမည်
အပြင် ငါး Line ၏လမ်းကြောင်းတစ်လျောက်၏ တတ်နိုင်သူမျှ ညီညာပြန်ပြီးပြီး
အရည်ဆုံး၊ အဝြားငါးလိုင်း ဖြစ်ရပေမည်။ ထို Base Line ပုံစံသင့် ကန့်လန့်ဖြတ်
Cross Line များ လိုအပ်သလိုခွဲ၍ ပန္တက်ရိုက်ရမည်။ ထို Line များခွဲရာတွင် အဝြေား
အားဖြင့် (THREE POLE METHOD)နှင့် (THREE FOUR FIVE
METHOD)များကို သုံးပါသည်။

(m) THREE POLE METHOD

THREE POLE METHODသည် Compass နှင့်တိုင်း

တာခြင်းလောက် တိုကျပုန်ကန်မှ မရှိခေါ်လည်း အနီးစပ်ဆုံး ပုန်ပုန်နှင့် မြန်မြန်
ပြီးနိုင်သော ကြောင့်တွေ့နည်းကို များသောအား ဖြင့် အသုံးပြု၍ သည်။ ရာထားရှုက်
ပုံမှာ စိုက်ခင်း၏ တစ်နေရာ၌ Base Line ဖောက်မည့်နေရာကို သတ်မှတ်ပြီး
ပျော်ဗျား၍ သယ်ယူရန်လှယ်ကျမည် (ဥပမာ-ဝါလုံး) စိုက်ထွက်ကို တိုင်(၃)၊ တစ်ထပ်
တည်းကျသော ကြည့်ရှု၍ ပြောင့်တန်းစွာ စိုက်ထွေရပေမည်။ ထိုတိုင်(၃)တိုင်
တစ်ထပ်တည်းကျသော ကြည့်ရှု၍ ရိုက်ထွေခြင်းကို (Three Pole Method) နည်ဟွော်
သည်။ ထိုသို့တိုင်များ တစ်ထပ်တည်းကျပြီး သော လမ်းကြောင်းပေါ်တွင် ပန္တက်
ကြေးကိုခွဲပါက ပြောင့်တန်းမှတ်ရရှိမည်ပြစ်၍ ပိမိရိုက်လိုသော အကွားအမေး
အတိုင်း ပန္တက်များကို ရှုက်ရန်ဖြစ်သည်။ ဤနည်းအတိုင်း အကွားအမေးသည်အထိ

ဆက်ခါသက်ခဲ ရိုက်ပြီးဂါက အကွက်တစ်ခုလှုံး၏ Base Line ကိုရရှိမည်။
 ထို Base Line လိုင်းကို မူတည်ပြီး စိုက်ခင်းအတွင်း ပန္တာက်လိုင်းများ၊ ဖြောင့်တန်း
 စွာ ရိုက်နိုင်ရေးအတွက် Cross Line များကို ထပ်ပဲဆဲ၍ ဖောက်လုပ်ရမည်။
 Cross Line ဆိုသည်မှာ Base Line နှင့် ထောင့်မှန်ကျလိုင်းတစ်
 လိုင်းဖြစ်ပြီး ထိုသို့ ထောင့်မှန်ကျရန် အတွက် 3, 4, 5 Method ကို အသုံးပြု၍
 သည်။

(၁) THREE, FOUR, FIVE METHOD


3, 4, 5 Method ဆိုသည်မှာ ထောင့်မှန်ကြိုက်တစ်ခု ပြစ်စေရန် အ^၁
 တွက်အမှားများကို ၃' , ၄' , ၅' စိတ္တားပြီး ထောင့်မှန်ကြိုက်တစ်ခုဖွဲ့စည်းထားခြင်း
 ပင်ပြစ်သည်။

ပိုမို၍ တိကျမှန်ကန်သော ထောင့်မှန်ကြိုက်ပြစ်စေရန် အတွက် ၃ပေ၊
 ၄ပေ၊ ၅ပေ အလျားရှိ(အနား)များကို နှစ်ဆပြုလုပ်၍ ပေပေ၊ ၈ပေ၊ ၁၀ပေအနား
 များထား၍ ထောင့်မှန် ကြိုက်ပြုလုပ်သင့်သည်။

ဤစနစ်အသုံးပြုပုံ၊ Basic Line ပေါ်ရှိပန္တာက်တစ်ချောင်းမှ ၈ ပေ
 အကွာတွင် ပန္တာက်တစ်ချောင်း၊ ရိုက်ရမည်။ နယ်မှာပုံစံ (A)မှ ပေါ်၍ အစကိုကိုင်
 ၍ ၈ပေအကွာ (B)နှင့် ၁၄ပေအကွာ (C)တွင် ကိုင်ထားရမည်။ ထိုနောက်
 ထောင့်မှန်လိုင်းရရှိစေရန် (A)အမှတ်ရှိလှုသင်နှင့် ပေါ်၍၏ (၂၄)ပေနေရာ
 တွင်ထပ်ပဲ စုကိုင်ပြီး ပေါ်၍ ကို တင်းသောင် ဆွဲလိုက်လျှင် အနား (၆ပေ၊ ၈ပေ၊
 ၁၀ပေ)ရှိ Base Line တွင် ထောင့်မှန်ကျသောကြိုက်တစ်ခုရရှိပြီး Cross Line
 (AB)လိုင်းကို ပါရရှိပါမည်။ ထို Cross Line ကို မူတည်ပြီး Three Pole
 Method အရ ဘင်္ဂြားတိုင်းများ၊ ယူပြီးသတ်မှတ် ထားသော ပန္တာက်အကွာအဝေး
 အတိုင်း ဆက်၍ ပန္တာက်များကို ရိုက်သွားရမည်။

ဤ 3, 4, 5 Method ကိုသုံးခြင်းအား ပြင် အသုံးပြု၍ Base Line မှ ထောင့်မှန်
 ကျသော လိုင်းများ ရှုရှုပုံပေါ်မှုပြု၍ ပြုလုပ်သော Cross Line များကို ရရှိနိုင်ပါသည်။

သစ်တော့စိက်ခင်းနှုန္တပုံစံ



ပိုက်ငင်း ပြုခြင်းတော့အား တိုင်းတာဖြင်း

၁။ ရှိယာ လေ့လာမျက်။ ပိုက်ငင်းတော့အား ပြုခြင်းတော့အား တိုင်းတာဖြင်းလုပ်ငန်း
ပိုပိုတိုင်းတော့လုပ်သော ပြုကွက်(သို့မဟုတ်) ပိုက်ခင်းအား တိုင်းတာဖြင်းလုပ်ငန်း
မဝတ်ပါ တိုင်းတာရမည့် အနေအထား နေရာဒေသကို ရှုံးပြု့စွာ သွားနေရာက်လေ့လာ
ရမည်။ ပြုကွက်၏ ပြုမျက်နှာပြင် ပုံမှန် ပုံစံသေား သွယ်ရာကောင်းသော အရှေ့ဝှုံးများ
တို့၏ အနေအထားများကို သိရှိစေရန် သတိနှင့် ကြည့်ရှုပြီး ပြုပုံကြပ်းတစ်ခုပြုလုပ်၍
အရောကြီးသောအရာများ ပြုသွယ်ထားသော နယ်နိုင်တဲ့များကို မှတ်သေားထားရသည်။

၂။ ဝတေရင်(တည်နေရာ)သတ်မှတ်ခြင်း(Station)

မြေစတင်တိုင်းတော့မည်ဆိုလျှင် Station (တည်နေရာ)များ သတ်မှတ်ဆောင်

ရက်ရှိပည်။

ဝတေရင်(တည်နေရာများ) သတ်မှတ်ရှုံး ဝတေရင်တို့သည် တစ်ခုနှင့်တစ်ခု ဖြင့်နိုင်ရမည်။ အကြော်ပြုသော သံကြီးလမ်းများ နည်းနိုင်သယူနာည်းရမည်။ မှန်ချိန်ရှုံး လည်းကောင်း၊ သံကြီးခွဲရှုံးလည်းကောင်း အတားအသီး အခက်အခဲများ ပါဝင်စေဘဲ တိုင်းယဉ်နိုင်စေရန် ရွှေချယ်ရမည်။ ဝတေရင် တစ်ခုနှင့်တစ်ခု ဆက်သွယ်သော သံကြီးလမ်းများသည် တိုင်းတော့မည် အကွက် နယ်နိမိတ်နှင့် အကွက်အတွင်း အဆောက်အအုံ၊ လမ်းသည် တိုင်းယဉ်ရမည် အရာဝါယူများနှင့် တတ်နိုင်သယူနီးကပ်ရွှေက် မျှော်းပြိုင် ရမည်။

၃။ ကွန်ပါဖြင့် မြေတိုင်းတာခြင်း(Compass)

သတ်မှတ်ထားသော ဝတေရင်(A)ပေါ်တွင် ကွန်ပါကို အမြေစိုက်ပြီး ကွန်ပါပေါ်တွင် ကြည့်ပေါက်၊ ပြုင်ကြီး ရှေ့မှ ဝတေရင်(B)ပေါ်ရှိသေးလုပ်တိုင်တို့ကို တစ်ထန်းတည်းကြရောက်သည်အထိ ချိန်ခြားကြည့်ပြီး ရှိသော ဘယ်ရင်(Bearing)ကို မှတ်သားရသည်။ နှင့်၊ ကို ရှေ့ရှုံးရှုံးဘယ်ရင်(Forward Bearing)ဟွော့သည်။ ဝတေရင်များယဉ်ရှာတွင် နာရီ လက်တံ့၏ ဆန့်ကျင်ဘက်အတိုင်း ဦးတည်သွားရမည်။ ထို့အာက် ကွန်ပါကို(B) ဝတေရင်ပေါ်သို့ ပြန်လည်နေရာချထားပြီး (B) ဝတေရင်မှ (A) ဝတေရင်ပေါ်သို့ အာက်ပြန်ချိန်ကြည့်ပြီး ဘယ်ရင်ကို မှတ်သားရမည်။ ငှုံးဘယ်ရင်ကို (Backward Bearing)ဟွော့သည်။ ထို့အတော်ရှိခိုက်တို့၏ ရှေ့ရှုံးဘယ်ရင်နှင့် အာက်ရှုံးဘယ်ရင်တို့မှားမားခြင်းသည် (၁၀၀°) နှင့် ကိုက်ညီမှသာလျှင် ကွန်ပါ(B) ဝတေရင်ပေါ်တွင် နေရာချထားခြင်း ပုန်ကာန်သည်ဟုယူဆပြီး (B) ဝတေရင်မှ အာက်ဝတေရင်တစ်ခုသို့ ဆက်ချုပ် တိုင်းတော့မည်။ ဤသို့ဆက်လက်တိုင်းတာပြီး ပထမ(A) ဝတေရင်သို့ ပြန်လည်ရောက်ရှုံးကွင်းပိတ်အောင် တိုင်းတော့ရသည်။ ထိုသို့ တိုင်းတာရရှိသော ဘယ်ရင်များကို (Field Book)တွင် တခါတည်း ထည့်သွင်းရရှိသားရသည်။

၄။ အကွာအဝေးတိုင်းတာခြင်း

ပထားဝတေသန၏ A မှ B သို့ သိကြီး သိမဟုတ် ပေကြီးဖြင့် တိုင်းတာရသည်။ တိုင်းတာရာတွင် ကွင်းပိတ်ရန် စဉ်၍ပေါ်တွင် သေခြားစွဲသားနိုင်ရန် တောင်စောင်း ဖြစ်နေသော စတေရှင် တစ်ခုနှင့်တစ်ခု အကွာအဝေးတိုင်းတာရှုံး ဆင်ကဲတိုင်းတာခြင်း (Step Chain) အရ တိုင်းတာရသည်။ ထိုသို့ အကွာအဝေးများ တိုင်းတာရာတွင် မှန်ချိန်တိုင်းသုတေသနလည်း (Three Pole Method) အရ သေခြားစွဲသား ချိန်ပြီး တိုင်းတာရသည်။ ထိုသိကြီး အကွာအဝေးတိုင်းတာချိန်တွင် မိမိ၏ တိုင်းတာလိုသော ပြုကျက် (သိမဟုတ်) ခိုက်ခင်း၏ အနားဂွန်းများကို (Offset) တော်တည်း ယူထားရသည်။ ခိုက်ခင်းအနားနှင့် ထင်ရှားသော အမှတ်အသားများကို (Offset) ယူပြီး ပုံကြမ်းလည်း တစ်ခါတည်းရေးသွင်းရသည်။

၅။ FIELD BOOK ရရှိသားခြင်း

ပြုတိုင်းမှတ်စုစုအုပ်ရေးသွင်းရာ၏ သတိပြုရမည့်အချက်များ - သိကြီးလမ်း
တစ်ခုစီအတွက်သီးမြားစာမျက်နှာကို သုတေသနပြီး တိုင်းထွားယူသော အရာဝတ္ထုအားလုံးကိုတိုင်း
ယူစေချိန်တစ်ခါတည်း ရရှိမှတ်ထားရမည်။ ရှုတ်စုစုအုပ်သွင်းသွားသွင်းသွားသွင်းရမည်။ သစ်မှ
အဆုံးဘက်သို့ မျက်နှာမျိုး တိုင်းယူချက်များကို ရရှိသွင်းရမည်။ အပြင် ကဏ္ဍားအကွာရာများ
ကိုပိဿာ ရရှိရမည်။ ကောင်းသော ခဲတံ့အမျိုးအစားကို အသုံးပြု၍ မှားယွင်းလျှင် ခဲသား
ဖြက်ပြီး အမှတ်ကို ပြင်ဆင်ရမည်။

ပြုတိုင်းမှတ်စုစုအုပ်တွင် ရရှိသွင်းထားရှုရမည့်အချက်များ -

(က) တိုင်းတာသော ပြုကျက်အကြောင်းအရာ

(ခ) တည်နေရာ

(ဂ) အရပ်စေသေအမည်

(ဃ) တိုင်းတာသော ပြုကျက်၏ ပုံကြမ်း

(ဃ) ပြုတိုင်းစတေရှင်များနှင့် ငွေးတို့၏ တည်နေရာဖော်ပြချက်များ

(ဃ) စရိယာ စက

- (c) မည်သည့်နည်းဖြင့် မြေတိုင်းခြင်းပြုသည်
- (d) အသုံးပြုသည့်စကေး
- (e) သတ္တိုးလမ်းတစ်ခုစိန့် အကျာာသဝေးဖော်ပြစာရင်း
- (f) မြေတိုင်းချင်း ၁/ခုံး သည်၆၄စွဲ
- (g) ကွန်ပါပြင့်တိုင်းပါက အတွင်းထောင့် ဒီဂရီများပေါင်း၅၂ ပုံမှန် / ပုံမှန် ၆၄
- (h) ပြောတိုင်းသူ၏ ဘမည်နှင့်ရှာတွဲး

၆။ စကေးဆွဲသားခြင်း

ပိမိတိုင်းတာသော ပြောက်သား ပြောပုံပြီ သို့ တင်နိုင်ရန် အတွက် အလုပ်ခွင့်တွင် ဆောင်ရွက်ပြီး ခဲ့သာ Field Book ဘရ စူး၍ ပေါ်တွင် ပုံတင်ရန်ဖြစ်သည်။ ထိုသို့ပုံတင်နိုင် ရန်အတွက် စကေးတစ်ခု ဆွဲသားရန် လိုအပ်ပါသည်။ ထိုသို့စကေးဆွဲသားရှာ၍ ပိမိတိုင်းတာ ခဲ့သာ ပြောက် သို့မဟုတ် ပိုက်ခင်းသား ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် စကေးကို ငွေးချယ်ပြီး ဆွဲရမည်။ စကေးယူးသား တိုင်းတာ ပုံထုတ်သည် ပြောပုံပြီတွင် မရေးဆွဲပါ အမြားစူး၍ ပေါ်တွင် ရရှိ ဆွဲခဲ့သူငှေ့ ရာသီဥတုအပွဲအအေး လိုက်၍ ကျော်ခြင်း ပြန်ခြင်းဖြစ်ပါလေနိုင်သော ကြောင့် အဆဲ အကျိုးအပြန် တူညံ့မည်မဟုတ်ပေါ်။ ထို့ကြောင့် တိုင်းတာ ပုံထုတ်ရှာခြင်း တိုကျော်မှန်ကန်မှု မရှိနိုင်ခဲ့။ ထို့ကြောင့် ပြောပုံဆွဲမည် စူး၍ ပေါ်တွင် စကေးကို တပါတည်း ရရှိ ဆွဲရသည်။

၇။ ပုံဆွဲသားခြင်း

စူး၍ ပေါ်တွင် ပြောပုံတင်လိုသည့်သား စူး၍ ပည်သည်နေရာမှ ၅၇၈၃ရရှိရန် ရန်အတွက် အောက်ပါအချက်များကို စဉ်းစားရန် လိုအပ်သည်။

- (က) ခေါင်းစည်းတတ်းသား ပြောပုံ၏ အရွယ်အစားနှင့် စူး၍ အရွယ်အစားနှင့် အစားပေါ် မှတ်သည်၍ တလုံးအရွယ်အစား ငွေးချယ်ပြီး ရရှိသားရမည်။

- (၁) တောင်ပြောက်မျဉ်းအား ဖြုပ်၏ လက်ယာဘက်အပေါ်ပိုင်းတွင် ဆွဲသားရမည်။
- (၂) စက္ခာ၏ လက်ဝါဘက် သောက်ဆုံးထောင့်တွင် စကေးဆွဲသားရမည်။
- (၃) စက္ခာ၏ လက်ယာဘက်အား ထောင့်တွင် ဖြုပ်၏ ရည်ညွှန်းချက်များကို ရေးသားရမည်။

အထက်ပါ ဘချက်များကို စဉ်းစား နေရာသတ်မှတ်ပြီးမှသာ ပိမိ၏ဒမြေက် (သို့မဟုတ်) ရိုက်ခင်း၏ ပုံအား စက္ခာ၏အလယ်တွင် နေရာချထားရန်၊ ပုံစွဲရန် သတ်မှတ်ရ သည်။

ပုံစွဲရှုံးပထားရေးနှာ အစ စတေရှင်(Starting Point)အား နေရာချထားပြီး ငှါးနေရာပေါ်တွင် တောင်/ပြောက်မျဉ်း(Meridian)ကိုဆွဲသားရမည်။ ထို့နောက်(Field Book) အရ(A)စတေရှင်မှ ရှုရှုဘယ်ရင် ဒီကရိုက်တိုင်းတာပြီး ခံသားပြင် မျဉ်းဆွဲသားရမည်။ ငှါးခံသားမျဉ်းပေါ်တွင်(AB)မျဉ်းအား စကေးအရပြတ်တောက်တိုင်းတာပြီး(B)အမှတ်ကို မှတ်ပေးပါက (AB)မျဉ်းကိုရမည်။ ငှါးနောက်(B)ပေါ်တွင် (A)ပေါ်ရှိ တောင်/ပြောက် မျဉ်းနှင့် တူညီသော (Meridian)တစ်ခုကို ဆွဲသားပြီး(B)မှ နောက်ရှုဘယ်ရင်(A)သို့ ပြန်ချိန်ရာ (၁၈၀°)မြေးနာရီပါက (B)စတေရှင်နေရာ ချထားပြီး ဖြစ်သည်။ ထို့နောက်(B) စတေရှင်မှ ရှုရှုဘယ်ရင်ကိုတိုင်းတာပြီး ပထားရည်းဘတိုင်း(C)စတေရှင်ကိုမှတ်သားရမည်။ ဤနည်းအတိုင်း စတေရှင်များကို ဆက်လက်တိုင်းတာပါက အစ စတေရှင်(A)သို့ ပြန်လည်ရောက်ရှိပြီး ပိမိ၏ ပြောက် သို့မဟုတ် ရိုက်ခင်း၏ စုတေပုံပုံ တစ်ခုကို ရရှိမည်။

ငှါးနောက် သံကြီးလမ်း(အခြေပြုမျဉ်း)များမှ (Field Book)အရ(Offset)များ ယူပြီး ရိုက်ခင်း၏ အနားများကို မှတ်သားရှိ ငှါးအမှတ်သားများကို ဆက်သွယ်ပါက ပိမိ တိုင်းလိုသော ပြောက်၏ ပုံတစ်ပုံကို ရရှိပေးလည်းကောင်းမူသည်။ (ပုံမှန်-ပြုတိုင်းနှုနာပုံစံတွင်ကြည့်ပါ)

၁။ ဒရိယာတွက်ချက်ခြင်း:

ဒရိယာတွက်ချက်ခြင်း သက်ရှည်နှင့်ပြည်စုံစေရန် ပြုပုံအချောရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမီးပါက ဒရိယာတွက်ချက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရသည်။ ဒရိယာ

တွက်ချက်ခြင်းလုပ်ငန်းတွင် နည်းအမျိုးဖို့ရှာ အမိက အောက်ပါတော်းသုံးမျိုးပြင် တွက် ချက်နိုင်သည်။

- (က) ထြော်များ^{ဖွဲ့စွဲ} ဒရိယာတွက်ချက်ခြင်း(Geometry)
- (ခ) အကောက်ရန်းနည်းပြင် ဒရိယာတွက်ချက်ခြင်း(Acre Square)
- (ဂ) အကောက်နည်းပြင် ဒရိယာတွက်ချက်ခြင်း(Acre Comb)

အထူးသပြင် ပရီဂျက်ရှင်(Projection)နည်းကိုသုံး၍ ပုံထုတ်လျှင် ပိုမိုလွယ်ကူသည်။ ပရီဂျက်ရှင်(Projection)နည်းဆိုသည်မှာ—သက်ဆိုင်ရာစကေးဘရာ ရေးဆွဲထားသော ဝတ္ထရန်းကွက်များ ကိုသုံး၍ ပုံထုတ်ခြင်းနည်းဖြစ်သည်။ ဥပမာ—

$$\begin{array}{rcl} \text{၁မြေလက်မလျှင်} & = & ၁ \quad \text{ပိုင်} \\ \text{၁မြေလက်မ} & = & ၈၀ \quad \text{သံ} \\ \text{၁လက်မ} & = & ၅ \quad \text{သံ} \end{array}$$

တစ်လက်မပါတ်လည် ဝတ္ထရန်းကွက်များ ချထားပါက တစ်ကွက်လျှင် J.J. အကျိုမည်ဖြစ်သည်။


Projection ရေးဆွဲထားပါက—

- (က) ပိုမိုတိုင်းတာသောမြေကွက် သိမ်ဟုတ် နိုက်ခင်းအား ပုံထုတ်စကျို၏ အလယ်အဟိုသို့ ရေးသွင်းပုံထုတ်နိုင်သည်။
- (ခ) ပုံထုတ်ထားသော နိုက်ခင်းအား နေရာအနှစ်အပြားတွင် တောင်/မြေကွက်အား လွယ်ကွဲစွာ သိရှိနိုင်သည်။
- (ဂ) ပုံထုတ်စကျို၏တစ်ချပ်ပြင် မဆန့်သော နိုက်ခင်းမြေပုံတွင် မြေပူဗျားဆက် ပပ်ရှုံးလည်းကောင်း၊ နိုက်ခင်းနယ်နိုပ်ပေါ်များ ဆက်ပပ်ရှုံးလည်းကောင်း လွယ်ကွဲလျှင် ဖြန့်ဝေသည်။
- (ဃ) နိုက်ခင်းမြေပုံတစ်ချပ်၏ ဒရိယာကို သိလိုပါလျှင် Projection များအရ အရေအတွက်ကို ရောတွက်ခြင်းပြင် ဒရိယာ အကို လွယ်ကွဲ သိရှိနိုင်သည်။

မှတ်ချက်။ Projection ကို မြေပူဗျားတွင် ရေးဆွဲရှုံးမင်ပြာကို အသုံးပြု၍ ရေးဆွဲရသည်။

ရိုက်ခင်းတစ်ခု၏ အကျယ်အဝန်းကောင်

ပြောလိုင်းနှင့်မှုပါန်



ရှည်နှုန်းမျက်
A,B,C = စောက်များ
— = ပုံကြေလုပ်များ
— = ရိုက်ခင်းနယ်နိုင်
+ = စောင် / ပြောက်များ (Meridian)
----- = Offset များ

၉။ ငမြတိုင်းရာတွင် အသုံးပြုရသောသက္ကတ အချက်ပြန်လည်းများ

	ရပ်ပါ		အလဲတိုင်တည့်မတိစွာမရှိပါ
	အလဲတိုင်စိုက်ထူပါ		မြင့်ပေးပါ။
	အိမ်ရှုံးရှုံးတေပါ		အားလုံးဖုန်ပြီ
	ရှုံးသို့သွားပါ		စွားသည်
	သည်ကိုလာပါ		

၄။(၈) နွယ်ပြတ်၊ စညှင်ဝတ်လွှဲခြင်း လုပ်ငန်း ဒီဇိုင်း၊ ၁၉၇၀

နွယ်ပြတ်ခြင်း(Climber Cutting)

(က) ရည်ရွယ်ချက်

စညှင်ကူသိပင်နွယ်များကိုလည်း သုတေသင်ရှင်းလင်းရမည်။ နွယ်ပြတ်သည့်ဟူသော စကားလုံးသည် အနည်းငယ်ပေါ်၏။ ဘင်္ဂကြောင်းများ တော့တွင်းရှိ နွယ်များမှာ လက်ညွှေး၊ လက်မလောက် အရွယ်အစားများ မဟုတ်ပါ။ အချို့ လုပ်ပါတ် ၃-၄ ပေမျှ^{ပြီး} အလေးချိန် ၃-၄ တန်ဖျက်သောကြောင့် သစ်ကိုင်းများ မည်မျှ ကြိုးလေးသောဝန်ကြီး ထမ်းဆောင်နေရကြောင်း သိရှိနိုင်ပေသည်။ နွယ်သည် ကျွန်း(သို့မဟုတ်) သစ်ပင်များ၏ ထမ်းဆောင်နေရကြောင်း သိရှိနိုင်ပေသည်။ ကိုင်းတက်များမှ တဆင့် အမြားသစ်ပင်များသို့လည်း ပြာတွက်သည် အတွက် လင်းလုပေသည့် ကျွန်းမျက် (သို့မဟုတ်) သပင်များ၏ အရွက်များ စုံအပ်သော ကြောင့် နစ်ဖွံ့ဗုံးသက္ကသိုလ်ကာ အပင်သည် တဖြည့်ပြည့် ကြလုပ်မျက်ရံ၍ ပိုးဖွားရောက်များပါ ဖွံ့ဗုံးပေါ်၏။ မူများဝင် လာ၍ ပျက်စီးခံရခြင်းများ ပြုပေါ်ခေါ်သောကြောင့် နွယ်ပြတ်ခြင်းကို ဆောင်ရွက်ရမည်။

(ဂ) လုပ်ငန်းဆောင်ရွက်ခြင်း

နွယ်ဆိုင်းနေသော ကျွန်းပင် (သို့မဟုတ်) သပင်များကို ခုတ်လွှဲ၍ ပရပါး ကေားအန္တရာယ်တို့ကြောင့် အပင်ပေါ်တက်ရှိလည်း မဖြတ်ဝါးပါ။ သို့ပြစ်၍ သောက်ခြေ့၍ တစ်ချက်ပြတ်ပြီး လက်လျမ်းမှု သယူ အထက်တွင် တစ်ချက် ပြတ်ပေးရပါသည်။ နွယ်ဆွေးစုသာလျင် အလိုလိုလြှေပေလိမ့်မည်။ သို့ပြစ်၍ သစ်ထုတ်ကွက်များတွင် အပင်ကို တဆိပ်ရှိက်သည် အချိန်၌ တစ်ပါတ်ည်း နွယ်ပြတ်ထားရသည်။

(၃) ပူးတွဲ ဆောင်ရွက်ရမည့်လုပ်ငန်း

နှစ်ဖြတ်ခြင်းကိုလည်း သင်္သတ်ခြင်း၊ ပင်ဆောင်ရိုက်ချိန်များမှုတွင် တစ်ပါတည်း ဆောင်ရွက်လေရှိပါသည်။

နှစ်များသည် အပင်များ၊ ထုပ်ပါတ် ကြီးများ၊ ခြင်းအား ရပ်တန်ငြော် အထူးအဇူး၊ ထားဆောင်ရွက်ရပါသည်။

ညောင်ပတ်လွှာခြင်း(Nyaung bat Felling)

(၁) ရည်ရွယ်ချက်

ညောင်သီးများကို ငှက်တိရဲ့လွှာန်အမျိုးမျိုး၊ စားသောက်ကြောသခြင်း မျှုံးပုံးများခြင်း၊ ပဖြစ်စေရန် ညောင်ပတ်ဟူသူ့ ခုတ်လုပ်ရသည်။ ညောင်သီးသည် ကျေလရာတွင် လွယ်ကြော အညှင်ထွက်တတ်ပြီး အမြစ်သည် လေထနိုင် သစ်ခေါက်ကြားရှိ ရောင့်၊ ဖော်ယဉ်နှင့်သည် သတ္တိရှိခြင်း၊ ကြောင် ပြောမိ အမြစ်များ ဖြား၍ တွက်လာပြီး အပင်များအား လည်ပျိုးစွမ်းသက်သို့ ပတ်၍ ပေါက်လေရှိသည်။ မောက်ဆုံးတွင် ညောင်ပတ်ခံရသော အပင်သည် ကြေလို့ သေဆုံးရသည်။

နှစ်ကို ပြတ်၍ ရသော်လည်း ညောင်ကိုကား ပြတ်၍ မရပါ။ ထို့ကြောင်၊ ညောင်ပင်နှင့် ညောင်ပတ်ပင်များကို လုပ်ရမည်။

ညောင်ပတ်လွှာခြင်း၊ လုပ်ငန်း၊ ကြောင်၊ ညောင်ပတ်ခံရသည် အပင်များမှာ အကျိုးမရှိ သော်လည်း ညောင်ပြန်များခြင်းကို ထိန်းသိမ်းရာ ရောက်ပါသည်။ ရည်ရွယ်ချက်မှာ တစ်နေ့တွင် ညောင်မျိုး ပြတ်စေရန် ဖြစ်သည်။

(၂) ပူးတွဲ ဆောင်ရွက်ရမည့် လုပ်ငန်းများ

ညောင်ပတ်လွှာ လုပ်ငန်းကို သစ်ထုတ်ပြီးသည် အကွက်များတွင် လုပ်ရသော လည်း သစ်တောာဝန်၏ အထူးအမိန့်ပြင် သင်္သတ်ခြင်း၊ ပင်ဆောင်ရိုက်ခြင်း လုပ်ငန်းများ တွင် ပူးတွဲလုပ်ကိုင်ရပါသည်။

၄။(၁) **ကြိုးစိုင်းစုတေနနိဂတ် (ဘသမ်) အြေလှုပ်ခြင်းလုပ်ငန်း**

- (၁) ပြောပြန့်သောနေရာများ၏ ကြိုးစိုင်းနယ်နိမိတ် (အသမ်) ပြုလှုပ် သတ်မှတ်ရာတွင် လိုက်နာ ဆောင်ရွက် လုပ်ကိုင်ရုပ်ညွဲ အချက်များ။
- (၂) မည်သည့်ကြိုးစိုင်းနယ်နိမိတ်မဆို ဘုတ်တိုင်များကို သာမန်အားဖြင့် တစ်တိုင်နှင့်တစ်တိုင်မြင်နှင့်လောက်အောင် စိုက်ထူးရမည်။ တစ်တိုင်နှင့် တစ်တိုင်နှစ်အားလုံးထက်ပို၍ မထေးစေရ။ သာဘဝနယ်နိမိတ်များ ပြစ်လျှင် ရုပ်စင် ရရှိမှုကို တည်၍ လျော့စိုက်နိုင် သည်။
- (၃) မှန်ထင်၊ ထစ်ရန် သစ်ပင်များမရှိပါက နယ်နိမိတ်လမ်းကြောင်းအတိုင်း လမ်းကြောင်းတစ်ခုကို ခုတ်ထွင် ရှင်းလင်းထားရမည်။ မြောင်းတွေးပေး လျှင်လည်း ပြစ်နိုင်သည်။ သို့သော် စရိတ်စကားကုန်ကျမှုကို အထူးကရ မြှုပ်နှံ လိုသည်။
- (၄) မှန်ထစ်များကို တစ်ခုမှ တစ်ခုသို့ ပြင်နိုင်အောင် နီးကပ်စွာ ပြုလှုပ်ထစ် ပေးရမည်။ အရှည်(၁၅)လက်မှ အကျယ်(၄)လက်မှ အထူး(၁)လက်မှ ရှိသော (အစိုရ) ဟရရှုသားထားသည့် နယ်နိမိတ် ပျဉ်ပြားများကို သစ်ပင်အပြင့်(၁၅)ပေတွင် တစ်ခုနှင့် တစ်ခု(၁၅၀)ပေ အကွား လူများ ပြင်နိုင်အောင် ရိုက်ကပ်ထားရမည်။ သံချောင်းကို မြှုပ်အောင် ပရိက်သွင်းရှု(၁၉၂)လက်မှခန့်အပြင်ထွက်နေအောင် ရိုက်သွင်းရမည်။ ကြိုးစိုင်းအတွင်း သို့လည်းလမ်း၊ မြောင်းများ ပြတ်ဝင်သည့်အခါ လမ်း၏ ပဲယာ တစ်ပက်တစ်ချက်တွင်လည်း (အစိုရ) ပျဉ်ပြားများကို ရိုက်ခွဲထားရမည်။
- (၅) ပြောလိုတော်၍ ကြိုးစိုင်းနယ်နိမိတ်ကို ပျဉ်းပြောင်းအတိုင်း သတ်မှတ်ပါက ဖြော်ပုံတိုင်များကို တစ်တိုင်နှင့် တစ်တိုင် တစ်ဟာလုံအကွားတွင် စိုက်ထူးရမည်။
- (၆) ပြောလိုတော်၍ ကြိုးစိုင်းနယ်နိမိတ် သတ်မှတ်သည့်အခါ မထွေးပောင်း

နိုင်သည့် ဘပြုတော်တည်နေရာတစ်ခုကို ဘခြေခံထားပြီ၊ တိုင်တစ်တိုင်
နှင့် တစ်တိုင်သို့ ပရီဝမတ်တစ်ကွန်ပတ်(ခါ) (Prismatic Compass)ပြင့်
ပြေတိုင်းတာယဉ်ပြီးလျှင် ဘုတ်တိုင်များ၏၏ အရေးတိုင်းခြင်း၊ အနောက်
တိုင်းခြင်း၊ အရပ်တော် ဒီဂါရိများနှင့် အကျားအဝေးတို့ကို ပြေတိုင်း
မှတ်စုစာအပ်တွင် ထည့်သွင်း၍ ကြိုးပိုင်း၊ နယ်နိမ့်တ်မှတ်တော်တွင်မှတ်
စုတင်ထားရမည်။ ကြိုးသို့မှတ်တော်ထားရှိခြင်း၊ ဘားပြင့် အနောင်အပြင်း၊ ဘခုံ
ပြစ်သည့်အခါ တရားဝင်နိုင်သည်။ ကြိုးပိုင်းမှတ်တော်များကိုလည်း လုပြု
ရွှေ တိန်းသိမ်းထားရမည်။

(၁၀) ဘုတ်တိုင်များကိုလည်း မူလကြိုးပိုင်း ကြော်ဌာတွင် ပါရိုသည့်အတိုင်း
တသွေ့ပတ်မီး၊ သတ်မှတ် ခိုက်တွေပေးရမည်။

(၁၁) ဘုတ်တိုင်၏ ဘား(၂)ဘက် နယ်နိမ့်တ်လမ်းတွင် ဘုတ်တိုင်အစွန်း၊ ဖု
(၅) ပေါ်အကျော် အကျော်(၃)ပေး၊ အနောက်(၁)ပေါ် ပြောင်းတွေပေးရမည်။
ပြောင်းအလျား၊ သတ်မှတ်ချက်မရှိပါ။ (၁၁) ပော်နှင့်လုပောက်ပါသည်။

မှတ်ချက်။ ကြိုးပိုင်းနယ်နိမ့်တ် သတ်မှတ်ရာ၌ မှန်ထစ်နှင့် အစိုးရပျော်ပြားများကို
နယ်နိမ့်တ် လမ်းကြောင်းအမှန်အတိုင်း တသွေ့ပတ်မီး၊ ပြုလုပ်ရန် အလွန်ခဲယဉ်းသည်။
နယ်နိမ့်တ်ပျော်ပြားနှင့် မှန်ထစ်များပြုလုပ်ထားခြင်းသည် တစ်ခုနှင့် တစ်ခု ဆက်ပိုရန်နှင့်
နယ်နိမ့်တ်ကိုဖော်ပြရုသာ ဖြစ်သည်။ အပြင်း၊ အခုံပြစ်သော်၊ ငါးငါးတို့သည် တရားမဝင်ချော်။

(၁၂) တောင်ကျော်၊ ငင်တော်များရှိသောငါရာ၌ ကြိုးပိုင်းနယ်နိမ့်တ်(အသစ်) ဖြူလုပ်
သတ်မှတ်ရာတွင် လိုက်နာ ငောင်းချက်ရမည် အချက်များ၊

(၁၃) ပြုည့်တော် နယ်နိမ့်တ် သတ်မှတ်သက်သို့ ပြုလုပ်ရမည်။

(၁၄) ဘုတ်တိုင် မှန်ထစ်နှင့် ကြော်ဌာပျော်ပြားများကိုနှိုးကပ်စွာ ပြုလုပ်သတ်မှတ်
ရန် မလိုပါ။

(၁၅) မြစ်နော်ချောင်းနှင့် တောင်ကျော်များကို နယ်နိမ့်တ်အပြစ် သတ်မှတ် သည်
အခါ ဘုတ်တိုင် မှန်ထစ်နှင့် ကြော်ဌာပျော်ပြားများနှင့် ပြုလုပ်တပ်ဆင်ခြင်း
မပြုရပါ။

(၁) ပြစ်၊ ချောင်းနှင့် တောင်ကျွာ မရှိသည့် နေရာများ၊ လယ်ယာ၊ ပြုများနှင့်
နီးကပ်သည့် နေရာများတွင် နယ်နိမိတ်ကို ဘုတ်တိုင်၊ ပုန်ထစ်၊ ပျဉ်ပြား၊
များပြားနှင့် ပြုလုပ်ပေးရမည်။

(၂) ကြီးရိုင်း ဘုတ်တိုင် ရိုက်ထူရမည့် နေရာ အေသာများ

(၃) ကြီးရိုင်းပြုလုပ်ရန် အမိန့်ပြန်တတ်၊ ထုတ်ပြန်ရာတွင် အထွေးအဖွဲ့ပြသည့်
နေရာများတွင်လည်းကောင်း၊

(၄) နယ်နိမိတ် လမ်း၊ ကြောင်းပြောင်းသော နေရာတိုင်းနှင့် နယ်နိမိတ် အငောက
အထောက်အထာက် (ဥပမာ) ကျန်းကျောမှ ဝတ္ထ်စွယ်၊ တောင် စွယ်မှ
ဆွောင်း၊ ချောင်းမှ လမ်းမကြီး၊ လမ်းမကြီးမှ လွှာသွားလမ်း၊ လွှာသွား
လမ်းမှ သတ်မှတ်ထားသော နယ်နိမိတ် လမ်းများတွင်လည်းကောင်း၊

(၅) နယ်နိမိတ်လမ်း၊ ကြောင်းသည့်ထင်ရှားသော လွှာသွားလမ်းများနှင့် ချောင်း
များကို ပြတ်သည့် နေရာများတွင်လည်းကောင်း၊

(၆) နယ်နိမိတ်သည် ကောင်းစွာ သတ်မှတ်အပ်သော ထာစရာတည်သည့်
သဘာဝအတိုင်း (သို့မဟုတ်) ပြုလုပ်ထားသော အထိမ်းအမှတ်များ၊ အ
တိုင်း၊ မလိုက်ပါက နယ်နိမိတ် လမ်း၊ ကြောင်း၊ ကွဲဗျိုးသည့် ခေါင်းစိုင်းတွင်
ဘုတ်တိုင် နိုက်ထူရမည်။ မည်သို့ပြစ်စေ တစ်တိုင်နှင့် တစ်တိုင် နှစ်စာလုံး
ထက်ပိုမေးစေရ။ သစ်ပင်များ၊ မရှုံး၊ ပုန်ထစ်ထစ်ရန် ဘဏ္ဍာရပြုပြုးရိုက်
ခွဲရန် ဖြစ်စိုင်သော နေရာများတွင် ဘုတ်တိုင်များ၊ ကို တစ်တိုင်မှ တစ်တိုင်
ပြင်နိုင်အောင် ရိုက်ထူပေးရမည်။

(၇) နယ်နိမိတ်လမ်း၊ ကြောင်းကို မျဉ်းမြောင် အတိုင်း၊ ဝပြည့်/ပြုပြန်အတွက်များ၊
များကဲသူ့သတ်မှတ်ထားသည့်အပေါ် တစ်တိုင်နှင့် တစ်တိုင် တစ်တိုင်
အကွာတွင် ကြီးရိုင်း ဘုတ်တိုင်များ၊ ကို ရိုက်ထူရမည်။

၄။(၅) **အြိုးစိုင်းစုတိနိမိတ် ဖြင့်ဆင်ဖြင့် လုပ်ငန်း**

- (၁) ကြိုးစိုင်းနယ်နိမိတ် ပြင်ဆင်ရာ၏ ဘုတ်တိုင်များနှင့် ပတ်သက်၍ ဆောင်ရွက် လုပ်ကိုင်ရမည့်အချက်များ
- (၂) နောင်(၅)နှစ်တိုင်အောင် ပိုင်းတော့မည့် တိုင်များအားလုံး အသစ်လဲလှယ် ပြုလုပ်ရမည်။ ပူက်စီးအောင်သာ ဘုတ်တိုင်များ ပြန်လည်ပြင်ဆင်ရမည်။
- (၃) တိုင်များအသစ် လဲရှုံး မူလတိုင်များ နေရာတွင် နေရာမှန်ကန့်စွာစိုက်ထွေ့ရမည်။ (အကယ်၍ တိုင်စိုက်ပည့်နေရာသည် ငွေးမြောင်းလျက်ရှိသော ငရှာင်ကောင်အေားနှင့်နီးသော ငကြောင်ပြစ်အေား ရရှင်ပေသော ငကြောင်ပြစ်အောင်ကောင်ပါးတောက်နှင့်နီးသော ငကြောင်ပြစ်အေား မူလတိုင် နေရာဟောင်း ရှာမဲတွေ့သော ငကြောင်ပြစ်အေား ဘုတ်တိုင် အသစ်စိုက်ထွေ့ရန် လုံးသာပဲက ခရိုင်သစ်တော်ဦးများထံသို့ အစီရင်ခံစာ တင်ရမည်။ ငွေးအစီရင်ခံစာ နှင့်အတွက်တိုင်မောင်းနေရာနှင့် တိုင်အသစ် ပြောင်းစိုက်ရန် ရည်ရွယ် ထားသောနေရာများကိုပြသည့် ပြောင်းစိုက်ရန်ပုံရေးဆွဲ၍ ပူတွဲပေးပို့ရမည်။ ခရိုင်သစ်တော်ဦးများ ခွင့်ပြုမှသာလွှင် မူလတိုင်မောင်းနေရာမှုပြောင်း၍ တိုင်သစ်ကို စိုက်ထွေ့ရမည်။)
- (၄) တိုင်များကို ကျွန်း၊ ပျဉ်းကာတို့၊ အင်ကြောင်း၊ ပို့တောက်ကုံးသို့သော တာရှုံးည် နိုင်မည့် အသားများနှင့် စိုက်ထွေ့ရမည်။ တိုင်ကို အကောစင် အနှစ်သားကို ယဉ်းပြုလုပ်ရမည်။ တာရှုံးနိုင်မည့် အခြား သစ်အုံးရလှုံးကျွန်းစိုက် တိုင်ပြုလုပ်ရ။


- (၁၃) တိုင်များသည် လုံးပါတ်(၃)ပေရှိ၍ အလျား(၈)ပေမှ (၉)ပေ ရှိရမည်။ ထိုကို ခြန်ချုပ် တိုင်ထိပ်၏ အောက်ဘွဲ့ နံပါတ်ထိုးရန် အတွက် မျက်နှာ ပြင်ပွဲထစ် အော်အော် ပြုလုပ်ပေးရမည်။ ဆင်များ ဖျက်ဆီတတ်သော အရပ်၌ တိုင်များကို ပြုပုံပေါ်အထက်ရှိ အလျားကို လျှော့၍ နံပါတ်ထိုးရန် အနေဖြင့် ကပ်၍ ပြုလုပ်ရမည်။
- (၁၄) နံပါတ်ထိုးထားသော မှန်ထစ်သည် ကြိုးစိုင်းအပြင်ဘက် မျက်နှာမှာ တိုင် စိုက်ရမည်။ နံပါတ်သည် ပြုပုံပေါ်တွင် ကော်ပြုသည် အတိုင်း ဖြစ်ဝရ ပည့်အပြင် အရှင်သစ်တော်ထိုးမျှော် နံပါတ်အပြောင်းရန် အမိန့်ပေးမှာ သွေ့ လျှင် နံပါတ်များကို ပြောင်းရမည်။ ကြိုးစိုင်း၊ အယ်နီမိတ် ပြုပုံတိုင်များကို နံပါတ်ထိုးရန် မှာရှိလက်တဲ့သွားသည် အတိုင်း ရေးတိုးရမည်။
- (၁၅) တိုင်များကို စိုက်ထွေရှု၍ ပြုဝင် (၃)ပေရှိစေ၍ တောင်တင်းခိုင်မှာ အောင် ပြုကို ကြပ်တည်းစွာ အောင်သွင်းရမည်။
- (၁၆) ကျောက်ရှိနိုင်သော ဇနရှာများ၏ အယ်သောအခါးဆိုကျောက်ပုံသွား ပြုလုပ်ရမည်။ ကျောက်ပရှုသာ ဇူးငွေ့ ပြုပုံတိုင် ပြုလုပ်ပေးရမည်။
- (၁၇) တိုင်ထိပ်သည် ပြော၍ သနည်းဆုံး (၂)ပေရှိရမည်။ ဆင်များ ဖျက်ဆီတတ်သော ဇနရှာများ၏ တိုင်ထိပ်ကို သံဆွဲကြိုးပြင်ပတ်ထားရမည်။ သို့မဟုတ် ဇူးငွေ့ ဆင်များ ကိုင်တွယ်၍ ပရေအောင် သံဆွဲနှင့်များ ရှိက်တတ်ထားရမည်။
- (၁၈) တိုင်များကို နံပါတ်ထိုးရတွင် တိုင်ပွဲကျယ်သော သံမှိုးအောင်းများ ပြင် ကကန်းစာလုံး ပေါ်လေအောင် ရှိက်ထုံးရမည်။
- (၁၉) မှန်ထစ် ပြင်ဆင် အသစ်ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အောင် ရွက်လုပ်ကိုင်ရမည် အချက်များ :
- (၁၁) မှန်ထစ် လုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်သည် အယ်နီမိတ်တိုင်များကို တစ်တိုင်နှင့်တစ်တိုင် ဆက်သွယ်ခြင်း ပြု၍ စည်သုတေသနကြေးရိုင်းအတွင်း သို့ရင်သောအခါးမှန်ထစ်တစ်ခုကိုဖြစ်စေ၊ အနူး၊ ဂို့ပြစ်စေ ထွေမြင်နိုင်

စေရန်ပြစ်သည်။ မှန်ထစ်များသည် ကြိုးခိုးရှင်းနယ်နို့တို့သွားရာ တေလျှောက်
ကိုသာ ဉာဏ်ပြဇာခြင်းပြစ်၍ ကြိုးခိုးရှင်းနယ်နို့ပိတ် အမှန်ဟု မဟုဆရာ။
ထိုင်ကြောင့် နယ်နို့ပိတ်လမ်းတည်တည်ပေါ်၍ မှန်ထစ်ပြုလုပ်ရန် သစ်ပင်
မရှိခဲ့ဘူး၏ အမှန်နယ်နို့ပိတ်နှင့် နီးကာပ်လျက် ရှိစာသာ သစ်ပင်များကိုလည်း
မှန်ထစ် ပြုလုပ်နိုင်သည်။


- (၁) ကြိုးခိုးရှင်းနယ်နို့ပိတ်ပြင်သည့်အခါး မှန်ထစ်ပောင်းများ၊ အဆွဲး၍ ပျောက်စီ
ဆေးလျှင် ရှင်းအပေါ်၍ ဖုံးချင်နေသော အကာသားနှင့် သစ်ခေါက်များ၊
ကိုခုတ်ပေးရမည်။ မှန်ထစ်ပောင်းများ၊ အဆွဲးပျောက်လျှင် (သီ္မာဟုတ်) မူလ
မှန်ထစ်၊ ထစ်ထားသော သစ်ပင်များ၊ အာဂျာနှင့် မူလလျှင် မိမေးလောင်ခြင်း၊
လပြီခြင်းများ၊ ပြစ်လျှင် နောက်ထပ် မှန်ထစ် ထားသစ်ပြုလုပ်ပေးရမည်။
- (၂) မှန်ထစ်ထပ်ရှုပြု အခြားသစ်ပင်များ၊ ကိုရနိုင်လျှင် ကျွန်း၊ ပျော်ကတို့၊ ပီ
တောက်၊ အနှစ်မရှိသော သစ်ပင်များ၊ မျှင့်လုံးပေါ်တို့ (၃) ပေအောက်
သစ်ပင်များ၊ ကို မှန်ထစ်ထပ်ထစ်ရှု၊ မအောင်လုံးသော ကျွန်း၊ ပျော်ကတို့၊ ပီ
တောက်များ (၄) ပေထက်ပြုင်သော နှတ်ခြောက်များ၊ ကိုရနိုင်လျှင် ငြင်း
တိုကို မှန်ထစ် ထပ်ပေးနိုင်သည်။
- (၃) မှန်ထစ်များ၊ ထပ်ရှုတွင် အလျှေား (၁၈) လက်မရှိစေ၍ တံဆိပ်များ၊ ကိုရိုက်
နိုင်လောက်လောင် သစ်ပင်က အနှစ်သား ပေါ်စေရှုမည်။ မှန်ထစ်အထက်
အထပ်ကို လက်နှစ်သစ်၊ အောက်အထပ်ကို လက်သုံးသစ်နက်အောင်
ခုတ်ခေါ်ပြီးလျှင် အေးသားများ၊ ကိုပါပေါ်အောင် ခုတ်ထစ်ပေးရမည်။
အေးသား၏ ထိပ်များသည် ယုံမှားရှုက်ပုဂ္ဂိုလ်စေ၍ အောက်ဘက်ကို ဘီလူ
အဲခဲ့ပုံ ရှိနေစေရမည်။ မှန်ထစ်ကို ပြုင်နိုင်သလောက် ပြုင်အောင် ခုတ်
စေ၍ အောက်သုံးအထူးသည် ပြုပြင်မှ (၁) ပေသာက္ခာတွင် တည်ရှိစေ
ရမည်။ နယ်နို့ပိတ် တံဆိပ်များ၊ ကို မှန်ထစ် ထပ်ခုံပေါ်တွင် တည်တည်
မတ်မတ်နှင့် ထင်ရှားစွာ ရှိကြခတ်ရမည်။

(c) အကွက်များ ချွဲပြီးနောက် ကြိုးစိုင်းများတွင် အကွက်နှင့်ပါတ်ကိုယ့်ယူနစ်ထင်၏
အလယ်၌ (၁)တန်းဖြစ်ခေါ်၊ (၂)တန်းဖြစ်ခေါ်သို့သာ့စွာ ရိုက်ခတ်ပြီးလျှင်
နယ်နိမိတ်တံပိုပ်များကိုထင်ရှားစွာ ငြင်းနှင့်ပါတ်များအပေါ် နှင့် အောက်
သေးဘက်များတွင် ရိုက်ခတ်ရမည်။

- (d) ဘတ်တိုင်များ၏ အနီးနယ်နိမိတ်လမ်း၊ ပုံ/ယာ (၂)ဘက်တွင် (၂)ဆင်
ယူနစ်ထင်ပင် (၂)ပင် သို့မဟုတ် (၃)ပင် ထစ်မှုတ် ပြုလုပ်ပေးရမည်။
(e) ယူနစ်ထင် မျက်နှာပြင်သည် ကြိုးစိုင်းအပြင်သို့ မျက်နှာမှ ပြုလုပ်ထားရ^၅
မည်။
(f) ဝါယံုင်းနယ်နိမိတ်တံပိုပ်မှ "ဘရိုရှု" ဟုမြန်တော်သည်တံပိုပ်ဖြစ်သည်။



ယူနစ်ထင်များ





(ကြိုးရိုင်းဖန်တီး)

ကြော်ပြာ ပျဉ်ဗြား



- (၃) နယနိမိတ် ကြော်ပြာ ပျဉ်ဗြား(အရိုးရ) ပြုလုပ်တပ်ဆင်ခြင်းနှင့်
ပါတ်သက်၍ အောင် ဥက္ကလာပ်လိုင်ရမည့် အချက်များ
- (က) ကြိုးရိုင်းပျဉ်ဗြားများကို သော်များနှင့် ပြုလုပ်များကြိုးရိုင်းအတွင်းသို့
ဝင်သော ဇူးရှာရှိမြင်းပွဲ လမ်းသားနှင့်ဘက်လုံးတွင် ရိုက်ကပ်ရမည်။
- (ခ) လယ်ယာများ၊ ကြိုးရိုင်းနယနိမိတ်နှင့် နီးသည်နေရာမြှုပ်ဖြစ်စေ၊ မှန်တစ်
ထိုနိုင်ငံလေက်သားသစ်ပင်များ၊ နည်ပါးသည်နယနိမိတ်တစ်လောက်
တွင်ဖြစ်စေ၊ တစ်ခုနှင့် တစ်ခု ပေ(၁၅၀)အကွာတွင် ရိုက်ကပ်ရမည်။
တော်သော နေရာတစ်လောက်၌ ကြိုးရိုင်းပျဉ်ဗြားများ၊ ရိုက်ကပ်ရန်
မလို။
- (ဂ) ကြိုးရိုင်းပျဉ်ဗြားများကို မည်သူမဆိုပြင်နိုင်လောက်အောင် သစ်ပင်၏
ပြုမှ(၁၅)ပေအမြင့်တွင် ရိုက်ကပ်ရမည်။ ပျဉ်ဗြားသည် အရှုည်(၁၅)
လက်မှာ အကျယ်(၄)လက်မှာ အတွေ့(၁)လက်မျိန်ရမည်။ လက်အောက်
အမျှထပ်များ၊ လုံးကိုရာရှုံးအမိန့်လက်ခွဲစာအုပ်၊ မူားကိုဆက်တွေ့(၅)နှင့်
(၂၁)တွေ့တော်ပြုထားသည်ပုံစံအတိုင်းတိုင်တစ်စိုင်နှင့် တစ်စိုင်သာကြား
မည်မျှကပ်ထား၊ ကြောင်းစာရင်းကို ဖြော်ဖိုးစီးရုံးတွင် ထားရှုမည်။
ကြော်ပြာပျဉ်ဗြားတိုင်းအောက်ခဲ့သေး၊ အဖြူသုတေသနဖြီးသာများ၊ အနိုင်ရာတွဲတွေ့၍
ဆေးနက်ဖြင့် ရေးရပါမည်။

- (၄) သစ်တော်ကြီးရိုင်းနှင့် အကွက် ဘုတ်တိုင်လျှိုးများ
ဘုတ်တိုင်လျှိုးကို (၃)လျှိုး(၃)ကား ပြုလုပ်နိုင်သည်။ ယင်းတို့မှာ -
 (က) ကျောက်ဘုတ်တိုင်
 (ခ) ဝါးခြင်းယက်ကာ ပြုဘုတ်တိုင်
 (ဂ) ပိတုံးကာ ပြုဘုတ်တိုင်တို့ဖြစ်ပါသည်။
 အကျောက်ရရှိနိုင်က ကျောက်ဘုတ်တိုင်သာ ပြုလုပ်ရပါမည်။


• (က) ကျောက်ဘုတ်တိုင်ပုံစံ




(၃) ဝါးခြင်းယက်ကာ ပြောဂုတ်တိုင်ပုံစံ



(၁) သစ်သား ပိုတုံးကာ ပြော့က်တိုင် ပုံစံ




(အပေါ်ဘက်မှုပြင်ရပုံ) ထိပ်ဝာကျယ် ဇလက်ပါ



နှစ်ဆင့် မှန်ထစ်ကို အောက်ပါပုံအတိုင်း ပြုလုပ်ရသည်။

နှစ်ဆင့် မှန်ထစ်ပုံ



(နေားတိုက်ပုံ)

(ရှေ့တည်တည်ပုံ)


- (j) အတွင်းကြီးရိုင်းနယ်နိပ်တွင် အကွက်နယ်နိမိတ် ပြုလုပ်ပြင်ဆင်ရှု၍
လိုက်နာ လုပ်ကိုင် ဆောင်ရွက်ရမည် အချက်များ
အတွင်းကြီးရိုင်းသည် ကြီးရိုင်းနှစ်ခုဆက်စပ်ရာ အကြားရှိ နယ်နိပ်တ်လမ်း
ဖြစ်သည်။

- (က) ကြီးရိုင်းအပြင်နယ်နိပ်တ် ပြင်ဆင်သည့်အတိုင်း ဆောင်ရွက်ရမည်။
(ခ) နယ်နိမိတ်၏ ဝကြောင်းပြုလုပ်ပြားများ မရှိက်ကပ်ရ။
(ဂ) ထင်ရှားသော ချောင်းမျဉ်းများ၊ နယ်နိမိတ် သတ်မှတ်ထားပါက မှန်ထစ်
မထင်ရ။
(ဃ) သင်ပင်တစ်ပင်သွင် မှန်ထစ်(j)ဘက်မပြုလုပ်ရ။

- (c) ကျက်ဆုံးဘတ်တိုင်များကိုသာ ပြင်ဆင် အသစ်နိုက်တွေရန်ပြစ်ပြီး၊ နံပါတ်များကို သက်ဆိုင်ရာ အကွက်သို့ ပျက်နာမူ၍ ပြုလုပ်ရမည်။
- (d) အကွက်နယ်နိမိတ် ပုန်ထစ်များကို ပိုမိုတို့ အသစ်နှင့်ပြင်သာ အကွက်မှ သပိုင်ဘက်သို့ ပျက်နာမူ၍ ပြုလုပ်ပြီး တဲ့ဆိပ် ရှိက်ထားရမည်။
- (e) တိုင်များကို လွယ်ကူစွာ ရှာဖွေတွေ့ရှိစေခြင်းရှာ တိုင်၏(၂)ဘက်နယ်နိမိတ်တလျာက်၌ တိုင်နှင့် အနီးဆုံးသခံပေါ်(၂)ပင်(၃)ပင်ကို အထက်အောက်(၂)ဆင်ပုန်ထစ် ပြုလုပ်ပေးရမည်။
- (f) နယ်နိမိတ်တဲ့ဆိပ်မှာ (အကွက်တဲ့ဆိပ်) ပြစ်ပြီး၊ ပုန်ထစ်တွင်ရှိက်ထားသော အကွက်နံပါတ်(၃)တန်း၏၊ အထက် /အောက်နှင့် သား(၂)ဖက်မျက်နှာပြင်တွင် ရှိက်ရမည်။

သစ်တော်ကြီးရိုင်းနယ်နိမိတ်(၂)မျိုး

- (a) အပြင်ကြီးရိုင်းနယ်နိမိတ် (-----)
- (b) အတွင်းကြီးရိုင်းနယ်နိမိတ်တို့ ဖြစ်ပါသည်။ (-----)



သင်တော်မြို့ရိုးနှင့်တော်မြိုးနှင့်အကျက်များခွဲခြားရနှင့် လိုက်နာဆောင်

- (၃) သင်တော်မြို့ရိုးတော်များအတွင်း အကွက်များခွဲခြားရနှင့် လိုက်နာဆောင် ရွက်ရမည် အချက်များ။
- (၄) အကွက်ခွဲခြားရယိုစိတ်များကို တောင်ကုန်းသစ်တော်များတွင် ပြုလုပ်ပည် ဆိုပါက ပထဝီအနေအထားအရ သဘာဝနယိုစိတ်ဖြစ်သော ရေဝေ ခင်ကျော်၊ ချောင်းများကို အသုံးပြုရမည်။
- (၅) ပြုပြန့်တော်များ၏ နယိုစိတ်ကို စာတ်နိုင်သစ္စာ၊ တောင်နှင့် ပြောက် မျဉ်းခြောင့်အနေအထား သတ်မှတ်ရမည်။
- (၆) အကွက်တစ်ခုတွင် ရေဝေကျော် တစ်ခုသာလျှင် ပါဝင်စေရန်ဖွဲ့စည်းရ ပည်။
- (၇) ဒရိယာအားပြင် အကျယ်အဝန်း စတုရန်းတစ်ပိုင် (၆၄၀ ဧက) ခန့်ရှုပါ မည်။ (မြို့အုပ်ချုပ်ခြောင်၏ လုပ်ငန်းသော့အား ရှုပါသာ တိုးချွှမ်းငွေ့သည်)
- (၈) ချောင်းများကို နယိုစိတ်အပြွဲ သတ်မှတ်ထား သော သခါ ချောင်းများ အထိ မသတ်မှတ်၍။
- (၉) ပြုပြန့်တော်အကွက်ခွဲခြားကို အကျယ်အဝန်း စတုရန်းတစ်ပိုင်လျှင် ခန့်ရှုပါသော အကွက်များ ဖွဲ့စည်းရမည်။

၄။(ည) ဘက္ကက်နယ်နိမိတ် ပြင်ထင်ကြော်လုပ်ငန်း

အကွက်နယ်နိမိတ် ပြုလုပ်ပြင်ဆင်ရာတွင် ဆောင်ရွက်ရမည် အချက်များ

- (၁) လုပ်ငန်းမဝပ် အကွက်နယ်နိမိတ်ကို ပုန်ကုန်မျှရှုပါ/ပုဂ္ဂိုလ်ဆေးရမည်။
- (၂) မြို့ရိုးနယ်နယ်နိမိတ် ပြုလုပ်သက္ကသိုလ် ဆောင်ရွက်ရမည်။
- (၃) ပြော်ပြော်ပြော်များမကပ်ရ။
- (၄) ထင်ရှားသော ချောင်းမြှော်များ၊ တစ်လျှောက်နယ်နိမိတ်မှန်ထစ်ပါပြုလုပ်ရ။
- (၅) မှန်ထစ်များကို ပိုမိုတို့ညွှန်ပြုသော အကွက်မှ အပြင်သုံးမှုက်မှာမရရပည်။

- (၁၀) မှန်ထင်ဖွက်နာပြင်တွင် ညွှန်ပြသော အကျက်နံပါတ်(၃)တန်း သို့မဟုတ်
(၄)တန်းတည့်မှတ်ရွာ ရှိက်ပြီး နယ်နံပါတ်တဲ့ဆိုပါတ်၏ အပေါ် /
အောက် (၂)တန်းစီ သေား(၂)ဘက်တွင် (၅)တန်းစီ ရှိက်ပေးရမည်။
- (၁၁) အကျက်ဘုတ်တိုင်များကို ဤခိုင်းဘုတ်တိုင်များကို သို့လုပ်ကိုင်ရပါမည်။
အကျက်နံဝါတ်များထိုသော ဘခဲတွင် ညွှန်ပြလိုသေား အကျက်ဘုတ်သို့
မျက်နှာမှ ပြုလုပ်ရပါမည်။
- (၁၂) ကွက်ဆုံးဘုတ်တိုင်များကို ဂျယ်ကျွော ရှာဝါထွေးရှိရန် ဘုတ်တိုင်အ
နီးခဲ့/ယောဘက်တွင် (၂)ဆင်မှန်ထင်၊ (၂)ပင် (၃)ပင်ခန့်ပြုလုပ်ထားရ
ပည်။
- (၁၃) ဘုတ်တိုင်မှန်ထင် ပြုလုပ်ပုံကို ဤခိုင်းနယ်နံပါတ်ပြင်ဆင်ပြုလုပ်ခြင်း
တွင် စောင့်ပြထားသည့်အတိုင်း လုပ်ကိုင်လိုက်နာဆောင်ရွက်ရပါမည်။
- (၁၄) ထင်ရှားသော ရှေ့ဝါဝါကာတန်းများတွင် မှန်ထင်ကို ကျွော ပြုလုပ်နိုင်ပြီး
ပထင်ရှားသည့် ပြပြန်တွင် စိပ်စိပ်ပြုလုပ်ရပါမည်။
- (၁၅) နယ်နံပါတ်လမ်းများသွားနိုင်သည့် ဇန်နဝါရီများတွင် မှန်ထင် ပြုလုပ်ထားရှိ
ရပါည်။ ပြုလုပ်သည့်မှန်ထင်သည် အမှန်နယ်နံပါတ်လမ်းသို့ ညွှန်ပြရန်
ဖြစ်သည်။
- (၁၆) များယဉ်းသော အကျက်နယ်နံပါတ်လမ်း ပြုလုပ်ထားကြောင်း စစ်ဆေး
တွေ့ရှိရပါက အစိရင်ခဲ့တန်းအတူ အမှန်သမာ္မပါ ပြုပုံစံရှိခိုင်းများ
ထံတောင်ပြရမည်။ ပြောင်လဲပြင်ဆင်ခွဲပြုမှသာ ကျွောင်ပြင်ဆင်ရန်ပြစ်သည်။
ပိမိသော နှင့်ပိမိ ပြုလုပ်ပြင်ဆင်ရ။
- (၁၇) အကျက်နယ်နံပါတ်ပြင်ဆင်ခြင်း လုပ်ငန်းကို ကျွောန်းသင်းသတ်ခြင်း၊ သင်း
ဘပင်ဆောင် ရှိက်မှတ်ခြင်း လုပ်ငန်းနှင့် အတူများတွဲ၍ သော်လည်း
ကောင်း၊ သီးမြားသော်လည်းကောင်း ဆောင်ရွက်ရန် ဖြစ်သည်။

မြန်မာ့ရှုပ်စုလုပ်မှတ်ပိုင်းမှု တော်လှေသံအောက် ပေါ်လာသော အမှားအသာ

အိုးမှုများနှင့် ပြုလုပ်မှုများနှင့် ပြုလုပ်မှုများ

အိုးမှုများနှင့် ပြုလုပ်မှုများ

(၁၇)

(၁၈)

၄။(၄) မီးကာကွယ်ခြင်း လုပ်ငန္ဒိုး

- (၁) မီးကာကွယ်ခြင်း ပြုလုပ်လည့်သော နေရာတေသနများ
- (က) သစ်တော်စိုက်ခင်းများ
 ထိနိုက်ခင်းများကို ပါးသေးအန္တရာယ်မှ မလွတ်ဖြာက်သေး
 သော အရွယ်အစိတ် မီးကာကွယ်ရန်လိုသည်။ များသောအား ဖြင့် ကျွန်း
 စိုက်ခင်းများကို (၅)နှစ်သား အရွယ်အစိတ် မီးကာကွယ်ထားရမည်။
- (ခ) တောင်ယာနည်ပြင် မျိုးဆက်မည်၊ ဒုက္ခယာကို တောင်ယာမချက်မိတစ်နှစ်
 သို့မဟုတ် နှစ်နှစ်လောက်မှ ဉာဏ်တင်၍ မီးကာကွယ်ထားရမည်။
- (ဂ) ရောင်းတန်းဝင်သော သစ်မျိုးများ၊ ဓမ္မတာသတိုင်း ပါ့က်ရောက်လျက်
 ရှိပြီး အတောက်အတန်ကျယ်ဝန်းသော နေရာများကို ပါးကာကွယ်ရန် လို
 သောအခါး မီးကာကွယ်ထားရှိစေရမည်။
- (ဃ) အကွက်အတွင်းနှင့် အခြား နေရာများတွင် ဌာနပိုင် သစ်လုံးများရှိပါက
 ပါးမလောင်ရန် မီးကာကွယ်ထားရမည်။
- (င) အနိုင်ရာအဆောက်အအုံများ၊ တဲ့တားများ၊ သစ်ခံပို့များနှင့် ဝမြှုပ်တိုင်များ၊
 ကို ပါးမလောင်ရန် မီးကာကွယ်ထားရမည်။
- (၂) သဘာဝတော်များနှင့် စိုက်ခင်းများတွင် မီးကာကွယ်ရန် ပြုလုပ်ဆောင်ရွက်
 ထားရမည် ပါးတားလမ်းများ။
- (က) အပြင် ပါးတားလမ်း
 မီးကာကွယ်ထားသည့်အကွက် အပြင်နယ်ဖို့မိတ်တစ်လျှောက်
 များသောအား ဖြင့် အကျယ်(၅)ပေရှိ၍ အပြောင်ထွင်ပြီး ရှင်းလင်းထား
 သောလမ်းကို ခုံလိုပါသည်။ စုမြှုက်စည်းလှည်းထားရန် ဖြစ်ပါသည်။

(၁) အတွင်းမီးတားလမ်း

အတွင်းမီးတားလမ်းသည် မီးကာကွယ်ထားသည့်အကွက်အတွင်းခြုံရ၍ ငှင့်အကွက်အတွင်းမီးဝင်လောင်သောအခါတစ်ကွက်လုံးဖော်လောင်သွားစေရန် အကျယ်(၅)ပေရှိသော အပြောင်တွင်ပြီးရှင်းလင်းထားသော လမ်းကုံးနှင့်ပို့ပို့ပါသည်။ ငှင့်လမ်းကုံးလည်း တံမြေကိုစည်းလွှဲရပါပည်။ (ပုံစံ-၃)

(၂) အပြင်မီးတားကွက်

အပြင်မီးတားလမ်း၏ အပြင်ဘက်၌ ယဉ်ကျက်အကျယ်(၁၅)ပေရှုံးရှင်းအကွက်အတွင်း ပေါက်ရောက်နေသော သစ်ပင်ငယ်များ၊ ပေါင်းချွဲများ၊ ခုတ်တွင်ရှင်းလင်းပြီးရှုံးထားရမည်။ အပင်ကြီးများမခုတ်ရ တံမြေကိုစည်းမလွှဲစေရပါ။ (ပုံစံ-၁)

(၃) အတွင်းမီးတားကွက်

မီးကာကွယ်ထားသည့်အကွက်၏ အတွင်းဘက်၌ ပြုလုပ်ထားသော အတွင်းမီးတားလမ်း၏ အတွင်းမီးတားလမ်းကို ပြုလုပ်သူ့ထားပါက အတွင်းမီးတားကွက်ကုံးအကျယ်(၁၅)ပေ၊ ပေါင်းချွဲများ၊ ရှင်းလင်းခုတ်တွင်းမီးရှုံးပေးရမည်။ (ပုံစံ-၄)

မီးကာကွယ်ထားသောတော့နှင့်စိုက်ခိုး၏ အပြင်နယ်ဝိုင်တွင် တလျှောက်တွင် လည်းလမ်း၊ ပြုလမ်းများ ရှုံးနေသောအခါအကွက်နှင့် ထိုလမ်းများအကြေားတွင် မီးတားလမ်း၏ အကျယ်ပြုစေသော (၅)ပေနှင့် မီးတားကွက်၏ အကျယ်တစ်ကိုပြစ်သော ၁၂၂(၁၂၂)ပေအကျယ်ရှိတော့ကိုအပြောင်စုတွင်ပြီးတံမြေကိုစည်းလွှဲရ၍ အပြင်းသွားလမ်းအပြင်းပြုလုပ်ထားရပါမည်။ အပြင်ဘက်တွင် မီးတားကွက်ကိုထိုလမ်းများ၏ အပြင်ဘက်ကပ်၍ အကျယ်(၇၃)ပေထားပြီး ထပ်မံပြုလုပ်ရမည်။ (ပုံစံ-၂)

၅။ ဝေသခြားဆုံးရှိနိုင်သမ်္တတ္ထာတည်စတာပြုခြင်း
လုပ်ငန်း
ဘဏ္ဍာလုပ်ငန်းနည်ပြည့်များမှာ

(က) အမိန့်ကြေညာချက် ထုတ်ပြန်ခြင်း

ဒေသခဲ့ပြည်သူ အရအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို
သစ်တော်ပို့ဆောက်လုပ်ရန် ဒီဇင်ဘာ(၁)ရက်နေ့စွဲ ကြေညာရှုကြော်ဖွာတ်(၁/၂၅)ပြု၍
ထုတ်ပြန်ခံပါသည်။

(ခ) အဝိပါယ် ရှင်းလင်းချက်

ဒေသခဲ့ပြည်သူ အရအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆီသည်များ ဒေသခဲ့ပြည်သူများ၊
ကိုယ်စိုင်ကိုယ်ကျ ဒီဇင်ပတ်သက်ပြီး ဒေသခဲ့ပြည်သူလူထိလိုအပ်ချက်ပြုခေါ်သော ထင်းနှင့်
အခြား သစ်အောက်ပစ္စည်းများ၊ မလုံလောက်သည့် ဒေသများတွင် သစ်တော့အပ်များ၊
ထူထောင်ခြင်းနှင့် အစားအစာ၊ လူသုပစ္စည်းနှင့် ငွေရရှိနိုင်သွာက်လယ်ယာဆင့်
တွင် သစ်ပင်များ၊ ရုက်ပျိုးခြင်းနှင့် သစ်ထွေက်ပစ္စည်းများ ထုတ်ယူ အသုံးချုပ်ပြု၍ ကဲသုံးသော
သစ်တော့လုပ်ငန်း တစ်ရပ်ရပ် ပြုခံပါသည်။

(ဂ) ဒေသခဲ့ပြည်သူ အရအဖွဲ့ပိုင် သစ်တော့များ တည်ထောင်ရန် ခွဲ့ပြုမည့်
နေရာအောင်သများ

(က) သဘာဝတော့များ ပျက်စီးပြန်းတီးပြီး သဘာဝအော်လျှောက် ပြန်လည်
ပြစ်ထွန်းရန်ခေါ်သော ဇာတ်အောင်သများ။

(ခ) ဒေသလိုအပ်ရှုက်သွာက် သစ်တော်ထွေက်ပစ္စည်းများ၊ ထောက်ပါ့နိုင်သော
အလားအလာရှိသည့် နေရာအောင်သများ။

(ဂ) ပြုနှင့် ရရှိရန်းအပြစ်ကိုထိန်းသိမ်းရန် လိုအပ်သည့် ဒေသများ၏
ဒေသခဲ့ပြည်သူ အရအဖွဲ့ပိုင် သစ်တော့လုပ်ငန်း လုပ်ကိုင်ရန် သင့်လျှောက်
သော နေရာများ။

(ဃ) အကြောင်းကြောင်းကြောင်း ဒေသခဲ့လှထုက စီမံအုပ်ချုပ် လုပ်ကိုင်သင့်
သော သဘာဝတော့များ။

(၁) အစဉ်အလာဘရ ဒေသခံလွှာထုက စိမ့် အပ်ချုပ် လုပ်ကိုင်လာခဲ့သော
သစ်တော်မြှုပူး။

(၂) လျှောက်ထားခြင်းနှင့် ခြင်းပြုမိန့် ထုတ်ပေးခြင်း

ဒေသခံပြည်သူ့အရအဖွဲ့ပိုင် သစ်တော်တည်ထောင်လိုသူများသည် အသုံးပြုသူများ
အဖွဲ့ကိုဖွဲ့စည်း၍ သက်ဆိုင်ရာ မြို့နယ် သစ်တော်းစီးပါးမှုပါတ်စာမျက်နှာ ချိုင်သစ်တော်အရာရှိ
ထံ ဒေသခံ ပြည်သူ့အရအဖွဲ့ပိုင် သစ်တော်တည်ထောင်ခွင့်ကို လျှောက်ထားရပါမည်။ ခရိုင်သစ်
တော်အရာရှိသည် လျှောက်ထားခြင်းကို လက်ခံပါက ဒေသခံ ပြည်သူ့အရအဖွဲ့ပိုင်
သစ်တော်တည်ထောင်ရန်နေရာကို သတ်မှတ် အတည်ပြုပေးရပါမည်။ လျှောက်ထားသော
ပြုသည် သစ်တော်းစီးပါးမှုပါတ်စာမျက်နှာ ချိုင်သစ်တော်အရာရှိသည် မဟုတ်ခဲ့သော ချိုင်သစ်တော်
အရာရှိသည် ချိုင်သစ်တော်ပြုစုတိန့်သိမ်းရေး ကော်မတီ၏ လမ်းညွှန်မှုကို ခံယူရပါမည်။

အသုံးပြုသူများအဖွဲ့သည် ဒေသခံပြည်သူ့အရအဖွဲ့ပိုင် သစ်တော်တည်ထောင်ရန်
ခွင့်ပြုမိန့်ရရှိသော အခါ အပ်ချုပ်လုပ်ကိုင်မှု စီမံချက်(Management Plan)ကို သစ်တော်းစီး
ဌာနမှ တာဝန်ရှိသူများ၏ အကြောက်များ ရှုပ်ရေး ဆွဲချုပ် ချိုင်သစ်တော်အရာရှိထံ
တင်ပြီး အတည်ပြုချက်ရယူရပါမည်။ အပ်ချုပ်လုပ်ကိုင်မှု စီမံချက်ကို အတည်ပြုပြီး အောက်
အသုံးပြုသူများအဖွဲ့ အုံ ဒေသခံပြည်သူ့အရအဖွဲ့ပိုင် သစ်တော်တည်ထောင်ရုံး
လက်ပုဂ္ဂန်ကို ချိုင်သစ်တော်အရာရှိက သစ်တော်းစီးပါးမှု၊ ညွှန်ကြားရေးမှု၊ ချုပ်ကိုယ်
ထုတ်ပေးမည် ဖြစ်ပါသည်။ အဆိုပါလက်မှတ်နှင့် အတူ အသုံးပြုသူများအောက်
လိုက်နာရမည့် သစ်တော် ၃၂၈၁၊ နည်းသုပေဇွန်မှုံးနှင့် စည်းမျဉ်း စည်းကမ်း၊ ကို
ပူးတွေပေးရပါမည်။ ဒေသခံ ပြည်သူ အရအဖွဲ့ပိုင် သစ်တော်တည်ထောင်ရုံးတွက်
ပြုသော် ချွောင်ကို ကနားကုန်းကုလာအဖြစ် နှစ်(၂၀) ခွင့်ပြုမည် ဖြစ်ပါသည်။ တည်ထောင်ခွင့်
လက်ပုဂ္ဂန်ထုတ်ပေးပြီး သည် ဒေသခံ အရအဖွဲ့ပိုင် သစ်တော်များ သတ္တက်မှတ်များ အပြည့်
အစုံကို စာအပ်ချုပ်၍ ပို့ဆောင်(၂)၆၀၈ အား ဦးစီးရုံးချုပ်သို့ ပေးပို့ရမည်။

(၁) သစ်တော်းစီးဌာနမှ ပုံးမျှများ:

သစ်တော်းစီးဌာနသည် အသုံးပြုသူများအဖွဲ့အား အောက်ဖော်ပြပါ အကျော်လို့
များကို အဆဲပေးမည် ဖြစ်ပါသည် -

(က) သစ်တော်းစီးဌာနပတ်ခုတ်ပုံးအတွက် လုပ်အပ်သော သစ်စွဲနှင့်
ပျိုးပင်များ:

(ခ) သစ်တော်းစီးဌာနပတ်ခုတ်ပုံးအတွက် လုပ်အပ်သော သစ်စွဲနှင့်
အသုံးချုပ်ခြင်းဆိုင်ရာ ကိစ္စ အဝေထွင် ထာဝစ် စွဲဖြိုးတိုးတက်မျှ ရရှိစေ
ရရှိအတွက် လိုအပ်သော နည်းပညာနှင့် ကျွမ်းကျင်မျှ အကျော်လို့များ။

(ဂ) အသုံးပြုခြင်းနှင့် ရောင်းချုပ်ခြင်း:

ဒေသခံပြည်သူ အစုအစွမ်းငြင် သစ်တော်မှ စွဲကိုရှိမှသည့် သစ်တော်ထွက်ပစ္စည်များကို
အသုံးပြုခြင်း၊ ရောင်းချုပ်ခြင်းကိစ္စနှင့် ပတ်သက်၍ အောက်ပါသတိုင်း သတ်မှတ်ထားပါသည် -

(က) အသုံးပြုသူများအဖွဲ့၏ အဖွဲ့ဝင်များ: မိမိအသုံးအတွက် ထုတ်ယူသော သစ်
တော်ထွက်ပစ္စည်းများအပေါ်တွင် မည်သည့် အခွန်အကိုယ့် ကောက်ခံ
ခြင်းမပြုရာ

(ခ) အသုံးပြုသူများအဖွဲ့သည် ပိမိအသုံးမှ ပိုလုပ်စား ပိုလုပ်စား
ပျော်မှုနှင့် ရောင်းချုပ်နှင့်သည်။ အဆိုပါရောင်းချုပ်သည် သစ်တော်ထွက်
ပစ္စည်းများ ပေါ်တွင် မည်သည့် ဘွဲ့အကိုယ့် ကောက်ခံခြင်း ဖြစ်၍၊

(ဂ) အသုံးပြုသူများအဖွဲ့၏ မိမိအဖွဲ့အစည်း နှင့် အကိုယ့် လုပ်သော သစ်
တော်ထွက်ပစ္စည်းများအပေါ်တွင် မည်သည့် ဘွဲ့အကိုယ့် ကောက်ခံခြင်း
တင်ပုံရောင်းအ သည်။

(ဃ) ကျော် ပြုပေးသိတ်ပို့ရန်းချုပ်သည်ပစ္စည်းများအတောက် အောက်ပါသည်။ ကျော်
ပြုပေးသိအား ကျော်စွာ သတ်မှတ်ထားသော ဘွဲ့အကိုယ့် မှန်းထားများကို
ပေးအောင်ရမည်။

**၆။ သစ်တော့လုပ်ငန်းများ လုပ်ကိုင်ပြီးစီးသာသာစီ
ဘပြီးသတ် ဘစ်ရှင်ခံစာ တင်ပြခြင်း**

သစ်တော့လုပ်ငန်းများအား လုပ်ကိုင်ပြီးစီးသောအခါးလုပ်ငန်းပြီးစီးပြီးနောက် (၇) ရက်အတွင်း မိမိပြီးစီးအရာရှိထဲတင်ပြပေးပို့ပြီး ဦးစီးအရာရှိမှလုပ်သလိုစိစစ်ပြီး သက်ဆိုင်ရာ ဝရိုင်သစ်တော့အရာရှိ၊ ပြည့်နယ်/တိုင်း၊ ဦးစီးအရာရှိထဲ ပေးပို့တင်ပြရပါသည်။

အောက်ပါ သစ်တော့လုပ်ငန်းအချို့၏ အပြီးသတ် အစီရင်ခံစာ ရေးရာတွင် သတ်မှတ်ခေါင်းစဉ်များနှင့် နမူနာရေးသားခြင်းကိုဖော်ပြပါသည်။

- (က) စိုက်ခင်းပြီးဆုံးကြောင်း အစီရင်ခံစာ။
- (ခ) ကျွန်းသင့်သတ်ခြင်း အစီရင်ခံစာ။
- (ဂ) ပင်ကြပ်နှစ်ခြင်းသစ်ရှင်ခံစာ။
- (ဃ) သစ်မာရွေးချယ် ပင်ထောင်ရှိကိုမှတ်ခြင်း အစီရင်ခံစာ။

စိုက်ခင်းပုံစံ(၆)

.....တိုင်း.....ခရိုင်း.....မြို့နယ်.....မြို့မြိုင်း.....
စိုက်ခင်းသမှတ်.....!

(က) စိုက်ခင်း အပြီးသတ် အစီရင်ခံစာ

၁။	စိုက်ခင်းသမျိုးအစား	- စီးပွားရေးစိုက်ခင်း(ကျွန်း)
၂။	စိုက်ခင်းအမှတ်	-
၃။	တည်ထောင်သည့်ရှုစိုး	- ဘဏ္ဍာဂါရိ ခုံးရှုစိုး
၄။	တည်ဝန်ရာ	- အကွက်၊ အော်ချို့ရှင်း
၅။	နယ်နိမိတ်	- ပြည့်ပါနယ်နိမိတ် အတိုင်း
၆။	စရိယာကော်	- ၁၁၁(၅၀၀)

- ၇။ စိတ်ပျိုးသည့် သစ်ပျိုး - ကျွန်ုင်း
၈။ ပြောက်နှာသွင်ပြင်နှင့် ပြောသုံးသတေး - တောင်ဘက်မှ ပြောက်ဘက်သို့ နိမ့်
သူ့သွားပါသည်။ မတ်စောက်မျှပုံး
ဘဲ ဆင်ပြေလျှောက်နှင့်များသာဖြစ်ပါ
သည်။ အထက်ရွက်ပြတ်ရှာနော၊
တော်များပြားပြီး ပြောသုံးသတေး၊
အသင့်အတင့်ကောင်းမွန်ပါသည်။
- ၉။ စိတ်ခင်းတည်နေရာ ရွေးချယ်ခြင်း၊ အတည်ပြုခြင်းနှင့် တိုင်းတော်ခြင်း
ဘုရား-ဝါရာ ရှိခိုးများရေးစိတ်ခင်းနံပါတ်(၅၀၀)တည်ထောင်ရန်အတွက်
ပြီးနောက်၊ သစ်တော်ဦးစီးအရာရှိနှင့် ၁၄၂ သစ်တော်ဦးစီးအရာရှိတို့မှ
ကျင်းမြှင်းစစ်ဆေးရေးချယ်ချွဲ ပြည့်နယ်/တိုင်းဦးစီး ဗျာများထံမှ အတည်ပြုချက်
ရှုပွေ့ပါသည်။ ပြောနေရာတိုင်းခြင်း လုပ်ငန်းကို ၄၉၄ အောင် အောင် ၄၉၅
အဆင့်ပြောက်ခဲ့ပြီး လုပ်သားများအား တောင်ယာ ခွဲဝေပေးခဲ့ပါသည်။
- ၁၀။ မူလတော်သုံးသတေးနှင့် ပေါက်ရောက်ပင်
အထက်ရွက်ပြတ် ရောနော် တော်များပြားပြီး အထက်ရွက်ပြတ် ရောနော်
တော်ရွှောက်နှင့် အင်တိုင်းတော် အနည်းငယ်သာ ပါဝင်၍ ကျွန်ုင်းပျဉ်းကတို့၊ ပိုတောက်၊
ထောက်ကြြာ၊ သစ်ယာ၊ အင်၊ ကြွေ့သာင်းဝါး၊ ပျဉ်းဝါးများ ရောနော် ပေါက်ရောက်ပါသည်။
- ၁၁။ သစ်၊ တိုင်းထင်း၊ ထုတ်လုပ်ရန် လွှာအပ်ခြင်းနှင့် ထုတ်လုပ်ခြင်း
နှင်းခြင်း၊ တည်ထောင်ရန် ရွေးချယ်ခဲ့သော ၅၉၃ တိုင်း၊ အကွက်အမှတ်
..... ၤ သစ်များအား ပြန်ဟာသစ်လုပ်ငန်း ဘုံး လွှာပြောင်း ထုတ်လုပ်ခေါ်ခဲ့ပါသည်။
အသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ ထုတ်ယူဆောင်ရွက်ခြင်းပုံးပါ။
- ၁၂။ တောင်ယာသမားများအား တောင်ယာ ခွဲဝေပေးခြင်း
ယာသမားတစ်ဦးလျှင် အနည်းဆုံး(၂)အကာ၊ ပျော်ဗျာ(၄)အကာ၊ ဘများဆုံး(၈)အကာခန့်
လုပ်ကိုင်နိုင်သည့်သွေ့သွေ့ပိဿာ၊ အင်ဘားအလိုက် ခွဲဝေပေးခဲ့ပါသည်။ အပြုတမ်းလုပ်သား
သိမ်ထောင်စုံရေး ၅၅၅ ယာယိလုပ်သား အိမ်ထောင်စုံရေး ၅၅၆ ရှိပါသည်။

- တောင်ယာခွဲဝေပေးချင်းလုပ်ငန်းကို နှစ်မှု နှစ်တွင်
ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
- ၁၃။ တောင်ယာ စာတိခြင်း
..... နှစ်တွင် တောင်ယာစတင်ခဲ့ပါသည် နှစ်တွင် တောင်ယာ
ခုတ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။ တစ်စက်လျှင် လွှတ်စံပယာက် ယူမ်းမျှ (ဂ)ရက်
ခုတ်ပါသည်။
- ၁၄။ ပျီးဥယျာဉ်လုပ်ငန်းများ
ကျွန်းပင်ငယ်များ ပျီးဆောင်ခြင်းလုပ်ငန်းကို ကြိုးစိုင်း၊ အကွက်အမှတ်
..... တွင် ကျွန်းပျီးသိတ်ပေါင်း ကိုစော(၅၀၀) စိုက်ပျီးရန်နှင့် %
ဟင်းရန်အတွက် စုစုပေါင်း ပျီးထောင်ခဲ့ပါသည်။
- ၁၅။ ပီးရှိခြင်း
တောင်ယာ ပီးရှိခြင်းလုပ်ငန်းကို နှစ်တွင် ဆောင်ရွက်ခဲ့ပါ ပီးလောင်
ကျွမ်းမျှ အပြုအနေ ကောင်းမွန်ပါသည်။ ပီးလောင်မျှ နာခဲ့ပါသည်။
- ၁၆။ ကျွန်းခွွဲခြင်း
..... နှစ်တွင် စုံပါသည် နှစ်တွင် ပြီးစီးခဲ့ပါသည်။ ကျွန်းခွွဲခြင်း အခြေ
အနေကောင်းမွန်ပါသည်။
- ၁၇။ ပန္တက်အကွာအဝေး
၈၂၂ ပေ × ၈၂၂ ပေပြုခြင်းပါသည်။
- ၁၈။ ပန္တက်ရိုက်ခြင်း
..... နှစ်တွင် စတင်ခဲ့ပါသည် နှစ်တွင် ဆောင်ရွက် ပြီးစီးခဲ့ပါသည်။
- ၁၉။ ရိုက်ပျီးခြင်း
၈၀(၅၀၀)အတွက် ကျွန်းပျီးသိတ်ဖြင့် စိုက်ပျီးခြင်းလုပ်ငန်းကို နှစ်တွင်
စတင်ခဲ့ပါသည် နှစ်တွင် ပြီးစီးခဲ့ပါသည်။

J၁။ ဘထေးခြင်းလုပ်ငန်း

ဘထေးခြင်းလုပ်ငန်းကို နေတွင် စတင်၍ နေတွင် ပြီးစီးခဲ့ပါသည်။ ရင်သန မှုနှင့် ကောင်းသဖြင့် ကျွန်းပျီးအံတ် ကိုသာ ဘထေးခဲ့ရပါသည်။ အခြေသနနေအရ လိုအပ်လျှင် ထပ်မံ့ဟထေးနှင့် ကျွန်းပျီးအံတ် လက်ကျွန်းရှိပါသည်။

J၂။ တောင်ယာသမားများ စိုက်ပျီးသည့် သီးနှံများ

နှင့် နှင့် ဝါကိုသာ စိုက်ပျီးသူများ ပြား၍ ဝပါးနှင့် ပြောပို့အနည်းငယ်သာ စိုက်ပျီးကြပါသည်။

J၃။ ပေါင်းသင်ရှင်းလင်ခြင်း

ပထောက်ကြိုင် ပေါင်းရှင်းခြင်းကို နေတွင် စတင်၍ နေတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ကုန်ကျွမ်းများ ရှုပ် ရှုပ်(..... အေ x ရှုပ်) = ရှုပ်

ရှုတိယအကြိုင် =

တတိယအကြိုင် =

J၄။ ရိုက်ခင်းတည်ထောင်ရာတွင် ပါဝင်သော ဝန်ထမ်းအင်အား

(က)ဝန်ထမ်းအမည်နှင့် ရာထူး

(ခ)သလုပ်သမား

အဖြတ်မ်းအလုပ်သမား ဦးနှင့် ယာယီအလုပ်သမား ဦး

J၅။ ရှင်ပင်ရောတွက်ခြင်း

ရှင်ပင်ရောတွက်ခြင်းကို နေတွင် စတင်၍ နေတွင် ပြီးစီးခဲ့ပါသည်။ ရှင်ပင်ရောတွက်ခြင်းလုပ်ငန်းကို ဝန်ထမ်းအဆင့်အလိုက် တာဝန်ခွဲဝေ သတ်မှတ်၍ ရာမှုနှင့် ပြည့်ရောတွက်ပါသည်။

ကိုယ်စိုင်သည့်အကြောင်း တော်ကိုယ်အပ် ရှင်ပင်ရောင်းရေး သောပင်ရေးရေး ပေါင်း ရှင်ပင်ရေးရေး

X X X	X X X	X X X	X X X	XX	X X X
-------	-------	-------	-------	----	-------

၂၅။ မီးကာကွယ်ခြင်း

မီးကာကွယ်ခြင်း: မီးပဲရှုက် တရားသွေ့၍ အဆင့်ရွက်ခဲ့ပါသည်။ ၁၁ ပေါက္ခယ် မီးတော်လမ်း: ဖောက်လုပ်ခြင်း၊ မီးလျှန်ခြင်း၊ မီးတော်တဲ့များ၊ အဆိုန်ပြည့်ထားရှိခြင်း၊ ဝန်ထမ်းအဆင့်လိုက်၊ အာဖွဲ့သမည်းအစိုက်၊ အကာအလိုက် ပြုပြင်မတ် ဆောင်ရွက်ခြင်း၊ တိုက်ပြုလုပ်ခဲ့ပါသည်။

၂၆။ ခိုက်ခင်းတည်ထောင်များအတွက် ကုန်ကျင့်

၁၉၀၀-၁၉ ခုနှစ်၊ မီးဘူးရေး ခိုက်ခင်းကော် (၁၉၀၀)၊ တည်ထောင်ခြင်းအတွက် (ပထမ စကင်စိုက်ပျိုးသည့်နှစ်) ကုန်ကျင့်များ ငွေလုံးငွေရင်း အဆုံးစရိတ်မှု..... ကျပ် နှင့် သာမန်အသေးစရိတ်မှု ကျပ်၊ စုစုပေါင်း ပြုပါသည်။

စဉ်	လုပ်ငန်းအမျိုးအမား	ကုန်ကျင့်ကျပ်
၁။	လမြှုတိုင်းတာခြင်း	-
၂။	တောင်ယာခုတ်ခြင်း	-
၃။	မီးကာကွယ်ခြင်း(တောင်ယာခုတ်ကွဲက်)	-
၄။	မီးရှုံးခြင်း	-
၅။	အျို့ဒွေခြင်း	-
၆။	ပန္တော်ဝယ်ယူခြင်း	-
၇။	ပန္တော်ရိုက်ခြင်း	-
၈။	ကျွန်းစောင်ရွက်ခြင်း	-
၉။	ပျိုးဝထာ်ခြင်း	-
၁၀။	ရိုက်ပျိုးခ.	-
၁၁။	သယယူပို့ဆောင်ခ	-
၁၂။	အာထေးခြင်း	-
၁၃။	အားကုန်ကျေစရိတ်	-
	ငွေလုံးငွေရင်းပေါင်း	-
၁၄။	ပေါင်းသင်ရှင်းလင်းခြင်း	-
၁၅။	မီးကာကွယ်ခြင်း(ရိုက်ခင်း)	-
	သာမန်ပေါင်း	-
	စုစုပေါင်း	-

၂၇။ အငွေ့ဆု

- နိုက်ခင်းတည်နေရာပြုပုံ(လက်မ=၁ပိုင်)နှင့်
- နိုက်ခင်းပြုတိုင်းပြုပုံ(ဘာဌာနက်မ = ၁ပိုင်) ယူတွဲတင်ပြရမည်။

တာဝန်ခံဝန်ထမ်း

(ခ)ကျွန်းသင်းသတ်ခြင်း အစိရင်ခဲ့စာ

၁။ အကွက်နံပါတ်၊ အကွက်မဟုတ်လျှင် အရိယာ နယ်နံပါတ် အလားအလာ၊

၂။ စရိယာ

အကွက်ပြစ်လျှင်အရိယာအကားမြှိုင်း အကွက်မဟုတ်လျှင် ဝတ္ထုရှုနှင့်ပိုင်းပေါင်း

၃။ နယ်နံပါတ်

အကွက်မဟုတ်လျှင် အကွက်နယ်နံပါတ် အကွက်မဟုတ်လျှင် အကွက်နယ်နံပါတ်

၄။ ပြုပျိုးနှင့် ပြုပျက်နာပြင်

၅။ ပေါက်ဆရာတ်သော အပင်များ

တောာအဖိုးပျိုးနှင့် ဝါးအမျိုးအမျိုးငွေ့ဆုပြင် ယင်းတို့ဟည်ရှိရာကို ဖော်ပြ

ချက်၊ ကျွန်းပေါက်သော တောာနှင့် တည်နှုန်းများပင် ဘန်ညွှန်များအား

အခြားတား၍ ဖော်ပြချက်၊ ပြင်းအပြင် ချုပ်မျဲများ၏ အဆိုးအကား ပည့်သည့်
လုံးပါတ်များ၊ နှားပါတ်များ၊ အတွက်အတွက် သတ်မှတ်လျှင် သင့်တော်မည်ဟု ဖော်ပြချက်။

၆။ ဝစ္စတာအလျောက် ပေါက်ဆရာတ်သော အပင်များ

ကျွန်းနှင့်တက္ကအမြားအရေးကြီးသော သစ်မျိုးများ၏ အစောပင်အမြောက်၊
ကလေးများပေါက်ဆရာတ်နေပြင်း အနည်းအများ၊ မည်သည့်အကြောင်းကြောင့်
တူးမြားစွာ ပေါ်များ၊ ပြင်းနှင့်ရှားပါးပြင်း၊ ပြုစပ်ပရန် လိုအပ်သော အစုလိုက် မျိုးဦး
ပင်များ၊ ဝါးသုဉ်းခြင်း၊

၇။ သင်းသတ်ရန် ရင်နိုလုံးပါတ်ကန္ဒာ'သတ်ချက်

၂၃၇: ကောင်းပြီကိုသော်တော့တွင် ရင်စိုလုံးပါတ် ဘယ်ပဲ၊ ၆ လျှော်ပဖွဲ့
၅၅ ၅၇၇: ကောင်းမပါကိုသော်တော့တွင် ရင်စိုလုံးပါတ် ၆ ပဲ၊ ၆ လျော်မှတ်
သေးထားပြီး၊ စာရင်းဝင်များ ဘယ်ပြစ်ပါသည်။ အနာဂတ်တော့တွက်ပင်များအား၊
ငွေပေါင်းအထက် စာရင်းကောက်ယူပါသည်။ ထို့အပြင် ဒေသအလိုက် ကွဲလွှာများ
ရှိနိုင်ပါသည်။

၈။ သင်းသတ်သော အပင်များ

သင်းသတ်ပင်ရှစ်ပေါင်း၊ အုပ်စုရှိရှိနှင့်သော အပင်၊ သီးမဟာဌား၊
ရှုစွဲသော အပင်ပေါင်း၊ D.F.အတော်နှင့်တော့တွင် ပဝါးသော အပင်များ၏ နှုပ်တ်စဉ်များ၊
သတ်မှတ် လုံးပါတ်ပဲပြည့်သော်လည်း သင်းသတ်ထားသော ဇာုင်တော်များ၊ အပင်
ပေါင်းရှင်းမည့်သည့်အတွက်ပဲကြောင့် သင်းသတ်အကြောင်းကိုပြချက်၊ သင်းသတ်ပင်
များ၏ အမျိုးအစား၊ အစိုးရှုတ်တုရန်းမှတ်ထားသော အပင်များ၊ အစိုးရှုတ်လုံးသော
အပင်များ၏ ဦးစရာနှင့်နှုပ်တ်စဉ်များ၊ ကွဲက်စိုပ်စာအုပ်အရဖြစ်စေ၊ စိမ့်ကိုနှုံးအရ
ပြစ်စေ၊ ပြုလာန်း၊ သီးမဟာဌားအုပ်များထားသော ဇော်တွက်နှင့် မှိုင်းယူဉ်တ်ပြချက်၊

၉။ ဇာုင်းတန်းဝင် သော အော်လုံး၊ နှုတ်သတ်၊ သစ်လုံး၊ ဇာုင်းများ၊

များ / မများ၊ နှင့် ခုနှင့်များ၊ ချော်တန်း၊

၁၀။ လုံးပါတ် ငွေပေါင်းအထက် အားလုံး အောင်ရပည့် တော့တွက်ချုန်ပင်များ၊

အောက်ပါအတော်နှင့်အကောင်းအကျိုင်း၊ ကိုပြရပည့် -

၄' ၀' - ၄' ၁၁' ၁၁' ၁၁' ၁၁' ၁၁'

၁၁' ၁၁' ၁၁' ၁၁' ၁၁' ၁၁' ၁၁' ၁၁'

၆' ၀' - ၆' ၅' ၆' ၅' ၆' ၅' ၆' ၅'

၆' ၆' - ၆' ၁၁' ၆' ၁၁' ၆' ၁၁'

၇' ၀' - ၇' ၅' ၇' ၅' ၇' ၅'

၇' ၆' - နှင့်အထက်

၁၁။ ကုန်ကျေပည့် စရိတ်

သင်းသတ်ခါ ဆုန်ပင်တိုင်းခါ အလုပ်သမားခါ ပို့ဆောင်ခါ ပစ္စည်းများ။
ရိုက္ခာများ သယ်ဆောင်ခါ စခန်းတော်ခါ ရှေ့နံခါ ပထောင်တိုင်း ဝယ်ယူခါ ဘက္က်
နယ်နိမိတ် ပြင်ဆင်ခါ နွယ်ဖြတ် ငြောင်ပတ်လွှာ။

၁၂။ သစ်ထုတ်ယူခြင်း

အက္ကာဗု သစ်ထုတ်ယူရန် ဘဝကောင်းခုံး နည်းလစ်းများ၊ သစ်မျှားနှင့်
သောက္ခားများ၏ ဘဝခြောနနှင့် ချောင်းများ၊ မျှော်ပိတ်ဆီခြင်း၊ အမြောင်းအရာ
အထူးဖော်ပြချက်များ။

၁၃။ အပ်ပိုးကာဆိုင်း ခုတ်လွှာခြင်း

ပြုလုပ်ခဲ့သော အပ်ပိုးကာဆိုင်း အစုပ်၏ အကျိုးအပြစ်၊ အင်းအလုပ်ကို
သင်းသတ်ခြင်းနှင့် တွေ့ဘက် လုပ်ကိုင်ခဲ့သော ခုတ်လွှာသာ အပင်ပေါင်းနှင့် လုပ်ကိုင်
ပြီးစီးသော ဒုရယာ၊ တွေ့ဘက်၍ မလုပ်ခဲ့လျှင် အပ်ပိုးကာဆိုင်း အလုပ် သို့မဟုတ်၊
နွယ်ဖြတ်ခြင်း အလုပ်များ လိုမလို လိုခဲ့သော ပည်သည်အပိုင်း၌ သင့်ဆောင်းမည်
နှင့် ဝည်ယူ ပြင်းထန်စွာ ပြုလုပ်ရန် လိုကြောင်း ဖော်ပြချက်များ။

၁၄။ အသုံးပြုသော ကံဆိပ်ပုံစံများနှင့် အသုံးပြုသူများ၏ အမည်

၁၅။ အထွေထွေ

ဘောက်ပါအတန်းအတော်အတိုင်း အတော်အတိုင်း အတော်အတိုင်း အတော်အတိုင်း

ပုံးတွဲပါဝင်ရမည့် အကြောင်းအရာများ

(က) ပါဝင်ပင် ပြေပုံ (ဂလက်မ = ၁မိုင်)

(ခ) သင်းပင်တည်နေရာပြ ပြေပုံ (ဂလက်မ = ၁မိုင်)

တာဝန်ခံ ထုတ်ထိုးအမည်၊ ရာထူးမြို့နယ်
နရ်သားပြုစုသောင်းခွဲ

မြန်မာ အတိအကျင့်

..... ရှုစိုက် လအတွင်း စိုက်ခင်:

(၁)ပင်ကျပ်နတ်ခြင်း အစီရင်ခံစာ

၃၁ တည်ထော်

(က) ပြည့်နယ်/တိုင်း/ခရိုင်း

(ခ) ဖြူနှစ်း

(ဂ) ကြီးစိုင်း/ကြီးပြိုင်း

(ဃ) အကွက်/ခုတ်ကွက်

စိုက်ခင်း၏ အကြောင်းအရာ

(က) စိုက်ခင်းအမှတ်

(ခ) စိုက်ခင်းမှုတ်တ္ထဲ့တေသုပ်စာသုပ်သုပ္ပါယ်

(ဂ) စိုက်ပျိုးသည့်နှစ်း

(ဃ) စိုက်ပျိုးသည့် သာစ်ပျိုး

(င) မူလစိုက်စကား

(၁) မူလစိုက်ပင်အကွာအဇား

၃၂ ပင်ကျပ်နတ်ခြင်း အခြေခံ

(က) ယခုပင်ကျပ်နတ်သည့် တာဝန်ခံဝန်ထမ်း

အမည်၊ ရာထူး

(ခ) စောင်ဆောင်ရွက်သည့်နေ့

ပြီးစီးသည့်နေ့

(ဂ) အမှန်တက်ကယ်ဆောင်ရွက်ပြီးစီးသည့်နေ့

(ဃ) ခုတ်လှုသော ပင်ကျပ်အရေအတွက်

ရင်စွဲစုပေါ်ဘဏ်နှင့်အတူ:

၁ အောက်

၂ မှ ၃၁ သာ'အထိ

၂၁ ၄၁ ၁၁၁။

ဝိဇ္ဇာပေါင်း

- ၄။ သင်းသတ်သော ပင်ကျပ် အရေအတွက်
ရင်စို့လုံးပါတ်သတန်းအစား: ပင်ပေါ်
 ၃' မှ ၃' ၁၁'အထိ -
 ၄' မှ ၄' ၁၁'အထိ -
 ၅' နှင့် အထက် -
 ၆' နှင့် အထက် -
 ၇' နှင့် အထက် -
 ၈' နှင့် အထက် -
 ၉' နှင့် အထက် -
 ၅။ ဓတ်လဲ သင်းသတ်သော အပင်များ အပေါ်တွင် ရိုက်မှတ်ထားခဲ့သည်
တဲ့ဆိပ်တဲ့အမှတ်အသား:
ကိုင်ဆောင်ခွဲငါရသူအမည်း ရာထူး
 ၆။ ရွှေနှင့် သော အပင် အရေအတွက်
ရင်စို့လုံးပါတ်သတန်းအစား: ပင်ပေါ်
 ၁ အောက် -
 ၂ မှ ၁၁' ၁၁'အထိ -
 ၂' မှ ၂' ၁၁'အထိ -
 ၃ မှ ၃' ၁၁'အထိ -
 ၄' မှ ၄' ၁၁'အထိ -
 ၅' နှင့် အထက် -
 ၆' နှင့် အထက် -
 ၇' နှင့် အထက် -
 ၈' နှင့် အထက် -
 ၉' နှင့် အထက် -
 ၇။ ရွှေနှင့် သော အပင်များ ၅၅၂၅၂၆၆
 ၈။ ပင်ကျပ်တိုင်များကို ကာကွယ်ထားရန် ဆောင်ရွက်ချက်
 ၉။ သုံးသပ်ချက်
 ယခု ပင်ကျပ်နှတ်ထားသော ရိုက်ခင်းသတွင်း အကောင်းဆုံး အပင်များ ၅၅၂၅၂၆၆၆
 ပျော်မျော် အဖြင့်သည် ပင်ရှိသဖြင့် ရိုက်ခင်းသဆင်သတန်း:
 ဟူသတ်မှတ်ပါသည်။ ဌာနဆိုင်ရာ သတ်မှတ်ချက်အရ ပင်ကျပ်နှတ်ပြီး မောက်
 ရွှေနပင်တစ်ကာလျှင် ပျော်မျော် ပင်ရှိသဖြင့်: ယခုလက်တွေ့တွင်မူ ပျော်မျော်
 ပင်ရှိပါသည်။
- ၁၀။ အထွေထွေ

ပင်ကျပ်နှတ်တေဝန်းခု

(ယ)သစ်ဟ ရွှေးချယ် ပင်ထောင်ရိုက်မှတ်ခြင်း အစိရင်ခဲ့စာ

- ၁။ တည်နေရာ
၂။ ကြီးရိုင်း၊ ဘက္ကာ
၃။ ခရီးယာ၊ ဇက
၄။ နယ်နိမိတ်၊ အလား၊ အလာ
၅။ ခြေဖျိုးနှင့် ငြေပျောက်နာသွင်ပြင်
၆။ အသုံးပြုသော ကန်သတ်လုံးပါတ်
၇။ ပေါက်ရောက်သော အပင်များ
၈။ မှတ်တ်ဆိုပါး၊ ရိုက်ပင်များ
၉။ ငရှင်းတန်းဝင် အော်လဲ၊ နတ်သတ် သစ်လုံး၊ ပောင်းများ
၁၀။ အနာဂတ်ပော့ထွက်ချုပ်ပင်များ
၁၁။ သစ်ထုတ်ခြင်း
၁၂။ နယ်ဖြတ်ခြင်း
၁၃။ ကုန်ကျစရိတ်
၁၄။ အသုံးပြုသော တံဆိပ်ပုံစံများနှင့် အသုံးပြုသူ ဝန်ထမ်းအမည်
၁၅။ အထွေထွေ
ပုံးတွဲပါဝင်ရမည့် အကြောင်းအရာများ
၁။ မှတ်ပင် တည်နေရာပြင်မြေပုံ
၂။ ပါဝင်ပင်မြေပုံ

ပင်ထောင်ရိုက်တာဝန်ခဲ့

၇။ ဘရယ်ဘတ္တာသတ်နှင့်ပျက်များ


- (က) သစ်လုံး၊ တိုင်၊ ပျော် အရွယ်တား သတ်မှတ်ချက်
 သစ်လုံး = ခါးလည်လုံးပါတ် ၃၆။ နှင့်အထက်
 တိုင် = ခါးလည်လုံးပါတ် ၁၆၆၂။ ၂၆၆၂ သာလက်မအတ်
 ပျော် = ခါးလည်လုံးပါတ် ၁၁။ လက်မနှင့်အောက်
- (ခ) ကိုင်းဖျား၊ ကိုင်းမှား သတ်မှတ်ချက်
 အလျား(၁၀)ပေအောက်၊ စုံပါတ်(၄)ပေ အောက်၊ ကုမ္ပဏီ(၁၀)အောက်။
- (ဂ) အလိုတားတဲ့ သတ်မှတ်ချက်
 ချက်(၈)လက်မ × ထူ(၄)လက်မ × အလျား(၆)ပေ
- (ဃ) ဒေါက်တာကု အရွယ်ဘတ္တား သတ်မှတ်ချက်
 - ချက်(၈)လက်မ × ထူ(၄)လက်မ × အလျား(၂၇)လက်မ
 - ဒေါက်တာကု(၁)လုံးရွှေ့၏(၀.၅) ကုမ္ပဏီ။
 - ဒေါက်တာကု ၁၀၀ လုံးရွှေ့၏(၁)တန် သတ်မှတ်သည်။

၈။ သစ်ဝင်ဘာမြှင့်တိုင်းတားစည်း

၄၅ ဒိုက်ရီဖြင့် သစ်ပင် အမြှင့်တိုင်းနည်း

သစ်ပင်အမြှင့်သည် ABဖြစ်၏။ တိုင်းတာသုသည် သစ်ပင်နှင့် ရှုံးတိုင်းတားကိုဆုတ်
 သွားလာပြီး ရှုံးပြင်ညီမှ အထက်သို့ ငွေ့ဒိုက်ရီရင်သာအခါ၌ ရပ်၍ E သို့ အထော်တိုင်းသည်။
 EBကိုလည်း တိုင်းသည်။

များနှင့်ပုံစံနည်းကောင်းမြန်မာ



ပုံစံ

$$\begin{aligned} AE &= CE && \text{တိရှိသွေမြင်တဲ့ အတွက်} \\ BE &= CD && \text{လိုက်(၁)နဲ့ ပေါ်လိုက်(၂)နဲ့} \\ AB &= AE + BE && \text{ပြစ်သည်။} \end{aligned}$$

ပုံစံ ပြထားတော့ ကြိုက်ပျို့၌ $AB = AE + BE = CE + BE$ လွယ်ကွဲ့
 တိုင်းနိုင်သည်။ ယင်းကို လွယ်ကွဲ့ တိုင်းနိုင်တော့ ကြိုက်ပျို့၌ အပြင်ကိုရှုနှစ် ပုံ
 ၃၅ ခိုက်ရှိ တိုင်းနှင့် သစ်ပင်အပြင်တိုင်းရှား၌ ပူးကွဲ့ သုံးသည်။

ပုံစံနည်းကောင်းမြန်မာ

ဗြားရှုပ် ပြထားတော့ တိုင်းနိုင် ပုံ
 ပုံစံနည်းကောင်းမြန်မာ ပုံစံနည်းကောင်းမြန်မာ ပုံစံနည်းကောင်းမြန်မာ
 ပုံစံနည်းကောင်းမြန်မာ ပုံစံနည်းကောင်းမြန်မာ ပုံစံနည်းကောင်းမြန်မာ ပုံစံနည်းကောင်းမြန်မာ

**၅။ ဝင်ဆောင်လုံးဝတ္ထုနှင့် ပါလယ်လုံးဝတ္ထု တိုင်းသည်ဘဲ၏
ဘွားအူ**

ပင်ဆောင်၏ လုံးပတ်ကိုတိုင်းသည်ဘဲ (လက်မပြည့်)မှ တစ်လက်မဟုင်္ခါ
သည်။ ပြည့်သောလက်မကို ပယ်ရသည်။ ဥပမာ ၇ပေ၊ ၅၂၅လက်မရလျှင် ထိုလုံးပတ်
သည် ၇ပေ ၅လက်မဟုသာ ခေါ်ရမည်။

သစ်လုံး၏ လုံးပတ်ကိုတိုင်းသည်ဘဲ (လက်မဝက်ပြည့်)မှသာလျှင် တစ်လက်မ^{ဟုင်္ခါ}သည်။ ဥပမာ ၇ပေ၊ ၅၂၅လက်မရလျှင် ထိုလုံးပတ်ကို ၇ပေ၊ ၆လက်မဟုင်္ခါ^{ရမည်}။
၇ပေ၊ ၅လက်မမှ ၇ပေ၊ ၅၂၅လက်မအောက်ထိုကို ၇ပေ၊ ၅လက်မဟုသာ ခေါ်ရမည်။

အထက်ပါကွားမြေးခြင်းကို အထူးသတိပြုရန်လိုသည်။

၁၀။ သစ်လုံးထုထည်တွေတ်စုည်းများ

(က) ထုထည်မှန်တွက်နည်း

(က) ပြန်အောင်ပုံ

အလျားသည် ဖြောင်းသည်သာမက ထိပ်ဝန်ဘက်သည်
ဝက်စိုင်းပုံဖြစ်သဖြင့် -

ထုထည် = အလျား × ဖြတ်ပုံစရိယာ

(ဂ) အဖျားရှုပုံ

သစ်လုံးသည်ပြန်အောင်ပုံသဏ္ဌာန်မဟုန်ဘဲ အဖျားရှုပုံ၊ နေပါက^{ပရစ်မျိုး}သယ် (Prismoidal)နည်းပြင် တွက်ရသည်။

(အောက်ဖြတ်ပုံစရိယာ + ငဆ အလယ်
ဖြတ်ပုံစရိယာ + အဖျားပြတ်ပုံစရိယာ)

ထုထည် = အလျား × -----

(၁) အသင့်အတင့်မှန်တွက်နည်း

(၂) စပေလီယန်နည်း (Smalian)

(အောက်ခြေပြတ်ပုံစိရိယာ + အဖျားပြတ်ပုံစိရိယာ)

ထုထည် = အလျှော့ × _____

(၂) ဟူးဘားနည်း (Huber)

ထုထည် = အလျှော့ × အလယ်ပြတ်ပုံစိရိယာ

(၃) လုံးပါတ်လေးပုံတစ်ပုံတွက်နည်း


ထုထည် = အလျှော့ × ($\frac{\text{လုံးပါတ်}}{6}$)

(၁) ပုံမှန်သော သစ်လုံးများ၏ ထုထည်တွက်နည်း

(၂) လုံးပါတ်ချက်ချင်းပြောင်းသော သစ်၏ထုထည်တွက်နည်း

လုံးပါတ်ချက်ချင်းပြောင်းသော သစ်လုံး၏ ထုထည်ကိုတွက်ရာတွင်

လုံးပါတ်ခြားမှားမြင်း အတူးများပြားသော နေရာများ၌ အလျှော့မှတ်ပြီး
ဆက်နေသော သစ်လုံးတို့များဟု မှတ်ယူပြီးတိုင်းတာရသည်။




လုံးပါတ် လေးပုံတစ်ပုံတိုင်းနည်းပြင် -

$$\text{သုတေသနလုံးထုထည်} = L_1 \times (\frac{G_1}{4})^2 + L_2 \times (\frac{G_2}{4})^2 + L_3 \times (\frac{G_3}{4})^2$$

(၂) သစ်ခြမ်းကိုတွက်နည်း


ထက်ဝက်ထက်မင်္ဂလားသော သစ်ခြမ်းကို သစ်လုံးတစ်ဝက်
နှင့် ညီမျှသည့် အနေအားဖြင့် တိုင်းယဉ်ရမည်။



ဤကဲ့သို့ ထက်ဝက်ခြမ်းပုဂ္ဂိုသော သစ်မျိုးကို သစ်အနားနှစ်
ဘက်အတွင်းရှိ စက်ဝိုင်းခြမ်းကို နှစ်ဆြုံးလျှော်လျှင် သစ်လုံးအပြည့်၏
လုံးပါတ်ကို ရှုပိုမျိုးမည်။ ယင်းကို ထုထည်တွက်ရန် တစ်ဖန်ထက်ဝက်
ပြုလုပ်လျှင် သစ်လုံးခြမ်း၏ ထုထည်ဖြစ်သည်။

အကယ်၍ ၆ နှင့် ၇ သာရှိလျှင် သင့်သလိုပုန်းဆတွက်ယူရန်
လိုပေမည်။

(၃) သစ်ပဲကို တွက်နည်း




ကြုံသစ်မျိုးကိုတိုင်းသောအခါအကြီးတစ်လုံး၊ အငယ်တစ်လုံး
သတေသနထားရှိနိုင်လုံးအဖြစ်တိုင်းယူပြီး အောက်ပါအတိုင်း စာရင်းသွင်း
ရမည်။

သစ်လုံနံပါတ်	အလျား	လုံပါတ်	ကဗျာပေ
17	10'	8'5"	44.3
	12'	5'6"	22.7

(၄) ဘုရှိသော သစ်လုံးကိုတွက်နည်း


ဘုရှိသောအခါအဲလည်လုံပါတ်အမှန်ကိုပတိုင်းနိုင်၍ သစ်လုံး၏
တစ်ပက်တစ်ချက် ဒါလည်နေရာနှင့် အကွာအဝေးညီမှုသောနေရာများ
၏ လုံးပါတ်များကို တိုင်း၍ ပျမ်းမျှဖြင့် ယူရမည်။



(၅) တားရွှေပြီး သစ်ကိုတွက်နည်း

တားရွှေပြီးသစ်များကိုပကတီ သစ်လုံးအမှတ်ဖြင့်တိုင်း၍ အခွန်
တော်နှစ်ဆယ့်ရမည်။ ထွေခွဲသားကဲသို့ ရွှေထားက ခွဲသားတိုင်း သကဲ့သို့
တိုင်း၍ အခွန်တော် နှစ်ဆယ့်၏။

(၆) ချားစာချက် သိမဟတ် ထင်းယားသောလျက် တွက်နည်း



တိုင်း၍ရှုရသောလုံးပါတ်ကို သပေလျှင် ၃လက်မကျတိုး၍
ရသောလုံးပါတ်နှင့် ထုထည်ကိုရှာနိုင်သည်။

၀၀။ ပျဉ်များ၏ ထုထည်စွဲက်စည်း

ပျဉ်၏အလျှားကို ပေဖြင့် တိုင်းယူပြီး အနုနှင့် ဗျက်ကုလက်မနှင့် တိုင်းသောဝကြား
ထုထည်ရရန် အောက်ပါအတိုင်း တွက်ချက်ရသည် -

$$\text{ပျဉ်၏ ကုမ္ပဏီထုထည်} = \frac{\text{အလျှားပေ} \times \frac{\text{အနုလက်မ}}{၁၂} \times \frac{\text{ဗျက်လက်မ}}{၁၂} }{\text{အနု} \times \text{ဗျက်}} = \frac{\text{အလျှား} \times \frac{\text{အနု}}{၁၄၄}}{\text{အနု} \times \text{ဗျက်}}$$

၀၂။ ဆင်းစုံ၏ ထုထည်စွဲက်စည်း

ထင်းပုံများကို များသောအား ပြင် ထောင့်မှန်စတုဂံပုံများ အလိုက်ပုံသည်။

ထင်းပုံ၏ထုထည် = အလျှား × အနု × အပြင်

ယင်းထုထည်ကို ခေါင်းပါတ်ထုထည်ရှာသည်အခါ ၀.၆၆ ဖြင့် မြောက်ရပြီး တန်ဖွဲ့
သည့်အခါ ကုမ္ပဏီ ၅၀၀၆၇၈။၈၁၉။

ဥပမာ - ထင်းပုံအလျှေး ၃၂ ပေ၊ အနဲ့သည် ၃ ရပ်နှင့် အမြင့်သည် ၆ ပေဖြစ်လျှင်
 ထင်းပုံထုထည် = $32 \times 2 \times 6 = 384$ ကုံးပေ
 ခေါင်းပါတ်ထုထည် = $384 \times 0.45 = 172.8$ ကုံးပေ
 တန်ချိန် = $172.8 \div 90 = 1.92$

၁၉။ မီးဝေးနှင့် ထုထည် တွက်ချောင်း

(၁) ရို့တွေ့ပုံ(ထောင်မှန်စတ်ပုံ)
 ထုထည် = အလျှေး × အနဲ့ × အမြင့်

(၂) ကူးမြှောင်းပုံ(သံပုံ၊ ပြောင်းပုံ)
 d = အောက်ခြေဖြတ်ပုံအချင်း
 ထုထည် = $0.5\pi d^2$

(၃) ပါဂ္ဂဘိုလီလွှာက်ပုံ (ဘဲပုံ)(Parabola)
 h = အမြင့်
 r = အောက်ဖြတ်ပုံအချင်း: ဝက်
 ထုထည် = $2.472 \times (h + r^2)$

(၄) ဘုပ်ဆောင်း (သို့မဟုတ်) ပိရမစ်ထိပ်ဖြတ်ပုံ
 h = အမြင့်
 A = အောက်ခြေဇာတ်ပုံ
 a = အဖျားအရှိပုံ
 ထုထည် = $h \times \frac{(A + a + \sqrt{Aa})}{3}$

၁၇။ မြန်မာ့သင်လုပ်ဝန်းဘတ္တက် ကျော်းရှင်သင်ဗာ
သစ်လုံးများ ဘဝကာက်ရိုက်ရာတွင်
လိုက်ရာရမည် စည်းကာစ်းချက်များ

- ၁။ ကျော်းပင်ကိုခုတဲ့လုပ်းဖြတ်ပြီးလျှင်ပြီးရှင်း၊ သစ်လုပ်ငန်း၏ကိုယ်ပိုင်တဲ့ဆိပ်ကို
ငုတ်နှင့် သစ်လုံးထိပ်ဝများ သစ်လုံးပေါ်တွင် ရိုက်မှတ်ထားရမည်။
- ၂။ သစ်လုံးများကိုအကွက်အတွင်း ရုပ်ထားရှုံးအကောက်ရိုက်ပေးရမည်။
- ၃။ သစ်လုံးများကိုအကောက်မရိုက်မဲ့အကွက်အတွင်းမှ ရွှေပြောင်းခြင်းမပြုရ။
- ၄။ အကွက်အတွင်းမှ ရွှေလျားခဲ့ဖြုံးစစ်ဆေးခြင်းမပြုနိုင်သော သစ်လုံးများကိုထွေ့ရှိ
ပါက အမျှပြုစဉ်ပြီ ၁ကဲ့ငွေတောင်ခဲ့ရန်အတွက် ကိုယ်ပိုင်တဲ့ဆိပ်ရှိရှုံးသီးမြား
စာရင်းပြုလုပ်ပြီးအခြားသစ်လုံးများနည်းတဲ့အကောက်ရိုက်ပေးရမည်။
- ၅။ အကောက်ရိုက်နိုင်ရန်အုတွက် သစ်လုံးများကိုပိုင်းဖြတ်ထားပြီးဖြစ်ရမည်အပြင်
ခဲ့လည်းတွေ့နဲ့များ အဆင်သင့်ပတ်ထားရှုံးထိပ်များ လွှာထားရမည်။
- ၆။ ထိပ်နှစ်သာက်လုံးတွင် အကောက်တဲ့ဆိပ်များကို အပြည့်ရိုက်မှတ်ရမည်။
- ၇။ အကောက်ရိုက်သောအခါ သစ်လုံးများကိုင်တွယ်ရွှေပြောင်းခြင်းပြုနိုင်ရန် သစ်
လုပ်ငန်းမှ အလုပ်သမားများအသင့်ထားရှုံးရမည်။
- ၈။ အကောက်ရိုက်ခြင်းများနှင့်မူးမူးရရှိစေရန် သစ်တော့လွှာနမှတာဝန်ကျေသူဝန်ထဲ
အား သက်ဆိုင်ရာ သစ်လုပ်ငန်းရုံးခွဲ့တစ်လုပ္ပါယ်ရက်(၂၀)တွောက်ထားရှုံးပြီး
ဆောင်ရွက်စေရမည်။ အကွက်အတွင်း အကောက်ရိုက်ခြင်းလုပ်ငန်းကို ပျော်မျှ
တစ်လုပ္ပါယ် တစ်ဦးအတွက် (၂၀၀၀)တန်ခို့နှုန်းပြီးစီးအောင်ရိုက်မှတ်သင့်သည်။
- ၉။ အကွက်အတွင်း အကောက်ရိုက်ရာတွင် သစ်လုပ်ငန်းမှ အနည်းဆုံး ငြောင်းအုပ်
အဆင်၊ သစ်တော့လွှာနမှ အနည်းဆုံး တော့အုပ်အဆင်ဝန်ထမ်းများနှင့်ပူးတွဲ
ဆောင်ရွက်စေရှုံး(သစ်တော့ပုံစံ-၁၈/ကျော်း)၊ (သစ်တော့ပုံစံ-၁၈/သစ်ဗာ)တွင်
ပူးတွဲ လက်မှတ်ရေးထိုးရမည်။

- ၁၀။ အတိုင်းစာရင်းသူပြီးနောက် လက်ခံစာရင်း(A.S)(Acceptance Statement)နှင့်
အခွန်ငွေပေးသွင်းချလဲကို သစ်တော်ဦးစီး အရာရှိမှ အနီးဆုံး တစ်လျှင်တစ်ကြို့ပဲ
ပြစ်စေအကောက်ရှိက်ပြီးတိုင်းပြစ်စေ၊ ပြုပြင်ငွေအဲချုပ် သစ်လုပ်ငန်း မန်နေဂျာ
ထဲသို့ လက်မှတ်ရေးထိုးရန်နှင့် အခွန်ငွေ ပေးသွင်းရန် အမြန်ဆုံး ပိုရှုမည်။
- ၁၁။ လက်ခံစာရင်း(A.S)ကို မန်နေရွာမှ စစ်ဆေးပြီး သဘောတူ လက်မှတ်ရေးထိုး၍
ပို့ဗျာတစ်စောင်ကို ယူထားပြီး ကျွန်ုပ်ဗျာကို သစ်တော်ဦးစီး အရာရှိထဲ အမြန်ဆုံး
ပေးပိုရှုမည်။ ငွေအပြင် ချလဲအရ ပေးသွင်းရန်ရှိသော အခွန်ငွေကိုတစ်လအတွင်း
ပေးသွင်း၍ ငွေပေးသွင်းပြီး ချလဲဗျာကို သစ်တော်ဦးစီး အရာရှိထဲ ပြန်ပိုရှုမည်။
- ၁၂။ အကောက်ရှိက်သော သစ်လုံးများကို သစ်လုပ်ငန်းအတွက် သတ်မှတ်သည့် သုံး
ပြောင့် အဝကာက်တဲ့ဆီပိတုံးပြောင့် ရှိက်မှတ်ရှုမည်။
- ၁၃။ သစ်လုပ်ငန်း မန်နေဂျာသည် စဉ်ဆက်မှုပါက၊ ပျက်ကွက်မှုအတွက် ဒက်ငွေပေးစောင်
ရန် ရှိပါက၊ ကျွေသင့်သော ဒက်ငွေကိုတစ်လအတွင်း ပေးသွင်း၍ ငွေပေးသွင်းပြီး
ချလဲဗျာကို သစ်တော်ဦးစီး အရာရှိထဲ ပြန်ပိုရှုမည်။
- ၁၄။ သစ်တော်ဦးစီး အရာရှိသည် ကျွန်ုပ်နှင့် သစ်မာ အကောက်ရှိက်မှတ်ခြင်း၊ လျှပ်စီးရှင်ခံစာ ပူးတွဲပါပုံစံ၊ ကရာ - ၁ / ကျွန်ုပ်၊ ကရာ - ၂ / သစ်မာ အတိုင်း
ပြည့်စွက်၍ ပို့ဗျာကို အောင်ကြားရေးမှု၊ အောင်ကြားရေးမှု၊ (စီမံကိန်း)နှင့် သက်
ဆိုင်ရာ ပြည့်နည်/တိုင်း ဦးစီးမှု၊ ထဲသို့ လစဉ် လဆန်း (၂၀)ရက်နေ့ အရောက်
ပေးပိုရှုမည်။

၅။ သစ်များကို ဘဝတာက်တဲ့ထိပ် ရှိက်ဖြင့် လျှို့
တိုးတာခြင်းနှင့် ဘဝတို့တဲ့ ပြုတာဘုရ်တွင် ပေါ်ဖော်ခြင်း

ဘချုပ်လိုင်စင်၊ ပါမစ် အရ ထုတ်ပေးခသာသစ်များ၊ အစိုးရပိုင်သစ်များ၊
ကြိုင်းခံးရှုံး လေလံ၊ စသည်တို့ဖြင့် ရောင်းချုပြုးသော သစ်များကို ကျသင့်သော အခွန်
ထတ်ပုံ ကောက်ခံနိုင်ရန် တိုင်းတာစစ်ဆေး၍ အခွန်တော် ပေးဆောင်ပြီးခကြာင်း၊
ဖော်ပြီးည့်သက်ဆိုင်ရာတဲ့ဆိုပ်များ (အကောက်တဲ့ဆိုပ်၊ ရောင်းတဲ့ဆိုပ်၊ ပိုမိုသုံးတဲ့ဆိုပ်)
ကို ရိုက်ပို့တဲ့ရာသည်။ ငှုံးတဲ့ဆိုပ်များ မရိုက်ပို့သစ်များကို တိုင်းတာရန် လိုအပ်သည်။

(က) တဲ့ပ်မရိုက်ပို့ စစ်ဆေးခြင်း

(၁) သစ်ဓာတ်တွင် ရှုံးရန်သာ သစ်များဖြုံပါက ငြင်းသစ်များပေါ်တွင်
ရှုံးမှတ်ထားသော သစ်ကုန်သည် ကိုယ်ပိုင်တဲ့ဆိုပ်များကို လွယ်ကွဲ့ပြင်တွေ့
ငဲ့နေရန် သစ်များ၏ ရွှေ့သွေ့ရှုံးမှတ်ထားရမည်။

(၂) စစ်တဲ့ဆိုပ်ရိုက်ပြီးမှ အကောက်တဲ့ဆိုပ်ရိုက်ရန် အထူးစည်းကမ်းများ
သစ်မှတ်ပါရို့ကဲ့ဂုဏ်းစစ်တဲ့ဆိုပ်များကို အခိုက်ထား၍ ယုန်းပုံမှန် စစ်ဆေးရမည်။

(၃) သံပိုင်ရှင်၏ ကိုယ်ပိုင်တဲ့ဆိုပ်များ ထင်ရှားပို့သွာ့ရိုက်မှတ်ထားရှုံးစွဲ
ရမည်။ သစ်များပေါ်တွင် ကိုယ်ပိုင်တဲ့ဆိုပ် တစ်ဖျီးထက် ပို၍ ရိုက်ခတ်ထားခြင်း
မရှိနေရန် စစ်ဆေးရမည်။ တဲ့ဆိုပ်များကို ခုတ်ဖျက်ခြင်း၊ ပုံသဏ္ဌာန်အသွေးပြောင်း
လဲနှင့် ပြုလုပ်ထားသည့် အမှတ်အသားများ မရှိစေရ။

(၄) သစ်များပေါ်တွင် ဖမ်းတဲ့ဆိုပ်များ ရိုက်မှတ်ထားခြင်း ပရှိစေရ။ ဖမ်းတဲ့ဆိုပ်
များ ရိုက်မှတ်ထားလျှင်လည်း လွှာတ်တဲ့ဆိုပ်၊ ရောင်းတဲ့ဆိုပ်များ ရိုက်မှတ်ထားခြင်း
ရှိပို့ စစ်ဆေးရမည်။

(၅) လိုင်စင်၊ ပါမစ် စချုပ်အရ ထုတ်ယူခွင့်ပြုသော သစ်အမျိုးအစားသာ
ဖြစ်ရမည်။

(၆) အကောက်ရိုက်၊ တိုင်းတရှိနှင့်ပြထားသော နေရာတွင်သာ စုပုပြီး
ပြစ်ဆောင်ည်။

(၇) လိုင်စင်၊ ပါပစ်စာဆူးအရ ဆုံးခုံးတိုင် ရောက်သည့်ရက်ထက် ကျော်
လွန်လျှင် တိုင်းတာခြင်း၊ အကောက်တဲ့ဆိပ်ရိုက်မှတ်ခြင်း မပြုလေ့လှုပါ။

(၈) ငါတ်ရင်းအကောက်ရိုက်တိုင်းတာပါက ခွင့်ပြသော သစ်မျိုးများ ဖြစ်စေ
ရမည်။ ခွင့်ပြသော နယ်နိမိတ်စရိယာအတွင်းမှ ရုတ်ပြတ်ခြင်းပြစ်ရမည်။ လိုင်စင်
ဝည်းကမ်းချက်များ မှန် မည်သူတ်က တိုင်းတာ တဲ့ဆိပ်ရိုက်ခြင်း မပြုရ။ အမှုတွဲ
ပြုလုပ်၍ ဆိုင်းငဲးသားရမည်။

(၉) သစ်လုံးများကို တိုင်းတာခြင်း

သစ်လုံး၏ သလျား၊ ကို တိုင်းတော့အခါ သစ်လုံးအလျား၊ ရှိသာ၍ တစ်ပက်စွန်းများမှ
တစ်ပက်စွန်းအများထဲ တိုင်းရသည်။ သစ်နဟားကို ချုပ်လှပ်၍ မတိုင်းရ။ သနီးသုံးပေသရှိရိုး
ယူရမည်။ (၁၀' - ၅' = ၁၀' ၁၀' - ၇' = ၁၉')

သစ်လုံးအလျား၏ အလယ်မဟုတ်ဘွင် ခါးလယ်လုံးပါတ်ကို တိုင်းရမည်။
ခါးလယ်ကျေသော နေရာတည့်တည့် "သူည်" တဲ့ဆိပ်ကိုကန်လုပ်ဖြတ်၍ အနည်းဆုံး (၃)လုံခုနှင့်
စိုးရိုက်ထားရမည်။ နောက်တစ်ကြိမ် ပြန်တိုင်းလျှင် ခါးလယ်လုံးပါတ်ကို အဂ္ဂယ်တကူ
စုစုပေးနိုင်ရန်ဖြစ်သည်။ လုံးပါတ်အနည်းဆုံး လက်ပသရှိ ယူရမည်။ (၅' - ၃၅' ၄' - ၄၅')
အောက် = ၅' - ၄'၊ ၅' - ၄၅' အထက် = ၅' - ၅')။ ခါးလယ်လုံးပါတ် တိုင်းတာသော နေရာများ
ဘုံ၊ ကိုင်းတက် စသည် ပုံသဏ္ဌာန် မည်သူတ်မျှများ ရှိနေပါက ငါးခါးခါးလယ် နေရာများ
အပေါ်ဘက်၊ အောက်ဘက် အကွာအဝေးတွေသော နေရာနှစ်ခုတွင် တိုင်း၍ ရသော
ခါးလယ်လုံးပါတ် နှစ်ခု၏ ပျမ်းမျှကို တွက်ယူရမည်။ အခေါက်အခွဲပါဘဲ တိုင်းရမည်ဟု၊
အပိန့်တစ်ခုတွင်ရှာ ပရှိခဲ့လျှင် သစ်ခေါက်၊ သစ်ခွံကိုပါ ပတ်၍ တိုင်းရမည်။ သို့သော်
သစ်ပိုင်ရှင်သည် မတိုင်းတာပါ သစ် ခေါက်ကို လိုအပ်သလို ခွားရှုံးတာနှင့်သည်။

သစ်များကို မတိုင်းတာမိ အကောသားကို ခုတ်ထားလျှင် သစ်ခွဲသားဟု ယူဆ၍
အခွန်တော် နှစ်ဆုံးဖြင့် တွက်ချက် ဝကှောက်ယူရပည်။ ပါးခြစ်သစ်အတွက် သီးသန့်
စာချုပ် လိုင်စင်ဖြင့် ထုတ်သော သစ်များအား သစ်ခွဲက်အတွက် လျှော့၍
တိုင်းနိုင်သည်။ အချိန်ယုံများတွင် ခါးလယ်နေရာများမြဲသာ အခွဲကိုစွာ၍ ထားစေပြီး
တိုင်းတာကြသည်။

(၇) တိုင်းတာရင်းစာအုပ်တွင် ရေးမှတ်ခြင်း

သစ်များ၏သလွှား၊ လုံးပါတ်တိုင်းတာပြီးလျှင် (Forest S - 18) ပုံစာရသတ်မှတ်
ထားသော တိုင်းတာရင်းစာအုပ်တွင် ရေးသားရမည်။ ရှင်းစာအုပ်များကို တဲ့ဆိပ်တစ်မျိုးစီ
အတွက်တစ်အုပ်စီ သီးခြားထားရှိရမည်။ (သုံးပြောင့် အကောက်တဲ့ဆိပ်၊ အရိုင်း အကောက်
တဲ့ဆိပ်၊ ဇရာင်းတဲ့ဆိပ်) နံပါတ်စဉ်ကိုလည်း သီးခြားစာခွဲရှိထိုးထားရှိရမည်။ တဲ့ဆိပ်ကို စောင်
သုံးသော ငန်မှုစွဲ၍ နံပါတ်စဉ်(၁)ဖြစ်ပြီး၊ အနာက်ထပ် ကဲဆိပ်တုံး မလဲမချင်း၊ နံပါတ်စဉ်
စာခွဲဆက်တည်း ထားရမည်။

တိုင်းတာရင်းစာအုပ်တွင် တိုင်းတာပြီး ၂၄ နာရီအတွင်း မင်္ဂလာပြီး ပြီးပြီး
မည်။ တိုင်းတာရင်းစာအုပ်အရာရှိ၏ လက်မှတ်နှင့် ငန်ခွဲများကို စာရွက်တိုင်းအောက်တွေ
ရေးထိုးရမည်။ သစ်လုံးများ၏ နံပါတ်စဉ်ကို အစဉ်လိုက် ရေးသွင်းရမည်။ စာမျက်နှာ
စာခွဲရွက်ပြီးလျှင် အနာက်၌ အချုပ်စာရင်းဖြုံလုပ်ရမည်။

တိုင်းတာရင်းစာအုပ်တွင် စာမျက်နှာတစ်မျက်နှာအတွက် စာရွက်(၃)ရွက် ပါရီပြီး
ပင်ခံစွဲခဲ့၍ ရေးသားခြင်းဖြင့် များယွင်းခြင်း၊ နည်းပါးပြီး တစ်ကြို့ပါး တစ်ကြို့ပါး တည်းနှင့် ရေးသားပြီး
ပြစ်စေသည်။ စာချုပ်၊ လိုင်စင်၊ ပါမစ် တစ်စောင်စီအတွက် သီးခြားရေးသားရမည်။
တစ်စောင်အတွက် တစ်ကြို့ပါး တိုင်းတာတဲ့ဆိပ်ရှိက်၍ ပြီးလျှင် ပြီးချင်း အောက်ပါအတိုင်း
စာရင်းချုပ် စာတမ်း ရေးသားရန်လိုသည်။

နိုင်လွယ်စားမှတ်ပြုခြင်းအတွက်

- (၁) နောက်ဆုံးမျက်မှတ်တွင်ဖြစ်စေရန်မှာ ကျောဘက်တွင်ဖြစ်စေရန်တဲ့မျက်မှာတိုင်းရှိ အချုပ်စာရင်းများသားလုံးကို ငရှု၍ ပေါင်းပေးရမည်။
- (၂) တိုင်းဟာတ်ဆိပ်ရိုက်မှတ်သော သစ်လုံးပေါင်းတန်ဖိုးကို တွက်၍ သတ်မှတ်သော ဆန္ဒန်တော်မူန်ဖြင့် ကျုသင့်သော ဆန္ဒန်ငွေပေါင်း(ပေးသွင်းရန်)
- (၃) အောက်ပေါ်ခေါင်းစဉ်အရ လိုအပ်သလို စာချုပ်စာရင်းအောက်တွင် ရှုံးသွင်းရမည်။

- (က)ငွေဘာရင်းဦးဝရှုံးပါတ်စဉ်နှင့် ငန္ဒ္ဓာ
- (ခ)ငွေသွင်းသော ဘဏ်၊ ချုလုံးပါတ်နှင့် ငန္ဒ္ဓာ
- (ဂ)ဘီလ်ပြေစာ နံပါတ်နှင့် ငန္ဒ္ဓာ
- (ဃ)ယခင်ထုတ်ယူသောတန်း
ယခုထုတ်ယူသောတန်း!
- ရုရွှေပေါင်းထုတ်ပြီးသောတန်း!
- ခွင့်ပြုသောတန်းပေါင်း
လက်ကျေန်တန်း/တန်းပို့!
- (ဤ) သစ်လုံးပေါ်တွင် ရိုက်မှတ်သော တံဆိပ်ပုံကို ပင်ဖြင့် စာမျက်မှာတိုင်းတွင် ရိုက်မှတ်ပေးရမည်။
- (၅) တိုင်းတာတံဆိပ်ရိုက်မှတ်သူ အရာရှိ၏ လက်မှတ်နှင့် ငန္ဒ္ဓာ

အတိုင်းစာရင်း စာအပ်တစ်အပ်မှ အခြားတစ်အပ်သို့ ကုန်စုံ၍ ကျေးဇူးလျှင် မောက်စာအပ်တွင် နံပါတ်စဉ်စက်၍ ရေးသွားရမည်။ ပြီးဆုံးသွားသော နောက်ဆုံး စာမျက်မှာပေါ်တွင် အထက်ဖော်ပြပါ စာရင်းချုပ်များ ငရှု၍ ပိတ်ရမည်။ ငင်းအတွက် သီးခြားတွက်ခြင်း၊ ချုလုံးခြင်း၊ ဘီလ်ပြေစာ ထုတ်ပေးခြင်းများကိုသီးခြားပြုလုပ်ပေးရမည်။ နောက်တစ်အပ်အတွက် သီးခြား လိုအပ်သလိုပြုလုပ်ပေးရန် ဖြစ်သည်။ တိုင်းစာရင်း စာအပ် စာမျက်မှာတိုင်း၏ အပေါ်ဘက်တွင် လိုင်စင်စာချုပ်ပါ ပေါင်းပေးရန် ငန္ဒ္ဓာရေးမှတ်ရမည်။ သစ်လုံးပေါ်တွင် ရိုက်မှတ်ထားသော သစ်ထုတ်ခွင့်ရသူ၏ ကိုယ်ပိုင်တံဆိပ်ကိုပါ ရေးသားဖော်ပြရန် လိုသည်။

(ယ) သစ်လုံးများပေါ်တွင် တံဆိပ်ရှိက်ခြင်း

သစ်လုံးများကို တိုင်းတာလျက်ပင် အခွန်တော်တံဆိပ်နှင့် သက်ဆိုင်ရာ နံပါတ်စဉ် ကဏ္ဍားများကို ဖုန်ထစ်များထစ်၍ ရှိက်ရှုတဲ့သည်။ သစ်လုံးထိပ် နဲ့ အောက်တွင် ဖုန်ထစ် ပြုလုပ်၍ လည်းကောင်း၊ ဖောင်တွဲပါက ပိုတုံးမတင်နှင့်သော နေရာတွင် ဖုန်ထစ်ပြုလုပ်၍ လည်းကောင်း၊ နံပါတ်စဉ် (၂)တန်းနှင့် အခွန်တော်တံဆိပ် (၄)လုံးများ ရှိက်ပေးရမည်။ ကုန်းပေါ်တွင် တံဆိပ်ရှိက်တိုင်းတာပါက သစ်လုံးထိပ်နှစ်ဘက်၌ ပါ လိုအပ်သလို တံဆိပ်များကို ထင်ရားပါသွားနှင့်များနှင့်သူများအောင် ရှိက်ရှုတဲ့သည်။ အနှစ်သားပေါ်တွင် ဦးစားပေး၍ ရှိက်ရမည်။

၁၆။ ဓမ္မရာတာ ထုတ်ဝပ်ခြင်းနှင့် ဝင်စေးခြင်း

ဓမ္မရာတာဆိုသည်မှာ သစ်တော်တွက်ပစ္စည်းများကို ပြည့်တွင် ဖြူနှယ်ကျော်၍ သယ်ယူရွှေ့ပြောင်းနိုင်ရန် နိုင်ငံတော် ပြုပိုင်ပို့ပြားမှု တည်ဆောက်ရေးအဖွဲ့မှု ထုတ်ပြန်ထားသော သစ်တော်ဥပဒေ(၈/၉၂)အရ ထုတ်ပေးသည့် ခွင့်ပြုမီနှင့်ဖြစ်သည်။

(က) ဓမ္မရာတာထုတ်ဝပ်ခြင်း

သစ်တော်ဥပဒေပုဒ်မ(၂၃)၊ ပုဒ်မခွဲ(၁)တွင် ဖော်ပြထားသည့် ဓမ္မရာတာ မလိုသော အသေးစိတ်များမှာ –

- (၁) သစ်တော်တွက်ပစ္စည်း ထုတ်ယူခွင့် ပြုထားသည့်နေရာအောက်တွင်း သယ်ယူရွှေ့ပြောင်းခြင်း။
- (၂) သတ်မှတ်သည့် အရေအတွက်ထက် မပိုင်သော စီးပွားဖြစ်မဟုတ်သည့် အသေးစိတ် သစ်တော်တွက်ပစ္စည်းများ သယ်ယူခြင်း။
- (၃) စည်ပင်သာယာ နယ်နိမိတ် တစ်ခုအတွင်းရှိ ဖြူနှယ်တစ်ခုမှ တစ်ခုသို့ သယ်ယူရွှေ့ပြောင်းခြင်းတို့ ဖြစ်ပေါ်သည်။
- (၄) ဖြူနှယ်အတွင်း သယ်ယူရွှေ့ပြောင်းခြင်း။

မျှောက်တွင် ဖော်ပြရန် အချက်များ

- (၁) သစ်ဖြစ်ပါက သစ်သမျိုးသမည့်နှင့် သစ်လုံး(သို့ဟုတ်)ခွဲသား
အင်ရအတွက်။
- (၂) အခြားသစ်တော့ထွက်ပစ္စည်းဖြစ်ပါက အင်ရအတွက်နှင့် အဖို့
အထား။
- (၃) သစ်လုံ့နှင့် ခွဲသားများပေါ်၍ ပရီသည် တဲ့ဆိပ်အမှတ်အသား၊
သယ်ယူစည်း ခိုးလမ်းဆုံး
- (၄) မျှောက်ထဲတော်ပေါ်မျှော်နှင့် အုံခန်းတိုင်သောင့်နှစွဲ
- (၅) လမ်းခရီးတွင် ရုပ်တန်း၏ စစ်ဆေးခံရမည် သစ်တော့ကင်းရုံး
များ၏ အမည်တရှင်းတို့ဖြစ်သည်။

(၉) မျှောက်စစ်ဆေးခြင်း

(၁) မျှောက်ထဲတော်မပေးမီ စစ်ဆေးခြင်း

မည်သည် သစ်တော့ထွက်ပစ္စည်းကိုမဆို မျှောက်ထဲတော်ပေးရန်
လျှောက်သားလာလျှင် မျှောက်ထဲတော်ပေးရန် တာဝန်ရှိသော သရေရှိသည် မျှောက်
ထဲတော်ပေးရမည် ပစ္စည်းများကို ကိုယ်တိုင်သော်လည်းကောင်း ယုံကြည်ရသောအ
မူထဲကိုသော်လည်းကောင်း၊ စစ်ဆေးပြီး ပုန်ကုန်မှသာ မျှောက်ထဲတော်ပေးရမည်။
စစ်ဆေးရန်မှာ အခွန်တော် အောင်ပြီး ကြောင်း၊ ဘီလ်ပြော၊ လက်ငင်းပြောများ
ပုန်ကုန်စွာ လက်ဝယ်ရှိ/မရှိ၊ ဘီလ်ပြောစွာ ပုံးတွေထားသော ပစ္စည်းအတိုင်းအတာ
အင်ရအတွက်တရှင်းများနှင့် သယ်ယူမည် ပစ္စည်းများကိုကြည့်မှုရှိ/မရှိတို့ကို စစ်
ဆေးရပါမည်။

(j) အောင်ယူဆဲတွင် မျှော့စာများကို စစ်ဆေးခြင်း

သစ်တော့နည်းဥပဒေ (၅၀)ဘရု သစ်တော့ဝန်ထမ်းသည်
သစ်တော့ထွက်ပစ္စည်းသယ်ဇာန်လာသူမည်သူကိုပဆိုမျှော့ပါမပါ စစ်ဆေး
ပေးမြန်းခွင့်ရှိသည်။ တရားဝင်ပိုင်ဆိုင်ခွင့်ရှိသည် သစ်တော့ထွက်ပစ္စည်းကို မျှော့
စာမပါဘဲ သယ်ယူရွှေ့ပြောင်းသူတော့ သစ်တော့ဥပဒေပော်မဲ့ ၃၅ အရ ကျော်၍၀၀၀
ထက်မပိုဘော ဒက်ပြေားရွှေ့ပြောင်းမောင်စေပြီး၊ ဆက်လက်သယ်ယူရွှေ့ပြောင်း
ခွင့်ပြုနိုင်သည်။ ဒက်ပြေားပေးအောင်ရန် ပျက်ကွက်ပါက သယ်ယူလာသော
သစ်တော့ထွက်ပစ္စည်းကို ပြည့်သွားလွှာအပြစ် သိမ်းဆည်းရမည်။

စစ်ဆေးရာတွင် ပြစ်မှု အနှစ်းငယ်တွေရှိခြင်း၊ သို့မဟုတ်
ကျော်မြေားခြင်းများ တွေ့ရှိပါက မျှော့စာ၏ ကျော့ဘက်တွင် လိုအပ်သလို ရေးသား
ပေးရမည်။ ပိမိ၏ မှတ်စုံစာအပ်တွင်လည်း ရှုံးသား၍ စစ်ဆေးသောနေ့နှစ် မျှော့
စာနံပါတ်စသည် အချက်များ ရရှုံးသက်ဆိုင်ရာ သစ်တော့အရာရှိထဲ အစိရင်ခဲ့
ရမည်။ တွေ့ရှိသော ပြစ်မှုသည်၏ ကျယ်ပါကတွေ့ရှိသည် အမြောင်းအချက်
သားလုံးကို ပုဂ္ဂည်းများ ခရီးဆုံးယူမည်။ အရပ်ရှိ ခရိုင်သစ်တော့အရာရှိထဲ ပိမိ၏
ခိုင်သစ်တော့အရာရှိမှတ်စာင် အမြောင်းကြား အစိရင်ခဲ့ရမည်။ အရေးကြီးပါ
ကရွှေ့ပြောင်းသယ်ယူသောပစ္စည်းကို ရုပ်ဆိုင်ထားရှုံးမည်။ အမှုမြှုပြုလွှာင်ဆက်လက်
ရွှေ့ပြောင်းခြင်းမြှုပြု။

သစ်တော့နည်းဥပဒေရှာသော သစ်တော့ထွက်ပစ္စည်း သယ်ယူ
ရွှေ့ပြောင်းသည် ပိမိလက်ရှုံးရွှေ့ပြောင်းမည် သစ်တော့ထွက်ပစ္စည်းများကို စစ်ဆေး
ခဲ့ရန်အခွန်ဆောင်ရှုနှင့် တဲ့ဆိုပါသော သားရိုက်မှတ်ရန် သက်ဆိုင်ရာ သစ်တော့
ကင်းရှုံးသိသယ်အောင်သွားရမည်။ ရုပ်တုန်းအစ်ဆေးခဲ့ပြီး ခွင့်ပြုမှသာ ဆက်လက်
ပြောင်းရွှေ့သယ်ယူရမည်။

သစ်တော့နည်းဥပဒေ ၅၈ အရ မျှော့စာမလိုဘဲ သယ်ယူရွှေ့
ပြောင်းခွင့်ရှိသော သစ်တော့ထွက်ပစ္စည်းများ မှသပ ကျော်သစ်တော့ထွက်ပစ္စည်း

ဒါလိုအစိမ်းတို့အပေါ် ဒီနှစ်ပုံပြုချက်။

များကို ပြည့်နယ်စိုင်း၊ သို့မဟုတ် ခရိုင်သစ်တော့အရာရှိ၏ ခွင့်ပြုချက်မရဘဲ
မှတ်ခိုင်း၊ ငါဝင်ချိန်မှ ငန်ထွက်ချိန်အတွင်း၊ သစ်တော့ကော်များ၊ ကို ပြတ်ပေါ်ချုပ်၍ သယ်ယူ
ချွဲ့။ ဒုပ္ပခြောင်းခြင်ပြုရ။

သစ်တော့နည်းပေါ်ရွှေ့နှစ်ဗျာပါပြစ်များ၊ ကိုကျူးလွန်ချုပ်
သစ်တော့ညာပေါ်ပုံပေါ်စွဲ၊ ပုံးမန္တာ(၁)အရှုံးချုပ် ၅၀၀၀ပါ-ဘဲထိပြစ်၏၊ ထောင်
သက်(၆)လုပ်ထိပြစ်၏၊ ပြစ်သက်နှစ်ပုံပါးပြစ်၏၊ ကျွေးချွဲ့ခေါ်မည်။

အရိုးအုံးသို့ ရောက်သောအခါ စစ်ဆေးခြင်း

များစာသရုပ်ဆောင်ယဉ်သောပစ္စည်းများ၊ ကို ခရီးဆုံးအရပ်ခြုံ
သော သစ်တော့အရာရှိများ၊ သည်များစာ မူလပိုင်းနှင့်ဖို့သို့ ရောက်ရှိလာသော
ခုတိယပိုင်း၊ တတိယပိုင်းတို့နှင့် တိုက်ဆိုင်စ်စွဲရှုပည်။ ဆောင်ယဉ်လာသော
ပစ္စည်းများ၊ သည် ကိုက်ညီပါက မူလပိုင်းနှင့် ခုတိယပိုင်း၊ တတိယပိုင်း၊ များ၊ ကို များ
စာထုတ်ပေးသော ရုံးများ၊ သို့ပြန်လည်ပေးပို့ရမည်။ ပိမိမှ စစ်ဆေးပြီး ကြောင်းနှင့်
ယနိုင်ဝကြောင်း၊ ကိုပါ များစာပေါ်တွင် ဝရှုသာ၊ ရှုလက်မှတ်နှင့် ဇူးရှုကို ရေးထိုး
ရမည်။ သယ်ယဉ်လာသော ပစ္စည်းများ၊ သည် ကွားမြား၍ သော်လည်းကောင်း၊ ခွင့်
ပြုသော ပစ္စည်းများ၊ သယ်ယဉ်လာခြင်းကြောင့်လည်းကောင်း၊ တွေ့ရှုပါက ငွေး
ပစ္စည်းများ၊ ကို ဆိုင်းငါးရှိုးထားရှိပြီး၊ ပစ္စည်းပိုင်ရှုံး၊ သို့မဟုတ် ကိုယ်တော်လှယ်၏ ပြု
ဆိုချက်နှင့်တွေ့လှယ်အပ်သော အမူတွေ့ပြုလုပ်၍ ခိုင်သစ်တော့အရာရှိထဲ အဆိုရင်
ခဲ့ရမည်။ လိုအပ်သော အသိနှင့် အသိပြု၊ အက်ထုတ်ပြန်၍ ဆောင်ရွက်ပြီးသည်အထိ
စောင်ဆိုင်းထားရမည်။

အောက်ပါတော်လှယ်အပ်သော အသိနှင့် အသိပြု၏ အက်ထုတ်ပြန်မှု

အောက်ပါတော်လှယ်အပ်သော အသိနှင့် အသိပြု၏ အက်ထုတ်ပြန်မှု

၁၇။ စစ်တဲ့ဆိပ်ရှိက်မှတ်ခြင်း

- (က) စစ်တဲ့ဆိပ်ရှိက်ရာတွင် ဆောင်ရွက်ရန် လုပ်ငန်းများ
- (က) သက်ဆိုင်ရာစာအူပါး လိုင်စင်၏ ပါမစ်များကိုစစ်တဲ့ဆိပ်မရှိက်မီ စစ်ဆေးရမည်။ ဆုံးခုန်းတိုင် ရောက်ဖော်သော စာအူပါး လိုင်စင်၊ ပါမစ်များကို အထက်အရှုံး၏ အပိန့်ပရှုံးသာ တိုင်းတာတဲ့ဆိပ် ရှိက်မှတ်ရ။
- (ဂ) ဖော်ပြထားသော နယ်နိမိတ်သာတွင်းမှ ထုတ်လုပ်ခြင်း မှန်/မမှန်၊ ခွင့်ပြထားသော ပင်ထောင်တဲ့ဆိပ် နံပါတ်များ မှန်/မမှန်၊ လုံပါတ် ကန့်သတ် ခွင့်ပြထားပါက ခွင့်ပြု လုံပါတ်ထက်ငယ်သောများ လုံထားခြင်း ရှိ/မရှိ၊ ခွင့်ပြထားသည့်သစ်မျိုး မှန်/မမှန်တို့ကို စတင်စစ်ဆေးရမည်။
- (ဃ) ခွင့်ပြထားသော ငတ်သပြင်နှင့် လုံပါတ်အား တိုင်းတာစစ်ဆေးရမည်။ မှန်ကန်မှု မရှိပါက စည်းကမ်း ပျက်ကွက်ခြင်း ပြင့် ဘဇ္ဇားယူ အမှုတဲ့ ဖွင့်ရမည်။ မှန်ကန်မှု ရှိလျှင် စစ်တဲ့ဆိပ်တရှင်းတာအပ်တွင် ငတ်၏ လုံပါတ်၊ ဘမြင်၊ သစ်မျိုး၊ ပင်ထောင်နံပါတ်စဉ်၊ ထွက်သော သစ်လုံးပေါင်းတို့ကို ရရှိမှတ်ရမည်။
- (င) စစ်ဆေးသော ငတ်ပေါ်တွင် ပင်ထောင်နံပါတ်စဉ်၊ ငတ်နံပါတ်စဉ်၊ စစ်တဲ့ဆိပ်များ၊ နံပါတ်စဉ်များ ရှိက်မှတ်ရမည်။
- (၅) ထွက်ရှိသာ သစ်လုံးပေါ်တွင် နတေားဖက်၌ မှန်ထစ်(၃)ခုပြုလုပ်၍ မှန်ထစ်တစ်ခုပေါ်တွင် စစ်တဲ့ဆိပ် နံပါတ်စဉ်နှင့်တန်း၊ စစ်တဲ့ဆိပ် နှစ်လုံးစိုးထင်ရှုံးပို့သွားရှိရမည်။ ကျော်မှန်ထစ်နှစ်ခုမှာ ဘဏေကောက်တဲ့ဆိပ် ရှိက်မှတ်ရန် ဖြစ်သည်။
- အမြေးအများပို့တွင်လည်း မှန်ထစ်နှစ်ခုပြုလုပ်၍ ပထမမှန်ထစ်၏အကောက်တဲ့ဆိပ်ရှိက်ရန်ဖြစ်ပြီး၊ ကျော်တစ်ဘက်သစ်တွင် သစ်ထုတ်ခွင့်ရှုံး၏ကိုယ်ပိုင်တဲ့ဆိပ် ရှိက်ရန်ဖြစ်သည်။ စစ်နံပါတ်စဉ်ကို သစ်လုံး၏ အရှင်းပိုင်းမှစ၍ ဘဏေးပိုင်း၊ အထိအဝ်လိုက် ရှိက်သွားရမည်။
- (၆) တဲ့ဆိပ်ရှိက်မှတ်သော သစ်လုံးများကိုနံပါတ်စဉ်သာလိုက် အလွှား၊ လုံပါတ်တို့ကို မှန်ကန်စာ တိုင်းတာ၍ စစ်တဲ့ဆိပ်တရှင်းတာအပ်တွင် ရရှိသေားဖော်ပြရပည်။

- (၇) သစ်ပြန့်တို့ခြင်းရှိ/မရှိကို အောက်ပါအတိုင်း စစ်ဆေးရမည်-
- (က) ဒွေးပြုသော ငှါးတ်သပြုင်ထက်ပို၍ ဧရာဝ်းတန်းဝင်သပိုင်းကို ချုန်၍ ခုံတ်ထားခြင်း၊ (ဘုံ၊ အမြက်၊ အခေါင်း၊ ခွဲများ) အတွက် ခွဲပြန့်လည်။
- (ခ) ပိမိအကျိုးအတွက်မှတဲ့ရှားသောနည်းပြင် သစ်များအား ဖြတ်ပိုင်း ပေးခြင်း (ဧရာဝ်းတန်းဝင် ၅၄ ပေရှိသော သစ်ပင်ကို ၁၈၆၈ပေ (၃)လုံး ယူရမည့်ဘား၊ ၂၀၆၈ နှစ်စုံဖြတ်ပြီး ၁၄၆၈ပေရှိသော အဖျားပိုင်းကို ၁၈၆၈ပေရှု၍ ချုန်ထားခြင်း၊ ၁၈၆၈ပေ (၄)လုံး၊ ပြုချက်။)
- (ဂ) မထုတ်မနေရ သတ်မှတ်ထား အတိုဆုံးအလျှေား၊ အငယ်ဆုံး လုံးပါတ်၊ အငယ်ခုံးထုတ်လည်း ဧရာဝ်းတန်းဝင် သစ်ပိုင်းများ၊ ချုန်ထား ခြင်း၊
- (ဃ) ကျွေ့ခွဲရန် ပနိုင်ဟု အင်ကြားပြု၍ သစ်အရင်းပိုင်းများကိုပိုင်းဖြတ် ၍ ဆုတိပိုင်းများ၊ ချုန်ထားခြင်း၊
- (င) ခုတ်လှုရာတွင် ဧရာဝ်းတန်းဝင် သစ်များ၊ ကျိုးပါး၊ အက်ကွဲပွဲကိုစီးသွား ခြင်း၊
- (စ) ကရုမရိုက်ဘဲ ခုတ်လှုသပြင် ၁၂၁းပတ်ဝန်းကျင်ရှိ အဖိုးတန်သစ်များ၊ အားပွဲကိုစီးကျိုးပါ၊ နာဆာစေခြင်း၊
- (၁) အရင်တွင် အစခါ်းအနည်းငယ်ရှိရှုနှင့် သစ်အဖျားပိုင်းကို အခေါင်ရှိ/ မရှိစစ်ဆေးခြင်း၊ မပြုဘဲ ပင်ထောင်များလှု၍ ချုန်ထားခြင်း၊
- (၅) မီးကာကွယ်မထား၍ တော်းလောင်ရာတွင် သစ်လုံးများ၊ ဦးလောင် လောင်ခံရှုပွဲကိုစီးနာဆာစေခြင်း။
- (၉) စာချုပ်လိုင်စင်၊ ပေမစ်စည်ကော်များကို အနုကိုပွဲကိုကျော်ကျူးလွှန်ခြင်း တွေ့ရှိလွှုင်၍၊ အတွင်းအမျှနှင့်ပါတ်သက်၍ ယာယိအစီရင်ခံစာကို သစ်တောာ အရှာရှိထဲအစီရင်ခံရမည်။
- (၉) ထုတ်ပွဲရန် တဲ့ဆိပ်ရှိကိုမှတ်ထားသော ဧရာဝ်း၏ ၁၂၁းပင်ထောင်ပင်များ

- မျန်ထား၊ ခြင်းတွေ၊ ရှိသူငါးစွဲ၊ ပျောစွာ၊ စီးပွားရောင်းတန်းမာဝင်
 သောအချက်အလက်များအားလုံး၊ လုံးလောက်စွာမတင်ပြနိုင်လျှင်ခုတ်လွှာ
 ထုတ်ယူရန့် ညွှန်ကြား၊ ရမည်။ အောင်းတန်းမာဝင်ဟု အငြောင်းပြနိုင်
 သောအချက်များမှာ မျိုးပေါင်းရှိခြင်း၊ မကာက်ဝက္ခာခြင်း၊ အတွင်းအမှာ
 စွာအင်္ဂာရာ၊ အဆာများ၊ ရှိခြင်း၊ သစ်အဖြစ်အသေးပြုနိုင်လောင်အောင်တွန်လိပ်ငန်
 ကတ်ထော်အဆောင်း၊ ခြင်း၊ အောင်းတန်းဝင်သုတေသနမှတ်ထုတ်
 ခြင်းများ၊ ဖြစ်သည်။ အခေါင်းအတွက်မှာသစ်ပင်ကိုလွှာပြီးမှာခေါင်းရှိ၊
 ဝရှိခြင်းအား ပြုပေါ်ခွင့်ပြုရမည်၊ အောင်းတန်းအတွက်သောက်သိမက္ခာ
 အောင်းလျှော့ပြုခြင်း၊ သစ်ပင်သာလွန်ကြီး၍ ကွဲများ၊ လျှော့၊ ကား၊
 လှိုင်တော်ယူသယ်စောင်မှုမှုပြနိုင်ခြင်း၊ ခုတ်လွှာလိုက်လျှင်ပတ်ဝန်း
 ကျွမ်းရှိအပင်များ၊ ကိုနာသာပျောက်ဆီးစေခြင်း၊ သယည်တို့အတွက်သာပင်
 ထောင်အလိုက်ချုန်ထားခြင်းပြနိုင်သည်။ ချုန်ထားသာပင်ထောင်နှင့်
 လျှော့ပိုင်များ၊ ရှိခိုင်အောင်း၊ ပြုခေါင်စာရင်း၊ အာရုံပွောင်ဖော်ပြရရှိသား၊ ရမည်။
 (၁၀) ထုတ်ပေါ်တွင်လည်းကောင်း၊ သစ်လွှာများ၊ ပေါ်တွင်လည်းကောင်း၊ သစ်
 ထုတ်ခွင့်ရှုရှုနှင့် ကိုယ်ပိုင်တဲ့ဆိုပို့များ၊ ကို ပုံးပိုးပိုးပိုးပိုးပိုး
 စေရမည်။ ကိုယ်ပိုင်တဲ့ဆိုပို့များ၊ လျှော့လျှင်လို့သာပိုးသလိုး၊ အငေးယူရမည်။
 (၁၁) စစ်တဲ့ဆိုပို့ကိုသော စာရင်းများ၊ ကို စစ်တဲ့ဆိုပို့စာအပ်ထဲမှ မိဇ္ဈားရှုံး
 သက်ဆိုင်ရာ သစ်ထုတ်ခွင့်ရှုရှုက မှန်ကန်ကြောင်း၊ ဝန်ခံချက်လက်မှတ်
 ရေးတိုးပေပြီး သစ်တောာအရာရှိထဲ တင်ပို့ရမည်။ လစဉ်ပို့ပိုးနှေ့စဉ်
 မှတ်ဘေးများ၊ နှုန်းတွေလအျှော်ပြရင်ခံစာ (Forest S-34) ပုံးပြုပို့သတ်မှတ်
 သည်ရက်အတိုင်းတင်ပို့ရမည်။
 (၁၂) ရုံးမှတ်တဲ့ပေးသော စစ်တဲ့ဆိုပို့ကိုင်တဲ့နှင့်သစ်လွှာပေါ်တွင်ထော်ရှားပိုး
 စွာရှိကိုနိုင်ရမည်မိမိစာရင်းမှတ်စုစာအပ်တွင်လည်း၊ အသုံးပြုသော
 စစ်တဲ့ဆိုပို့ပုံးကိုရှိက်ထားရမည်။ ရှိသုံးသားအစိရင်ခဲ့စာ စာရင်းမိဇ္ဈား
 ပေါ်တွင်လည်း၊ အသုံးပြုသောစစ်တဲ့ဆိုပို့များ၊ ကိုစာမျက်နှာတိုင်းတွင်
 ရှိကိန်ပို့ပေးရန်လို့သည်။

၁၈။ သင်တော်ပြစ်မူများ စစ်ဆေးခြင်း

သစ်တော်ပြစ်မူများကို အစိရင်ခံတင်ပြ၍ ခုံစွမ်းစစ်ဆေးပြီး အမြဲ နှစ်း အမူ၊ အပြီးသတ်ရန်အရေးကြီးသည်။ အစိရင်ခံသည့် သစ်တော်လက်အောက် အရာရှိ တစ်ဦးဦး သည် သစ်တော်ပြစ်မူအကြောင်းအရာများကို ပိုမိုကြားသိရသည့်နေ့မှ (၇)ရက်အတွင်း ယာယိ အစိရင်ခံစာကို တင်ပြပေးပို့ရမည်။ လက်အောက်အမှုထမ်းတစ်ယောက်က ပြစ်မူတစ်ခုတင်ရာအကြောင်းကို ပထားအစိရင်ခံပေးပို့ပြီး ဇန်နဝါရီ ကာလ ကြာမှ ဇန်နဝါရီ အစိရင်ခံစာ တင်ပြသည် အမူများ သက္ကာမူကင်းရသည် အမူများ ဖြစ်သည်။ ငိုင်းအမူများကို ပြေပြန်းစွင့်အာဏာရှိရသည့် အရာရှိတစ်ဦးဦးက ကိုယ်တိုင် ခုံစွမ်းစစ်ဆေးပေးပြီး ဇန်နဝါရီ ပထားအစိရင်ခံစာ တင်သွင်းရန် (၇)ရက်ထက် ကော်လွန် ခဲ့လျှင် မည်သည်။ အကြောင်းပြုရှင်းရမည်။

သစ်တော်ပြစ်မူကို ရုစ်ပုံး စစ်ဆေးရန်အတွက် ဖြူနယ်ဦးစီးဌာနမဟုတ်။ အမူစုစုပ်းရန် အဖိန်ရရှိထားသော သစ်တော်ဝန်ထမ်းသည် သစ်တော်ပြစ်မူကို ရုစ်ပုံး စစ်ဆေး၍ အရိုင်သစ်တော်ဦးများထဲသို့ ရရှိနိုင်သွေး သက်သော်များနင် တကွ ပြည့်စုံစွာ အဆုံး သတ်သစိရင်ခံစာ — Forest — ပုံစံပြင်တင်ပြပေးပို့ရမည်။ အဆုံးသတ် အစိရင်ခံစာ ပေးပို့တင်ပြရန် (၁၄)ရက်ထက်ကော်လွန်ခဲ့လျှင် မည်သည်အတွက် ဖြစ်ကြောင်းကို ထူးချွေ ရှင်းလင်းရမည်။

သစ်တော်ပြစ်မူကို အဆုံးသတ် စစ်ဆေးရာတွင် အောက်ပါအတိုင်း လိုက်နာရမည်—

(၁) အမူပြစ်ပွားသော နေရာသို့ သွားရောက်ကြည့်ရ၍ ဖော်ဆီးထားသော ပစ္စည်းများကို စစ်ဆေးရမည်။

(၂) တရားခံ၏ ထွက်ဆိုချက်ကို ရေးမှတ်ယူပြီး တရားခံအား လက်မှတ်ရေးထိုး(လက်လွှေပုံစံပါ) စေရမည်။

(၃) တရားခံပါ ပြောင်ချက်ပေးလျှင် အမှုနှင့်ပါတ်သက်၍ တစ်ခုတင်ရာ သိရှိနိုင်ရန်အကြောင်းရှိသော သက်သောများကိုတရားခံအာက်က လိုက်သည်ပြစ် စေ၊ ပလိုက်သည်ပြစ်စေ စစ်ချက်ယူ၍ ရေးမှတ်ရမည်။

(၄) စစ်ဆေးချက်အားလုံးကိုအမူနှင့်ကင်ရှင်းသည့်ရပ်ကွက်/လျှော့ဖြာအာ
ကာပိုင်အဖွဲ့အစွဲအစဉ်း၊ (သို့မဟုတ်) ရပ်ကွက်အကြီးအကဲများ၏ ရှေ့များက်
တွင်မှတ်သားရေးယဉ်ပြီးငြင်းတို့ဘာ၊ စစ်ဆေးချက်များအပေါ်တွင် အသိသက်သော
အဖြစ် လက်မှတ်ငရှုထိုးစေရမည်။ (ပိုမိုတိကျ ခိုင်မာစေရန် အသိသက်သော နှစ်ဦး
ယူ ရှိသင့်သည်။)

အဆုံးသတ် အစိရင်ခဲ့စာအပေါ်တွင် တရားခဲ့သည်ပြစ်မျှ ကျူးလွန်သည်ဟု
မြို့နယ်ဦးမျှုံစာလျှင်မည်သည်ဥပဒေပုံမသရကျူးလွန်ကြောင်းကိုသေဆာ့ဖော်ပြု၍
နိုးရာပါ(သို့မဟုတ်)ချက်စီးခုံးပါးသော သစ်တော့ထွက်ပစ္စည်း၏ တန်သုံးကိုဖော်ပြရမည်။
ငြင်းတရားခဲ့သည် ယောက်သစ်တော့ပြစ်မျှ တစ်စုံတစ်ရာကိုကျူးလွန်ခဲ့သူ့ခြင်း၏/ပရီနှင့်
မည်သို့အပြစ်ပေးထိုက်ကြောင်း မြို့နယ်ဦးမျှုံး၏ သဘောထား မှတ်ချက်ကိုဖော်ပြရမည်။

မြို့နယ်ဦးမျှုံး၏ အဆုံးသတ်အစိရင်ခဲ့စာအပေါ်တွင် ခရိုင်သစ်တော်ဦးစီးမျှုံးမှ
အက်ကြေး/လျှော့ကြေးငွေပေးအဆောင်စေ၍ ပစ္စည်းများအား ပိုင်ရှင်သို့ပြန်လည်ပေးအပ်ခြင်း
(သို့မဟုတ်)ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းတိုကို ဘမိန့်ချုပ်ပေးမည် ဖြစ်သည်။

တရားရုံးသို့စွဲခုံးတင်ပို့သော အမှုများနှင့် ပတ်သက်၍ တရားခဲ့သည်တရားသေ
လွှတ်သည်ပြစ်စေ၊ တရားရှင်လွှတ်သည်ပြစ်စေ၊ အပြစ်ရသည်ပြစ်စေ၊ အမူနှင့် ပတ်သက်၍
ဖမ်းဆီးထားသော သစ်၊ အခြား သစ်တော့ထွက်ပစ္စည်း၊ ယာဉ်၊ လူည်း၊ များ၊ တန်ဆာပလာ
စသည်တိုကိုမည်ကုသိုလိုပဲခန့်ခွဲရမည်အကြောင်းကိုတရားသူကြေားထံမှာ အမိန့်စာ တောင်းယူရမည်။

အက်ကြေး/လျှော့ကြေးငွေ တောင်းခဲ့ရန်အတွက် အမှုပြပြုပြုးခွင့်ပေးနိုင်သည်
ခရိုင်(သို့မဟုတ်)ပြည့်နယ်/ဘိုင်းဦးမျှုံးမှတ်ဆိုလိုက်နိုင်၊ လက်မှတ်ငရှုထို့၍ —————— Forest
ပုံစံဖြင့် ဆင်ခုံးတောင်းခဲ့ရမည်။

တောင်းဆိုချက်ပုံစံမှာ လျှော့ကြေးပေးလိုက ပေးရန်၊ မပေးလိုက မပေးဘဲ အနေရန်၊
အခွင့်အရေးကို ပိုမိုနှစ်သက်ရာ လုပ်နိုင်ကြောင်း ဖော်ပြပြီးရှိ၍ လျှော့ကြေးပေးရန် ပြုးခိုးခဲ့
လျှင် တရားခဲ့ခုံးမည်အကြောင်းကို တရားခဲ့သား ထုတ်ဖော် ပြောဆိုချက် ဖြစ်သည်။
လျှော့ကြေးပေးအဆောင်ခုံးလျှင် တောင်းဆိုချက်ပုံစံတွင် ငွေလက်ခဲ့သူ လက်အောက်အမှု

ထမ်းက လျှော့ကြေားငွေ ပေးရမြှောင် လက်မှတ်နှုန်းတို့၏ စုစုံတရား ခံသို့ ပေးအပ်ရ
မည်။ ပေးအပ်ဖြီးသည့်နှင့် တဖိုင်နောက် ငင်းပြစ်မျှနှင့် သစ်ဆောက္ဍာနက နောက်ထပ်
အရေးယဉ်ခြင်းများလည်း လုံးဝက်ငါးလျှော့ပိုမ်းမည့်ပြစ်ကြောင်း ဖော်ပြပါရှိသည်။

- ၈။ တောင်းဆိုပုံစွဲပုံ အောက်ပါအတိုင်း အချက် နစ်ချက်ပါရှိသည်။
- ၉။ တောင်းဆိုသည့် လျှော့ကြေားငွေကို ကျွန်ုင်တော် မပေးဆောင်လိုပါ။
- ၂။ မျက်နှာထံဖက်တွင် တောင်းဆိုသည့် လျှော့ကြေားငွေ ၅၇
သင်ပြားအမြှော် မောင်..... ဘယ်..... ထုံး ကရှိပါသည်။

သစ်တော်ပူ အစိရင်ခဲ့စာ

သစ်တော်ပူ ၄၇

ပထမ အစိရင်ခဲ့စာ

- ၁။ အမှတ်စဉ်
၂။ ပြစ်မှုကျူးလှန်သည့်နှေ့
၃။ အမှုထွေးရှိသည့်နှေ့
၄။ တရားခေါ် အပည့်နှင့် နောဂံ
.....

၅။ ပျော်မှ သို့မဟုတ်ကျူးလှန်သော ဥပဇ္ဇာ

၆။ မည်သူက အစိရင်ခဲ့သည်

၇။ ပမ်းဆီးရမိသော ပစ္စည်းတရား

အမှတ်း ၄၇

အရှင်ဦးစီးမှု့ထဲ ပေးပို့ တင်ပြပါသည်။

မြို့နယ်ဦးစီးမြှေ့နှုံး

..... ၄၇

ဘဏ္ဍာတော်/ဘဏ္ဍာတော်၏ တယ်သမန်စံ ဘဏ္ဍာတော်၏ ဘဏ္ဍာတော် မြတ်စွာ
သိပ်တော်တွေ သမန်လင် သစ်တော်မျှ စစ်ဆေးချက်

ဘမည်	-		
ဘသက်	-	ရွှေအမှုပါ	ယောက် စီးပွား
ဘမျိုးသားမှတ်ပုံတင်အမှတ်	-		မြတ်စွာ ပြုပို့ ပြုပို့ ပြုပို့
ဘလုပ်ဘကိုင်/ဇန်နဝါရီ	-		
ဘဘာအမည်	-	လုပ်မှုပို့ဆောင်ရွက်	
ဘူး	-		
ယာဉ်အမှတ်	-		
ဘမျိုးသည်နဲ့	-		
ဘမျိုးသည်နဲ့	-		
အမျိုးသည်နဲ့ရာ	-		

ကျွန်တော် မှန်ရာကို ထွက်ဆို ဘဝစ်ခံပါမည်။ ရက်နေ့
 မာရိုအချိန်တွင်၊ မြို့နယ်၊ ဦး မောင်းနှင့် သယ်ဆောင်လာ
 သော ယာဉ်အမှတ် ပေါ်၍ ဘားတင်ဆောင်လာစဉ်
 တာဝန်ခံ ဘွဲ့နှင့် ဝေါ်ရှိ၍ ဖော်ဆီးအရေးယူခံရသော ပစ္စည်းများမှာ
 ဒါ ပစ္စည်းများ ပြစ်ပါသည်။ ယင်း များကို မြို့နယ်၊
 ကျွေးဇူး ဘတော် တော့တွင်းမှ သယ်ယူဆောင်းချုခြင်း ပြစ်ပါသည်။
 ငှင့် များ သယ်ဆောင်ရန်ဘတော် သစ်တော်းမီးဌာနမှ ပေးအပ်ထား
 သော ဘီလ်၊ မျှော်၊ ပါပန်၊ ထင်းလက်မှတ်များ ဘဝစ်တော်ရာ ရယူဆောင်းခြင်း မရှိပါ၊ သို့သောတွေကို
 ကျွန်တော်တွင် အပြစ်ရှိကြောင်း ဝန်ခံပါသည်။ ယင်းကျွေးဇူးနှင့်သော အပြစ်ဘတော်ကို သစ်
 တော်းမီးဌာနမှ ပေးအပ်သော အပြစ်ဘက်ကို ခံယူပါမည်။ ယခင်က သစ်တော်များဝက္ခား
 လွှာခဲ့ခြင်း မရှိပါ။ ယင်း များအား သစ်တော် ဘတွင်းသို့ ပို့
 ဆောင်ထားပါသည်။

အထက်ပါ တွက်ဆိုသစ်ခံချက်အား စစ်ဆေးသူက ပြစ်မှုကျိုးလွန်သူအား
ပြန်လည်ဖော်ပြရာ အားလုံးမှန်ကန်ပါကြောင်း အောက်ပါ အသိသက်သော ရှေ့မောက်တွင်
လက်မှတ်ရေးထိုးပါသည်။

အသိသက်သော	စစ်ဆေးသူ	ကျိုးလွန်သူ
နှစ်ဦးလက်မှတ်ထိုးရန်	()	()

ပစ္စည်း အပ်နှံချက်ပုံစံ

..... နေတွင်၊ မြို့၊ အနီးမှ စစ်ဆေးဖမ်းမိရသော
ယာဉ်မောင်း.....၊ အဘ မောင်းနှင့်လာသော ယာဉ်အမှတ်၊
ပေါ်မှ ပိုင်ရှင် / ကိုယ်စားလှယ် ၏ ဖမ်းဆေးရမ်းမှုပစ္စည်းမာရင်း။

အား	ပစ္စည်းအမျိုးအမည်	ဖမ်းဆေးအပေါ်အတွက်	မှတ်ချက်

အထက်ဖော်ပြပါ ပစ္စည်းများကို မြို့နယ်၊ တွင် သိမ်းဆည်း
ထားပါသည်။

လက်ခံသူ

အပ်နှံသူ

၁၉။ လွှေက်နှင့် လွှေဝင်များ

(က) လွှေက်လိုင်စင်၏ ဝည်းကမ်းချက်များ

- (၁) လွှေက်တည်ထောင်ခြင်းသည် လွှေက်လိုင်စင်တွင် ဖော်ပြထားသည့် နယ်နိမိတ် အလားအလာ တည်နေရာအတိုင်း ပြစ်ရမည်။
- (၂) လွှေက်၏ ပြင်းကောင်ရေအားသည် လိုင်စင်ဝည်းကမ်းချက်များတွင် ဖော်ပြပါရှိသည့်အတိုင်း ပြစ်ရမည်။
- (၃) လွှေက်၏ နယ်နိမိတ်ပါတီလည်တွင် ဝင်းထဲရှိနှင့် ကောင်းမွန်လုဖြောက်ရှိထားရမည်။ လိုအပ်ပါက ပြောင်းနှင့်လည်း ပိုင်းကာထားရမည်။
- (၄) ခွင့်ပြုသည့်ဝင်းတံ့တူခဲ့ပေါက်၊ နေရာပေါက်များမှတပါးဝင်းပြတွင် အခြား အပေါက်တစ်ခုတစ်ရာ မရှိစေရ။ ခွင့်ပြုသည့် တံ့တူခဲ့ပေါက်များတွင် တံ့တူများတပ်လုပ်ထားရမည်။ ခွင့်ပြထားသော ဝင်းတံ့တူခဲ့ပေါက်များမှပုံးသစ်များကို သတ်ဆောင်ရမည်။
- (၅) ငန်ငံချိန်များနှင့် လွှေက်ချိန်အထိ သစ်စက်ပိတ်၍ တံ့တူများကို သော်ခတ်ထားသော စနစ်ကို ကျင့်သုံးရမည်။ ငင်းကေလတွင် သစ်တစ်ခုတစ်ရာကို ခွဲခိုက်ခြင်းမရှိစေရ။
- (၆) လွှေက်၏ ဘန်းတစိုက်(လွှေက်မှ ကိုယ် - ၁၀၀) အတွင်းတွင် ခွင့်မပြသော သစ်လုံးများနှင့် ခွင့်မပြသော သစ်လုံးများ ပိုင်းဝေ၍
- (၇) ပြောင်းလဲနေ့၌ မရနာသော သစ်လုံးနှင့် ခွဲသေားများသည် တရားဥပဒေလုပ်ထုံးလုပ်မှု၏ များနှင့်အညီ ရပုံထားသော ပစ္စည်းများပြစ်ကြောင်း အထောက်အထားပြုသည့် စာရွက်တကမ်း ပြုစာများ ရှိစေရမည်။

- (၉) သစ်ခွဲခိတ်မှ အဝင်အတွက် မှတ်တမ်းစာရင်းများ ထိန်းသိမ်းထားရှိရမည်။ လွှေဝက်နယ်နိမိတ်အတွင်း ပုဂ္ဂဆောင်လာသည့် သစ်များကို မှတ်ပုံတင်စာရင်းသွင်းရမည်။ ငါးမှတ်ပုံတင်စာရင်းစာအုပ်တွင် ပုဂ္ဂဆောင်လာသော သစ်ခွဲ၊ တိုက်ဖြတ်၊ စိတ်သည့် သစ်စာရင်းများနှင့် ပါတ်သက်သည့် ဘိုလ်ပြေစာများ၊ တိုင်းစာရင်းများ၊ နှင့် ကိုက်သီဥုံမှုရှိမရှိ သစ်များ၊ ပေါ်ရှိ ထံဆိပ်အမှတ်အသားများ၊ တိုက်ဆိုင်စိစေး ရမည်။ ငါးစဉ်ခွဲခိတ်သည့် သစ်လုံး တွက်ရှိသည့် သစ်ခွဲသား အရွယ်အစား၊ အရေ အတွက်၊ ကုမ္ပဏီများ၊ ကိုလုပ်ည့်၊ ထည့်သွင်းရေးသားရမည်။ လွှေဝက်ရှိ ကြော်ကြ သင်ပုန်း၊ ယေားများ၊ တွင်လည်း ငါးစဉ်ခွဲခိတ်မှု၊ ခွဲသားတွက်ရှိမှုကို ဝရေးသားရမည်။
- (၁၀) လွှေဝက် တည်ဆောက်ပြီးသည် ဖြပ်စေ၊ ပြုးသည် ဖြစ်စေ သစ်များကို ခွဲခိတ်ထိုက်ပြတ်ပြီးသည် ဖြစ်စေ၊ ပြုးသည် ဖြစ်စေ၊ လိုင်စင်ကို ဆုံးခိုးတိုက် သည့် တစ်လာအတွင်း မူလထုတ်ဖော်သည် ရှုံးသို့ ပြန်လည် အပ်နှုန်းရမည်။
- (၁၁) လွှေဝက် လိုင်စင်ကို ခွင့်ပြုချက် မရှိဘဲ လွှေ့ပြောင်းမြင်းမပြု၍၊ လိုင်စင် တို့ပိုင်ရှုင်(သီဥုံဟုတ်) ငါးကိုယ်စားလုပ်စီးလက်ဝယ်တွင် အပြထားရှိစေရမည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးလျှင် ပြသနိုင်ရမည်။

*** လွှေဝက်ကို ကြိုးကြပ်သော သစ်တော်ဝန်ထမ်းများ သည် စက်လချုပ် (Forest S-19) ဘဝီရင်ခံစာများကို သစ်တော်အရာရှိထံ တစ်လတစ်ကြိမ် ပေါ်ပို့ရမည်။

- (၁) ထွေဝက်များကို လစဉ် စစ်ဆေးမြင်း လစဉ် အစိရင်ခံစာ (Forest S - 19)
စာတိုင်(၁)၊ လိုင်စင်
(က)အမှတ် (၃၁, ၂၇၁, ၂၀၀) ကျော်။
- စာတိုင်(၂)၊ လိုင်စင်ရှိသူ
(က)အပည်၊ (၁၁၃) ငါးရှုက်

- ဘတိုင်(၂)။ သစ်မျိုးနှင့် ပြောအမှတ်
ဘတိုင်(၄)။ စက်ကို စစ်ဆေးသည့်နေ့မျှင့် မည်သူစစ်ဆေးသည်။
ဘတိုင်(၅)။ ဝက်တွင် တွေ့ရှိသည့် သစ်လုံးပေါင်း၊ ပျဉ်းပကာတန်းပေါင်း။
ဘတိုင်(၆)။ သစ်၊ ပျဉ်းပကာများကို မည်သို့ အသုံးပြုရန် တိုက်သည်။
ဘတိုင်(၇)။ ရှုက်ကုန်သည့် လိုင်စင်ကို စာသီမီးဖော်မှု သည် အန္တရာက်။
ဘတိုင်(၈)။ ဝက်ဝင်းအတွင်းရှိ တဆိပ်အမှတ်သာသား၊ မပါသော သစ်လုံး
ပေါင်း၊ ပျဉ်ဗျား၏ တန်းပေါင်း။
ဘတိုင်(၉)။ ဝက်ဝင်းအတွင်းရှိ သစ်လုံးများ၊ တွေ့ရှိခဲ့သော တဆိပ်မုံဗျား။
ဘတိုင်(၁၀)။ မှတ်ချက်။

ပြောဂျာနှင့်အထူးသိပိုယ် (၂)

အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန်
အတွက် အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန်




ပြောဂျာနှင့်အထူးသိပိုယ် (၃)

အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန်
အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန်
အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန်
အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန် အတွက် အသုံးပြုရန်



J။ တေသိပိတုံးများ

(က) နှစ်စဉ်တံ့ဆိပ်တုံးများ



(၁) သုံးပြောင့်အကောက်တံ့ဆိပ်
တော်အပ်နှင့်အထက်ဝန်ထမ်းများအား ထုတ်ပေးရ
မည်။ ပြန်မာ့သစ်လုပ်ငန်းမှထုတ်လုပ်သည့်ကျွန်း၊ သစ်မာများ
ကိုင်တ်ရင်း(သီဗဟ္ဂတ်)အကွက်အတွင်း စပုဂိုက်မှတ်ရန်ဖြစ်
သည်။

(၁) နှစ်စဉ်

(၂) ပူးမြေ

(၃) ဒီဇိုင်း

(၂) အရိုင်းအကောက်တံ့ဆိပ်

တော်အပ်ကြွေ့နှင့်အထက်ဝန်ထမ်းများအား ထုတ်ပေး
ရမည်။ သမဝါယမာသင်းအဖွဲ့များနှင့် ပုဂ္ဂလိကများက ထုတ်
လုပ်သည့်ကျွန်း၊ သစ်မာများကိုင်တ်ရင်းတွင် ရိုက်မှတ်ရန်
ဖြစ်ပါသည်။


(၃) ရောင်းတံ့ဆိပ်

မြှေ့နယ်ဦးစီးအရာရှိအား ထုတ်ပေးရမည်။ ကြမ်းခင်း
ဧရားသီဗဟ္ဂတ် ဧရားမြှေ့နယ်ဦးစီးဖြင့် လေလံတင်ရောင်းချုပ်တွင်
လည်းကောင်း၊ ပြစ်မှုကျိုး၊ စွဲနှင့်သူအား ပြန်လည်ရောင်းချုပ်
တွင်လည်းကောင်း၊ ဤတံ့ဆိပ်ကို ရိုက်နိုပ်ရန် ဖြစ်သည်။



၂၀။ တာတိပိတုံးများ

(က) နှစ်စဉ်တံဆိပ်တုံးများ



(၁) သုံးပြောင့်အကောက်တံဆိပ်
တော့အပ်နှင့်အထက်ဝန်ထမ်းများအား ထုတ်ပေးရ^{၁၆)}
မည်။ ပြန်မှာ သစ်လုပ်ငန်းမှထုတ်လုပ်သည့်ကျွန်း၊ သစ်မာများ
ကိုင်တ်ရင်း(သီမဟ္မတ)အကွက်အတွင်း စုပုဂ္ဂကုမ္ပဏီတ်ရန်ဖြစ်
သည်။



(၂) အရိုင်းအကောက်တံဆိပ်
တော့အပ်ကြောင့်အထက်ဝန်ထမ်းများအား ထုတ်ပေး
ရမည်။ သမဝါယမသသင်းအဖွဲ့များနှင့် ပုဂ္ဂလိကများက ထုတ်
လုပ်သည့်ကျွန်း၊ သစ်မာများကို ထုတ်ရင်းတွင် ရိုက်မှတ်ရန်
ဖြစ်ပါသည်။



(၃) ရောင်းတံဆိပ်

ဖြူနယ်းစီးအရာရှိအား ထုတ်ပေးရမည်။ ကြမ်းခင်း
ဈေးသီမဟ္မတ ဈေးပြို့စုံနှင့် ပြို့စုံလုပ်ငန်းလေလံတင်ရောင်းချုပ်ဘဏ်
လည်းကောင်း၊ ပြစ်မှုကျိုးလွန်သူအား ပြန်လည်ရောင်းချုပ်
ဘဏ်လည်းကောင်း၊ ဤတံဆိပ်ကို ရိုက်နိုပ်ရန် ဖြစ်သည်။

(၅) ပီပိသုံးတဲ့ဆိုင် နှုန်းပိုင်ချောင်းများ

ပြောလိုပါများအား ထုတ်ပေးရမည်။ သစ်စော
ဥပဒေ ပုဒ်မ ၁၇ အရ ကွင်ပြုမိန့်မလိုဘဲ သစ်စောအရရှိများက
ထုတ်ယူခွင့် ပေးနိုင်သည့် ပါးများ ပြစ် မဟုတ်သည့်လေယာ၊
ပါးများလုပ်နိုင် ပီပိသုံးအတွက် ထုတ်ယူခွင့် တောင်းခဲ့သော
သစ်နှင့် တိုင်များအတွက် ပင်တောင်ရှိက်မှတ်၍ ငါတ်ရင်းတွင်
သစ်စောနည်းဥပဒေ ၄၆(က)အရ ပုံမှန်တဲ့ဆိုင်ရှိက်ရမည်။

SG
A 1 / 96
ပီပိသုံး

(၆) သင်းသတ်ရှုံးတဲ့ဆိုပ်

သင်းသတ်သော ကျွန်ုပ်ပင်များ၏ အသေက်
မှန်ထဲစွဲတွင် လည်းကောင်း၊ ဘဝိုင်ရန် ဖုတ်ပေးသော
ကျွန်ုပ်များ၏ အထက်နှင့် အသေက်မှန်ထဲစွဲတွင်
လည်းကောင်း ရှိက်ခတ်ရန် ပြစ်သည်။

2
96

(၇) သင်းသတ်နာက်တဲ့ဆိုင်

ကျွန်ုပ်ပင်ကို သင်းသတ်ရှုံးစနစ်တကျ
သင်းသတ်ပြုခြောက်၊ အော်ပြရန် အထက်မှန်ထဲစွဲ
တွင် ရှိက်ခတ်ရန်၊ သင်းသတ်တဲ့ဆိုပ်များတွင် ပါ့ဂို
အသေက်မှန်ထဲစွဲတွင် ရှိက်ခတ်ရန်၊ သင်းသတ်တဲ့ဆိုပ်များတွင် ပါ့ဂို
အသေက်မှန်ထဲစွဲတွင် ရှိက်ခတ်ရန်၊ သင်းသတ်သော ရန်ကို အော်ပြခြင်းပြစ်သည်။

J
၉၆

မှတ်ချက်။

နှစ်စဉ်တဲ့ဆိုပ်တဲ့များအား ရှိက်နိုင်ရမည့် ကာလသုပ္ပါယ်အဖြော်မှာ
နှစ်စဉ် စပြုလ(၁)ရှိက်နေ့တွင် ဘဏ္ဍာရေးနှစ်ဘဏ္ဍာရေးနှပ်တော်စဉ်(၁)မှ
စတင်ရှိက်နိုင်ပြီး နာက်နှစ်မတ်လ(၃၁)ရှိက်နေ့တွင် အဆုံးသတ်ရန်
ပြစ်သည်။

(၁) အမြိတ်: တံဆိပ်တုံးများ

မြတ်



(၁) သစ်မာဝင်ထောင်ရှိက်မှတ်တံဆိပ်
ရွှေနှီးမှတ်ပဲးသစ်မာများထုတ်ယူရာတွင် ၈၅၇ချယ်
ပင်ထောင်ရှိက်မှတ်ရာ၌ ဘုံးသည်။

(၂) သစ်တော်ဦးစီးဌာန အစိုးရရှိင်တံဆိပ်
သစ်တော်မှုနှင့် ဖော်ဆောင်ရွက် ပြည်သူ့ဘဏ္ဍာသဖြစ်
သိမ်းဆည်းထားသော သစ်များ၊ သို့မဟုတ် ပိုင်ရှင်ရရှိသော
သစ်များကို ထွေ့သောအခါ ပြည်သူ့ဘဏ္ဍာသဖြစ် သိမ်း
ဆည်းလျှင် ထိုသစ်များပေါ်၍ ရှိက်မှတ်ရန် တံဆိပ်ဖြစ်သည်။
ယင်းတံဆိပ်ရှိက်မှတ်ထားသော မည်သည့်အနီးရှိင် သစ်ကို
မဆို ကျောင်းချေသောအခါ ယင်းသစ်အတွက် ကျေသင့်သော
အခွန်တော်မြတ်များ ပေးဆောင်ပြီးသောအခါ ကျောင်းတံဆိပ်
ကို ရှိက်ရသည်။

(၃) လွှတ်တံဆိပ်

SG A 4

မြို့နယ်ဦးစီးဌာနများအား ထုတ်ပေးရမည်။ သစ်တော်
မူးမူးပြုပြင်းပြီးသော သစ်များကို ကျောင်းတံဆိပ် မရှိက်မြို့က်
နိုပ်ရန်ဖြစ်သည်။

(၄) ကိုယ်ပိုင်နှင့် ဖမ်းတံဆိပ်တွဲလျှက်
တော်ခေါင်းနှင့် အထက် ပြန်တမ်းဝင်အရာရှိအထိ
ထုတ်ပေးရမည်။ မြို့နယ်အတွင်း၌ ပြစ်စေ လိုအပ်ပါက မြို့
နယ်ကျော်၍ ပြစ်စေ အသုံးပြုသူသည် ဘဏ္ဍာရေးနှစ်အတွင်း
နံပါတ်ဝင်တစ်ခုတည်းကိုသာ သုတေသနရန်ဖြစ်၍ မှတ်တမ်းစာအုပ်
ထားရှိရန်ဖြစ်ပြီး သစ်တော်မှုတော်ခုအတွက် နံပါတ်စဉ်အသစ်
တစ်ခု ပြန်စစ်ပါ။

A 54
S G

ကောင် အိန္ဒိယ ပြု လျှော့ သော သစ်အားလုံး
သစ်တော်ပြစ်မှုနှင့် ဖမ်းဆီးထားသော သစ်အားလုံး



ကို အဖိန္ဒိယ မျှမှတ်သေးမှ တောင့်ဆိုင်းထားရန် အတွက် ရှိခိုက်ခတ်
သော တဲ့ ဆိုင်ပြုစ်သည်။ အမူမြေပြုမြေးခွင့် မရှိခဲ့သော ဘဲ ဤ
တဲ့ ဆိုင်ပါသည့် သစ်များကို မငွေ့မပြောင်းရှု။ လွတ်တဲ့ ဆိုင်
မရှိခိုက်မချင်း အထိုးရပစ္စည်း ပြုစ်သည်။

ကိုယ်ပိုင်တဲ့ ဆိုင်တဲ့ ကို အလုပ်နှင့် ပတ်သက်၍ စစ်
ဆေးသော အခါ ရှိခိုက်မှတ်ရန် ပြုစ်သည်။

မည်သည့်အရာများကို စစ်ဆေးကြောင်း ပြသနိုင်ရန် အတွက် စစ်ဆေးသော အခါ ရှိခိုက်ခတ်
ရန် ပြုစ်သည်။ လက်အောက်အမှုထမ်းမှတ်ပါးငြင်းတဲ့ ဆိုင်ပါကို အခြားမည်သူတစ်စုတင်
ယောက်များ မသုံးရ။ ငြင်းအမှုထမ်းသည် ခရိုင်ကျော်လွန်၍ ပြောင်းလွှာရလွှာင် ငြင်းတဲ့ ဆိုင်တဲ့
ကို ခရိုင်းပါးမှုးထဲ အပ်နိုရမည်။ ခရိုင်အတွင်း ပြောင်းလွှာပါမှ ဆက်လက်၍ သုံးနှုန်းစိုင်သည်။
အသီအမှတ်ပြုပြီး သစ်စခန်း၌ ရှိခဲ့သော သစ်များကို ပြုစ်စခေါ်သော သစ်ခွဲလမ်းတွင်
ရှိသည့် သစ်များကို ပြုစ်စခေါ် အား လျှော့ တဲ့ ဆိုင်မရှိခိုက်ခတ်ရှု။ စစ်ဆေးတွေ ရှိရှိရှိမရှိသည်
ကျွန်းသစ်အားလုံးနှင့် ငွောက်များ၌ ရှိခိုက်ရပည်။ သစ်လုံး၌ ရှိခိုက်လွှှုင်းသစ်၏ ထိပ်၌ သာ ရှိခိုက်ရ^{၁၀၁}
ပည်။ မှန်ထစ်ဝေါ၌ မည်သည့်အခါမျှ မရှိခိုက်ရ။

မှတ်ချက်။

အမြေတမ်းတဲ့ ဆိုင်တဲ့ များအား ရှိခိုက်နှုပ်ရမည်ကောလသပိုင်းအခြားများ
နှစ်စဉ် ပြောလ(၁)ရက်နေ့တွင် ဘဏ္ဍာရေးနှစ်အလုပ်က နံပါတ်ဝုံ(၁)မှ
ဝတ်ရှိခိုက်နှုပ်ပြီး ငွောက်မတလ(၃၁)ရက်နေ့တွင် အသုံးသတ်ရန် ပြုစ်
သည်။

၅
၁၀၁

(၇) ပြုပြင်ရန်မလိုအဲ ဆက်လက်သသုံးပြုနိုင်သော ပြည့်နယ်/တိုင်း အမှတ် အသားမပါသည့် တဲ့ဆီပိတုးများ:

(၈)

အနိုက်အတန်စံမထားသော နှယ်နိမိတ် တဲ့ဆီပြုစ်
သည်။ ငွေးတဲ့ဆီပိသည့် ရည်ရွယ်ထားသော ကြီး
ဝိုင်းနှယ်နိမိတ်သစ်ပင် တားထစ်များတွင် ရိုက်မှတ်

ရန်။

(၉)

သစ်ငတ္ထားကြီးတိုင်ဝန်၏ နှယ်နိမိတ်တဲ့ဆီပြုစ်
သည်။ မလုပ်ရည်ရွယ်ထားသော နှယ်နိမိတ်ကို ကြုံ
တိုင်ဝန်၏ သဘောအရ ပြောင်းလဲပြုခဲ့သော သည်
အခါ တားထစ် နှယ်နိမိတ်တွင် ဉှုံးတဲ့ဆီပိကို
ရှိရှုံးမှတ်ရန်။

(၁၀)

ပြီးရိုင်း နှယ်နိမိတ် တဲ့ဆီပြုစ်သည်။ ကြီးရိုင်း၏
သပြင်နှယ်နိမိတ်တဲ့ဆီပိကို တားထစ်များပေါ်တွင်
ရိုက်မှတ်ရမည်။ ကြီးရိုင်းတွင်း၌ ပြစ်သော်လည်း
ကြီးရိုင်းအပတ္ထားသော အကွက်များ၏ နှယ်နိမိတ်
ပေါ်လည်းတားထစ်များပေါ်တွင် လည်း ရိုက်မှတ်ရန်
ဖြစ်သည်။

(၁၁)

ကြီးရိုင်းတွင် မပါစေဘဲ ပထားသော အကွက်၏
နှယ်နိမိတ် တဲ့ဆီပြုစ်သည်။ တောင်ယာကုံသို့
သော အကွက်များ၏ နှယ်နိမိတ် တားထစ်များတွင်
ရိုက်နိုင်ရန်။

(၅)

ကွက်

အကွက်နယ်နိမိတ် တံဆိပ်ဖြစ်သည်။ အကွက်များ
ဆက်စပ်ရာ နယ်နိမိတ်တစ်လျှောက် ၈:ထောင်များ
ပေါ်တွင် ရိုက်ခတ်ရန်။

(၆)



တရားသဖြင့် ခုတ်လှေထားသော ကျွန်းရိုးတ်မှ ဆွဲ
ထုတ်ယူခွင့် ပြုသောအခါ ရိုက်မှုတ်ရန်။

(၇)

SG - A 4

ရရေးများကမ်းတင် အမြေပြီ တံဆိပ်
သစ်ဓာတ်ခဗျာရုံ ကျသင့်သောအချို့
အားလုံး ပေါ်ပြီးများက် ရရေးများကမ်းတင်သစ်ကို
ပိုင်ရှင်သို့ ပြန်ပေးသောအခါ ရိုက်ရန်။

(၁) ငှုတ်စစ်ဆေးခြင်း:

ငှုတ်စစ်ဆေးရာတွင် လိုက်နာရမည့် အစိုက် အချက်များ

(၁) စာချုပ်၊ လိုင်စင်၊ ပါမစ်တို့၏ သက်ခိုင်ရာ စဉ်းကမ်းချက်များကို တင်
ကြော်ပတ်ရှု သိရှိနားလေညားစေရမည်။

(၂) ပင်ထောင်တံဆိပ်ရိုက်ထားသော သစ်များကိုသာ ခုတ်လှဲခွဲခွင့်ပြုလျှင် ပင်
ထောင်တံဆိပ်ရိုက်၏ စာချုပ်တွင် ဖော်ပြခွင့်ပြုထားသော ပင်ထောင်များကိုသာ
ခုတ်လှဲထုတ်ယူခြင်း၊ မှန်ကုန်စေရန် ပင် ထောင်စာရင်းစာအပ်နှင့် တိုက်ခိုင်
စစ်ဆေးရမည်။ လုံးပါတ် အကုန်သတ်နှင့် ခုတ်လှဲခွင့်ပြုထားလျှင် ခုတ်လှဲရန်
ကန့်သတ်ထားသည့် လုံးပါတ်ထက်မှာယ်သော သစ်များကိုသာ ခုတ်လှဲခြင်းမှန် /
မှန် စစ်ဆေးရမည်။

(၃) စာချုပ်ဘင်္ဂလံ့ပြထားသော မထုတ်မနေရသံပိုင်ဆောင်များကိုရောင်တန်းဝင်ပါက အားလုံး၊ ခုတ်လွှဲ ထုတ်ယူခြင်း ရှိ/မရှိ ပင်ထောင် စာရင်း၊ စာအုပ်နှင့် တိုက်ဆိုင် စစ်ဆေးရမည်။ အင်ကြာင်းမဲ့ ချုပ်ထားပါက အမှုတွဲပြုလုပ်၍ လိုအပ်သလို အရေးယူ ထောင်းချက်ရန် ဖြစ်သည်။

၄။ သစ်များဖြန့်တီးခြင်းကိုစစ်ဆေးရမည်။ (စစ်တဲ့ဆိပ်ရိုက်မှတ်ခြင်းဘင်္ဂလံ့ပြုပြီး)

(၅) ခုတ်လွှဲရာတွင် သေားပါတ်ဝန်းကျင် အမြားသော အပင်များကို ထိခိုက်မှာထား၊ ပျက်စီးခြင်း ရှိ/မရှိကို စစ်ဆေးရမည်။

(၆) သစ်ထုတ်ခွင့်ရာသူ၏ ကိုယ်ပိုင်တံဆိပ်များကို ထုတ်နှင့် သစ်လုံများပေါ်တွင် ၂၄ နာရီအတွင်း ရိုက်မှတ်ထားစေရမည်။

(၇) ပယ်ထားသော ပင်ထောင်ကျွန်း၊ သို့မဟုတ် လျှို့ဝှက်အပင်များကို မထုတ်မနေရသော အပင်များဖြစ်ပါက အပင်တိုင်းသို့ရောက်အောင်သွား၍ ရှုံးရောင်းတန်းဝင်/မဝင် စစ်ဆေးရမည်။

(၈) သစ်ထုတ်သို့ရောက်သောအခါ တွေ့ရှိစစ်ဆေးသောင်တံသွေ့ ခွင့်ပြုသော ပင်ထောင်မှတ်တံ့သွေ့မှုန်မှုန်ကိုပင်ထောင်နဲ့ပါတ်(အောက်မှန်ထစ်)ကိုစစ်ဆေးခြင်းအားဖြင့် သိရှိနိုင်သည်။ မှန်ပါက ငှုတ်သာပြင်နှင့် လုံးပါတ်တို့ကိုတိုင်းတာရမည်။ ငှုတ်မှ ထွက်သောသစ်လုံးများကို သစ်ဖြတ်ထားသော ဖြတ်ပိုင်းခွန် စာများကို စစ်ဆေး၍ ကြည့်ရှုခြင်းဖြင့် လုံးအပ်သလိုလုံးရောက်တွေ့ပြီး ငှုတ်စစ်ဆေးခြင်းမှတ်စွာတွေ့ဖြင့် ထွေးထွေးထွေးတွင် ဖြင့်ထည့်သွင်းရေးသားရမည်။

(၉) ငှုတ်စစ်ဆေးသည့်အခါ အောက်ပါအချက်များကိုပါ လေ့လာစစ်ဆေး၍ စာရင်းယူရန် လိုအပ်သည်-

(က) အခွန်တော် မအောင်ရသေးသော၊ သို့မဟုတ် အကောက်မရိုက်ရသေးသော သစ်များကို မိုးလောင်ခြင်း ရှိ/မရှိ။

(ခ) ရောင်းတန်းဝင် ခုတ်ပြီးသော သစ်လုံးများအတွက် အတွင်းမှထုတ်ယူခြင်းမပြုသော၊ ချုပ်ထားခြင်း ရှိ/မရှိ။

- (၈) အကောက်တဲ့ဆိပ်ရှိကြပြီ၊ သစ်များကို ခွင့်ပြုထားသော အချိန်ဘုရားတွင် ထုတ်ယူပြုပြီ၊ ရှိ/မရှိ/စာချုပ်ရက်ကုန်ပြုသော်လည်း အကောက်ရှိက်အခွန်တော်ဆောင်ပြီ၊ သစ်များရှိနေတွေ့ငွေ့ပြည့်နှုန်းပြည့်နယ်/တိုင်း၊ ဦးစီးများထဲ တင်ပြ၍ ငင်းစီး၏ ခွင့်ပြုမြန်ရှုံးသာ ထုတ်ယူခွင့် ရှိပြီ၊ သည်။ သစ်ထုတ်ခွင့်ရသွားမြို့ပို့သော့ဘာတိုင်း ထုတ်ယူခွင့် ဖြုံးပေါ်ပြီ။)
- (၉၀) စစ်ဆေးပြီသော ငုတ်များပေါ်တွင် မိမိ၏စစ်တဲ့ဆိပ်သော်လည်း ကောင်း၊ ကိုယ်ပိုင်တဲ့ဆပ်စသော်လည်း ကောင်းရှိက်မှတ်ရမည်။ အများကျွန်း သစ်ပိုင်းများ၊ ဆုံးပိုင်းများပေါ်၍လည်း စစ်ဆေးသော အကျိုး၏ တဲ့ဆိပ်များ ရှိက်မှတ်ရမည်။
- (၁၁) အကွက်တစ်ကွက်ကို သစ်ထုတ်ခွင့်ရသွားမှုပြု ဝင်ရေရှက်မလုပ်ကိုင်ပါ ဘိန်ယောဝန်ခံ(သိမ်ဟျတ်) တော့ အပ်သည်၍ ငင်းသာကွက်ကို လိုက်လဲစစ်ဆေးပြီ၊ မတရားခုတ်ငုတ်များ၊ သစ်လုံများ၊ ကတ္တရှိတွေ့ငွေ့ပြုမြင်မိမိ၏ ကိုယ်ပိုင်တဲ့ဆိပ်များ ရှိက်မှတ်ထားရမည်။ ဤသိရှိရှိက်မှတ်ထားပြုမြင်မှတ်ငုတ်များ ထပ်ပဲတွေ့ရှိပါက သက်ခိုင်ရာ ကုန်သည်၏ တာဝန်သာဖြစ်ပေသည်။
- (၁၂) ငုတ်စစ်ဆေးရန် တာဝန်ရှိထားသော သစ်တော့အရာရှိများသည် အစေဆုံး စတင်စစ်ဆေးရမည်။ ဤသိရှိအစေဆုံးစစ်ဆေးမှသာတွေ့ငွေ့သောသဒ် ဖြတ်ပိုင်းပေးသောအခါ ပျက်စီးခြင်းများနှင့်ဖြုန်းတို့ခြင်းများကို စစ်ဆေး၍ ကြော်ကြော်ပြစ်မှုများနောက်ထပ်မဖြစ်ပေါ်စေရန် ငုတ် စစ်ဆေးမြင်ကြော်ခြင်းပေးရမည်။ တော်ယာနည်းဖြင့် မျှော်ဆက်ရန် ဖြစ်သည့် အကွက်တွင် သစ်ထုတ်ခြင်းအတွက်ငုတ်စစ်ဆေးသော အခါ တောင်ယာမီးမရှိမှု လိုက်လဲ စစ်ဆေးရမည်။ သိမ်သာ ခုတ်လုံထားသော ငုတ်များသားလုံးတို့ကိုမိမိမလောင်ကျိုးမီ တွေ့ရှိအရေး ယဉ်နိုင်မည်ဖြစ်သည်။
- (၁၃) ငုတ်စစ်ဆေးရှိနိုင်တွင် ငုတ်စစ်ဆေးခြင်းမှတ်စုစုပေါင်း လုံသပ်သလို ရေးမှတ်ပြီး ငင်းစာအပ်ထဲမှ မိဇာဂုဏ်၍ -Forest- ပုံစံအရ လချုပ်တရှင်းများ ပြုလုပ်၍ မိမိ၏ နေဝါယာတော်တမ်းနှင့် အဘုံးတွေ့၍ ဖြုန်းနယ်းစီးမှုးရှိမှုတောင် ခရိုင်းစီးဌာနများ၊ ရှုံးသို့တင်ပြရမည်။ မှတ်စုစုအပ်ကို -Forest- ပုံစံအရ ရေးမှတ်ရမည်။

၂၀။ နှစ်မှတ်တမ်း စဉ်သားနည်း

နှစ်

(က) နှစ်မှတ်တမ်းရေးသားနည်း

- (၁) လက်အောက်ဘမျထမ်းများသည် နှစ်မှတ်တမ်းများ ပုန်ကန်စွာ ရရှိသားတင်ပြုခိုင်ရန် မှတ်စုစုဖြစ်၍ ထားရှုရမည်။ ငြင်းစာအပ်၍ ဆောင်ရွက်ပြီးနှိုးသည့် အလုပ်အကြောင်းအရာများကို ရရှိသွင်းရမည် ဖြစ်၍ ပိုမို့ အပြုဆောင်ထားရမည်။ နှစ်မှတ်ကိုပြုပြီးနှိုးသော အလုပ်မှတ်စုအပြင်တော့ (သို့မဟုတ်) အလုပ်အတွက် အသုံးဝင်မည် အကြောင်းအရာများကိုလည်းထည့်သွင်းရမည်။
- (၂) မှတ်စုစုဖြင့် မြင်းခြင်းဖြင့် လက်မှတ်တို့ထိုးထားရမည်။

(၃) ပြီးနှိုးသော အလုပ်အကြောင်း (သို့မဟုတ်) အလုပ် စစ်ဆေးလွှင် မည် ကုသိသေးရှုရမြှင့်မှတ်ဆုံးတွင် အပို၍ တိုက္ခရာလင်စွာ ဖော်ပြရမည်။ သိုးမြား အစိရင်ခဲရမည်။

(၄) နှစ်မှတ်တမ်းများတွင် ဖော်ပြသည့် သစ်တော့ပြစ်မှုများ၊ သစ်တော့မူ့လျှော့ကြော်များ၊ တောင်းခဲမှုများနှင့် အရေးကြော်များကို သိုးမြား အစိရင်ခဲစာ ရရှိသားပေးပို့ရမည်။

(၅) နှစ်မှတ်တမ်းများကိုတော့တွင် လုပ်ငန်းဆောင်ရွက်ချိန်တွင် (၇)ရက် တစ်ပါတ်၊ တစ်ကြိမ်ရေး၍ တော့လုပ်ငန်းမဆောင်ရွက်သည့်အခါတွင် (၁၅)ရက် တစ်ကြိမ် သတ်မှတ်ပုံစံပြင် ရရှိသားပေးပို့ရမည်။

(၆) လက်အောက်ဘမျထမ်းများ၏ နှစ်မှတ်တမ်းများကို ပေးပို့သည့်အခါ သက်ဆိုင်ရာ တစ်ဆင့်ပြင် ဝန်ထမ်းမှ ပိုမိုကျော်သည်/မကျော်သည်ကို မှတ်ချက်ရရေးပေးလိုက်ရမည်အပြင် ပိုမိုပေးပို့တင်ပြုမည် အရာရှိ ဖတ်သင့်သည်ဟု ထင်မြင်သော စုပို့ကိုလည်း မှတ်သားပေးလိုက်ရမည်။

မှတ်ချက်။

နှစ်မှတ်တော်ရေးသည်အခါ လျှောက်လွှာတွက်ကိုတစ်ဝက်ဆောက်ချို့
ပြုလုပ်ပါ။ ညာဘက် တစ်ဝက်၏သာလျှင် နှစ်မှတ်တော် အကြောင်း
အရာများကိုတစ်ရှက်အတွက် တစ်ပိုဒ်ကျ အထက်ပါ ညွှန်ပြားချက်အ
တိုင်း ရေးသားရမည်။ တစ်ဝက်အလွတ် အချိန်ထားသော ဘယ်ဘက်စာ
မျက်နှာပေါ်တွင် သက်ဆိုင်ရာ အရာရှိက လိုအပ်သောအခါ မှတ်ချက်
ရေးရန် ဖြစ်သည်။

(၅) နှစ်မှတ်တော်: ရေးရှုနှင့် လိုအပ်သောအချက်များ

(၁) နှစ်

(၂) သွားလာသော ခရီး အကြောင်းအရာ

(၃) သွားလာသော ခရီးပိုင်ပေါင်း

(၄) သွားလာရှုနှင့် အသုံးပြုသော ယာဉ်

(၅) ခရီးထွက်ခွာအချိန်၊ ရောက်ချိန်

(၆) ပိမိလုပ်ကိုင်သော အလုပ် အကြောင်းအရာအကျဉ်းချုပ်

(၇) အမြာ:အရေးကြီးသော မှတ်သားရန် အချက်များ

(၈) နှစ်မှတ်တော်: နှစ်မှာ ပုံစံ

ပြင်းလွှဲပြီ၊ သစ်တော်းစီးဌာန၊ တောာ်ရှုပ်မောင်
ဝင်း၏ အမြဲ့အမှုစွဲ နှစ်မှတ်တော် (၁)ရက်နေ့ပုံ (၇)
ရှုက်နေ့အထိ နှစ်မှတ်တော်။
၁-၁၁-၉၆၆။ ပြင်းလွှဲမှ သီပေါ်ကြိုးစိုင်းသို့ထွက်
ဝါးဝါးဝါးရောက် ၁၆:၀၀နာရီ၊ ရောက် ၁၆:၀၀နာရီ၊ ခနီ(၈၀)ပိုင်းဌာ
နိုင်ယာဉ်ဖြင့်၊ သင်းသတ်ခြင်းလုပ်ငန်းဆောင်းကို
ရန်ဖြစ်ပါသည်။

၂-၁၁-၉၉။ လုပ်သားများ ရှာင့်စွဲဆောင်းနေပါ
သည်။

၃-၁၁-၉၉။ သိပေါကြိုင်းအကျက်အမှတ်(၂၄)၊
အေား တော့နှင့်စစ်ဆေးပါသည်။ တောင်စောက်၍
သစ်ပင်များပါသည်။ လုပ်သားများ လုပောက်စွာ
ရုပ်သည်။

၄-၁၁-၉၉။ သိပေါကြိုင်းအကျက်အမှတ်(၂၄)
အကွက်ငယ်(၅)တွင် ကျွန်းသင်းသတ်ခြင်း စတင်
ဆောင်းကိုလုပ်ခိုင်ပါသည်။ သင်းပင်(၅)ပင်၊ နံပါတ်
(၁၁)မှ(၅၅)၊ ချုန်ပင်(၁၀၅)ပင်၊ ဇရီယာ(၁၀)ကေပြီး

၅-၁၁-၉၉။ ဆက်လက်၍ ကျွန်းသင်းသတ်ပါ
သည်။ သင်းပင်(၁၀)၊ နံပါတ်(၆)မှ(၁၅)၊ ချုန်ပင်
(၂၀၀)ပင်၊ ဇရီယာ(၅)ကေပြီး။

၆-၁၁-၉၉။ တန်းငွေ့၊ မှားရက်၊ သင်းပင်များကို
ပြန်လည်စစ်ဆေးပါသည်။

၇-၁၁-၉၉။ ဆက်လက်၍ ကျွန်းသင်းသတ်ပါသည်။
သင်းပင်(၅)ပင်၊ နံပါတ်(၁၀၆)မှ(၂၀)၊ ချုန်ပင်(၂၀)
ပင်၊ ဇရီယာ(၁၈)ကေပြီး။

အချုပ်စာရင်း

	<u>သင်းသတ်ပင်</u>	<u>ချုန်ပင်</u>
(၁)မြတ်၏(၁၁) ၈၂၃	ယင်းအပေါ်	၂၃၆
ယင်းအပေါ်	၂၃၆	၂၃၆
ယင်းအပေါ်	၂၃၆	၂၃၆
ယင်းအပေါ်	၂၃၆	၂၃၆

ମୁଦ୍ରଣ କେନ୍ଦ୍ର ଉପରେ କଲେଖାଳିମ୍ବା ୫୧

၁၃၅(၂၄၇) ဒေသအစာမျက်နှာ၊ ပုဂ္ဂနိုင်ကန်သတ်ယူးသော လုပ်မြတ်ထက်၊ ငယ်သာ သင်၊
ပုဂ္ဂနိုင်ကန် ပုဂ္ဂနိုင် ဒါနာ အတ်ပင်ဖောင်း(၃)ပင်၊ နံပါတ်(၅)နှင့်(၈)၊ အရိစိုး
မြှေးဆောင်ရေး လုပ်မြတ်ထက်၊ ၁၀၀။ လုပ်မြတ်ထက်၊ နံပါတ်(၁၀) တစ်ခြော့၊ သော်လည်းကောင်း၊
ငွေးရှေးဆောင်ရွက်ခဲ့သူ အနေဖြင့် ပုဂ္ဂနိုင်ကန်သတ်ယူးသော လုပ်မြတ်ထက်၊ ငယ်သာ သင်၊

::နေပါဒ်မြတ်သွေးမှုပိုင်း

ପାଇଁଦ୍ୱାରା ଉପରେକରଣ ହେଉଥିଲା ।

၁၃၁ မန္တနာရုပ်လိုပေါင်းမြှင့်သူတေသနများထဲတွင်ပြည်တေသန၊ သစ်တော်ဦးစီးဌာန^၁
ပြည်တေသန၊ ပို့ဆောင်ရေးနှင့် ပြည်တေသနကြောင်း ပြင်ဦးလွင်မြို့။
မြို့တော်ဦးလွင်မြို့တေသန၊ ပို့ဆောင်ရေးနှင့် ပြည်တေသန၊ သစ်တော်ဦးစီးဌာန^၂
ပြည်တေသန၊ ပို့ဆောင်ရေးနှင့် အစိရင်ခံအပ်ပေသည့်
မြို့တော်ဦးလွင်မြို့တေသန၊ ပို့ဆောင်ရေးနှင့် အစိရင်ခံအပ်ပေသည့်^(၁၇၁)

১৮৭৩ সালের প্রথম জুন তারিখে

ရှေ့ကျောင်းမြို့တွင် လျှော့ထွန်းပြု သိန္ဓာတ်မီးလျှော့အား ဖြန့်ဆောင်

၁၃၈၂၊ ၁၂ မြန်မာ ၁၁၁၆ ပြည့်သော ၁၇၉၅ ခုနှစ်၊ ၁၇၉၅ ပြည့်သော ၁၁၁၆ ပြည့်သော ၁၇၉၅ ခုနှစ်

藏文大藏经

ဒေသရုပ်ဆွဲမှုပါရန်မြန်မာနိုင်ငံတွင် အကြောင်းများ (၁)

二〇〇〇

ବ୍ୟାକ ଦିଲ୍ଲିଯିରୁ ପାଇଁ ମହାନ୍ତିରାଜୀବି ପାଇଁ ପାଇଁ ପାଇଁ (c)

ପ୍ରକାଶନ କମିଶନ

သစ်တော်ပဒေရှင် စုညွှန်းကြံ ၁၀၀များ

နိုင်ငံတော် ဦးမြိုင်ဝပ်ပါဌားမူး တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် (၈/၉၂) ဖြင့်
ပြုနိုင်သော သစ်တော်ပဒေနှင့် သစ်တော်ရေးရာဝန်ကြံဌာန်၏ အမိန့်ကြော်ကြားသာမှတ်
(၁၀၆/၉၃) ဖြင့် ပြုနိုင်ခဲ့သော သစ်တော်နည်းဥပဒေများအား အသေးစိတ် လေ့လာရန်
ရည်ရွယ်နိုင်သည်။ ဤစာအပ်တွင်မူတော်အပ်များ အဓိကထိုးတွေနှင့်မည်ဟု ယူဆရသည့်
သစ်တော်ပဒေ၊ နည်းဥပဒေများသာ ဖော်ပြပါသည်။

(က) သစ်တော်ပဒေများ

(၁) သစ်တော်ပဒေပုဒ်မ(၈)။

(က) နိုင်ငံတော်အတွင်းမည်သည့်နေရာတော်တွင်မဆိုပေါက်ရရှိကြ နေသော
ကျွန်းပင်သည့် နိုင်ငံတော်ပိုင် ဖြစ်သည်။

(ခ) ဝန်ကြံဌားသည် သစ်တော်ရှီးဌာနက ထိန်းသိမ်းကဗာဂွယ်ရမည့်တားမြစ်
သစ်ပင် အချို့အမည်များကို နေရာအောက် သတ်မှတ်ကြည့်
ပြင်း၊ ပြင်ဆင်ခြင်း၊ သတ်မှတ်ခြင်း၊ သိမ်ဟုတ်ပယ်ဖျက်ခြင်းပြနိုင်သည်။

(ဂ) သစ်တော်ပဒေပုဒ်မ(၂၃)။

(က) မည်သူမဆို သစ်တော်တွက်ပစ္စည်း တစ်စုံတစ်ရာကို ပြည့်တွင်း၍ ပြုနိုင်
ကျော်သယ်ယူ ရွှေ့ပြောင်းလိုကျင် ဤကိစ္စအလိုက္ခာ အုပ်ပြားရေးမှူး
ချုပ်က လုပ်ပိုင်ခွင့် အပ်နှင့် ထားသည့် သစ်တော်အရာရှိထံမှ ပျော်
လျော်ကြထားရပုံရမည်။

(ခ) ပုံးမနဲ့(က)ပါ ပြုနိုင်းချက်သည် အောက်ပါကိစ္စရိုးများနှင့် အကျိုးမဝင်
စေရ-

(၁) သစ်တော်တွက်ပစ္စည်းထုတ်ယူခွင့်ပြုထားသည့် နေရာအောက်
သယ်ယူရွှေ့ပြောင်းခြင်း။

- (၂) သတ်မှတ်သည့် ဘရေအတွက်ထက်မပိုသော နီးယားဖြစ်မဟုတ်သည့်
အသေးစား သစ်တော့တွက်ပစ္စည်းများ သယ်ယူ ဧည့်ပြောင်းခြင်း။
(၃) ဝည်ပင်သာယာ နယ်နိမ့်တစ်တစ်ခုအတွင်းရှိမြှေ့နယ်တစ်ခုမှတစ်ခုသို့
သယ်ယူ ဧည့်ပြောင်းခြင်း။

(၂) သစ်တော့ပေးပွဲမ(၂၅)။

- သစ်တော့တွက်ပစ္စည်း သယ်ယူ ဧည့်ပြောင်းသုသည် -
- (က) ဧည့်ဘက် ဂိုပိနိုင်အတွက်ပေါ်တည်း ယဉ်ဆောင်လာရမည်။
(ခ) သက်ဆိုင်ရာ သစ်တော့ကင်ရှုများ၏ စစ်ဆေးခြင်းနှင့် ဘဏ္ဍာန်အာ ဝည်ကြပ်
ခြင်းကို ခံယူရမည်။

(၃) သစ်တော့ပေးပွဲမ(၂၆)။

- (က) အောက်ပါ သစ်များသည် တစ်ဦးတစ်ဦးယောက် ပိုင်ဆိုင်ပြောင်းကို သတ်
မှတ်ကာလအတွက် နိုင်လုံးစွာ တင်ပြနိုင်ခြင်း မပြုနိုင်လျှင် ပိုင်ရှင်မဲ့သစ်
ပြစ်သည်ဟု မှတ်ယူရမည် -
- (ခ) ရေပမှာကမ်းတင်သစ် သို့မဟုတ် နှစ်မြှုပ်လျက် ထွေ့ရှိသည့်သစ်များ
(၂) မှတ်ပုံတင်ထားသော ကိုယ်ပိုင်တဲ့ဆိပ်ရှိက်မှတ်ထားခြင်း မရှိသည်
သစ်များ။
- (၃) ရှိက်မှတ်ထားသော မှတ်ပုံတင်ထားသည် ကိုယ်ပိုင်တဲ့ ပို့ပို့ကို ပုံ
သဏ္ဌာန် ပြောင်းလဲ ဖူက်ဆီးထားသည် သစ်များ။
- (ခ) သစ်တော့ဝန်ထမ်းသည် ပုံမရွှေ့(က)ပါ သစ်များကို သစ်တော့ကင်ရှုး
သို့မဟုတ် သစ်ဆိပ်များသို့ စုသိမ်း ယဉ်ဆောင်လာခွင့်ရှိသည်။

(၅) သစ်တော့ပဒေ ပုဒ်မ(၃၀)။

သစ်ဘခြေခံအသုံးပြုသည့် အိမ်တွင်း စက်မူ လုပ်ငန်းများနှင့် ပရီဘောက လုပ်ငန်းများမှအပဲ လျှစ်က်၊ လျှောထိုးစက်၊ အထပ်သားစက်၊ သစ်ပါးလျှောစက်၊ သီ္မာဟုတ် သစ်အခြေခံ အသုံးပြုသည့်စက် တည်ထောင် လုပ်ကိုင်လိုသူ ပုဂ္ဂလိက လုပ်ငန်းရှင်သည် ဤကိစ္စအလိုက် လုပ်ပိုင်ခွင့် အပ်နှင့်ထားသည့် သစ်တော့အရာရှိ ၏ ခွင့်ပြုပိန်ကို ရရှိပြီးမှသာ တည်ထောင် လုပ်ကိုင်ခွင့်ရှိသည်။

(၆) သစ်တော့ပဒေ ပုဒ်မ(၃၁)။

(က) သစ်တော့အရာရှိသည် ဖမ်းဆီးရမီသည့် သစ်တော့တွက် ပစ္စည်းများနှင့် ဝင်လျှော်း၍ အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ် နိုင်သည်-

(ခ) ၁တန်ထက် မပိုသောကြွန်း သီ္မာဟုတ် တားမြစ်သစ်ပင်မှ ထွက်ရှိ သည့် ၂တန်ထက်မပိုသော သစ်များ ဖမ်းဆီးရပိုခြင်းမြစ်လျှင် ကျပ် ၁၀၀၀၀ ထက်မပိုသော ၁၈၇၅ကြေးကို ပေးအောင်စေပြီး သစ်များ ကို ပြည်သူ့ဘဏ္ဍားအဖြစ် သိမ်းဆည်းခြင်း။

(ဂ) ကြွန်းသီ္မာဟုတ် တားမြစ်သစ်ပင်မှ ထွက်ရှိသော သစ်မှာ အပ် ၁၀၀၀၀ ထက်မပိုသော အား အမြားသစ်များ ဖမ်းဆီးရပိုခြင်းမြစ်လျှင် သစ်များ၏ အောသတန်ဖိုး ၂ ဆန့်နှင့် ကျပ် ၁၀၀၀၀ ထက်မပိုသော ၃၉၅ကြေး ငွေကိုပေးအောင်စေပြီး သစ်များ ပြန်လည်ပေးအပ်ခြင်း။

(၁) သစ်မှာ အပ် အောသတန်ဖိုး ကျပ် ၅၀၀၀ ထက်မပိုသော အား သစ် တော့တွက်ပစ္စည်းများ ဖမ်းဆီးရပိုခြင်းမြစ်လျှင် ယင်းပစ္စည်းများ၏ အောသတန်ဖိုးနှင့် ကျပ် ၁၀၀၀၀ ထက်မပိုသော ၃၉၅ကြေး ငွေကို ပေးအောင်စေပြီး ပစ္စည်းများ ပြန်လည် ပေးအပ်ခြင်း။

(၁) ပစ္စုမပြောင်နိုင်သော သစ်တော့တွက်ပစ္စည်း ဖမ်းဆီးရပိုခြင်းမြစ်လျှင် ယင်းပစ္စည်း၏ အောသတန်ဖိုး ၂ ဆန့်နှင့် ကျပ် ၁၀၀၀၀ ထက်မပို သော ၃၉၅ကြေး ငွေကို ပေးအောင်စေပြီး ပစ္စည်းများ ပြန်လည် ပေးအပ်ခြင်း။

- (၁) ပုသံမခွဲ(က) ဘရ၏ချမှတ်သည့်အမိန့်ကို လိုက်နာသူအား ဤဥပဒေအရ တရားစွဲဆိုခြင်းမပြရ၊ လိုက်နာရန် ပျက်ကျက်သူကိုသာ ဤဥပဒေအရ တရားစွဲဆိုရမည်။
- (၂) **ပြစ်မျှနှင့် ပြစ်သက်များ**
- (၃) သစ်တော့ဥပဒေ ပုသံ(၄၀)၊
- မည်သူမဆို တော်ပါပြုလုပ်မှု တစ်ရပ်ရပ်ကိုကျူးလွှာနဲ့ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်း၊ ခရာဏျုင်းစို့သူအား ဓာတ်ကျပ်၍ ၁၀၀၀ အထိ ပြစ်စေ၊ ထောင် သက် ပေါ်အထိ ပြစ်စေ၊ ဒေါ်နှစ်ရပ်လုံးပြစ်စေ၊ ကျခဲ့ခေါ်မှုည် -
- (၄) ကြိုးစိုင်းတော့အတွင်း ကျူးကျော်ဝင်စရာက် နေထိုင်ခြင်း၊
- (၅) ကြိုးစိုင်းတော့အတွင်း သိမ်မွေ့တိရှားနှင့်များ၊ ယူကျက်ချွှေ့ခြင်း၊ သိမ်ဟုတ် ကျူးကျော်ဝင်စရာက်ခေါ်ခြင်း၊
- (၆) ကြိုးစိုင်းတော့အတွင်း စွင်ပြုဖိန်မရရှိဘဲ မြေကို ခုတ်ထွင်ခြင်း၊ ရင်းလင်းခြင်း၊ တူးဆွဲခြင်း၊ သိမ်ဟုတ် မူလသန်အထားကို ယဉ်ယွင်းခေါ်ခြင်း၊
- (၇) ကြိုးစိုင်းတော့အတွင်း ရေးစီရေလာ ပျက်စီးခေါ်ခြင်း၊ ရေတွင် အဆိပ်ခြင်း၊ စာတူးဆောင်ပစ္စည်း၊ သိမ်ဟုတ် ပေါ်ကွဲစေတာတ်သော အရာများ၊ အသုံးပြုခြင်း၊
- (၈) ကြိုးစိုင်းတော့အတွင်း တိရှားနှင့်များ ဖော်ဆိုခြင်း၊ အမော်လိုက်ပစ်ခတ်ခြင်း၊ သိမ်ဟုတ် ငါးပွဲးခြင်း၊
- (၉) ကြိုးစိုင်းတော့အတွင်း သစ်တော့များ မိုးကျော်ပြန်စွားစေနိုင်သော ဇီးမွေ့ခြင်း၊ မိုးပို့ခြင်း၊ အိသုသယပျော်ခြင်း၊ သိမ်ဟုတ်ဇီးကြောင်းပြန်များ၊ ထားရှိခြင်း၊
- (၁၀) သစ်တော့ကင်းရုံး၏ စစ်ဆေးခြင်း၊ ကို မခံယဉ်ဘဲ သစ်တော့ထွက်ပစ္စည်း၊ သယ်ယူဆုံးပြောင်းခြင်း၊
- (၁၁) ဤဥပဒေအရ ရထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက် သိမ်ဟုတ် အမိန့်ကြော်ပြောပါပြီးနှင့် ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊

- (j) သစ်တော့ဥပဒေ ပုဒ်မ(ငါး)။
 မည်သူမဆိုအောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု
 ထင်ရှားစိုင်ခံရလျှင် ထိသုအား ငွောက် ကျပ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ထောင်းက်
 ၁ နှစ်အထိ ဖြစ်စေ၊ ၁က်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံစေရမည် –
- (က) ခွင့်ပြုမိန့် မရရှိဘဲ ကျူးနှင့် တားမြစ်သစ်ပင်မှ ထွက်ရှိသော သစ်မှ သပ
 သစ်တော့ထွက်ပစ္စည်းတိစိတစ်ရာကို ထုတ်ယူခြင်း၊ သယ်ယူဇွဲပြောင်း
 ခြင်း၊ သီဗုံဟုတ် တရားမဝင် လက်ဝယ်ထားရှိခြင်း၊
- (ခ) ပုဒ်မ(၁၈)၊ ပုဒ်မခွဲ့(ယ)အရ ထုတ်ယူသော သစ်တော့ထွက်ပစ္စည်းကို
 ထုတ်ပွဲခွင့်ပေးသူ၏ ကြိုတင်ခွင့်ပြုပြုက် မရရှိဘဲ အောင်းချခြင်း၊ သီဗုံဟုတ်
 အခြားလုပ်ငန်း၌ လွှဲခြောင်း သုံးခွဲခြင်း။
- (၃) သစ်တော့ဥပဒေ ပုဒ်မ (ငါး၂)။
 မည်သူမဆိုအောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု
 ထင်ရှားစိုင်ခံရလျှင် ထိသုအား ငွောက် ကျပ် ၂၀၀၀၀ အထိ ဖြစ်စေ၊ ထောင်းက်
 ၂ နှစ်အထိ ဖြစ်စေ၊ ၁က်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံစေရမည် –
- (က) ကြိုးစိုင်းတော့ အတွင်းရှိမည့်သည့် သစ်ပင်ကိုမဆို ထုတ်လွှဲခြင်း၊ ပိုင်းပြတ်
 ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှုတ်ခြင်း၊ ချီးဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊ မီး
 သီဗုံဟုတ် အခြား၊ ထုံးဖြင့် ပျက်စီးစေခြင်း၊
- (ခ) ခွင့်ပြုမိန့် မရရှိဘဲ ကျူးနှင့် သီဗုံဟုတ် တားမြစ်သစ်ပင်မှ ထွက်ရှိသော သစ်
 ကို ထုတ်ယူခြင်း၊ သယ်ယူဇွဲပြောင်းခြင်း၊ သီဗုံဟုတ် တရားမဝင် လက်
 ဝယ်ထားရှိခြင်း၊
- (ဂ) သစ်အခြေခံ အသုံးပြုသည့် ဘီပ်တွင်းက်မူလုပ်ငန်းများနှင့် ပရီဘောက
 လုပ်ငန်းများမှ သပေါ်ခွင့်ပြုမိန့်မရရှိဘဲ လွှာစေ၊ လွှာက်၊ လွှာထိုးက်၊ အထပ်
 သားစက်၊ သစ်ပါးလွှာစက် သီဗုံဟုတ် သစ်အခြေခံ အသုံးပြုသည့်က်
 တည်ထောင် လုပ်ကိုင်ခြင်း။

(ယ) ခွင့်ပြုမိန့်မရရှိဘဲ မီးသော်မျိုးတည်ထောင်ခြင်း၊ သိမ်ဟုတ်မီးသော်မျိုးတ်ခြင်း၊

(င) သစ်တော်ပေးပွဲမှု(၄၃)။

(က) မည်သူမဆိုသစ်တော်အလုပ်ပြုတွင်ပြုခြင်း၊ သစ်ရက် စီမံခန့်ခွဲခွဲရှိသော ဝါမြတ်ပြုခြင်း၊ ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းပင်ကိုရတ်လျှောင်း၊ ပိုင်းဖြတ်ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ချိုးပြတ်ခြင်း၊ ဟောက်ထွင်းခြင်း၊ မီးသိမ်ဟုတ်အခြားနည်းဖြင့်ပျက်စီးစေခြင်း၊ ကျွန်းသစ်ကိုထုတ်ယူခြင်း၊ သိမ်ဟုတ်တရားပဝင် လက်ဝယ်ထားရှိခြင်းပြုလျှင် ငွေဒက်ကျပ်၅၀၀၀၀ အထိပြုခြင်း၊ ထောင်းက် ၇နှစ်အထိပြုခြင်း၊ ဒက်နှစ်ရပ်လုံးပြုခြင်း ကျခံစေရမည်။

(ခ) ပုံမဏ္ဍာ(က)အရပြစ်မှုကျူးကျွန်းမြင်သည်သစ်တော်အလုပ်ပြုနှင့် သစ်ရက် စီမံခန့်ခွဲခွဲရှိသော ဝါမြတ်ပြုခြင်း၊ ပြုချာပ်ကျွန်းမြင်ပြုချာပ်တွင် ပေါက်ရောက်တည်ရှိနေသော ကျွန်းပင် သိမ်ဟုတ်ကျွန်းသစ်နှင့် ပိုင်လျဉ်း၍ ကျူးမှုစွာမြင်းပြုခြင်း၊ လျင်ထိသူသား ငွေဒက် ကျပ်၅၀၀၀ အထိပြုခြင်း၊ ထောင်းက် ၆၈ အထိပြုခြင်း၊ ဒက်နှစ်ရပ်လုံးပြုခြင်း ကျခံစေရမည်။

(ဂ) သစ်တော်ပေးပွဲမှု(၄၄)။

မည်သူမဆိုအောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ရှိကြုံကျူးလွှန်းပြောင်းပြုခြင်း၊ ထင်းစိုင်းပြုခြင်း၊ ရေပျောင်းထို့သား ငွေဒက်ကျပ်၂၀၀၀၀ အထိပြုခြင်း၊ ထောင်းက် ၃၄၀၌အထိပြုခြင်း၊ ဒက်နှစ်ရပ်လုံးပြုခြင်း ကျခံစေရမည် –

(က) သစ်တော် ဝန်ထမ်းများ၊ အသုပြုသည့် တံဆိပ်တုံးတစ်ခုရှာကိုလက်ဝယ်ထားရှိခြင်း၊ သိမ်ဟုတ်တံဆိပ်တုံးအတူပြုလုပ်ခြင်း၊ တံဆိပ်တုံးအတူကိုလက်ဝယ်ထားရှိခြင်း၊ သိမ်ဟုတ်တံဆိပ်တုံးအတူဖြင့် သစ်တော်ထွက်ပစ္စည်းများတွင် ရိုက်မှတ်ခြင်း။

- (၉) သစ်တောဝန်ထမ်းများ အသုံးပြုသည့် တံဆိပ်တဲ့ သိမဟုတ် ကိုယ်ပိုင် တံဆိပ်တဲ့ ကို သစ်တောထွက်ပစ္စည်းတွင် တရားမဝင် ရိုက်မှတ်ခြင်း၊
- (၁၀) သစ်တောထွက်ပစ္စည်းတွင် သစ်တောဝန်ထမ်း သိမဟုတ် ယင်းက လွှာ အပ်ထားသူက ရိုက်မှတ်ထားသည့် တံဆိပ်အမှတ်သာသား ကို ပုံသဏ္ဌာန် ပျက်အောင် ပြုလုပ်ခြင်း၊
- (၁၁) သစ်တောနယ်မြေနယ်နိမ့်တဲ့ ဘမှတ်သာသား တစ်ခုရှာကို ခွင့်ပြုချက်မရ ရှိဘဲ ပြောင်းလဲပြောင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း သိမဟုတ် ပုံသဏ္ဌာန် ပျက်အောင် ပြုလုပ်ခြင်း။
- (၆) သစ်တော့ပဒေ ပုဒ်မ(၄၅))
- မည်သည့် သစ်တောဝန်ထမ်းမဆို၍ ဥပဒေအာရုံ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွှာသုံးစားပြု၍ တစ်ဦး တစ်ယောက်သောသူအား ထိခိုက်နှစ်ရာ ငောရ် သစ်တောထွက်ပစ္စည်း တစ်စုတစ်ရာကို ခိုင်လုံသော အကြောင်းမရှိဘဲ သိမ်းယူလျှင် ငွေ့ဒက်ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ထောင်းက်၁ နှစ်အထိ ဖြစ်စေ၊ ၃က် နှစ်ရှုပ်လုံးဖြစ်စေ ကျခဲ့စေရမည်။

- (၇) သစ်တော့ပဒေ ပုဒ်မ(၄၆))
- မည်သည့် သစ်တောဝန်ထမ်းမဆိုမိမိ၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြု တစ်ဦး တစ်ယောက်ထဲမှ ပစ္စည်း သိမဟုတ် ငွေ့ကြွေးကို အကောင်းလိုက်စားသော နည်းဖြင့်ဖြစ်စေ၊ ဥပဒေနှင့် ဆန့်ကျင်သော နည်းဖြင့်ဖြစ်စေ ရယူ၍ ပသာသော နည်းဖြင့် သစ်တောထွက်ပစ္စည်း တစ်စုတစ်ရာကို ထုတ်ယူခြင်း၊ သယ်ယူစွဲပြောင်းခြင်း၊ သိမဟုတ် ဘရားမဝင် လက်ဝယ်ယေးရှိခြင်း၊ ကိုစွဲပွဲပြု ပုံးပေါင်းကြော်လိုက် အနည်းဆုံး ထောင်းက်၁ နှစ်မှ အများဆုံး ထောင်းက်၇ နှစ်အထိ ကျခဲ့စေရမည်။

(က) သစ်တော့ပေးပုံမ(၄၇)။

တရားရုံးသည် ဤပေးအရတရားစွဲဆိတ်ပိုသော ပြစ်မှုတစ်ရပ်ရပ် ရှင် ပိုလျဉ်း၍ ပြစ်မှု ထင်ရှား တွေ့ရှုလျှင် သက်ဆိုင်ရာ ပြစ်မှုအတွက် ချုပ်တရု မည့် ပြစ်ဘက်အပြင် -

- (က) ပြစ်မှုဆိုင်သက်ဆိုင်သော သစ်တော့တွက် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရန် အမိန့် ချုပ်တရုပည်၊
- (ခ) ပြစ်မှုကျူးလွှာနှုန်းတွင် အသုံးပြုသည့် ယာဉ်၊ တိရှိစွာနှင့် အခြားစက် ပစ္စည်းကိုရှိယာ တန်ဆတ်ပလာများကိုပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့် ချုပ်တရုပိုင်သည်၊
- (ဂ) ပြစ်မှုကျူးလွှာနှင့်မြင်းကြောင်းသစ်တေားဦးစီးဌာန၏ ပျက်စီးဆုံးရုံး၊ တန်ဖိုးကို သစ်တေားဦးစီးဌာနသို့ လျှော့ကြေားပေးဆောင်ရေးရန် အမိန့် ချုပ်တရုပိုင်သည်။

(ခ) သစ်တော့ပေးပုံမ(၄၈)။

တရားရုံးသည် -

- (က) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် သစ်တော့တွက် ပစ္စည်းများကို သစ်တေားဦးစီးဌာနသို့ လွှောကြောင်းပေးရမည်၊
- (ခ) ပုံမ်း၏ အရ တပ်ရှိက်သည့် ငွောက် အားလုံးကိုပြစ်စေ၊ တစ်စီတ် တစ်ဒေသကိုပြစ်စေ မတရားသဖြင့် ပစ္စည်းများကို ပြစ်မှုဆိုင်ရာ အကျိုးကြေားအဖြစ် ထုတ်ပေးနိုင်သည်။

(၁၀) သစ်တော့ပေးပုံမ(၅၂)။

ပြည်သူ့ရုံးပုံးသည် သစ်တေားဝန်ထမ်းက ယင်းတို့၏တေဝန်ကြေား၊ များကို ဆောင်ရွက်ရန် အကျိုးကြေား လိုအပ်သော အကျိုးကြေားများကို ပေးရမည်။

- (၉) သစ်တောနည်းဥပဒေများ
- (၁၀) သစ်တောနည်းဥပဒေ (၄၉)
- (၁၁) ဖြူနယ်သစ်တောအရှရိသို့ဟုတ်ငြင်းကတေဝန်ပေးအပ်ခြင်းခံရသော
သစ်တောဝန်ထမ်းသည် အခွန်ဆောင်ပြီးသော သစ်တောထွက်ပစ္စည်း
များအတွက် မျှော့စာထုတ်ပေးခွင့်ရှိသည်၊
- (၁၂) ထုတ်ပေးသော မျှော့စာတိုင်းတွင် အောက်ပါတို့ ဖော်ပြပါရှိရမည် -
- (၁၃) သစ်ဖြစ်ပါက သစ်အမျိုးအမည်နှင့် သစ်လုံးသို့ဟုတ်ငြင်းသေားအရေ
အတွက်၊
- (၁၄) အမြားသစ်တောထွက်ပစ္စည်းဖြစ်ပါက အရေအတွက်နှင့် အမျိုးအစား၊
- (၁၅) သစ်လုံးနှင့် ခွဲသားများပေါ်၍ ပါရှိသည် တံဆိပ် အမှတ်အသား၊
- (၁၆) သယ်ယူမည် ခရီးလမ်းခုံး၊
- (၁၇) မျှော့စာ သက်တမ်းကာလာ၊
- (၁၈) လမ်းခရီးတွင် ရပ်တန်၍ စစ်ဆေးခံရမည် သစ်တောက်ငြံများ၏
အမည်စာရင်း။
- (၁၉) သစ်တောနည်းဥပဒေ(၅၀)
- သစ်တောဝန်ထမ်းသည် သစ်တောထွက်ပစ္စည်း သယ်ဆောင်လာသူ
မည်သူကိုမဆို မျှော့စာ ပါ/မပါ စစ်ဆေးပေးမြန်းခွင့်ရှိသည်။ သစ်တောထွက်
ပစ္စည်းကိုတရားဝင် ပိုင်ဆိုင်ခွဲငြို့သူ ဖြစ်သော်လည်း မျှော့စာမပါဘဲ သယ်ဆောင်
လားကြောင်း စစ်ဆေးတွေ့ရှိရပါက သစ်တောဥပဒေ၊ ပုဂ္ဂိုလ်ပြုပြုနှင့် မျက်များ
နှင့်အညီအရေးယဉ်ဝိုင်ရန် သက်ဆိုင်ရာအမှုတွေ့ကိုဖြေစာမျက်နှာသင့် သစ်တောအရှရိရဲ့
လွှဲပြောင်းပေးအပ်ရမည်။

(၃) သစ်တောနည်းသပဒေ (၀၀)

- မည်သူမှုခွင့်ပြုမိန့်မရှိကျင်ဖြစ်စေ၊ ခွင့်ပြုမိန့်ဖွင့်အညီမဟုတ်ကျင်ဖြစ်စေ-
- (က) ပင်ထောင် သစ်ဝင်တွင် ကိုယ်ပိုင် တံဆိပ် မရှိကဲရ၏
- (ခ) သစ်နှင့် သစ်လုံးပေါ်တွင် ရှိကဲမှတ်ထားသည့် တံဆိပ် အမှတ်အသား ကို
ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပျက်စေခြင်းမပြုရ၏
- (ဂ) သစ်တော်ဦးစီးဌာနနှင့် ပေးအောင်ရန်ရှိသည့် အခွန်အခမားအသားလုံး
အောင်ပြီးမကြောင်း ဖော်ပြသည့် သစ်တော်ဦးစီးဌာန၏ တံဆိပ်အမှတ်
အသား မပါရှိလျင် အား ကိုယ်ပိုင် တံဆိပ်ပါသည့် သစ် သို့မဟုတ်
တံဆိပ်ရာကို ပျက်ဆီးခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပျက်အောင် ပြုလျှင်
ထားသည့် ဖက်တော်ပါသော သစ်များပေါ်တွင် ကိုယ်ပိုင် တံဆိပ်ကိုရှိကဲ
မှတ်ခြင်းမပြုရ၏
- (ဃ) သစ်ထုတ်ခွင့်ရသူ သို့မဟုတ် သစ်ထုတ်ခွင့်ရသူ၏ လုပ်ပိုင်ခွင့် အပ်နှင့်
ခြင်း၊ ခဲ့ရသူ မဟုတ်လျင် တံဆိပ်ပါမှတ်အသား မပါသည့် သစ်လုံးများကို
ခုတ်လုံးလည်းစုစုပေါင်း မထွေ့ပြောင်းစီ ကိုယ်ပိုင် တံဆိပ်ကိုရှိကဲမှတ်ခြင်း
မပြုရ၏
- (င) သစ်များများရှိ သာသုံးပြုသည့် ဇူးဝါယာ၊ ပြောင်းများ၏ အမြင့်ဆုံး ရေတာက်
ရှာနေရာအတွင်း ငရာက်ရှိစေသည့် သစ်များပေါ်တွင် ကိုယ်ပိုင် တံဆိပ်
ရှိကဲမှတ်ခြင်း မပြုရ၏
- (၁၀) တရားမဝင် ရှုတ်ပုံ၊ ထုတ်သုတေသနားကြောင်း ယုံကြည့်ရန် အကြောင်းရှိသော
ကျွန်းများ၊ သို့ပေါ်တွင် သစ်ပေါ်တွင် ကိုယ်ပိုင် တံဆိပ် ရှိကဲမှတ်ခြင်း မပြုရ၏

(၄) သစ်တောနည်းဥပဒေ(၈၈)

သစ်တော့ဥပဒေပုဂ္ဂန် ၃၀ အရမည်သူမဆိုသစ်ဘကြခဲ့ အသုံးပြုသည့်
သိမ်တိုင်းဝက်မျှလုပ်ငန်းများ၊ နှင့်ပရိတော်ကလုပ်ငန်းများ၊ အတွက်အချင်း(၁၈)လက်မှ
၅၆၂၇။ သိမ်တိုင်းဝက်သစ်ပြုလွှာ၊ သိမ်ဟုတ်ယင်းနှင့်ခွဲစိတ်အား ညီမျှသော ပတ်လွှာက်
များ၊ ကို သက်စိုင်ရာ ပြုနည်းသစ်တော့ရုံးတွင် သတ်မှတ်ချက်နှင့်အညီ နှစ်ပိုင်
မှတ်ပုံတင်ပြီး တည်ထောင် လုပ်ကိုင်ခွင့်ရှိသည်။

(၅) သစ်တော့နည်းဥပဒေ(၉၂)

သစ်တော့ဝန်ထမ်းတိုင်းသည် သစ်တော့ဥပဒေပါပြစ်မှု တစ်ခုတစ်ရာ
ဖြစ်စွားခြင်း ပရီစေရန် တားဆီးခြင်းနှင့် ကြော်ကာကွယ်ခြင်းများ၊ ကိုပြုလုပ်ပိုင်
ခွင့်ရှိသည်။

(၆) သစ်တော့နည်းဥပဒေ(၉၃)

အများပြည်သုတေသနဝင်စွာက်သွားလာခြင်း၊ ပြုနိုင်သော နေသိမ် အဆောက်
အအုံ၊ အနာဂတ်ရုရွှေ့တွင် သစ်တော့ထွက်ပစ္စည်း တစ်ခုတစ်ရာကို သိရှိကိုယား၊
ဝကြားဌား၊ ယုံကြည်ရန် လုပောက်သည့် အဝကြားဌား၊ ရှိလွှင့် ထိနေသိမ်၊ အဆောက်
အအုံ နေရာကိုရှာဖွေရန် ပထမတန်း ရာဇဝတ်တရားသုကြီး၊ အာဏာရတရားသူ
ကြီးသည် သစ်တော့အရာရှိ တစ်ဦးဦးအား ရှာဖွေမိန့်ထုတ်ပေးနိုင်သည်။

(၇) သစ်တော့နည်းဥပဒေ(၉၄)

ရှာဖွေမိန့်ရရှိသွားသည် -

(၈) ရှာဖွေမိန့်ကို ကိုယ်တိုင် အတည်ပြု ဆောင်ရွက်ရမည်။ အခြားသူ တစ်
ဦးဦးကို တစ်ဆင့် လွှာအပ်ခြင်း မပြုရ။

- (၁) ရှာဖွေခြင်းကို သက်သေ(၂)ဦးရှေ့တွင် ပြုလုပ်ရမည်၊
- (၂) ရှာဖွေ အပိန့် ပါရှိသည့် နေသိမ်း အဆောက်အအုံ၊ သို့မဟုတ် နေရာတွင် စွဲ၊ ရှိရှိသော သက်သေခံပစ္စည်း နှင့် ပြစ်မှု ကျူး၊ လွန်ရှာတွင် အသုံးပြု သည့် ယာဉ်း၊ တိရှားနှင့် အခြား စက်ပစ္စည်း ကိုရှိယာ ကန်အာ ပလာ များ၊ ကို သိမ်းဆည်းခြင်း၊ ပြစ်မှု ကျူး၊ လွန်သူကို အရေးယူခြင်း ပြုရမည်။
- (၃) ရှာဖွေသည့် အချိန်မှ (၂) မှာရှိရာတွင်း ရှာဖွေရခြင်း နင် ပပ်လျှော့သည့် သင်္ကြား၊ သရားများ၊ ကို ရှာဖွေစိန်ထုတ်ပေးသူ တရား၊ သုကြေးထဲ စာဖြင့် အခိုင်ခံရမည်။
- (၄) အမြတ်အမြတ် ပေးပို့သော အမြတ်အမြတ် ပေးပို့သော အမြတ်အမြတ်
- (၅) သစ်ဝောနည်းပေးခေါ်(၉၈)။
သစ်ဝောဝန်ထမ်း သည် အာများ ပြည်သူတို့ ဝင်ထွက်သွား၊ လာနိုင်သော အဆောက်အအုံ၊ နေရာများ မည်သည် ယူဉ်း၊ တို့မဆိုရှိရသွား အပိန့်ရှုပ္ပါန်း ပတ်ဝန်ဆောင်ရွက်သွား၊ သို့သော သက်သေခံပစ္စည်း များ၊ နှင့် ပြစ်မှုကျူး၊ လွန်ရှာတွင် အသုံးပြုသည့် ယာဉ်း၊ တိရှားနှင့် အခြား စက်ပစ္စည်း ကိုရှိယာ ကန်အာ ပလာ များ၊ ကို သိမ်းဆည်းခြင်း၊ ပြစ်မှု ကျူး၊ လွန်သူကို အရေးယူခြင်း ပြုရမည်။
- (၆) သစ်ဝောနည်းပေးခေါ်(၉၉)။
သစ်ဝောဝန်ထမ်း တစ်ဦး၊ သည် သုံး သစ်ဝောပြစ်မှု၊ တစ်ရပ်ရပ်ကို ကျူး၊ လွန်သည့်ပုံကြည်ရန် သင်္ကြား၊ ရှိရှိသော အမြတ်အမြတ် လိပ်စာကို မေးမြန်း၊ ရှုပုန်း ပို့သည်။ ယို့သို့မေးမြန်း၊ ပြစ်မှု ခြင်း၊ ခံရသူသည် ပို့၏ အမြတ်အမြတ် နေရာပို့သည်။

ရှာဖွေသည့် အမြတ်အမြတ် သင်္ကြား၊ ရှိရှိသော အမြတ်အမြတ် လိပ်စာကို မေးမြန်း၊ ပြစ်မှု ခြင်း၊ ခံရသူသည် ပို့၏ အမြတ်အမြတ် နေရာပို့သည်။

- (၇) သစ်တောနည်းသပေါ်(ဇူဇ်)
ဤည်တော်များသရုပ်တော်အန်ထိုက ရှာဖွေရာတွင် သိမ်းဆည်းရပါ
သည့် သစ်တော်တွက်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဖြော်လုပ်သစ်တော်ရာရီသည်-
- (၈) သိမ်းဆည်းခြင်း၊ ခံရသွေး ဝန်ချုပ်ဖြင့် ယာယိုပြန်လည်ပေးအပ်ထား
နိုင်သည်။
- (၉) ပျက်စီး၊ ပျပ်သံလွယ်သော သစ်တော်တွက်ပစ္စည်းများကို ခရိုင်သစ်တော်
အရာရီ၏ ခွင့်ပြုချက်ဖြင့် ထုခွဲ ရောင်းချွင်ရီသည်။
- (၁၀) ပိုင်ရှင် မပေါ်သည့် သစ်တော်တွက်ပစ္စည်းများကို ပြည့်နယ်၊ တိုင်းသစ်
တော်အရာရီ၏ ခွင့်ပြုချက်ဖြင့် ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခွင့်
ရီသည်။

I.RII ဘာဂုဏ်ပေါ်သော ပါမ်းလန်းစိုးပြည့်စုံရှုံး

၁။ ပေါ်ပေါက်လာပုံ

- (၁) နိုင်ငံတော် နအားချမ်းသာယာရေးနှင့် စံ. မြို့ရေးနှင့် ကောင်စီးပွဲ
တပ်မှတ်က ကာကွယ်ရေးနှိုးစီးချုပ် ပိုလ်ချုပ်မျှူးကြီး သန်းရွှေ ၁၉၉၇
ခုနှစ်၊ ၁၉၉၈ (၂၉) ရက်နေ့၊ မြန်မာနိုင်ငံ အလယ်ပိုင်း ပုပ္ပါယ်ပိုင်
ဒေသသိမ္မရာက်ရှိစဉ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း အမျို့င်းသေသိမ်းလန်း
စိုးပြည်ရေး လုပ်ငန်းများကို စိမ့်ကိန်းချမှတ်၍၊ အလေးထား အောက်ချ
လုပ်ကိုင်သွားရန်အတွက် အောက်ပါသူမျှက် (၄) ချက်ကို ညွှန်ကြားခဲ့
ပါသည်-
- (၃) ဘက်ရုံးပြုးပြည့်စုံသည့် စိမ့်ကိန်း (COMPREHENSIVE
PLAN) ရေးဆွဲရန်။
- (၄) ပိမိတို့တာဝန်ယူသည့် ကာလအတွင်း၊ အပုပ္ပါယ်ဒေသတွင်
နောင်သားစဉ်မြို့ဆက် ရေရှည်အကျိုးရှိစေမည့် စိမ့်ကိန်း
လုပ်ငန်းကို ကြိုးပမ်းအကောင်အထည်ဖော်ရန်၊

- (၃) ဝေသခြားပြည့်သများကိုလည်းနားလည်သိရှိပူးပါဝင်
လာသောင် စည်းရုံးဆောင်ရွက်သွားရန်၊
- (၄) စိမ်းလန်းခြားပြည့်ရေးလုပ်ငန်းကိုပိုပြင်ပြင်အကောင် အထည်
ဖော်နိုင်ရန်အတွက် ဦးစီးဌာနကြီးတစ်ခုသဖြစ် ဖွဲ့စည်းရန်။
- (၅) အထက်ပါလုပ်မှုနှင့်ချက်အရာ၊ အပူပိုင်းဒေသ စိမ်းလန်းခြားပြည့်ရေးဦးစီး
ဌာနကို ၁၉၉၇ ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့တွင် ကျင်းပသသော အနှစ်းရအဖွဲ့
အစည်းမှ သင်္ကာတွင်ပြုခဲ့ပါသည်။ အနိုင်ရအဖွဲ့၏ ခွင့်ပြုချက်အရ
သစ်တော်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၉၇ ခုနှစ်၊ ဧပြီလ(၂၅)
ရက်နေ့တွင်ပြုခဲ့ပါသည်။

၂။ ဝန်ထမ်းအင်အား

အပူပိုင်းဒေသ စိမ်းလန်းခြားပြည့်ရေးဦးစီးဌာနတွင် အရာထမ်း(၁၃၇)ဦးအမှုထမ်း
(၂၀၉၄)ဦး၊ စုစုပေါင်း(၂၂၃၁)ဦးဖြင့် အဆင့်(၃)ဆင်ခွဲ၏ ခန့်စွဲပြုခဲ့ပါသည်။

(က)	ပထမအဆင်	၁၁၈၃	ဦး
(ခ)	ဒုတိယအဆင်	၁၀၉၄	ဦး
(ဂ.)	တတိယအဆင်	၉၅၄	ဦး
	ပါဝင်း	၂၂၃၁	ဦး

၃။ ရုံးဖွင့်လှစ်ခြင်း

- (က) အပူပိုင်းဒေသ စိမ်းလန်းခြားပြည့်ရေးဦးစီးဌာနတွင် ဦးစီးရုံးချုပ်နှင့် တိုင်းရုံး
များပါဝင်ပြီး ဦးစီးရုံးချုပ်တွင် ညွှန်ကြေးရရှိပျော်ရွှေ့ပျော်ရွှေ့ ခိုးမြတ်ရေးနှင့် တိုင်းရုံးတွင် တိုင်း
ဦးစီးဌာနရုံး၊ ခရိုင်းဦးစီးဌာနရုံးနှင့်မြို့တွင်ပြုခဲ့ပါဝင်ပြီး တိုင်းရုံးတွင် တိုင်း
ဦးစီးဌာနရုံး၊ ခရိုင်းဦးစီးဌာနရုံးနှင့်မြို့တွင်ပြုခဲ့ပါသည်။
- (ခ) ညွှန်ကြေးရရှိပျော်ရွှေ့ပျော်ရွှေ့မန္တေလားတိုင်းရုံးကိုပျော်ကြီးမြှေ့တွင်လည်း
ကောင်း၊ ဝစ်ကိုင်းတိုင်းရုံးကို ပျော်မြှေ့တွင်လည်းကောင်း၊ ပတော်တိုင်းရုံး
ကိုပတော်မြှေ့တွင်လည်းကောင်း၊ ၁၉၉၇ ခုနှစ် စက်တင်ဘာလ(၁၀)ရက်
နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

(၈) မန္တေလျေးတိုင်းတွင် (၅)ခရိုင်နှင့် (၁၆)မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် (၃) ခရိုင်နှင့် (၁၇)မြို့နယ်၊ မကျွေးတိုင်းတွင် (၅)ခရိုင်နှင့် (၂၄)မြို့နယ်၊ ရှာပေါင်းတိုင်း(၃)တိုင်းဦးရရှိုင် (၁၃)ခရိုင်၊ မြို့နယ် (၅၇)မြို့နယ်ပါဝင် ပါသည်။

၄။ တိုင်း(၃)တိုင်းတွင် ပါဝင်သော ရရှိယာ

စစ်ကိုင်းတိုင်း၊ မန္တေလျေးတိုင်းနှင့် မကျွေးတိုင်း(၃)တိုင်းရှိခရိုင် (၁၃)ခရိုင်၊ မြို့နယ် (၅၇)မြို့နယ်တွင် ကြိုးရိုင်းတော်စံရှိယာ (၁၇၇၇၄၇၉)ဒက၊ ကြိုးပြင်တော်စံရှိယာ (၀၀၀၁၁၅၆၉)အကျွေးခိုက်ပျိုးမြှုပြု (၉၆၇၀၄၁၁)ဒက၊ ရှာပေါင်း (၂၁၅၅၇၅၅၉)အကျော်ဝင်သည်။

၅။ ရည်ရွယ်ချက်

- (က) အပူပိုင်းအေသာခိုးလန်းရို့ပြည်သာယာလုပ်စေရန်၊
- (ခ) ပရာမြှုပ်၊ သဘာဝ ဝန်ကျင်ကိုထိန်းသိမ်းရန်၊
- (ဂ) ကျွေးလက်နေ့ပြည်သူများ၏ အခြေခံသင်တော်ဖွက်ပစ္စည်းလိုအပ်ချက် များကို ပြည်ဆည်းရန်၊
- (ဃ) ကျွေးလက်ပြည်သူများ၏ လုပ်မှုစံးပွဲ၊ ထာဝစဉ်ဖြိုးတိုးတက်စေရန်၊
- (ဃ) သစ်ဝတေသနပင်များ၏ တန်းသို့နှင့် အနှစ်သာရကို သေသနမြှုပြည်သူများ သိရှိနားလည်စေရန်၊
- (၁၀) သဘာဝဝန်းကျင် တို့သိမ်းချေးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူစုတုသမီပညာ မြှုပ်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ပို့တိုးတက်ရရှိစေရန်၊
- (၁၁) ရှာသိပေးကောင်မွန်လာ ဆခြေးပြင်းပြင်း မိုးမြှို့မြှေးကို အထောက်အကူ ပြစ်၊ အထောင်းနှင့်
- (၁၂) သာကျွေး၏ ပြပ်လွန်းမှုကို ကားဆုံးကောကွယ်ရန်။

- ၆။ အခိုက်ဆောင်ရွက်ရပည် လုပ်ငန်းကြီး(၄)ရပ်
- (က) စီမံလာန်ပို့ပြည်ရေးနှင့် ဒေသထောက်ပုံဆုံးအတွက်
များတည်ထောင်ခြင်း ၁၀
 - (ခ) သဘာဝတောကျွန်များကို ထိန်းသိမ်းကာကွယ်ခြင်း ၁၁
 - (ဂ) ထင်းဘဓားထိုးလောင်စာသုံးချော့ လုပ်ငန်းများ
တိုးချွဲဆောင်ရွက်ခြင်း ၁၂
 - (ဃ) ရေရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ၁၃

၁၂၁၅

ပြန်မာနိုင်ငံ၏အဖိုးသားဥယျာဉ်များနှင့် တော့မဲ့စတာများ

ပြန်မာနိုင်ငံ၏အဖိုးသားဥယျာဉ်များနှင့် တော့မဲ့စတာများ

မြန်မာနိုင်ငံ၏အဖိုးသားဥယျာဉ်များနှင့် တော့မဲ့စတာများ

မြန်မာနိုင်ငံ၏ ပထမဆုံးတော့မဲ့စတာဖြစ်သော “ပိတေဂံဘားမဲ့တော့”ကို ၁၉၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်အထိ ဘားမဲ့တော့ (၁၄) ရကို တည်ထောင်ခဲ့ပြီ။ ၁၉၈၀ ပြည့်နှစ်၊ သဘာဝထိန်းသိမ်းရေးနှင့် အဖိုးသားဥယျာဉ်များစီမံကိန်းကာလ နောက်ပိုင်း မှတ်၍ ယင်းအထိ (၂၀၀၃ ခုနှစ်အထိ) အဖိုးသားဥယျာဉ်၊ သဘာဝထိန်းသိမ်းရေးနယ်မြော် (၂၅) ရကို ထပ်မံတည်ထောင်ခဲ့ရာ ယခုအခါ သဘာဝထိန်းသိမ်းရေးနယ်မြော် (Protect Areas System) စုစုပေါင်း (၃၈) ရ တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါသည်။

၁၉၉၄ ခုနှစ်တွင် ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံ သားငှက်တိရွားနှင့် ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ပျက်သိမ်းပြီ။ တော့ရိုင်းတိရွားနှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြော် ထိန်းသိမ်းရေး ဥပဒေ (Protection of Wildlife Wild Plants And Natural Areas Law, 1994) ကို အစားထိုးပြု၍ ခဲ့ပါသည်။ ၄၃။ ဥပဒေအရ၊ သစ်တော်းစီးဌာန၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ အမြန် ပြည့်လွှာစာအမှတ် ၅၀၃/၉၄ ပြင် မြန်မာနိုင်ငံတွင် မျိုးသုည်းမည် အန္တရာယ်မှ ကာကွယ်ရမည့် တော့ရိုင်းတိရွားနှင့် ကျေးငှက်များစာရင်းကို ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် အပြည့်ပြည့်ဆိုင်ရာ စိုးမျိုးမျိုးကြွောက်များရှင်း (Convention On Biological Diversity) ကို အဖွဲ့ဝင်အဖြစ် လက်ပွဲတိရေးထိုး ခဲ့ပါသည်။

သစ်တော်းရာဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာသမာဓာတေသာမှုဝါဒ ၁၉၉၅၊ မှတ်သောက်ထားကြော့ချက်ရက် ထုတ်ပြန်ပြီ။ ရေးမြှုပ်သောရိုင်းတိရွားနှင့် စိုးမျိုးမျိုးနှင့် သဘာဝဝန်းကျင်ကို ကာကွယ်ရန် ပေါ်ကျကျသော အချက်တစ်ခုအဖြစ် ဖော်ထုတ်ကာ နိုင်ငံတော်းရကျယ်အင်း၏ ၅% အထိ သဘာဝထိန်းသိမ်းရေးနယ်မြော်မှူး ဖြူးစည်း တည်ထောင်သွားရန် လျှော့ထားသတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ်၊ စက်တင်ဘာပါ (၁၁) ရက်အန္တေ၏ ဖူးတဲ့ရန် အန္တရာယ် ရှိသော ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ ရောင်းဝယ်ဆောက်ကားမှုကို ထိန်းချုပ်သည့် အပြည်ပြည်ဆိုင်ရာ ဂွန်ပေးရှင်း (Convention on international trade in endangered species - CITES) ကိုအပွဲဝင်အပြစ် လက်မှတ်ရေးထိန်းချုပ်သည်။

ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းရေးနည်းပညာကို သစ်ထောက်ရေးရာဝန်ကြေးဌာနာနီ (၂၃-၁၀-၂၀၀၂) ဇန်နဝါရီ အမိန့် ကြော်ကြော်ရာ၏ ၃၇/၂၀၀၂ ဖြစ် ထုတ်ပြန်ကြည်းသည်။

သစ်ထောက်ရေးရာဝန်ကြေးဌာန၊ သစ်ထောက်းစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငါက် တိရွှေ့နှင့် ထိန်းရေးဌာနသည် ထုတ်ပြန်ထားသော ဥပဒေနှင့် မူဝါဒများ၊ အပြည်ပြည်ဆိုင် ရာ ဂွန်ပေးရှင်းသဘောတူညီချက်များနှင့်အညီ တည်ဆောင်ပြီးသော သဘာဝထိန်းသိမ်းရေးနှင့် မှတ်မြေများအား စီမံခွန့်ချုပ်ချုပ်ခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေအသေးများ၊ ဆက်လက် ပော်ထုတ်တည်ထောင်ခြင်း၊ ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်တွင် ပြည်ပ အပွဲအစည်းများနှင့် ပုံးပေါင်းဆက်သွယ်၍ ဝန်ထမ်းများ ကျော်ဗျားမှုအတွက် လေကျင့်ပညာပေးခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာ ဖြစ်ပေါ်ပြီး မြိုင်ကို ထုတ်ပြန်ခြင်း၊ ထောက်ရှင်းများကို အထက်ဌာနများသို့ တင်ပြခြင်း၊ သည်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

စဉ်အမှတ်	ရေးရာဝန်	သမာန	ရေးရာဝန်	သမာန
၁၁၁	၁၉၇၈	၁၇၄	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၂	၁၉၇၈	၁၇၅	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၃	၁၉၇၈	၁၇၆	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၄	၁၉၇၈	၁၇၇	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၅	၁၉၇၈	၁၇၈	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၆	၁၉၇၈	၁၇၉	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၇	၁၉၇၈	၁၈၀	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၈	၁၉၇၈	၁၈၁	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ
၁၁၉	၁၉၇၈	၁၈၂	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ	ထောက်ရှင်းတိရွှေ့နှင့် သဘာဝအပင်များ

အမျိုးသာ့လျှော်စွင် ဓားမြဲတော့များစာရင်း
(၂၀၀၂ခုနှစ် ဒီဇင်ဘာလအထိ)

စဉ်	အည်	အကျမ်းထပ်နှုန်း (စွဲရရှိနိုင်)	ထောင် တည်ထောင်သည့် နှစ်	တည်နှုန်း နှစ်
၁။	ပိတော်တော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၂၆၉.၅၆	၁၉၁၀	ကရှင်ပြည့်နယ်
၂။	ရွှေ့နှုန်းဓားမြဲတော်	၁၂၅.၀၅	၁၉၁၀	ဖွံ့ဖြိုးလျော်စွင် ရွှေ့ပြည့်နယ်
၃။	ပြင်းပွဲ့စွဲ့ငါ်တော်တော်	၄၈.၇၃	၁၉၁၀	ဖွံ့ဖြိုးလျော်စွင်
၄။	စော်ဂို့စွဲ့ကျွေးမှု တော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၁၀.၉၆	၁၉၁၇	တန်သာစိုးရိုင်း
၅။	ထာ့ဆုံးပွဲ့စွဲ့ငါ်တော်တော်	၆.၂၀	၁၉၃၀	ရွှေ့ပြည့်နယ်
၆။	ကယ်လျော်စွဲ့တိရွှေ့နှုန်းဓားမြဲတော်	၆၁.၉၆	၁၉၂၀	ကရှင်ပြည့်နယ်
၇။	မူလာရှိုင်းတော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၇၃.၄၈	၁၉၃၆	ကရှင်ပြည့်နယ်
၈။	ဝက်သီးကန်းငါ်တော်တော်	၁.၇၀	၁၉၃၉	မဆွေးတိုင်း
၉။	ထွေးကိုယ်တော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၂၃၃.၇၀	၁၉၅၀	မဆွေးတိုင်း
၁၀။	ချုပ်သီးတော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၁၀၄.၀၀	၁၉၄၁	စစ်ကိုင်းတိုင်း
၁၁။	အစ္စလာရှိုင်းဓာတ်ကုသေပးအမျိုးသာ့ဥယျာဉ်	၆၁၆.၀၇၃	၁၉၅၉	စစ်ကိုင်းတိုင်း
၁၂။	ကေလာသော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၉.၄၅	၁၉၄၂	ဖွံ့ဖြိုးပြည့်နယ်
၁၃။	သမီးလွှေ့ကျွေးမှု တော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၀.၃၄	၁၉၅၀	ဧရာဝတီတိုင်း
၁၄။	ဟင်းစံတော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၇၄.၄၈	၁၉၅၂	စစ်တိုင်းတိုင်း
၁၅။	ထမ်းတော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၀၃၀.၄၀	၁၉၅၁	စစ်တိုင်းတိုင်း
၁၆။	ဓမ္မားဥယျာဉ်	၂.၄၁	၁၉၅၂	ရှို့ကုန်တိုင်း
၁၇။	ပွဲ့စွဲ့တော်ဥယျာဉ်	၄၅.၆၃	၁၉၅၈	ဖွံ့ဖြိုးလျော်စွင်
၁၈။	အင်းလျော်ကန်းငါ်တော်တော်	၂၄၀.၀၀	၁၉၅၅	ရွှေ့ပြည့်နယ်
၁၉။	မိုးယျာဉ်းအင်းငါ်တော်တော်	၄၀.၀၀	၁၉၅၀	ပွဲ့စွဲ့တိုင်း
၂၀။	မိန့်မလွှေ့ကျွေးမှု တော်ရှိုင်းတိရွှေ့နှုန်းဓားမြဲတော်	၅၂.၇၀	၁၉၅၃	ဧရာဝတီတိုင်း

အမျိုးသာ့ဥယျာဉ်နှင့် ထားမြေတော့ယျားစာရင်း
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ)

စဉ်	အမည်	အကျမ်းဆောင်း (စွဲရရှိနှင့်)	စတင် တည်ထောင်သည့် နှစ်	တည်ထောင်း နှစ်
၂၁။	နတ်ပတောင် အမျိုးသာ့ဥယျာဉ်	၂၇၀.၀၀	၁၉၈၇	၁၉၉၆ပြည့်နယ်
၂၂။	ဝါဘာထိန်းသိမ်းရေးနယ်မြို့	၂၀.၇၅	၁၉၉၆	၁၉၉၆ပြည့်နယ်
၂၃။	လျှိုင်ဓမ္မထိန်းသိမ်းရေးနယ်မြို့	၁၆.၅၄	၁၉၉၆	၁၉၉၆ပြည့်နယ်
၂၄။	ခါကာဘိုရာစီအမျိုးသာ့ဥယျာဉ်	၁၇၇၂.၀၀	၁၉၉၆	၁၉၉၆ပြည့်နယ်
၂၅။	လန်းအဖွဲ့ဝင်အမျိုးသာ့ဥယျာဉ်	၇၅.၀၉	၁၉၉၆	ကန်သာရီဘိုင်း
၂၆။	လောကနှစ်ဘေးမြေတော့ယျာဉ်	၀.၁၀	၁၉၉၇	မန္တ လူးဘိုင်း
၂၇။	ရှိုင်းစီးသင်ထိန်းသိမ်းအပ်ချုပ်ရေးနယ်မြို့	၆၇၇.၀၀	၂၀၀၂	ရှိုင်းပြည့်နယ်
၂၈။	ကျိုက်ထိန်းရေးတော့ယျာဉ်	၆၀.၃၂	၂၀၀၁	ရှိုင်းပြည့်နယ်
၂၉။	အင်းတော်ကြီးတော့ရှိုင်းတိရော်	၂၃၃.၃၂	၁၉၉၉	၁၉၉၆ပြည့်နယ်
	တော့ယျာဉ်			
၃၀။	မင်းရော်တော်ရှိုင်းတိရော်နှင့်ဘေးမြေတော်	၀.၇၂၅	၂၀၀၁	မန္တ လူးဘိုင်း
၃၁။	ဟွေးကောင်းရှိုင်းစီးအော်နှင့် တော်ရှိုင်းတိရော်နှင့်ဘေးမြေတော်	၂၄၀၄.၀၀	၂၀၀၁	၁၉၉၆ပြည့်နယ်
၃၂။	ကျောက်ပန်းတော်	၅၁.၂၀	၂၀၀၁	၁၉၉၆ပြည့်နယ်
	တော်ရှိုင်းတိရော်နှင့်ဘေးမြေတော်			
၃၃။	ပုန်ကုန်ရာစီတော်ရှိုင်းတိရော်နှင့်ဘေးမြေတော်	၁၀၄၄.၀၀	၂၀၀၁	၁၉၉၆ပြည့်နယ်
၃၄။	ပန်းဆောင်နှင့်ပြေားလင်းဂုဏ် တော်ရှိုင်းတိရော်နှင့်ဘေးမြေတော်	၁၂၀.၀၀	၂၀၀၂	ရှိုင်းပြည့်နယ်
၃၅။	မဟာရှိုင်းတော်ရှိုင်းတိရော်နှင့်ဘေးမြေတော်	၄၄၅.၇၅	၂၀၀၂	စစ်ကိုင်းဘိုင်း
၃၆။	လည်းအမျိုးသာ့ဥယျာဉ်	၆၀၂.၀၀	၂၀၀၂	ကန်သာရီဘိုင်း
၃၇။	တန်သာရီအမျိုးသာ့ဥယျာဉ်	၁၀၀၀.၀၀	၂၀၀၂	တန်သာရီဘိုင်း
၃၈။	ဘွမ်တွေ့ဗုံးတော်ရှိုင်းတိရော်နှင့်ဘေးမြေတော်	၇၁၉.၀၀	၂၀၀၂	၁၉၉၆ပြည့်နယ်

၁၉၉၄ ခုနှစ်၊ တောရိုင်းတိရွှေ့နှင့် သဘာဝဆပင်များကာကွယ်ရေးနှင့်
သဘာဝနယ်ပြောများ ထိန်းသိမ်းဥပဒေအရ သစ်တော်းစီးဌာန

ဗျာနှင့်ကြော်ကြော်အမှတ် ၅၀၃/၉၄ ဖြင့် ကာကွယ်ထားသော

တောရိုင်းတိရွှေ့နှင့်ကျေးငြက်များစာရင်း

“ထော်(၁) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရွှေ့နှင့်များ”

(က) နိုတိက်သတ္တဝါများ

၁။	ကြော်/ကြော်စင်	၁၈။	လင်စိုင်ကြား
၂။	ကြော်/ဝက်ကြော်	၁၉။	ကြော်စိုင်နှင့်ပန်ခါး
၃။	ကြော်သတ်	၂၀။	လင်းပိုင်
၄။	သားဓင်း	၂၁။	ရေဝက်/ရေသူမ
၅။	သာမင်း/ရွှေသာမင်း	၂၂။	ဝဲပူဇွဲ
၆။	သာမင်း/မဏေပူရ	၂၃။	မျာ်ာက်လွှဲကျော်
၇။	ဆင်		(မျာ်ာက်မျာ်ာက်ကွင်းဖြူ)
၈။	ကတိုး/ကတိုးရှိုး	၂၄။	မျာ်ာက်လွှဲကျော်(လက်ဖြူ)
၉။	မူလုံးစံ့ရှိုး	၂၅။	မျာ်ာက်လွှဲကျော်ကြိုး
၁၀။	ဝေါ်စင်ဆိတ်နှင့်	၂၆။	မျာ်ာက်မျာ်ာက်ကွင်းဖြူ
၁၁။	သစ်တာက်ကျား/ဒေါ်ာက်ကျား	၂၇။	တောင်ဆိတ်
၁၂။	ကျားမင်း/ဝကြော်မင်း	၂၈။	တောင်ဆိတ်
၁၃။	ဘာ်လားကျား/အီနိုယ်ကျား	၂၉။	ဖျုံး
၁၄။	ကျား/အင်္ဂါးခိုင်းမားကျား	၂၀။	ပျုံးအမွှေးနှင့်
၁၅။	ကျားသစ်	၂၁။	ပျုံးချွေသည်နှင့်ယ
၁၆။	သစ်တာက်ဝကြော်/ဝကြော်သလင်း	၂၂။	ဇွေးဝံး/ဝက်ဝံး
၁၇။	လင်စိုင်ပြော်	၂၃။	တရာ်သင်းဇွေးချုပ်

၂၆။	ပဒ္ဒားသင်းနွေချပ်	၂၀။	ရုံလျှောင်/ယုန်သမင်
၂၇။	ပြောင်		(အကြီး)
၂၈။	စိုင်	၂၉။	ရုံလျှောင်/ယုန်သမင်
၂၉။	ကြောင်ကတိုး/ကြောင်နဲ့သာ		(အသေး)

(၁) ငုက်များ :

၁။	ဒေဝါးအမျိုးမျိုးနှင့်ရှင်အမျိုးမျိုး	၁၉။	ခရာစတ်
၂။	ရရှုံလုံး	၂၀။	Phynchog albicollis
၃။	ဖန်ခါလို	၂၁။	အိုးကြာ
၄။	ငုက်ကြီးခုံးပပ်	၂၂။	ကညာကြီးကြာ
၅။	ခုံးဖြီးကွက်	၂၃။	အောင်လောင်အမျိုးမျိုးနှင့်
၆။	ဓမာက်တင်ဘဲ		အောက်ချင်းအမျိုးမျိုး
၇။	တောင်နှုံး	၂၄။	သိန်း၊ စွာန်၊ လင်းယဉ်
၈။	မင်းနှုံးရှင်းဘဲ		လင်းတာအမျိုးမျိုး
၉။	ဘဲခေါင်းပန်းရောင်	၂၅။	ရိုးတောင်င့်း
၁၀။	ဘဲနှုံးဝပ်	၂၆။	ဇွဲး
၁၁။	Athyabaeri	၂၇။	နှုံးကြီး
၁၂။	ခြေစိမ်းရော်လျှောင်း	၂၈။	မြန်မာယူဟိနာ
၁၃။	စုနိုင်	၂၉။	ငုက်ပြားခြောက်(မျိုးစိတ်)
၁၄။	ကောင်မျိုး	၂၀။	ရှင့်းအမျိုးမျိုး
၁၅။	ကျပန်း	၂၁။	ဗောင်တုတ်
၁၆။	ဝံပို့	၂၂။	တင်ကျိုး
၁၇။	ဝဲဗွဲဗုံး	၂၃။	ဆတ်ချိုင်းအမျိုးမျိုး
၁၈။	တောင်ပို့စွား(ဘီးတောင်ပို့)	၂၄။	ထပ်တယူငှုက်မျိုး

၃၅။	သစ်တောက်င်းလျှို့	၄၀။	၄၃။	သာလိကာ
၃၆။	ဘတ်စတင်ကြြီး	၄၄။	၄၄။	ခရုတ်တ်င်းလျှို့များ
၃၇။	မီးကွက်၊ ဒီခုတ်၊ မိန့်	၄၅။	၄၅။	ခရုစ်င်းလျှို့များ
၃၈။	ဝလက်	၄၆။	၄၆။	ငန်းလျှို့များနှင့်သဲလျှို့များ
၃၉။	အယ်လက္ခန့်သီန်းင်းလျှို့	၄၇။	၄၇။	ဥာပ်က်နင်းလျှို့များ
၄၀။	ပုံကိုဘာခို	၄၈။	၄၈။	ကမ်းခြေဇာတ်မင်းင်းလျှို့များ
၄၁။	တင်ကျိုးလျှို့	၄၉။	၄၉။	စင်ဇော်င်းလျှို့များနှင့်
၄၂။	ကန်းနက်ငန်းလျှို့			ဖြူစွဲတွေလျှို့များ

(က) တွားသွားသတ္တဝါများ

၁။	ဂါရိပိုင်္ခာင်း
၂။	ပင်လယ်လိပ်ကြီး / လိပ်ဇွဲး
၃။	ပြင်သာလိပ်
၄။	လိပ်စွဲနှင့် / ဘီးလိပ်
၅။	အောင်းယားလိပ် / ပင်လယ်လိပ်မျှင့်

လိပ်ကြုံ

လိပ်ပိုင်္ခာ

လပ်ကြုံ

လပ်းလိပ်

လပ်စွဲ

“ယေား(၂) သာမန်ကာဂွယ်ထားသည့် တောရိုင်းတိရ့စွာနှင့်များ”

(က) နိုတိက်သတ္တဝါများ

၁။	ဆတ်
၂။	ကျွိုင်း / တောာကွဲ
၃။	တောာကြောင်းလျှို့များ
၄။	ဝတေသနရှိုင်းလျှို့များ
၅။	ပြိုလို့များ
၆။	သစ်ရွက်စားလျှို့များ

လျှို့များ

သစ်ရွှေ့

များ

မြင်းစံ / ဝက်စံ

သတ်ခေါ်က်

များ

(၁) ငုက်များ

၁။	ငုက်တော်ပြာသို့များ	၂၁။	ငုက်ပန်းတို့များ
၂။	နဲ့အဲ့ ^{၁၁၁} သို့များ	၂၂။	ပါပေးလေသို့
၃။	ကျွေးငုက်သို့	၂၃။	ပုဇွဲ့ထိုး(သို့မျိုးစိတ်)
၄။	တစ်ငုက်သို့	၂၄။	Indicator xanthonotus
၅။	ပုံးပေါင်းငုက်သို့		fulvus
၆။	ယဉ်ဟိုနာသို့	၂၅။	ကော်သို့များ
၇။	Family-Sittidae	၂၆။	ဘို့ညွှန်းသို့များ
၈။	ခိုးဘိုးသို့	၂၇။	ဘို့ဝန်း
၉။	ငုက်ပြာစိတ်	၂၈။	ဟောစွဲ
၁၀။	Troglodytes troglodytes	၂၉။	ဟောစွဲ
၁၁။	Cinclus species	၂၀။	ဟောစွဲသို့များ
၁၂။	Family-Certhidae	၂၁။	သံုံးငန်း
၁၃။	Prunella species	၂၂။	သံုံးသို့
၁၄။	ငုက်ကျော်(ငုက်ဆန္ဒ်:ဝါသို့)	၂၃။	သံုံးအောက်သို့
၁၅။	စတာလင်	၂၄။	အားပေးပောင်းငုက်သို့
၁၆။	စာခေါင်းကွက်	၂၅။	ဝတ်ရည်စုပ်ငုက်သို့
၁၇။	Family-Fringillidae	၂၆။	ပန်းရည်စုပ်ငုက်သို့
	Sub Family-Carduelinae	၂၇။	တောင်င့်သို့
၁၈။	Family-Alaudide	၂၈။	ငုန်း
၁၉။	မျက်ကွင်းပြာ	၂၉။	ငုက်မာင်သားသို့
၂၀။	Family-Eury iatmidae		

(က) အားလုံးသတ္တဝါများ

- ၁။ ပိုကျင်းမျိုးများ
၂။ ရေချိုလိပ်မျိုးများ
၃။ ကုန်းလိပ်မျိုးများ

- ၄။ အခွဲပြောလိပ်မျိုးများ
၅။ ဖွတ်မျိုးများ
၆။ ဝပ်အုံကြွေ့

“သော:(၃) အာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရှောန်များ”
၁။ ရွှေ့စ(၁၅)ရက်မှ စက်တင်ဘာလ(၂၀)ရက်အထိ ကာကွယ်ထားသော
တိရှောန်များ

(က) နိုတိက်သတ္တဝါများ

- ၁။ အရာသိ
၂။ ဂျို

၂။ မတ်လ(၁၅)ရက်မှ စက်တင်ဘာလ(၂၀)ရက်အထိ ကာကွယ်ထားသော
တိရှောန်များ

(က) ရှုက်မျိုးများ

- ၁။ ခဲ့က်မျိုးများ
၂။ ငုံးရှုက်မျိုးများ
၃။ ဧရာပြည်စိုး
၄။ ရှုက်စိမ်းမျိုးများ
၅။ ရော်က်
၆။ ရှုက်တော်ရှုက်မျိုးများ
၇။ မယ်ညီ

- ၈။ ဘွတ်ရှုက်မျိုးများ
၉။ သပိတ်စွဲယူရှုက်မျိုးများ
၁၀။ စဗြိုင်ရှုက်မျိုးများ
၁၁။ ဥပြုရှုက်မျိုးများ
၁၂။ ဓမ္မဝပ်ရှုက်မျိုးများ
၁၃။ ချံ့ချံ့နို့ပုံ၊ ချံ့လည်ပျောက်
၁၄။ ချံ့လည်ပျောက်

၂၅။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသခြားကို
သိမ်ဆောင်းလွှမ်းသည့်
အိုးနိုင်း၊ အိုးပြင်ဆောင် ဒေါက်လာများ (၁၈။)
(၂၀၀။ ဒီဇင်ဘာလကုန်အထိ)

စဉ်	မြိုင်နယ်/တိုင်း	ပြည်ပိုင်း		ကြံ့လှုပ်ကောက်သော		ရှာချင်	
		ရ	ဝက်	ရ	ဝက်	ရ	ဝက်
၁	J	၃	၄	၅	၆	၇	၈
၂	ကရင်	၆၃	၁,၄၁၉,၃၂၂	၂၀	၁,၄၀၃,၆၇၃	၂၃	၁,၄၀၂,၉၄၃
၃	ကယား	၅	၁၇၂,၀၀၀	၁၃	၁,၂၃၈,၉၄၀	၂၀	၁,၂၀၅,၉၄၀
၄	ကရင်	၄၀	၁,၀၄၅,၃၂၆	၂၅	၉၄၄,၀၄၀	၂၃	၂,၀၀၀,၁၆၆
၅	မြိုင်း	၁၇	၄၄၅,၆၇၁	၁၃	၈၄၄,၅၂၆	၂၀	၁,၂၀၀,၁၆၇
၆	မောင်းကိုင်း	၁၇၁	၆,၀၀၂,၇၀၇	၁၇	၂၀၂,၅၀၇	၁၆၄	၆,၃၀၆,၆၅၄
၇	ပဲး(အမြေ)	၁၄	၁,၂၉၇,၂၀၃	၄	၂၂၁,၂၃၀	၂၀	၂,၂၅၀,၀၁၀
၈	ပဲး(အမြောက်)	၄၂	၁,၂၀၀,၄၇၀	၂	၅၉၃,၂၃၃	၂၅	၁,၂၃၃,၄၀၃
၉	မော်း	၁၀၆	၂၅၂,၆၇၀	၂၄	၁၅၄,၃၁၃	၁၃၀	၂,၆၇၅,၁၇၁
၁၀	မှုတေး	၉၄	၂၄၆၀,၂၃၀	၄	၁၀၇၅	၉၁	၂,၉၇၃,၂၉၅
၁၁	မြိုင်း	၁၄	၂၀၂,၆၀၀	၁	၂၈၁,၆၂၂	၁၅	၂၄၃၁,၀၇၀
၁၂	ရွှေ့	၁၃	၂၅၂,၆၂၃	၁၆	၂၇၇,၀၄၂	၂၂	၁,၂၆၀,၆၆၅
၁၃	ရွှေ့ကုန်	၁၄	၂၇၃,၂၇၇			၁၄	၂၇၃,၂၇၇
၁၄	ရွှေ့(တောင်)	၄၀	၂,၀၈၂,၅၇၅	၁၁	၂၂၁,၀၇၇	၂၃	၂,၀၀၅,၄၇၂
၁၅	ရွှေ့(မြောက်)	၄၆	၁,၂၀၀,၇၃၃	၄	၂၂,၀၀၀	၂၀	၁,၂၃၃,၆၄၂
၁၆	ရွှေ့(အမြေ)	၁၀	၁၇၃,၂၇၀	၂	၁၆,၀၀၀	၂၂	၁၇၃,၂၇၀
၁၇	မရှေ့တော်	၂၇	၁,၂၇၅,၆၇၁			၂၇	၁,၂၇၅,၆၇၁
	မြိုင်ဘောင်စုံပုံ	၂၀၄	၂၀,၄၂၁,၆၂၃	၁၆၁	၆,၆၂၂,၆၇၄	၂၅၅	၂၅,၀၄၂,၀၀၇

နှောက်ဆက်တဲ့ (၁)။

၂၆။ သစ်မာသစ်ဖျိုး ဘူး၏ ခွဲ့ကြားမျှ။

သစ်တော်းစီးဌာနနှင့် ပြန်မှာသစ်လုပ်ငန်း

နှောက်ဆုံးညွှန်ငါ် သတေသနတွယ်အသေးစိတ် သစ်မာအုပ်စုများ၏ရရှင်း
(၆-၉-၉၀ ရက်နေ့ ညွှန်ငါ်ချက်)

သစ်မာ အုပ်စု အမှတ်	သစ်ဖျိုး အမှတ် ဝင်	သစ်ဖျိုးအမည်	သစ်မာ အုပ်စု အမှတ်	သစ်ဖျိုး အမှတ် ဝင်	သစ်ဖျိုးအမည်
၁	၁	ပျော်ကတိုး ပိတောက်		၁၂	ဘက်
	၂	သက္ကန်(သက္ကန်နာက်)		၁၄	မန်ကျည်းမွှေ့
	၄	သစ်ယာ		၁၅	ယင်းမာ
	၅	အင်ကြောင်း		၁၆	ယမနေ့
	၆	တမလန်း		၁၇	ယင်းတိုက်
၂	၁	ကည်း		၁၈	သဒီ
	၂	ကရေဝေး		၁၉	သင်းဝင်း
	၃	ကရှစ်(သစ်ခါး)		၂၀	သစ်ကတိုး
	၄	ကုလ္ပါး		၂၁	သစ်ခရား
	၅	ကျွေး		၂၂	သစ်ခရေး
	၆	ဝကားဝါ(စကား)		၂၃	သစ်မန်ကျည်း
	၇	ဝို့		၂၄	သစ်ရှီး
	၈	တောင်တော့		၂၅	အနှစ်း
	၉	ထင်းရှူးး		၂၆	အင်း
၁၀	၁၁		၂	၁	ကညောင်
၁၁		ပင်လယ်ကနာရိုး(ကနာရိုး)		၂	ကုံးကော်

သစ်မာ အပ်ရ အမှတ်	သစ်မျိုး အမှတ်	သစ်မျိုးအမည်	သစ်မာ အပ်ရ အမှတ်	သစ်မျိုး အမှတ်	သစ်မျိုးအမည်
	၃	ကောင်းမှု		၃	ခွဲ့
	၄	ကြေားလဲ		၄	ဝက်ကတ္တံ့
	၅	ဝန်ဝါ		၅	ဇော်ပြာ
	၆	ညဲ့		၆	ဒီး
	၇	တလိုင်းခေါင်း		၇	နား
	၈	တောသရှက်		၈	တိုင်
	၉	တောင်ပို့		၉	မအူလက်တံရှည်
	၁၀	တောင်သရှက်		၁၀	ဓမ္မာက်စိုး
	၁၁	တော်ကြံး		၁၁	လက်ခုတ်
	၁၂	ပိန့်ဖို့		၁၂	လက်ပံ့
	၁၃	ပျော်ဗုံး		၁၃	လေးလွန်း
	၁၄	ပန်ခဲ့		၁၄	ဝက်ရော်
	၁၅	မတို့ပြော		၁၅	သစ်တိုး
	၁၆	ရင်ခတ်		၁၆	အိုးထိုး
	၁၇	ရုံး		၁၇	အခြားသစ်မျိုးများ
	၁၈	သင်ပြံ		၁	ကျွန်းပို့
	၁၉	သရုပါ		၂	ခုသန်
	၂၀	သက်ချွဲ		၃	ဓမ္မာက်ဆိပ်
	၂၁	သစ်ချွဲ		၄	ဓမ္မာက်ချွား
	၂၂	သစ်အယ်		၅	ဓမ္မာက်လှုပ်
	၂၃	တော်ချွှင်းတနီ		၆	လမ့်
၄	၁	ကုတ်ဟဲ		၇	လယ်။
	၂	ချင်ယုတ်			

သမ်္မာ	သမ်္မုံး	
ဘုပ်စု	ဘမှတ်	သမ်္မုံးအမည်
	၈	တရော်
	၉	သစ်ဖြူ
	၁၀	ခုံတုံ
	၁၁	အခြားသမ်္မာမုံးများ

၂၇။ ပြန့်အုသမ်လုပ်ငန်းနှင့်လုပ်သမ်များ

သစ်တော်းမီးဌာနင်ပြန်မူသစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနတို့၏ (၆-၃-၉၁) ရက်နေ့ လုပ်ငန်းညီးမျှင်းသမားတူညီချက်အရ သစ်ထုတ်ရေးမှ ပယ္ယုလိုသော သစ်မျိုးများ၊ တို့ သောက်ပါအတိုင်း သမားတူညီခြောက်ပါသည်။ ဤ သစ်မျိုးများသည်လည်း မကြာခကာ အခါအားလျှော့စွာ ပြောင်းလဲ သတ်မှတ်တတ်ပါသည်။

၁။	အနှစ်းဘို့	၁၉။	ကက္ခာ	၂၇။	မျာ်လုပ်
၂။	ဘန်ဘွား	၂၀။	ကသစ်	၂၈။	နှုဂ်
၃။	ပြေား	၂၁။	ကဒက်	၂၉။	၄
၄။	ပုံးမော်	၂၂။	ကုန်းပျော်းမာ	၄၀။	အုတု
၅။	ဘန်ဘီ	၂၃။	ကြော်ရိုး	၄၁။	အုနဲ့
၆။	ဘုဒလက်	၂၄။	ကျိုး	၄၂။	ပင်လယ်အု
၇။	ဘွဲ့ချင်	၂၅။	ကျွန်းခေါက်နှယ်	၄၃။	ပေါက်
၈။	မြို့	၂၆။	ကျွန်းဒလင်	၄၄။	ဖက်လယ်ဝင်
၉။	ချိုး	၂၇။	လပုံ	၄၅။	ဖက်ရှင်
၁၀။	ကျင်ပြေား	၂၈။	လိုန်	၄၆။	ဖက်သန့်
၁၁။	ဒဟတ်	၂၉။	လက်ထပ်ကြိုး	၄၇။	ဖက်ဝန်း
၁၂။	ဒွဲ့	၂၀။	လင်ရော	၄၈။	ဆိတ်ချိုး
၁၃။	ဒျိုး	၂၁။	လွှဲ့ဘို့	၄၉။	အထာက်ရှား
၁၄။	မျို့က်	၂၂။	မာမ	၅၀။	တယ်
၁၅။	မျို့နို့	၂၃။	မဆွဲ	၅၁။	တောင်ပက်ဝန်း
၁၆။	မျှားဆိပ်	၂၄။	မဘုက်တုံး	၅၂။	ထိန့်
၁၇။	မျှားဆိပ်	၂၅။	မယားနင်း	၅၃။	သပွတ်ကြိုး
၁၈။	ကမော်	၂၆။	မယ်ဇလို	၅၄။	သစ်ကြား

၅၅။	သခ္ပ်	၆၁။	သစ်ဖယောင်း	၆၇။	ဇော်ပုဂ္ဂါး
၅၆။	သံသံ	၆၂။	ယစ်ဆိုင်	၆၈။	ဇိုင်းဖြန့်
၅၇။	သန်း	၆၃။	သစ်ဖျောက်	၆၉။	ကန်ဗလာ
၅၈။	သံသတ်	၆၄။	သစ်ခွဲ့လဲ	၇၀။	သစ်ဆွင်း
၅၉။	သစ်လင်းတဲ့	၆၅။	ရရှိမိန့်	၇၁။	ဇုံးခွယ်
၆၀။	သစ်ပုဂံ	၆၆။	ရင်းစပ်	၇၂။	ထားဝယ်

နှင့် အမြတ်အမြတ် သိမ်းမြတ် သိမ်းမြတ် သိမ်းမြတ် သိမ်းမြတ်

ပျော်ရွှေ့လွှာ	၁၂၃	ပျော်	၁၂၄	ပျော်	၁၂၅
ပျော်ရွှေ့လွှာ	၁၂၅	ပျော်	၁၂၆	ပျော်ရွှေ့လွှာ	၁၂၇
	၁၂၇	ပျော်	၁၂၈	ပျော်	၁၂၉
	၁၂၉	ပျော်	၁၃၀	ပျော်	၁၃၁
	၁၃၁	ပျော်	၁၃၂	ပျော်	၁၃၃
	၁၃၃	ပျော်	၁၃၄	ပျော်	၁၃၅
	၁၃၅	ပျော်	၁၃၆	ပျော်	၁၃၇
	၁၃၇	ပျော်	၁၃၈	ပျော်	၁၃၉
	၁၃၉	ပျော်	၁၄၀	ပျော်	၁၄၁
	၁၄၁	ပျော်	၁၄၂	ပျော်	၁၄၃
	၁၄၃	ပျော်	၁၄၄	ပျော်	၁၄၅
	၁၄၅	ပျော်	၁၄၆	ပျော်	၁၄၇
	၁၄၇	ပျော်	၁၄၈	ပျော်	၁၄၉
	၁၄၉	ပျော်	၁၅၀	ပျော်	၁၅၁
	၁၅၁	ပျော်	၁၅၂	ပျော်	၁၅၃
	၁၅၃	ပျော်	၁၅၄	ပျော်	၁၅၅
	၁၅၅	ပျော်	၁၅၆	ပျော်	၁၅၇
	၁၅၇	ပျော်	၁၅၈	ပျော်	၁၅၉
	၁၅၉	ပျော်	၁၆၀	ပျော်	၁၆၁
	၁၆၁	ပျော်	၁၆၂	ပျော်	၁၆၃

၂၁။(က) **ဖြစ်ဟနိုင်ငံ ရှိဝတ္ထာဘူးဘတဲ့နှင့်
သဘာဝဝပါက်ပင်များ**

များက်ဆက်တဲ့(ယ)

မြန်ဟနိုင်ငံတွင် ရာသီဥတု၊ ပြောဗ်နာပြင် အနိမ့်အပြင်ပေါ်မှတည်၍ တောအမျိုးအစားများ၊ ကွဲပြားပြီးသဘာဝပေါက်ပင်များလည်း ကွဲပြားမားနှုန်းရှိပါသည်။ တောအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်	တောအမျိုး	ပါဝင်ပင်များ			အေသ	အကြောင်းအရာ
		သစ်မျိုး	ပါး	အောက်ပါင်း		
၁	(က)ဒီဇရတ်	လမှုံလဘပင်	-	စုနှင့်	ပင်လယ်က်းခြေ	
		လယ်သုံးကျော်				
၂	(ခ)ဒီဇရတ် ကြီး	သမ္မဝါယရော်	-	သင်ပေါင်း သင်ပန်း	ပင်လယ်က်းခြေ	
		ကန့်စုံသမ္မဝါယရော်				
၂	ပင်လယ်က်းနား သောင်ပြင်နှင့် သုခ္ဓာ ဒေသ	သင်းဝင်ပျော်းညက် ပင်လယ်ထင်ရှုံး	-	-	ပင်လယ်က်းခြေ	
၃	ချို့စွဲတော	ကျော်း ရောင်းပန်း အနုစ်း၊ ရုံးသမန်း	-	ကိုင်းပြက်		ကုန်းမြင်းပိုင်းတွင်သဲ

အိပ်	တော်မူ	ပါဝံပင်များ	သာစီရိုး	အောက်ပေါ်	လေသ	အကြောင်အရာ
၇	ဘုရားပြုပိုင်သော ကောင်းမှု	အိန္ဒိယတိုးပါ တေသာစွာတို့ ဘို့မျက်ဆုံး	-	တစ်သာရီပြို့မာ ပြည့်ဆောက်ပိုင်းမှု အသက်ပုံး	ဘေးရုံမှုပြန်လာ သည်။	
(၁)	ဖြစ်ဖွေ့ကျင်းမွေးသာက်နှင့်မျဉ်းမှု ဘုရားပြုပိုင် ကောင်းမှု	အိန္ဒိယတိုးပါ တေသာစွာတို့ ဘို့မျက်ဆုံး	လိုင်းမြှေး	တစ်သာရီပြို့မာ	တစ်သာရီပြို့မာ	
(၂)	ဘုရားပြုပိုင် သောတော် ပိုးမြှေး	ကည်း၊ ပိုင်း တော်သရိုက်၊ ရော်၊ ကတွေး၊ ကပ်နှောင်းမှု	ဘုရားပြုပိုင် သောသပ်ပိုးများ	တစ်သာရီပြို့မာ	တစ်သာရီပြို့မာ	
(၃)	ဘုရားပြုပိုင် သောတော် ပိုးမြှေး	ကည်း၊ ပိုင်း တော်သရိုက်၊ ရော်၊ ကတွေး၊ ကပ်နှောင်းမှု	ဘုရားပြုပိုင် သောသပ်ပိုးများ	တစ်သာရီပြို့မာ	တစ်သာရီပြို့မာ	

အ	ရော်	ပိတ်ပဲဖူး	သစ်ပူး	ဝါ	အကြောင်းအရာ
၅	(၃) အထက်ဖူး၊ ပြတ်ရောင်း၊ ကော်	ဘုံးလန်၊ ကုလ္ပ်	ဝါးဘုံးမျက်မံ ကျယ်တင်းပါး ကွုံးလုံး	ပြောပြည့်အထက် ပုံးပါး	ပြောပြည့်အထက် အမှည်ပေါ်ခြောက် ရွှေးသောအကျက်မံ ပြတ်သည့်တော်မျိုး လည်းရှိသည်။
၆	(၄) အထက်ဖူး၊ ပြတ်ရောင်း၊ ကော်	ဘုံးမျှုံးကုလ္ပ်	တင်းပါးကွုံး သောင်းပါး	ပြောပြည့်အထက် ပုံးပါး	(၁) ပုံးသောမျက်မှာမူ ရှိတော်ကုန်းတွင် ဆောကြောက်အပြန် လျှပ်စီးသည်။ (၂) ရောက်းစွာမူး ရှိသောတော်ကျော် များတွင် ရွှေးသည် (၃) ပြည့်မှောက် ပုံးပါး
၇					(၄) ရွှေးသောမျက်မှာ ရောက်သည်။

အဉ်	တော်ပုံ	ပဝါယံပင်များ	သမ်္ပါ	ပါ	ဒေဝါယံပေါ်	အထက်/အောက်	မြန်မာဘာသာ	အကြောင်အရာ
(၁)	အထက်ဖွေ့ကျင် ပြတ်ရောနဲ့ သောက် အိမ်	ဗျာမ်းပျော်ကတို့ လိန့်စောက်ပြု ပေးကော်၊ နောက် အင်ကြော်၊ သာ ယာ၊ ဖန်ခဲ့	မျှင်းသမာပ် ဝါးသို့ဟင်း ဝါး	အထက်/အောက် မြန်မာပြည်	မြန်မာဘာသာ ကားမြားသည်			
(၂)	အောက်ဖွေ့ကျင် ပြတ်ရောနဲ့ သောက်(ဂါ) သမ်္ပါယံ	ဗျာမ်းဖွေ့ကျင် တတ်သောက်လည်း မျှားစွာမကောင်း တတ်ပေး ပူးက တို့၊ အထောက်ပြု ပူး၊ အဗျာက်ချွေး၊ မျှုံးမှ၊ လာယ်မှ၊ ပင့်ခြားမှ၊ စစ်(ဂါ)	အဗျာမ်းခွေ့ကျင် တတ်သောက်လည်း မျှားစွာမကောင်း တတ်ပေး ပူးက တို့၊ အဗျာက်ချွေး၊ မျှုံးမှ၊ လာယ်မှ၊ ပင့်ခြားမှ၊ စစ်(ဂါ)	အောက်ပေါ်	မြန်မာဘာသာ ကားမြားသည်။	ဝင်ရားသည်။		

အင်	တော်	ပါဝါယူမှု	ပါဝါယူမှု	ပါ	အောက်ဖြင့်	ဒေသ	အမျိုးအစား
၆	အတော်ခြေထွက်	(က)သန်းတော်တော်	သိမ်းလိုက်သော	မူးပိုးစာမျက်	အုပ်စုရှိနှုန်း	မူးပိုးစာမျက်	အုပ်စုရှိနှုန်း
၇	အတော်ခြေထွက်	(က)သန်းတော်တော်	သိမ်းလိုက်သော	မူးပိုးစာမျက်	အုပ်စုရှိနှုန်း	မူးပိုးစာမျက်	အုပ်စုရှိနှုန်း
၈	အတော်ခြေထွက်	(က)သန်းတော်တော်	သိမ်းလိုက်သော	မူးပိုးစာမျက်	အုပ်စုရှိနှုန်း	မူးပိုးစာမျက်	အုပ်စုရှိနှုန်း
၉	အတော်ခြေထွက်	(က)သန်းတော်တော်	သိမ်းလိုက်သော	မူးပိုးစာမျက်	အုပ်စုရှိနှုန်း	မူးပိုးစာမျက်	အုပ်စုရှိနှုန်း

ရှု	တော်	ပဝံပလဲများ	သမီး	ရွှေပင်ထက်နှစ်	ရှု	အောက်ဖော်	ခေါ်သ	အဆောင်အရာ
(၁)	အနတိုင်းမြိုက်	ဘင်္ဂလူနှစ်	ကြိုင်/သစ်ယာ	ပေါက္ခာ:သည်။		မြိုက်ဒွေ့သော	မြိုက်ဒွေ့သော	မြိုက်ဒွေ့သော
(၂)	အနတိုင်းတော်	အင်ပါ၊ သင်္ကော်၊ ဖုန်းလုပ်နှင့် ခပ်း		ပါ:အမှည်ပြု ပေါက်သည်။		မြိုက်ဒွေ့သော	မြိုက်ဒွေ့သော	မြိုက်ဒွေ့သော
၁	တော်ပြင်တော်	(က)အရွှေ့မပြတ်၊ သာတော်ပေါ်	လောက်ယာ:စံ	ကားဝါ အိတ်နဲ့ ကြိုင်	ဖွံ့ဖြိုး အောက်ဖော်	ပင်လယ်ရောက်နှု ပြင်ပေါ်ဝဝအထက်နှင့်ဆင်တွေ့သည်။	ပေါ်မြို့ နှင့်	တော်ပြင်တော်
	(ခ)တော်ပြင်တော်	မြိုက်	ခုံနှိပ်၊ သစ်ချောက် တယ်၊ သစ်သယ် သာဗို့ပူးလောက် ယားနှင့် ပြုံးပြု					သွေ့သာမော်ရွှေ့

အမှတ်	စော့ပါး	ဝင်ပေါ်ပါး	သမ်္ပါး	ပါ	အဆင့်ပေါ်ပါး	အခြား	အကြောင်းအရာ
(၁) (ထင်မျိုး)		ထင်မျိုးသိန်းသာ နှင့် သာန်းနှင့် ခန်းပေါက်သည်။			၁၂၃၈၅၇၄၉၆၈၇၅ ၆၄၈၂၀၀၀၀၁၁၅		

၂၈။(ခ) မြန်မာနိုင်ငံရှိ သဘာဝပေါက်ပင်များစာရင်:

မြန်မာနိုင်ငံတွင် ငြော်မှုက်နှုန်းပြင်၊ ရာသီဥတုပေါ်မှတည်၍ တော့အမျိုးအစား၊ သဘာဝပေါက်ပင် အမျိုးမျိုး ကဲပြား၊ မြားနားလျှက်ရှိရာ တော့အမျိုးအစားအလိုက် ပေါက်ရောက်လျက်ရှိသော သဘာဝပင်များ၏ စာရင်းအား ဖော်ပြပါသည်။

ပုံ	အပင်အမျိုးအစား	မျိုးစိတ်
၁။	အပင်ကြီး	၁၃၄ ရုံး
၂။	အပင်ဝယ်	၇၄၁ ရုံး
၃။	ခြေပင်	၁၆၉၆ ရုံး
၄။	ပါး	၉၆ ရုံး
၅။	ကြိုးမြေ	၃၆ ရုံး
၆။	သစ်ခွဲ	၈၄၀ ရုံး

ကိုးကားချက်။

H.G HUNDLEY နှင့် U CHIT KO KO မြှော်သည်

(Trees, Shrubs, Herbs and Principal Climbers, etc.) စာအုပ်မှ ကိုးကား

ဖော်ပြပါသည်။

၂၃။ ပြည့်မျှ၍ အသုံးပြုရန်သတ်မှတ်ထားသော တော်ပါးခွဲပြားမှုအတွက်အေးရောင်သင်္တများ
လက်အောက်အမှတ်စီမံချက်များအတွက်ဖော်ပြန်လောက်စွာတော်မှတ်ထားသော တော်ပါးခွဲပြားမှု

၈။ ပါဝင်ပင်ခြော့များ

(က) တော်ပါးခွဲမှု

- | | | | |
|------|---|--|---------------|
| (၁) | နီဝင်တော် | | နီဝင်များ |
| (၂) | ဟင်လယ်ကျင်မှုပါးခွဲ | | ဟင်လယ် |
| (၃) | ရွှေနွှေတော် | | ဟသို့ပြီးများ |
| (၄) | တော်ပါးခွဲမှု | | |
| (၅) | (က) မြန်ကြံးခွဲ | | အမြန်များ |
| (၆) | (ခ) တော်ပါးခွဲ | | အပြုံစုံများ |
| (၇) | (ဂ) တော်ပါးခွဲအစိမ်း | | အစိမ်းများ |
| (၈) | ဒုက္ခပြံးတရာ့မှုသောတော်ပါးခွဲ | | အပြုံများ |
| (၉) | (က) အမိုး | | အမိုးများ |
| (၁၀) | (ခ) အမြောက် | | အမြောက်များ |
| (၁၁) | (ဂ) အောက်ချို့ပြုမှုတရာ့မှု | | အရိုင်များ |
| (၁၂) | တော်ပြောက် | | တော်ပြောက် |
| (၁၃) | (နီဝင်တော်မှုအစိမ်းတွေထဲမှာ ပေါ်လေ့ရှိသူများ) | | နီဝင်များ |
| (၁၄) | အင်တိုင်းတော် | | အင်တိုင်းများ |
| (၁၅) | (က) အင်တိုင်းတော်ပြိုင် | | အင်တိုင်းများ |
| (၁၆) | (ခ) အင်တိုင်းပျော်မှု | | အင်တိုင်း |
| (၁၇) | တော်ပါးခွဲမှု (ပေ ၂၀၀၀ အတောက်) | | |
| (၁၈) | တော်ပါးခွဲမှုတော်မှု | | အစိမ်းများ |
| (၁၉) | တော်ပါးခွဲမှုတော်မှု | | အရွှေ့ဝင်များ |
| (၂၀) | (က) ထင်ရှုမှုတော် | | သင့်ရှုံးများ |
| (၂၁) | အပြုံလယ်မှုပါးခွဲ | | အပြုံလယ် |
| (၂၂) | ပါးခွဲမှု | | အပြုံများ |

မြင်တွေ့နှင့် ပုလှိုင်သော တော်ပါးခွဲမှုများ ပြောက်ခြင်း

ရောက်ဆက်တွေ (၅)

၃၀။ ဓမ္မပုဂ္ဂိုလ်များတွင် သစ်မျိုးများနှင့် ပါးမျိုးများတောက်
စရိတွင် ရမည့် သဝက်တာများ

(က) သစ်ပင်များ:

အဉ်	အူ သစ်မျိုး	အပင်ကြီး	ပျိုးဆက်ပင်များ: များအောင်ဖွင့် အပင်ပယ်ကဇလားများ
၁။	ဘင်္ဂ	B	
၂။	သစ်အယ်	O	
၃။	ရှား	C	
၄။	ဒဟာတ်	D	
၅။	ဒီဂါး	Du	
၆။	ဒို့	Sw	
၇။	ပြည်လုံးချမ်းသာ	E	
၈။	ဇူာ	H	
၉။	မှတ်ကျောက်	Sa	
၁၀။	အင်	I	
၁၁။	အင်ဘို	I	
၁၂။	အင်ကြား	It	
၁၃။	ကတိ	Ti	
၁၄။	ကန့်ဘို	Ks	
၁၅။	ကလ္လာ	K	
၁၆။	ကည်ပြန်	K	

၁၂	သင်မျိုး	အပင်ကြီး	မျိုးဆက်ပင်များ များအရွယ်နှင့် အပင်ငယ်ကလေးများ
၁၈။	ကောင်းမျဲ	Ka	ka
၂၉။	ကာဘာ့	Ka	ka
၂၀။	ကတ္တတ်	Ka	ka
၂၁။	ကုလ္ပါး	Ko	ko
၂၂။	ကျွန်းဒေါက်နွယ်	V	v
၂၃။	ကြော်ရှိုး	V	v
၂၄။	လက်ပံး	Lp	lp
၂၅။	လထ်	L	l
၂၆။	လိန်	Ln	ln
၂၇။	လင်းရော့	Zn	zn
၂၈။	လောက်ယား	La	la
၂၉။	မနိုးဉာဏ်	Mg	mg
၂၁။	များကိုချော်ချော်	M	m
၂၁။	နဘဲ့	Na	na
၂၂။	နန်းတရုပ်	N	n
၂၃။	သစ်ချွဲ	O	o
၂၄။	ပိတောက်	Pk	pk
၂၅။	ဖန်ခဲ့ဗဲ့	Pg	pg
၂၆။	ဖက်ဝန်း	Pw	pw
၂၇။	ထင်းရှုံး	P	p
၂၈။	ပိုးစာ	Ps	ps
၂၉။	များကိုဆိုပ်	Pu	pu

စဉ်	သမုပ္ပါဒီ	အပင်ကြီး	မျိုးဆက်ပင်များ များအဖွဲ့နှင့် အပင်ငယ်ကလေးများ
၄၀။	ပျော်ကတိုး	Po	po
၄၂။	ပျော်မ	Pu	pu
၄၃။	စကတ်	Sa	sa
၄၄။	စံဝါ	Sg	sg
၄၅။	စကားဝါ	St	st
၄၆။	စစ်	S	s
၄၇။	ရှစ်လု	S	s
၄၈။	စွဲနိုင်	Sw	sw
၄၉။	ထနောင်း	Tg	tg
၅၀။	ခထာက်ကြု	Tk	tk
၅၁။	ခထာက်ရှာ	V	v
၅၂။	ခတောင်တာမာ	Cc	cc
၅၃။	ခတောင်ပိုးဓာ	Ps	ps
၅၄။	ခတောင်သရုက်	S	s
၅၅။	ရွှေ့နှုန်း	T	t
၅၆။	သတိ	Ti	ti
၅၇။	သနိုင်း	Th	th
၅၈။	သက်နှုင်း	Tn	tn
၅၉။	သင်ကတိုး	Cc	cc
၆၀။	သစ်အသု	O	o
၆၁။	သင်ဖေယာင်း	Ty	ty

အဉ်	သစ်မျိုး	အပင်ကြီး	ပျိုးဆက်ပင်များ: ပမူာအရွယ်နှင့် အပင်ငယ်ကလေးများ
၆၄။	ထိန်ကုတ္တား	Ty	ty
၆၅။	သစ်ခါး	Ta	ta
၆၆။	သစ်ရှိုံး	Ta	ta
၆၇။	သစ်စေး	Ts	ts
၆၈။	သစ်ရာ	It	it
၆၉။	သစ်ဖြူး	St	st
၇၀။	သစ်ကတ္တာ	Ka	ka
၇၁။	ယမနေ့	Y	y
၇၂။	ရင်းမာ	Ya	ya
၇၃။	ဇရို့	Ye	ye
၇၄။	ဇော်ဗုဒ္ဓား	Za	za
၇၅။	ဇော်ဗြို့	Z	z

(ခ) ဝါးများ

အဉ်	ဝါးမျိုး	ရင်းသောဝါး	ဝါးသုည်းနှင့် ဝါးသုည်းသောနှစ်
၁။	ကြေသောင်းဝါး	K	k (1928)
၂။	ကြေခတ်ဝါး	E	e
၃။	ခရှင်းဝါး	U	u
၄။	ကြေလို့ဝါး	O	o
၅။	ဝါးအိုးကြီး	U	u
၆။	မျှင်းဝါး	M	m
၇။	သိုက်ဝါး	H	h
၈။	သနတ်ဝါး	I	i

အဉ်	ရှေ့ယူ ဝါးမျိုး = ရှေ့ယူ	ရင်သာဝါ	ဝါးအုပ်နှင့် ဝါးသုပ္ပါးသောနှင့်
၁။	ဆင်မီးတူ	I	i
၁၀။	တင်းဝါး	T	t
၁၁။	ဝါးပါး	W	w
၁၂။	ဝါးယူး	W	w
၁၃။	ဝါးနှု	W	w
၁၄။	ဝါးဘိုးမျက်လံကျယ်	S	s
၁၅။	ဝါးသပ္ပါ	A	a
၁၆။	ဝါးနှု	N	n
	(နှုထိတက်တတ်သောဝါး)		
၁၇။	ဝါးဖြူး	B	b
၁၈။	ဝါးဖြူးကြီး	B	b
၁၉။	မျှင်ဖြူး	B	b
၂၀။	ဝါးကုတ်	G	g
၂၁။	ဝါးနှု	G	g
၂၂။	ဝါးဖြူးကလေး	G	g
၂၃။	ဝါးယူး	Y	y

(n) ပေါင်းပင်များ:

အဉ်	ပေါင်းပင်မျိုး	အပင်ကြီး	အပင်ငယ်း
၁။	ဘီးစပ်	Z	z
၂။	ခိုနှားပင်	L	l

၃၁။ သမ်ဖျိုးဘဏိက် (သမ်ဝစ်) ပါဝင်အူ ဘဓရာတွက်များ

သမ်တော့သုတေသန၊ ရေဆင်းမှု (၁၉၈၇) ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့်
ကိန်းကဏ္ဍးများအား အင်ခြခံထား၍ ဖော်ပြန့်သည်။

စဉ်	သမ်ဖျိုးဘဏ်	သမ်စောရောတွက်(ဘရ်ပြည့်)
၁။	ကျွန်း	၆၅၀
၂။	ကုန်ကော်	၉၅၀
၃။	ကုပ္ပါး	၄၂၆၀၀
၄။	ကုန်းကျောက်ပန်း	၄၆၀၀၀၀
၅။	ကုလ္ပါး(မြန်ဟာ)	၃၅၆၂၀
၆။	ကုလ္ပါး(သဘေား)	၁၀၃၂၀
၇။	ကုလ္ပါး(ဒီလစ်ပုံင်)	၇၂၀၀၀
၈။	ကြြေးလစ်(အာဖရိကန်)	၁၉၄၅၀
၉။	ကသစ်	၂၀၆၀
၁၀။	ကြေး	၂၆၀၀
၁၁။	ခရေါ	၂၄၀၀
၁၂။	ခါတော်မို့	၃၀၁၀၀
၁၃။	ခေါ်ပေါ်	၁၂၀၀
၁၄။	ချယ်ရီ	၁၅၂၀၀ (၁)
၁၅။	ခုသာန်	၄၀၄၀၀
၁၆။	ဂျပ်	၈၅၆၀
၁၇။	နှစ်	၁၁၀၉၆
၁၈။	ရှေ့	၁၈၅၆၀
၁၉။	ငါ(ပနားအား)	၇၆၂၂၄

စဉ်	သင်မျိုးအမည်	သင်ဆောင်ရွက်(တန်ပြည့်)
၂၀။	နသိမ်	၅၃၆၀
၂၁။	ဝင်	၂၈၇၆၀
၂၂။	ဝန်ပန်းကြီး(နှီ)	၄၀၀၀
၂၃။	ခွယ်တော်	၅၇၀၀
၂၄။	ဝန္တဗျာ	၇၂၀၀
၂၅။	ဝန်ပန်း(ပြာ)	၂၃၂၀၀
၂၆။	ဝန်ပန်းကလေး	၁၃၀၀၀
၂၇။	ဆိတ်ငျော်	၁၄၂၀၀
၂၈။	ဘူးဖြူ။	၁၄၆၀၀
၂၉။	နီးဖြူ။	၆၂၂၀၀
၂၁။	ညဲ	၅၆၀
၂၁။	တမာ(သင်္ကာ)	၆၄၀
၂၁။	တမာ(ပန်း)	၂၃၃၀
၂၃။	တမလန်း	၂၅၄၀၀
၂၄။	ထောက်ကြိုင်	၅၀
၂၅။	ထင်းရူး(အပူပိုင်း)	၅၂၀၀၀
၂၆။	ထင်းရူး(ပဒေသာ)	၃၂၀
၂၇။	ခဟတ်	၂၇၆၀၀
၂၈။	ဒီခူး	၁၄၀၀၀
၂၉။	နဘဲ့	၂၂၂၀
၂၁။	ပျော်ကဝိုး	၆၄၂၄
၂၁။	ပိတောက်	၂၆၀၀၀
၂၁။	ပေါက်ပန်းဖြူ။	၄၀၀၀၀

စဉ်	သမိမ္မားဘာပည့်	သစ်ဇူးအရေအတွက်(တစ်ပြည့်)
၄၃။	ပျော်ဗုံးမ	၁၆၃၆၆
၄၄။	ပြည်ပန်းသီ	၀၀၄၀၀
၄၅။	ပရှတ်	၇၈ ၉၂၄၀
၄၆။	ပဝါက်	၂၉၁၂
၄၇။	ပျော်ဗုံးမ	၁၆၃၆၆
၄၈။	ပန်ခါး	၁၄၅၀
၄၉။	သော်ဝကိုင်း	၂၁၁၂၀
၅၀။	ဘုံမဲ့စာ	၆၂၀၀၀
၅၁။	ဘင်း	၁၀၀၀
၅၂။	မယ်ဇလို	၂၂၆၃၀
၅၃။	မယ်ဇလို(အကိုလိပ်)	၂၂၂၀၀
၅၄။	မယ်ဇလို	၆၀၀
၅၅။	မန်ကျည်း	၂၆၀၀
၅၆။	မပေါ်ကနိုင်	၆၄၀
၅၇။	ရှား	၂၁၆၈၀
၅၈။	ရွှေး	၁၃၀
၅၉။	ရွှေးကြီး	၆၀၀၀
၆၀။	ယမင်္ဂာ	၂၇၂၀
၆၁။	ရုံး	၁၃၄၄၀၀
၆၂။	ရင်းတိုက်	၁၈၀၄၈
၆၃။	ယင်းမာ	၇၀၉၀၀
၆၄။	လက်ပဲ	၆၀၀၆၀
၆၅။	လက်ပဲ(သော်ခေါ်)	၂၁၂၄၀

စဉ်	သစ်မျိုးအမည်	သစ်စွေအရေအတွက်(တစ်ပြည့်)
၆၆။	သင်္ဘာ	၂၆၀၀
၆၇။	သစ်ဆိပ်	၄၃၀
၆၈။	သနပ်ခါး	၃၂၅၀
၆၉။	သစ်ကန်	၅၀၀၀
၇၀။	သီတင်း	၅၇၆၀၀
၇၁။	သဇာဘိတယ်	၁၀၄၄
၇၂။	အရှုံး	၂၂၂၀၀
၇၃။	အင်	၁၀၅
၇၄။	အင်ကြံး	၆၀၀

၁၁၁	ပြောင်းလဲမှတ်	၂၁၁	ပြောင်းလဲမှတ်
၁၁၂	ပြောင်းလဲမှတ်	၂၁၂	ပြောင်းလဲမှတ်
၁၁၃	ပြောင်းလဲမှတ်	၂၁၃	ပြောင်းလဲမှတ်
၁၁၄	ပြောင်းလဲမှတ်	၂၁၄	ပြောင်းလဲမှတ်
၁၁၅	ပြောင်းလဲမှတ်	၂၁၅	ပြောင်းလဲမှတ်
၁၁၆	ပြောင်းလဲမှတ်	၂၁၆	ပြောင်းလဲမှတ်
၁၁၇	ပြောင်းလဲမှတ်	၂၁၇	ပြောင်းလဲမှတ်
၁၁၈	ပြောင်းလဲမှတ်	၂၁၈	ပြောင်းလဲမှတ်
၁၁၉	ပြောင်းလဲမှတ်	၂၁၉	ပြောင်းလဲမှတ်
၁၁၁	ပြောင်းလဲမှတ်	၂၁၁	ပြောင်းလဲမှတ်
၁၁၂	ပြောင်းလဲမှတ်	၂၁၂	ပြောင်းလဲမှတ်
၁၁၃	ပြောင်းလဲမှတ်	၂၁၃	ပြောင်းလဲမှတ်
၁၁၄	ပြောင်းလဲမှတ်	၂၁၄	ပြောင်းလဲမှတ်
၁၁၅	ပြောင်းလဲမှတ်	၂၁၅	ပြောင်းလဲမှတ်
၁၁၆	ပြောင်းလဲမှတ်	၂၁၆	ပြောင်းလဲမှတ်
၁၁၇	ပြောင်းလဲမှတ်	၂၁၇	ပြောင်းလဲမှတ်
၁၁၈	ပြောင်းလဲမှတ်	၂၁၈	ပြောင်းလဲမှတ်
၁၁၉	ပြောင်းလဲမှတ်	၂၁၉	ပြောင်းလဲမှတ်

၃၂။ သစ်ဝစ်များရှစ်စောင်းရှိနိုင်မည့် ဘချိန်ကာလ

သစ်တော်းစီးဌာနပျိုးဥယျာဉ်များ တည်ထောင်ရာတွင် လိုအပ်သော(သစ်ဝစ်များအား အချိန်ကိုက် စုဆောင်းထားရန် လိုအပ်ပါသည်။ ထိုသို့ စုဆောင်းရန်အတွက် အချို့သော သစ်စွေများ ရင်မှည်၍ စုဆောင်းရှိနိုင်မည့် အချိန်ကာလများအား အောက်တွင် ဖော်ပြုအပ်ပါသည်။

စဉ်	သစ်မျိုး	သစ်စွေစုဆောင်းရမည့်လ	
		မ	ထူး
၁။	ကျွန်း	မတ်	ဧပြီ
၂။	ပိတေက်	ဇိုင်ဘာ	ဇန်နဝါရီ
၃။	ယမင်္ဂလာ	ဧပြီ	ဇန်
၄။	မယ်ဇလိုင်	ဇန်နဝါရီ	မတ်
၅။	ပေါက်ပန်းဖြူး	ဇန်နဝါရီ	ဇန်
၆။	သဘောကုဋ္ဌီ	မတ်	ဇန်
၇။	အြိရိုး	ဒီဇင်ဘာ	ဇန်နဝါရီ
၈။	သဘောတယ်(ပန်းတမာ)	ဇန်	ဇူလိုင်
၉။	အာသာက	ဇန်	ဇူလိုင်
၁၀။	ခို့ပန်း	မတ်	ဧပြီ
၁၁။	ဘာဖရိုကန်ကျူးလစ်	ဇန်	ဇန်
၁၂။	စွဲယောက်	ဇန်နဝါရီ	မတ်
၁၃။	ငါ/ငါစွဲ	မတ်	ဧပြီ
၁၄။	ပြည်ဝန်းညီး	ဇန်	ဇူလိုင်
၁၅။	ပန်းမားငါ	မတ်	ဧပြီ
၁၆။	မန်ကျေည်း	ဇန်နဝါရီ	မတ်

သစ်စွေစွဲဆောင်းရမည့်လ

စဉ်	သစ်မျိုး	သစ်စွေစွဲဆောင်းရမည့်လ		
		၁၀၁	မှ	ထိ
၁၇။	ကာခွံ	ပေါ်ဖော်ဝါရီ		မတ်
၁၈။	ဗန်ခါ	မတ်		ဧပြီ
၂၀။	ထင်းရှူးပေါ်သာ	ဇန်		ဇူလိုင်
၂၁။	ဒေသတ်	နိုဝင်ဘာ		ဇန်နဝါရီ
၂၂။	စံ	ဇန်နဝါရီ		ပေါ်ဖော်ဝါရီ
၂၃။	သန်း	ဇန်နဝါရီ		ပေါ်ဖော်ဝါရီ
၂၄။	သော်စက်းင်း	ပေါ်ဖော်ဝါရီ		မတ်
၂၅။	တန်ချီပင်	အောက်တိုဘာ		နိုဝင်ဘာ
၂၆။	ညုံ	စက်တင်ဘာ		ဇော်ကိုတိုဘာ
၂၇။	ပုန်းညက်	ပေါ်ဖော်ဝါရီ		မတ်
၂၈။	ကုန်ကော်	မတ်		ဧပြီ
၂၉။	ပျော်ဗုံးမ	ဇန်နဝါရီ		ပေါ်ဖော်ဝါရီ
၃၀။	လယ်ဇ	နိုဝင်ဘာ		ဒီဇင်ဘာ
၃၁။	စကားဝါ	အောက်တိုဘာ		နိုဝင်ဘာ
၃၂။	တမော	ဇန်		ဇူလိုင်
၃၃။	ယင်းမှာ	မတ်		ဧပြီ
၃၄။	ထမားငှုံး	မတ်		ဧပြီ
၃၅။	ယျာကလျှဲ	ဒီဇင်ဘာ		ဇန်နဝါရီ
၃၆။	သမပြီ	ဇန်		ဇူလိုင်
၃၇။	ပရာသင်းဝင်	ပေါ်ဖော်ဝါရီ		မတ်
၃၈။	ခဲ့တော်မှု(စက်သစ်ချု)	ဇန်		ဇူလိုင်
၃၉။	ချုပ်ရှိ	ဧပြီ		ဧပြီ
၄၀။	စန္ဒဗျား	အောက်တိုဘာ		နိုဝင်ဘာ
၄၁။	ပယ်အယ်/မချွဲသေကမာနတ်ပန်း	အောက်တိုဘာ		နိုဝင်ဘာ
၄၂။	ခရော	အောက်တိုဘာ		နိုဝင်ဘာ

(သင်တောနယ်ပြု၍ အဖိုးအပိုးအနီးအလိုင်းနှင့်အားလုံးနှင့်
သိမ်္မာရှိနေသော သီးသုတေသန တွေ တို့ရေးသော သီးသုတေသန တွေကိုယ်
အောက်လော်ပြီး ပစ္စည်းများအားလုံး၊ သင်တောနယ်ပစ္စည်းများအားလုံး၊ သတ်မှတ်ရန်ပစ္စည်းများ)

စဉ်	အဖိုးအပိုးအနီးအလိုင်း	စဉ်	အဖိုးအပိုးအနီးအလိုင်း	စဉ်	အဖိုးအပိုးအနီးအလိုင်း
၁	ကည်ဆီ	၂၀	ထောင်တန်ကြီး	၃၉	မိုးမြို့ကို
၂	ကရမက်	၂၁	ထောက်တာရွှေ	၄၀	မျှင်
၃	ကရမဝါး	၂၂	ထောင်ထန်း	၄၁	မြတ်အချိုးမျိုး
၄	ကျူးများ	၂၃	ထမဝါး	၄၂	ရွားဝေး
၅	ကိုင်းပွင့်	၂၄	ထင်းရွှေးဆီ	၄၃	ထင်းနိုင်း
၆	ကျွောက်တော်	၂၅	ခြမ်း	၄၄	ထျော်အချိုးမျိုး
၇	ချို့	၂၆	ဓနီးသက်ငယ်	၄၅	ဝေါး(နီ/ခြောက်)
၈	ဂျို့နှုံး	၂၇	စုံ	၄၆	ဝါးထွက်ပစ္စည်းအချိုးမျိုး
၉	ချုင်းတက်	၂၈	နှုင်းတက်	၄၇	ဝါးရွက်
၁၀	ငရှတ်တော်း	၂၉	နှုံးခြော်	၄၈	သန်းခါး
၁၁	စုံ	၂၁၀	နှုံးခုံ	၄၉	သဘော့ပျား
၁၂	စုံပျော်း	၂၁၁	နှုံးခြော်း	၅၀	သင်
၁၃	အေးကွဲဗျာ	၂၁၂	နှုံးချိုးမျိုး	၅၁	သစ်စေး
၁၄	အေးမြင်းခွာ	၂၁၃	ပျေားပယောင်း	၅၂	သစ်ခွဲ
၁၅	တစောင်း	၂၁၄	ပျေားရည်	၅၃	သစ်ခေါက်အချိုးမျိုး
၁၆	တပင်းဒွေး	၂၁၅	ပိတ်ချုပ်း	၅၄	အသီး/အဇ္ဇားမျိုးမျိုး
၁၇	တယ်ရည်	၂၁၆	ပုံး	၅၅	အင်တွဲ/ပွဲလျက်
၁၈	တော်ရွှေ့ဝါးပြို့	၂၁၇	ဘုဇ္ဇာရာ	၅၆	အင်းက်
၁၉	တော်ကြော်ကြော်	၂၁၈	မာတော်းရွှေး	၅၇	အင်း
				၅၈	ရှေ့တော်စေး
				၅၉	အခါးအေးလျှော့ရွှေး
				၆၀	သတ်မှတ်သည့် အခြား
				၆၁	အေးအေးအပွဲပစ္စည်းများ

လော်ပြုပါဝစ္စည်းများကို အသေပါက်ရေး၏ ၂၂ ရရှိနိုင်းနှင့် အခွန်တော်းထား သတ်မှတ်ကောက်ခံရန်
ပြန်ပြီး အသေပါက်ရေးကို သက်ဆိုင်ရာချင် အေးချမ်းသာယာရေးနှင့် ပြို့ရေးကောင်းခွဲ များထံ
မြောက်လ တစ်ကြိမ် တင်ပြ သဘောတူလုပ်ရှုံး ရပုံအောင်ရရှိ၏

၃၇။ တိုင်းတာရူဝါဒ၏ အပြောင်းလဲတျော်ဝါဒ်နှင့်

ဘဝါဒ၏ စွဲရှုနှင့်နှား

(CONVERSION FACTORS)

1. Length

1 foot	= 0.3004801 metre	1 metre	= 3.28088 ft.
1 mile	= 1.60934 kilometre	1 km	= 0.621371 mile.

2. Area

1 acre	= 0.404685 hectare	1 ha	= 2.471054 acre
1 sq. mile	= 640 acre	1 sq. km	= 247.105
	= 2.58988 sq. km		= 0.3861 sq.mile

3. Volume

1 cu. ft	= 0.028317 cu metre	1 cu.metre	= 35.3147 cu.ft
a true ton	= 50 cu. ft		= 0.7064 true ton
	= 1.4158 cu. metre		= 0.5548 hoppus ton
1 hoppus ton	= 63.66 cu. ft		
	= 1.8024 cu metre		

1. cu. ft (stacked) = 0.66 hoppus ton

1 bag of charcoal = 90 lb.

= 40.824 kg

= 16 hoppus cu. ft (solid)

1 cartload firewood = 45 cu. ft (stacked)

= 29.7 hoppus cu.ft(solid)

1 true cu. ft = 0.785398 hoppus cu. ft.

1 hoppus cu.ft = 1.2732395 true cu.ft

π = 3.1415972

သစ်ဝတ္ထာများ ထာဝစဉ်ဖြူးတိုးတက်ရန် စီမံအုပ်ချုပ်ခြင်း Sustainable Forest Management (S.F.M)

သစ်တောာများ ထာဝစဉ်ရှင်သနဖြူးတိုးတက်ရေးအတွက် စီမံအုပ်ချုပ်ခြင်း၏ ရည်ရွယ်ချက်ပန်းစဉ်မှာ လက်ရှိသောစောင့်တောာများမှ ရရှိနေသော တိုက်ရှိက်ရှင် သွယ်စိုက်သော အကျိုးများကို လက်ရှိကျော်ပို့သာမက သားစဉ်မြေးဆက်အထိ စဉ်ဆက်မပြတ် ခံစားနိုင်ကြရေးနှင့် သစ်တောာသယ်စားအရှင်းအမြှစ်များကို ရရှိညွှန်တည်ဘုံးနေရေးအတွက် ထိန်းသိမ်းသွားနိုင်ရေးပင် ပြစ်သည်။

သစ်တောာကဗျာမှုနှင့်ပတ်သက်၍ ထာဝစဉ်ရှင်သနခြင်းဆိုသည်မှာ သဘာဝသစ်တောာနှင့် ဆက်ခွယ်နေလျက်ရှိသော လုသားအပါအဝင် စိုက်ပြုခြင်းစွာမှု တိုက်တောာမှု အကျိုးပြုခိုင်စွမ်းရှိသော လေထဲညံ့ညွဲမှု ကာကွယ်ရေး၊ ရေမြေတိန်းသိမ်းရေးနှင့် တိုးပွားလာသည့် လုသားတို့၏ လိုအပ်ရှုက်ကို ဟန်အားလုံးဖြည့်ဆွဲမှုပေးပိုင်ရေးတို့သည် ထာဝစဉ်ရှင်သနစေသော သစ်တောာထိန်းသိမ်းရေးရှုံးတည်ချက်များ ဖြစ်ကြပါသည်။

သစ်တောာများ ထာဝစဉ်ရှင်သနစေရေးအတွက် အောက်ပါလုပ်ငန်းများကို အောင်ဆွက်လျက်ရှုပါသည်။

- သစ်တောာနိုက်ခင်းများကို လိုအပ်ရှုက်ပြည့်စုံစွာ ရရှိနိုင်သည်သထိ တိုးချွဲနိုက်ပြီးခြင်း။
- ဓရု ပြောင်းတောင်ယာစနစ်ကို ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးစနစ်ပြင့် အစားထိုးဆောင်ရွက်ခြင်း။
- သဘာဝသစ်တောာများကို ထိရောက်စွာ စိုက်ပျိုးပြုစွာ ကာကွယ်ထိန်းသိမ်းခြင်း။
- သစ်တောာအသုံးမျှမှုကဗျာတွင် အလေအလွင် နည်းနိုင်သွေ့နှင့် အောင် ဆောင်ရွက်ခြင်း။
- အထက်ပါလုပ်ငန်းအားလုံး၏ ဖြစ်ပေါ်တိုးတက်မှုအမြေအနေများကို အချိန်များတိုင်းတာစိစစ်သုံးသပ်ခြင်း။

များကိုဆက်တွေ(၅)

အပြည့်မီးလာရေးနှင့်အန္တ

နောက်တွေမှာ ဝန်ထမ်းကျင့်ဝတီနှင့် ဆည်းကာမ်းများ

စောင့်ထိန်းရမည် ကျင့်ဝတ်များနှင့် လိုက်နာရမည် ဆည်းကာမ်းများ

(က) စိန်ထမ်းများသည် အောက်ပါကျင့်ဝတ်နှင့် ဆည်းကာမ်းများကို အောင့်ထိန်းလိုက်နာရမည်-

(ခ) အမြဲးအမြှာဖော်နှင့် တရားဥပဒေများကို လေးစားလိုက်နာရမည်၊

(ဂ) ပြည်သူတို့၏ အကျိုးစီးပွားရေး အလေးထားသွေးဆောင်ရွက်ရမည်၊

(ဃ) ပြည်သူတို့၏ပစ္စာများနှင့် ပြည်သူ့ဘဏ္ဍာဇွဲယိုပိတ်ဆုံးမှုများကိုထောက်ရန် ထိန်းသိမ်းစောင့်ရွက်ရမည်၊

(င) တာဝန်နှင့်ဝတ္ထားများကို ရိုးသားပြောင့်မတ်စွာထပ်းဆောင်ရမည်၊

(စ) ပေးအပ်သည့်တာဝန်ကို ကျော်နွားဆောင်ရွက်ရမည်ပြင် ထိပ်နှင့်ကျော်မှ အဆင့်ပို့ဆေးလာစေရန်နှင့် အရွှေ့အချင်းလိုက်တော်ဝါဒစေရန် အစောင့်ကြီးစားရမည်၊

(၁၁) အလုပ်ခွင့်ဝည်းကမ်းများ၊ အစိန်း၊ အူန့်ကြားချက်များကို လိုက်နာရမည်၊

(၁၂) အကျင့်စာရိဖွေ့ပြုကြပြားခြင်း၊ သိက္ခာကင်းမြှုပွဲ ပြုမှုမှုထိုင်ခြင်းတို့ကို ရှုရှင်ကြည့်ရမည်၊

(၁၃) တာဝန်အရ အပ်နှင့်ထားသည့်လုပ်ပိုင်ခွင့်ကို အဂဲသုံးစားပြု၍ ကိုယ်ကျိုးရှုခြင်း၊ တိန်းလက်ဆောင်ပွဲခြင်းတို့ကို ရှုရှင်ကြည့်ရမည်၊

(၁၄) တရားသပြု ရရှိအပ်သောဝင်ထွေမှုတစ်ပါး၊ မရှိသားသောနည်းပြုင် အမြားဝင်ထွေမှုခြင်းကို ရှုရှင်ကြည့်ရမည်၊

(၁၅) ဝန်ထမ်းကမ်းလိန်းသိမ်းဆုံးလောက်ခွဲစားရှုံး အစိုးရ ၃၆။

(၁) ပြုလောက်သော်

ဝန်ထမ်းဆိုင်ရာ ပြစ်မှုများ**အလုပ်ချိန်ဆိုင်ရာ ပြစ်မှုများ**

အလုပ်ချိန်ဆိုင်ရာ ပြစ်မှုများ အောက်ပါဝန်ထမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူအပြစ်ပေးနိုင်သည်-

(က) လုပောက်သော အကြောင်းပို့ဘဲ အလုပ်တက်ချိန် အနာဂတ်ကျော် အလုပ်ခွင့်သို့ ရောက်ခြင်း၊ အလုပ်ဆင်ချိန်ထက် ဆောင်း အလုပ်ခွင့်မှု ထွက်ခွာခြင်း၊ အလုပ်ချိန် အတွင်း ဒုတိပြချက်မရှိဘဲ မကြာချေ အလုပ်ခွင့်မှု ပျက်ကွက်ခြင်းတို့မှာ အလေ အကျင့်ကဲသို့ ပြစ်နေခြင်း၊

(ခ) ခွင့်စည်းကမ်းများကို ဖောက်ပျက်ပြီး ခွင့်ပဲ ပျက်ကွက်ခြင်း၊

(ဂ) လုပောက်သော အကြောင်းပို့ဘဲ ဗုံးရက်ထက် ပို့ရေးနေရာတွင်း၊ သို့မဟုတ် ဗုံးရက် ကုန်ဆုံးပြီး မောက် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊

(ဃ) ခွင့်ပြထားသည့် အလုပ်ကွဲပြေခြင်း၊ ချိန် ကုန်ဆုံးပြီး မောက် လုပောက်သော အကြောင်းပို့ဘဲ အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊

(င) အလုပ်အနှစ်အလိုက် သတ်မှတ်ထားရှိသည့် အလုပ်ချိန်နှင့် ခွင့်စည်းကမ်းများကို ဖောက်ပျက်ခြင်း၊

တာဝန်ထမ်းဆောင်မှုနှင့် လုပ်ရည်ကိုင်ရည်ဆိုင်ရာ ပြစ်မှုများ

တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် ပတ်သက်သည့် အောက်ပါ ဝန်ထမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူအပြစ်ပေးနိုင်သည်-

(က) တာဝန်မောက်ပြုခြင်း၊ သို့မဟုတ် ပေါ်ဆော့တာဝန်ထမ်းဆောင်ခြင်း၊

(ခ) လုပ်ရည်ကိုင်ရည် အဆင့်အတန်း ပေါ်ခြင်း၊ သို့မဟုတ် အရည်အသွင်း ညွှေပျင်းခြင်း၊

(ဂ) အပိုင်း၊ ညွှေခြားများကို လိုက်နာရန် ပျက်ကွက်ခြင်း၊

(ဃ) ပျော်လျှော့မှုကြောင့်ပြစ်စေ လုပ်ငန်းဆိုင်ရာ စည်းကမ်းများ၊ အပိုင်း၊ ညွှေခြားများကို မလိုက်နာမှုကြောင့်ပြစ်စေ ပြည်သူ့ဘဏ္ဍာဇာ၊ သို့မဟုတ် ပြည်သူ့ ပိုင်းပစ္စည်း ဆုံးစုံပျက်စီးရခြင်း၊

ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကောင်းဆိုင်ရာ ပြန်မှုများ

ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းကောင်းတို့နှင့် ပတ်သက်သည့် အောက်ပါ ဝန်ထမ်းဆိုင်ရာ ပြန်မှုတစ်ခုရှာအတွက် ဝန်ထမ်းကို ဌားနှင့်ရာအရေးယူအပြစ်လေးနှင့်သည်-

- (က) ရာထူးခွဲ့ထားခဲ့ရှုံးအတွက် အပေါ်ပါသော ကိုယ်ရေးအကြောင်းများကိုလိမ့်လည် တင်ပြခဲ့ခြင်း၊ သို့မဟုတ် တိပ်ချို့ထားခြင်း၊ သို့မဟုတ် ပရီးသားမှုတစ်ခုရှာကို ပြလုပ်ခဲ့ခြင်း၊
- (ခ) တာဝန်ထမ်းအောင်ရှုံးရှိုးသားဖြော်ပတ်မှုမရှိခြင်း၊ သို့မဟုတ် လိမ့်လည်ခြင်း၊ သို့မဟုတ် လိမ့်လည်ရန်အားထုတ်ခြင်း၊ သို့မဟုတ် လိမ့်လည်ရန် အားပေးကုလ္ပါ ခြင်း၊
- (ဂ) အမြားဝန်ထမ်းတစ်ဦးကို တိခိုက်နှစ်နာစေရန် မဟုတ်မမှန် ဥပုပ္ပါတီဝါကြားခြင်း၊
- (ဃ) အလုပ်စဉ် ဤမ်းချမ်းသာယာမှုကိုပြန်စေ၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှု ကိုပြန်စေ ပျက်ပြားစေရန် လုံးအောင်ခြင်း၊ သို့မဟုတ် ပြုလုပ်ခြင်း၊ သို့မဟုတ် ထိ သို့ ပြုလုပ်ခြင်းကို အားပေးကုလ္ပါခြင်း၊
- (င) အလုပ်စဉ်တွင် နိုက်ရန်ပြစ်ပွားခြင်း၊ သို့မဟုတ် တစ်နှစ်တစ်ဦးကို ကိုယ်ထိလက် ရောက် ကျူးလွှာန်ခြင်း၊ သို့မဟုတ် ရန်းရင်းဆန်ခတ်ပြစ်စေခြင်း၊
- (စ) အလုပ်စဉ် အေးအွေ ရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို ဖောက်ပျက်ခြင်း၊
- (ဆ) အလုပ်စဉ်တွင် လောင်းကစားခြင်း၊ သို့မဟုတ် မူးယစ်သောက်စားခြင်း၊
- (ဇ) မူးယစ်ဆေးဝါး၊ သုံးခွဲလေးရှိခြင်း၊
- (ဈ) အလုပ်အွာန်အလိုက် သတ်မှတ်ထားသည့် အလုပ်စဉ်စည်းကမ်းများကို ဖောက်ပျက်ခြင်း၊
- (ည) တာဝန်အရ အထက်အကြော်အကြောင်းအကြောင်းအကြောင်းကို ပြီဆန်ခြင်း၊
- (င့်) တာဝန်ထမ်းအောင်ရာတွင် ရှိုင်းပျော် ပြောဆိုဆက်ဆံလေးရှိခြင်း၊
- (၅) အကျိုးပျက်ပြားခြင်း၊ သို့မဟုတ် သိကြာကင်းမဲ့ပျော်ပြုမှုနှင့်ခိုင်ခြင်း၊
- (၇) တာဝန်အရ အပ်နှင့်ထားသည့် လုပ်ပိုင်ခွင့်နှင့် ရာထူးမြှော်အရှိန်အဝါကိုသုံးရှုံးကိုယ်ကျိုးရှုံးခြင်း၊ သို့မဟုတ် တာဝန်နှင့် ဆက်ဖပ်သော စီးပွားရေးလုပ်နှင့် တစ်ခုရှာတွင် ရင်းနှီးမြှော်နှုံးခြင်း၊
- (ပ) တံ့ရိုးလက်အောင်ပေးခြင်း၊ သို့မဟုတ် တံ့ရိုးလက်အောင် ယူခြင်း၊

- (က) ယုကြည်အပ်နဲ့ထားသည့် လုပ်ငန်းရိုင်ငွေကို ဆုံးဖွဲ့စွဲမရှိစေရေးအတွက် ထိန်းသိမ်း စောင့်ရောက်ရန် ပျက်ကွက်ခြင်း။
- (က) လုပ်ငန်းသုံးပစ္စည်းကိုပို့ယူသောကို တမ်းသက်သောက်ဖျက်သီးခြင်း၊ သို့မဟုတ် ပျက်စီးဆုံးစေခြင်း။
- (က) လုပ်ငန်းနှင့်ပတ်သက်သည့် ဧည့်သို့မဟုတ် ပစ္စည်းကို နီးယူခြင်း၊ သို့မဟုတ် အလွန် သုံးစားပြုလုပ်ခြင်း၊ ထိန်းပြုလုပ်ရန် အားထုတ်ခြင်း၊ သို့မဟုတ် အားပေးကွည်းခြင်း။
- (က) နိုင်ငံတော်ကို အကြည်ညိုပျက်စေမည့် စာအုပ်စာတမ်း ရေးသားခြင်း၊ သို့မဟုတ် ပြန့်ဝေခြင်း။
- (က) လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားသည့် ဌာနဆိုင်ရာ စာချွေက်စာတမ်းများကို ထိန်းသိမ်းစောင့်ရောက်ရန် ပျက်ကွက်ခြင်း၊ သို့မဟုတ် လုပ်ငန်းဆိုင်ရာ လျှို့ဝှက် ချက်များကို မသက်ဆိုင်သူများအား အသိပေးခြင်း။
- (က) နိုင်ငံတော်၏ လျှို့ဝှက်နှင့် ပြန်ဝိုင်ပို့ပြားရေးကို ထိခိုက်စေသည့် လျှို့ဝှက်များ မှ တစ် ရုရှုတွင် ဝါဝင်ခြင်း၊ သို့မဟုတ် လျှို့ဝှက်ခြင်း၊ သို့မဟုတ် အားပေးကွည်းခြင်း။
- (က) ဝန်ထမ်းအဖွဲ့အစည်း ဝန်ထမ်းအဖွဲ့အစားအတွက် စောင့်ထိန်းပိုက်နာရန် သတ် မှတ်ထားသည့် အခြားကျင့်ဝတ်နှင့် စဉ်းကမ်းများကို ဖောက်ဖျက်ခြင်း။

တရားညွှန်စွာ ဖောက်ဖျက်ခြင်းနှင့် ပတ်သက်သည့် ပြစ်မျှများ
တရားညွှန်စွာ ဖောက်ဖျက်ကျူးလွှာနှင့်ပြန်ဝိုင်နှင့် ပတ်သက်သည့် အောက်ပါ ဝန်ထမ်းဆိုင် ရာ ပြစ်မျှတစ်ရုရှုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယုံနိုင်သည် -

- (က) ပြစ်မျှဆိုင်ရာ ဥပဒေတစ်ရုပ်ရုပ်အရ ပမ်းသီးခံနေရခြင်း။
- (က) ကိုယ်ကျင့်တရား ပျက်ပြားမှ အကျိုးဝင်သည့် ပြစ်မျှနှင့် ပတ်သက်၍ ပြစ်စောင့် လေးသာ ပြစ်ခက်ထိက်သင့်နိုင်သည့် ပြစ်မျှနှင့် ပတ်သက်၍ ပြစ်စေ တရားနွဲဆိုင် ခြင်း။
- (က) ပြစ်မျှဆိုင်ရာ ဥပဒေတစ်ရုပ်ရုပ်အရ တရားရုံး၏ ပြစ်ခက်စိုင်ခံခြင်း။

ပြန့်မှသတိကို ထိုက်သင့်သည်ပြစ်ဒဏ် ချမှတ်ခြင်း

ဤအနေးပါ ဝန်ထမ်းဆိုင်ရာပြစ်မှုတစ်ခုစွန် ပတ်သက်၍ အပြစ်ထင်ရှား တွေ့ရှိသ
ဖြင့် ဝန်ထမ်းကို အပြစ်ပေးရန် ပြန့်မှုသဘာဝနှင့် ဝန်ထမ်း၏ ကျူးလွန်မှု၊ သို့မဟုတ် ပျက်
ကွက်မှုတို့ကို ထောက်ရှုပြီး အခန်း(၆) တွင် သတ်မှတ်ထားသော ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များ
အနက်မှ ထိုက်သင့်ရာပြစ်ဒဏ်ကို ချင့်ချိန်၍ ချမှတ်နိုင်သည်။

ဝန်ထမ်းကို အပြစ်ပေးရန် တရားမျှတစ်ခုနှင့် စည်းကော်းထိန်းသိမ်းမှု ထို့ကြောင်း
ရေးအတွက် ချမှတ်သည်ပြစ်ဒဏ်သည် ထိုက်သင့်သည်ထက် ပိုမိုကြီးလေး မြင်း၊ သို့မဟုတ်
လျှော့ပေါ်မြင်းမရှိစေသော ပြစ်မှုနှင့် ပြစ်ဒဏ် လိုက်လျော့ညီးရှိစေရန် ဂရပြု၍ အောင်ရွက်ရ
မည်။ အပြစ်ရှိသော ဝန်ထမ်းကို အပြစ်နှင့် လျော့ညီးရှိ ယုံကြသင့်သည်ပြစ်ဒဏ်ပေးရန် ဖြစ်
သော်လည်း ဝန်ထမ်းဘဝတွင် မာလန်မထု အညွှန်တိုးစေမည့် အပြစ်ပေးမြင်းမျိုး၊ ပပြစ်စေသော
ဝန်ထမ်းကောင်းတစ်ဦး ပြန်လည်ပြစ်လာစေရန် ပြပြင်ပေးရရှိ လျှော့ရွက်ရမည်။

(ဝန်ထမ်းသည်းကော်းထိန်းသိမ်းရရှိလက်ခွဲစာအပ်၊ အခန်း ၄ ၅)

နောက်ဆက်တွဲ(၅)။

၂၀၀၂-၂၀၀၃ ဘဏ္ဍာဒရီနှစ်ဘဝ္မာင်း
သမိုဝတ္ထာလုပ်ငန်းများ၊ ဆာင်ရွက်ရန် လျှော့ဝေးရွှေကု

စဉ်	သစ်တော်ယုဝင်နှု	ဧရိယာပုံ	စုစုပေါင်း
၁	J	၃	၄
၂။	ကျွန်းသင်းသတ်မြင်း	ပင်	၁၁၀,၀၀၀
၃။	သစ်မာပင်ထောင်ရှိကုမှတ်မြင်း	ပင်	၆၆၀,၀၀၀
၄။	ပဝတ္ထီမျိုးဆက်မြင်း	ဧက	၇၅,၀၀၀
၅။	ဓမ္မတာမျိုးဆက်မြင်း	ဧက	၃၃၁၄၂၅
၆။	အပ်မိုးကာခိုင်းလျှော်း	ဧက	၂၄၁၄၉၀
၇။	ပေါင်းသင်ရှင်းလင်းမြင်း	ဧက	၄၀၅၁၇၂
၈။	ပင်ကျေပန်တ်မြင်း	ဧက	၂၉၉၁၃၀
၉။	နွယ်ဖြူတ် ဓာောင်ပတ်လျှော်း	ဧက	၂၂၀၉၉၀
၁၀။	သစ်တော်လမ်းပြင်ဆင်မြင်း	ပိုင်	၁၄၀၅
၁၁။	ကြီးဗိုင်းနယ်နိမိတ်ပြင်ဆင်မြင်း	ပိုင်	၁၂၄၀
၁၂။	အကွက်နယ်နိမိတ်ပြင်ဆင်မြင်း	ပိုင်	၁၁၅၀
၁၃။	မီးသေးကာကွယ်မြင်း	ဧက	၃၅၃,၇၁၀
၁၄။	ကြီးဗိုင်းတိုးချွဲဖွဲ့စည်းမြင်း	၁/ပိုင်	၃၈၀၀

မျာက်ဆက်တွေ(၁။)

သမိုဒ္ဓဘာတ္ထက်ပန္တည်း
အန္တန္တစာတိ / အန္တန္တဘာစ နှင့် သားများ

အမှတ် စဉ်	သင်တော်ဝါယာလျှော့ အညွှန်	ရရွှေကံပုံ	ပြင်ဆင်သတ်မှတ်ထည်း အွေ့ဖော်/အွေ့ဖော် ချို့ထော်များ(ကျို့)	မှတ်ရက်
(၁)	(၂)	(၃)	(၄)	(၅)
၁။	ကျွန်းသစ်လုံး	တစ်တန်		၁၂၀၀
၂။	သစ်မာအပ်စ(၁)	တစ်တန်		၆၀၀
၃။	သစ်မာအပ်စ(၂)	တစ်တန်		၃၀၀
၄။	သစ်မာအပ်စ(၃)	တစ်တန်		၂၀၀
၅။	သစ်မာအပ်စ(၄)(၅)	တစ်တန်		၂၀၀
၆။	ထင်း	တစ်တန်		၅၀
၇။	ပီးထွေး	ပေါင်(၉၀)		၁၅
		တစ်ဒီတီ		
၈။	ပါး	လုံးဧရာ (၁၀၀)		၅၀
				ထိပ်ထဲချွင်း ၃' အောက်
				၁၀၀
				ထိပ်ထဲချွင်း ၃' နှင့် အထက်
၉။	ကြိုး(အကြိုး)	တစ်လုံး		၁၅ အရှင်း ၁' နှင့် အထက်ပေါ်ထည်း ၁၃' တစ်လုံး
၁၀။	ကြိုး(အသား)	လုံးဧရာ (၁၀၀)	၁၃' မှ အထက် တစ်ပေ ရှည်တိုင်း နှစ်ကျပ် တိုးမြှင့် ကောက်ခံရန်	ထိပ်ထဲချွင်း တစ်လက်မ အောက်နှင့် အရှည် ၁၃' ပေ တစ်လုံး

အမှတ် စဉ်	သင်တော့ဖွံ့ဖြိုး အပည်	ရောဂါး	ပြင်ဆင်သောဝန်ယ်ထည် ဘဏ္ဍာဝတ္ထု/ဘဏ္ဍာဒေ ချမ်းတော့ဖွံ့ဖြိုး(ကုစိ)	ပုဂ္ဂနိုင်
(၁)	(၂)	(၃)	(၄)	(၅)
	(က) ကြက်ဥက္ကား	"		၂၀၀
၁၁၇	(ခ) အခြားကြက္ကား	"		၁၀၀
	တိုင်(ကျွန်း)	တစ်ထဲး		၁၀၀ ခါးလယ်လုံးပတ် တစ်ပေမဲ့နှစ်ပေ ၁၁ လက်မအထိ
၁၂။	တိုင်(သာများ)	"		၅၀
၁၃။	ပျော်	လုံးပေါ် (၁၀၀)		၁၀၀ ခါးလယ်လုံးပတ် တစ်ပေအောက်
၁၄။	လွှေဝင်လိုင်ဝင်	တစ်လာ		၅၀ အွဲလွှေတစ်လက်
၁၅။	လွှေဝင်လိုင်ဝင်	တစ်နွဲ		
	(က) အကြီး	"		၁၂၀၀၀ [တစ်နှစ်တန်၆၀၀၀ အထောက် ခွဲစက်]
	(ခ) အလတ်	"		၆၀၀၀ [တစ်နှစ်တန်၃၀၀၀ နှင့်အထောက် ၆၀၀၀ အထောက် ခွဲစက်]
	(ဂ) အသေး	"		၃၆၀၀ တစ်နှစ်တန်၃၀၀၀ အထောက် ခွဲစက်
၁၆။	ကျွန်းငါးတ်	တစ်ငါးတ်		၂၀၀
	သမဲမာင့်တ်	"		၁၀၀
၁၇။	ဒီတော်ကျိုးပေါင်း	တစ်ပိဿာ		၁၀၀
၁၈။	သင်ပေါင်း	တစ်ပုံး		၅
၁၉။	အခြားသမဲမာင့်ဖွံ့ဖြိုး ပွဲည်းအသေးအပွဲများ		အသေးပေါက်လျေား၏ ၂၅ ရာစိနှင့်	

အဖွဲ့အစည်းနှင့်ကာာကိုစုရို့ ဖွံ့ဖြိုးများ

အမှတ် ၁။	သိမ်တော်ပွဲပွဲ အပည်	ရောဂါး	ပြင်ဆင်သုတေသန အချင့်ကတ်/အချင့်အာ ရှင်ထောက်(ကျို)	ပုံစံရှုရှု
(၁)	(၂)	(၃)	(၄)	(၅)
၁။	သစ်ခွံသား	တစ်တန်		၂၀
၂။	သစ်လုံး	တစ်လုံး		၁၀
၃။	တိုင်	အလုံး (၁၀၀)		၁၀၀
၄။	အျူး	*		၅၀
၅။	ဝါးကြိမ်းထင်း ဝါးကြိမ်းထင်း မီးသွေး	တစ်ဖောင်		၅၀
		၆၇		၁၀
		ဇယ်ထတ်/ သတ္တာ		တစ်ကြိမ်း သယ်ယူခြင်း
၆။	အခြားသစ်တော်ပွဲ ပွဲည်း	လုံး ကား/ရထား	၂၅	-
		*		

မှာက်ဆက်တဲ့ (၈)

သစ်ဇတ္တာအထောင်လုပ်များ

- ၁။ တော့မဲ့မြေသား ရေတိက်စား၏။
 ၂။ တော့ရိပ်စိန့်၊ အပန်းပြေ၏။
 ၃။ ကျေးဇူးရော်သားရဲ့ တော့မှာမြှု၏။
 ၄။ ဥတုရာသီ၊ တော့ကိုဖို၏။
 ၅။ တော့တော်ရှိမှု၊ စိုးရော၏။
 ၆။ စိဝယ့်စုံ၊ တော့မှာစုံ၏။
 ၇။ ချေပင်ငွေခက်၊ တော့မှုထွက်၏။
 ၈။ နှယ်မြေက်သစ်ပင်၊ အေးဖက်ဝင်၏။
 ၉။ သစ်မြစ်ဆေးရှုက်၊ တော့မှုထွက်၏။
 ၁၀။ တော့မြှုင်ရရှု၊ စိဝယ့်၏။
 ၁၁။ တော့တော်ခြောက်စန်း၊ လယ်ယာဒ္ဓမ်း၏။
 ၁၂။ တော့တော်စိမ့်စိုး၊ စိတ်ချောင်လန်း၏။
 ၁၃။ တော့တော်စိမ့်စုံ၊ သာယာပို၏။
 ၁၄။ တော့တော်ပျက်ပြန်း၊ ပြုဆိုသွေ့၏။
 ၁၅။ တော့တော်တန်တယ်၊ စားကျော်ကြွယ်၏။
 ၁၆။ သက်ရှိလောက တည်ပြီး၊ သစ်ပင်စိက်ပျိုးတိန်းသိမ်းစိုး။
 ၁၇။ နိုင်ခဲ့တစ်စန်း၊ စိမ့်စုံလန်းစိုး၊ သစ်ပင်စိက်ပျိုးတိန်းသိမ်းစိုး။
 ၁၈။ ကြီးမြှုန်သစ်ပင် စိက်ပျိုးလျှင်၊
 စွမ်းအင်လည်းရဲ့ ပြည်လည်းလှုံး။
 ၁၉။ စိက်ပြီးသစ်ပင် ထိန်းသိမ်းလျှင်၊
 လောင်စာလည်းရဲ့ ပြည်လည်းလှုံး။

- J10# ဒိဝယ္ယားနဲ့ကြွယ်စေနိုး၊ သဘာဝတော့တွေ ထိန်းသိမ်းနိုး
 J11# မိုးရာသီ ရှလိုင်လ၊ သစ်ပင်နိုက်ပျိုးကြ။
 J12# ဆည်နှင့်ရေ၊ ရေနှင့်တောာ၊
 သည်ဆည်တွေ၊ ရွှေရေရှိန်းနှိုး
 ထိန်းရှာတဲ့ တောာ။
 J13# ပန်းမန်သစ်ပင် လလသန့်စင်၍၊
 ဥယျာဉ်တောာတန်း၊ မိတ်ချော်လန်း၏။
 J14# တိုက်တော့ဆင့်ဆင့် မိုးထိမြင့်လည်း၊
 ပန်းနှင့်သစ်ပင် မတွေ့ပြင်က၊
 ဝန်းကျင်ခြောက်ခန်း မိတ်ပင်ပန်း၏။
 J15# သစ်တော့တွေပြုန်း၊ ရေမြှုပ္ပါး
 ရူက်သုဉ်းကမ္မာ၊ မရှည်ကြာ
 သစ်တော့တွေပိမ်း၊ ရေမြှုပ္ပါထိန်း
 ဖြူဖြူးကမ္မာ၊ လွှန်ရှည်ကြာ။
 J16# အော်ဝိုင်းမှာ သစ်ပင်၊ ရွာစဉ်မှာ တောာတန်း၊
 တစ်တော့ဝင် တစ်တော့ဆက်၊ မြို့တက်မယ့်လမ်း။
 J17# သစ်တော့သစ်ပင် ရျမ်းခင်တဲ့ လွှမ်းဗျား၊
 သစ်ပင်ကို နှစ်စဉ်နိုက် ရွှေဝိုက်ကို စိုးဗျား
 J18# တံတားနှင့်လမ်း၊ ဆေးခန်းနှင့်ကျောင်း
 ဆည်မြှောင်းနှင့်ကန် သစ်ပင်ရဲဗျား
 သူ့ဘွာ့လုပ် ပုံရလိမ့်ဗျား
 J19# သစ်ပင်လေးတွေ နိုက်ကြာမယ်၊
 တိုကျွားလေး လွှမ်းကွယ်ဗျား

- ၃၀။ မိုးပေါ်ကတိပ်တိုက် စိန့်တိုက်သလ္လာ၏
 ခမြပင်မှာ တော့တန်း မြှုန်န်းပို့မာန်
 စိန့်လို့မြော တို့နိုင်ငံကြေယ်၏
 ဟော မြေမှာ တော့တွေပျိုးတော့
 ရွှေမိုးဇာဂျာ။
- ၃၁။ သစ်ပင်စိုက်လျှင် တို့ဝန်းကျွင်
 စိမ်းစိုလွှာပဲ ကြည့်န်းရှုံး။
- ၃၂။ သစ်ပင်စိုက်မှ အရိပ်ရှုံး။
 ရိုပ်စိုမှားဇော် အပန်းဖြော်။
- ၃၃။ သစ်တော့မှုန်လျှင် အသုံးဝင်
 အစဉ်ထာဝရ တို့သိမ်းကြ။
- ၃၄။ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သာောင်းမှားခို့ရား။
- ၃၅။ အရင်းမနုတ်၊ အတိုးခုတ်
 မဆုတ်စည်ပြော၊ တို့သစ်တော့။
- ၃၆။ ကုသိုလ်ရအောင်၊ ကတုံးတော် (ခေါင်းတုံး)
 တို့သောင်တို့နဲ့၊ တော့ညီးညီး (သွောင်)
- ၃၇။ သစ်တော့ကိုရတ်၊ ခမြဆိုရတ်
 ပျိုးပြုတ်ကွယ်လျို့ဗျိုးဗျိုး။
- ၃၈။ သစ်တော့သစ်ပင် ကျေးဇူးရှင်
 တို့သိမ်းကြန့်၊ ထာဝစဉ်။
- ၃၉။ ရတာနာသစ်တော့ ပြည့်သွေးပဲ့ကြာ
 သစ်တော့ရတာနာ၊ တို့သိမ်းပါ။
- ၄၀။ တစ်ရွှေ့မှာ တစ်ကန်၊ တစ်ကန်မှာ တစ်ကော့
 တို့မြေမှာ တို့တွေ့တို့ဗျိုးဗျိုး။

၄၁။ သစ်ပင်ခုတ်လုံ မနိုင်ဘဲ၊ တော့လည်းမရှိ ခဲအတိ
 အပူလွှန်က ချောင်းချောက်ထဲ၊ ရောလည်းမရှိ သဲအတိ။
 ၄၂။ ကုန္ယထွင် အသက်ရှုင်၊ သက်ရှိသက်မဲ့ ပတ်ဝန်းကျင်
 မိသားနှုပ် စိတ်မှာထား၊ တိန်းသိမ်းကြန့် တို့ကြီးဘား။
 ၄၃။ နိုင်သာယာဝပြောရှိ၊ သဘာဝတော့တွေ တိန်းသိမ်းနှို့။
 ၄၄။ စိမ်းလန်းသာယာ ပြည်မြန်မာ၊ သယံမာတာ တော့မှုရော်း။
 ၄၅။ သစ်တော့ကာကွယ်၊ ဘဏ္ဍာကြွယ်၊ ပြန်လည်စိုက်ပျိုး၊ သစ်တော့တို့။
 ၄၆။ မိုးခေါင်ရေရှား၊ ဓမ္မာက်သွေးပြားလည်း
 သစ်တော့ပြုစာ၊ မိုးရေရှာ်း။
 ၄၇။ စက်ရုံလွှင့်ထွက်၊ လေညံပုပ်
 တော့တွင်းသစ်ပင်၊ အကုန်စပ်
 တို့တွေရှုံးရှုံး၏၊ လေသန့်ရှုံး၏
 မခြင်းရမှာ၊ တော့ကသား။
 ၄၈။ သစ်တော့များ၊ မပြုန်းတိုးရေး
 ထင်းကုန်သက်သာ မီးပိုကို သုံးခွဲပေး။
 ၄၉။ တော့ကိုမခင်၊ ခုတ်ပြုန်းလျှင်
 သိသင်သိုးသွား၊ တို့စော်ကား။
 ၅၀။ သစ်ပင်နည်းလာ၊ တို့ကုန္ယာ
 ရွှေနှုံးပွဲအေး၊ ဥက္ကသား။
 ၅၁။ သစ်တော့မပြုန်း၊ ချုပ်ချိန်သုံး
 ပြည်လုံးစိမ်းလန်း၊ တို့စိတ်ဝမ်း။
 ၅၂။ အပင်တစ်သန်း၊ လုတစ်သန်း
 စိုက်လိုက်ကြစမ်း၊ ပြည်အဝန်း
 စိမ်းလန်းနိပြည်း၊ ဒီမြန်ပြည်
 လေပွဲက အေး၊ ရောက ဖွေး။

၅၃။ သစ်ပင်နိက်ပါ တိုက္ခာ့၊ သဘသာလှပ စိမ့်ပြုမြှုံး
 ၅၄။ တော့တော်ရယ် သာဇေဖို့၊ သဘာဝတော့တွေ ထိန်းသိမ်းနို့။
 ၅၅။ သစ်တော့ထိန်းသိမ်း တော့တွေဖိမ်းမှု၊
 ချမ်းပြုမ်းပြည့်ရွှေ နိုင်းသာ၏။
 ၅၆။ ပူဇ္ဈာ့က္ခာ့၊ တားဆီးရာ
 ဖြေရှာတို့၊ တော့ပြု့။
 ၅၇။ က္ခာ့အဝန်း၊ တော့တွေခန်းလည်း
 စိမ်းလုံးတို့ပြည်း၊ တော့နှင့် စည်၏။
 ၅၈။ အနိုင်နေလျက် အက်မချိုး၊ မျှော်ကိုချိုးလည်း ဝံးမျိုးမသတ်၊
 ဝတ်ရည်ကိုစား ပန်းများမချွဲ၊ စိမ်းနော်းမည့် တို့တော့ပြု။
 ၅၉။ အပုဂ္ဂိုင်းဒေသ စိမ်းလန်းနှုံး
 နိက်၊ ထိန်း ရရှုံး၊ ထင်းအစား၊
 အမြားလောင်းစာ သုံးကြုံး။
 ၆၀။ နှစ် ၂၀ တာလိုက် အချိန်နိက်၊ တို့နိက်နေလျှင် အကောင်းဆုံးပင်
 အရာရှိနှင့်နိက်က နောက်မကျ၊ ခုတိယအကြိမ် အကောင်းဆုံးပါ။
 The best time to plant a tree is twenty years ago.
 The second best time is now.
 ၆၁။ တော့ကို မပြုန်း၊ ချုပ်ခိုင်းသုံး၍
 သက်ဆုံးရည်ကြား၊ သုံးစွဲပါလော့။
 ၆၂။ အညွှန်းနှောင်းရောင်းကန် ရေပြည့်လျှော့
 တမ်းသာသာ ရေထိန်းတော့။
 ၆၃။ မိုးပေါ်ကရေ ပြုပေါ်က တော့၊
 မိုးရေကို ဇွဲလို့စု ဇွဲဗျာတဲ့တော့။
 ၆၄။ ဘုရားကျောင်းကန်၊ ဇေတိရုလည်း
 သစ်ပင်ရှိမှု ပန့်ရလို့။

- ၆၅။ ထာဝရကုသိုလ် ရယူဖို့
သစ်ပင်စိုက်ပျိုး ထိန်းသီမ်းစိုး။
- ၆၆။ တစ်စွဲမှု တစ်ပင်၊ တစ်ပင်မှ တစ်တောာ
တစ်တောာမှ တစ်တောင်၊ တို့စွမ်းဆောင်။
- ၆၇။ တောာရတ်က ပြောင်၊ မိုးက ခေါင်
မိုးတောင်သုတေ ပြီးကာလ
တောာတောင်က မိမ်း၊ မိုးက မြိမ်း
နဲ့ ဖိမ်းစပါး၊ ထွက်တိုးများ။
- ၆၈။ ပုဂ္ဂိုဏ်အဆုံးအမဖြင့်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသီမ်းကြပါစိုး။
- ၆၉။ စန်နဲ့ ခုတ်ယူ၊ ထောက်ကျိုးကိုပျိုး
တောာတွေတိုးအောင်၊ တို့တွေထောင်စိုး။
- ၇၀။ ကျေးဇူးလွှာသစ်တောာ ထင်းမျှောဆိမ်တိုင်း
လိုင်းလိုင်းရရှိုး၊ နိုက်ပျိုးစိုး။
- ၇၁။ သစ်တောာ ကြောယ်ဝါ၊ လုပ်ချမ်းသာ၊ သနာဂတ်ကမ္မား။
- Rich Forests For Tomorrow's Earth.
- ၇၂။ ထင်းကို မသုံး တောာမပြုနဲ့။
ထင်းအစား အမြားလောင်စာသုံး။
- ၇၃။ 'သန့်အတွက် သစ်ပင်'
ရှင်အောင် နိုက်ပျိုး။
ကြိုးအောင် ပြုစား။
ပြောင် ထိန်းသီမ်း။

ကိုယ်ပိုင်တဲ့ဆိတ်/ ပမ်းတဲ့ဆိတ် ၁၁၁၃၊ ပြောင့်

တော့အပ်များကို သစ်တောလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရန်အတွက် ပေးအပ်ထားသည့် ကိုယ်ပိုင်တဲ့ဆိတ်များအား အောက်ပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးချက်များနှင့်အညီ တိကျွောလိုက်နာဆောင်ရွက်ရပါမည်။

- (က) မျှော့စာတိရန် လျှောက်ထားလာသည့် သစ်လုံး/သစ်ခွဲသားများကို စစ်ဆေးရာတွင် တားပြုသည့် ပြုစာအထောက်အထားပါအတိုင်း စာရင်းများနှင့် ကိုက်ညီမှု၊ ပရီးစစ်ဆေးတိုင်းတွေပြီး ဖုန်က်မှုပို့ပါက သစ်လုံး/သစ်ခွဲသား ထိပ်နှစ်စင်တွင် ကိုယ်ပိုင်တဲ့ဆိတ်များ ရှိက်မှတ်ရမည်။ ခြေသားကျော်များကိုလည်း [ပျော်ပြား၊ ပါကော်၊ ခါးပတ်(သို့)ပျော်ပြား၊ ပေါ်တွင်လည်းကောင်း] တဲ့ဆိပ်အမှတ်အသား ပေါ်လွင်ဆောင် ပြီးစားရှိက်မှတ်ရမည်။
- (ခ) ချွေးခြားလျှောက်ထားလာသည့် သစ်လုံး/သစ်ခွဲသားများကို စစ်ဆေးရာတွင် တင်ပြသည့် ပြုစာအထောက်အထားပါအတိုင်း စာရင်းများနှင့် ကိုက်ညီမှု၊ ပရီးစစ်ဆေးတိုင်းတွေပြီး ဖုန်က်မှုပို့ပါက သစ်လုံး/သစ်ခွဲသားများ ထိပ်နှစ်ပက်တွင် ကိုယ်ပိုင်တဲ့ဆိတ် ရှိက်မှတ်ရမည်။
- (ဂ) စာရာမေဝင် သစ်လုံး/သစ်ခွဲသားများ ဖမ်းဆီးရပါပါက ကိုယ်ပိုင်တဲ့ဆိပ်နှင့် တွဲလျှက်ပါရှိသည့် ဖမ်းတဲ့ဆိပ်ကို မျက်နှာပြင်နှစ်ပက်တွင် တစ်ခုက်တက်ဖော်လည်း ရှိက်မှတ်ပြီး၊ ဖမ်းတဲ့ဆိပ်အမှတ်စဉ်ကို ရှိက်မှတ်ရမည်။ ဖမ်းတဲ့ဆိပ်အမှတ်စဉ်ကို သစ်လုံးနှင့် အဆုပ်အစားကြီးများသည့် သစ်ခွဲသားများ၊ မှတ်သားပြီး ဘဏ္ဍာရေးနှစ်အတွင်း အမှတ်စဉ်ကို တစ်ဆက်တည်းလေးရည်။